


၁၅ ပြည်ပအတွက် ၃၈ ဒရမ်းမောင်မြေား

၁၁
ဘန်ဘယ်သိရှိ
မြော်လှိုင်



ဟံသာသရိ

ဖြစ်သည်

ပုဂ္ဂနိုဒ်ရာ အမေးအဖြူး



စာမျခိုင်ပြုချက်	= ၉၆/၂၀၀၂(၂)
မျက်နှာဖို့ခွင့်ပြုချက်	= ၂၆၁/၂၀၀၂(၂)
	ဘဏ်လပထမ အကြမ်း
အပ်ရေ	= ၂၀၀
တန်ဖိုး	= ၃၇/-
ထုတ်ဝေသူ	<p>= ဦးတင်ရှိန် (မြဲ - ၀၄၆၃)</p> <p>စန်းရောင်ခြိန်စာပေ</p> <p>အမှတ် ၄ /၁၇၇၁ မေလမ်း</p> <p>ဝေဘာရီမြို့သစ်၊ မြို့ကြံ့ကြလာပ</p>
အတွင်း/အပိုး ပုံနှိပ်သူ	<p>= ဦးကျော်ဇုန် (မြဲ - ၀၄၂၂၂၉)</p> <p>ခိုင်ရည်မွန်ပုံနှိပ်တိုက်၊ တိုက်ခွဲ ၁၄/၁၆</p> <p>မဟာသုခလမ်းနှင့် ဂါ - ဗိုလ်ချုပ်လမ်း</p> <p>ပုံနှိပ်တော်မြို့နယ်။</p>

ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ



စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	မိတ်ဆက်အမှာ	၁၁
၂။	သပြောန်ဆရာတော်	၄
	အရှင်ဝါသ္ထာဘိဝံသ၏ သမ္မာဒနိယကထာ	
၃။	ပေါ်နှီး (၁) မသိရှိလှလှအောင်	၅
၄။	ပေါ်နှီး (၂) ဝင်းယုန်ယ်(ဘ/ဆ)	၁၂
	ဒီးမြိုင့်သိန်း	
၅။	ပေါ်နှီး (၃) မခင်ဝင်း	၁၅
၆။	ပေါ်နှီး (၄) ဒေါ်လှကလျာ	၁၈
၇။	ပေါ်နှီး (၅) လယ်ကိုင်း နနှာအောင်	၂၀
၈။	ပေါ်နှီး (၆) မောင်နိုးကြည်	၂၄
၉။	ပေါ်နှီး (၇) မင်းကျော်နိုးနိုင်	၂၇
၁၀။	ပေါ်နှီး (၈) မခင်ဗြော်နိုး	၂၂

(၉)

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁၀။	ပေါ့ချိန်း (၉) နိုင်သဇ်	... ၃၅
၁၂။	ပေါ့ချိန်း(၁၀) တွေ့ဖော်	... ၄၃
၁၃။	ပေါ့ချိန်း(၁၁) ဖောင်အောင်ဝင်းဆွဲ	... ၄၈
၁၄။	ပေါ့ချိန်း(၁၂) နှင့်ထိုက်အောင်	... ၅၈
၁၅။	ပေါ့ချိန်း(၁၃) ဖောင်ကျော်ဝင်း	... ၆၀
၁၆။	ပေါ့ချိန်း(၁၄) ဦးဘဝ်း	... ၇၁
၁၇။	ပေါ့ချိန်း(၁၅) အရှင်လာနေယျ	... ၈၆
၁၈။	ပေါ့ချိန်း(၁၆) ဦးမြင်းသော်း	... ၉၀
၁၉။	ပေါ့ချိန်း(၁၇) မတိန်မြင့်သန်း	... ၁၀၂
၂၀။	ပေါ့ချိန်း(၁၈) ကိုကျော်လှိုင်	... ၁၁၂
၂၁။	ပေါ့ချိန်း(၁၉) ဖောင်တင်ဝင်း	... ၁၂၃
၂၂။	ပေါ့ချိန်း(၂၀) ဦးကျော်စီး	... ၁၃၆
၂၃။	ပေါ့ချိန်း(၂၁) ဖောင်မြဲဗောင်	... ၁၄၂
၂၄။	ပေါ့ချိန်း(၂၂) ဘိုးတော်ကြီး	... ၁၄၈
၂၅။	ပေါ့ချိန်း(၂၃) ဖောင်ကျော်ကျွဲ့	... ၁၅၅
၂၆။	ပေါ့ချိန်း(၂၄) မောင်သူ့နိုယ်	... ၁၆၉
၂၇။	ပေါ့ချိန်း(၂၅) ဦးသိန်းမောင်	... ၁၇၅
၂၈။	ပေါ့ချိန်း(၂၆) ဦးလှုဖေ	... ၁၈၈
၂၉။	ပေါ့ချိန်း(၂၇) ဦးမြတ်ဆွဲ	... ၁၉၆

(၁၀)

စဉ်	အကြောင်းအရာ	စာမျက်နှာ
၂၀။	ပေါ့ချိန်း(၂၈) ဦးမောင်မောင်ခံ	... ၂၀၂
၂၁။	ပေါ့ချိန်း(၂၉) မောင်တွေ့အောင်	... ၂၁၃
၂၂။	ပေါ့ချိန်း(၂၁၀) မောင်လွှဲးဝေ	... ၂၂၄
၂၃။	ပေါ့ချိန်း(၂၁၁) နိုင်သဇ်	... ၂၂၈
၂၄။	ပေါ့ချိန်း(၂၁၂) တွေ့ဖော်	... ၂၃၄
၂၅။	ပေါ့ချိန်း(၂၁၃) သန်းစီး	... ၂၃၉
၂၆။	ပေါ့ချိန်း(၂၁၄) ဖောင်နှင့်ထိုက်အောင်	... ၂၄၈
၂၇။	ပေါ့ချိန်း(၂၁၅) မောင်စံသိန်းလှိုင်	... ၂၅၅
၂၈။	ပေါ့ချိန်း(၂၁၆) ရှင်သူနှုန်း	... ၂၆၁
၂၉။	ပေါ့ချိန်း(၂၁၇)	... ၂၆၄
၂၁။	ပေါ့ချိန်း(၂၁၈) မောင်လွှဲးဝေ	... ၂၇၀
၂၁၃။	ပေါ့ချိန်း(၂၁၉) အရှင်ဓမ္မပိုယ်	... ၂၇၆
၂၁၄။	ပေါ့ချိန်း(၂၁၁၀) မောင်သာက်နိုင်းစီး	... ၂၈၃
၂၁၅။	ပေါ့ချိန်း(၂၁၁၁) မောင်ရဲ့ထွန်းနိုင်	... ၂၈၉
၂၁၆။	ပေါ့ချိန်း(၂၁၁၂) မောင်အော်ချို့	... ၂၉၁
၂၁၇။	ပေါ့ချိန်း(၂၁၁၃) မောင်မြတ်ကြိုင်	... ၂၉၉
၂၁၈။	ပေါ့ချိန်း(၂၁၁၄) မောင်ရဲ့ကြည့်	... ၂၁၆
၂၁၉။	ပေါ့ချိန်း(၂၁၁၅) မောင်မြတ်ဖော်	... ၂၁၆
၂၁၁။	ပေါ့ချိန်း(၂၁၁၆) ကင်းဖော်	... ၂၂၃
၂၁၁၃။	ပေါ့ချိန်း(၂၁၁၇) ပဲညာနှုန်း	... ၂၂၅



မြတ်သင်္ကမာ

ကျွန်တော် အမှန်အတိုင်း ဝန်ခံလိုက်ပါရစေ၊ ဤ
ဟံသာသီရိ၏ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေ ကျမ်းစာအုပ်
မထွက်မချင်း ကျွန်တော်မှာ အလွန် ဝန်လေး ခေါင်းခဲနေရပါ
သည်။

အကြောင်းမှာ ရတနာများ မရှိစေး ပင်တိုင်ဆောင်းပါး
ရှင်ဟံသာသီရိ၏ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများကို လိုလား
နှစ်ခြိုက်သော ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ဟံသာသီရိ
ဆောင်းပါး ၁,ပါသည့် အချိန်မှစ၍ ယနေ့အထိ စာအုပ်အဖြစ်
ထုတ်လုပ်ပေးပါရန် ကျွန်တော်ထံသို့ လည်းကောင်း၊ ဟံသာ
သီရိထံသို့ လည်းကောင်း အနုယ်နယ် အရပ်ရပ်မှနေ၍ စာ
ရေး အကူအညီ တောင်းခံထားကြပါသည်။

ကျွန်တော်မှာ ထိတာဝန်ကို ကျေပွန်ရန် နှစ်နှင့်ချိ၍
စောင့်ခဲ့ရပါသည်။ ဟံသာသီရိ၏ အမေးအဖြေများမှာ
ကျွန်တော်ထံတွင် တစ်ကျမ်းတစ်ဖွဲ့ ထုတ်နိုင်လောက်အောင်
စာများရှိပါ။ တစ်လတစ်ခါ ရသမျှကို အခန်းကဏ္ဍမပျက်
အောင် တသုတေနှင့် ဖော်ပြနေရပါသည်။

တစ်ဖန် ဟံသာသီရိများလည်း သာသနရေးဆိုင်ရာ
တာဝန် ဝတ္ထုရားများကို အောင်ချက်နေရာ၌ အလွန်များပြား
သော တာဝန်များ အမြဲတစ်ခုကျပ်တည်းသော အချိန်
များမှ လျှ၍ ရေးပေးနေခြင်းမျိုး ဖြစ်ပါသည်။

အနယ်နယ်မှ မေးလာသမျှ အမေးများကို တစ်ခုမကျန်
အားလုံးကို အဖြေပေးမည်ဟုသော ရည်ရွယ်ချက်လည်း
ဟံသာသီရိထံတွင် အမြှို့နေပါသည်။ ယင်းသို့ ကြီးမားဆိုင်မြို့
သော အမျှောသယစာတ် ရှိနေသဖြင့်သာ လစဉ်မပျက်ရအောင်
အလွန် ရှုပ်ထွေးများပြားသော အလုပ်များ ကြားမှ ရေးပေး
နေခြင်း ဖြစ်ပါသည်။

ဤသို့ဖြစ် ဟံသာသီရိ၏ အမေးအဖြေများကို စာအုပ်
အဖြစ် စောင့်ဆိုင်းနေကြသော ပရီသတ်၏ အလို့သနကို
ဖြည့်နိုင်ဖို့ ကျွန်တော့မှာ နှစ်နှင့်ချို့ ထိန်းသီမ်းလာရပြီး
ယခုအခါ ဤကျမ်းစာအုပ် ထွက်ပေါ်လာပြီ့မျှ ဖွံ့ဖြိုးသော
တို့ အနေဖြင့် ဝမ်းမြောက်ချင်လန်းရသလို ကျွန်တော့မှာလည်း
တာဝန်ကျေ ပေါ်ပါး၍ လန်းဆန်းကြည်လင်ခဲ့ရပါသည်။

ဤကျမ်းစာပါ အကြောင်းအရာတိနှင့် ပတ်သက်၍
အထူးညွှန်းစရာပင် မလိုအော့သူ။ ဤစာအုပ်၌ ဟံသာသီရိသည်
မေးသမျှ အကြောင်းအရာတိကို ကျမ်းကိုလာ အကိုးအကား၊
ဆရာအစဉ်အဆက်မှ နည်းခံရရှိလာသော ဗဟိုသုတေသန အဖုံ့ဖုံး၊
မိမိ၏ စူးရှထ်ကြောင်း ထိရောက်လှသော ပင်ကိုယ်ဉာဏ်

စသည် စသည်တို့ကို အသုံးပြုပြီး အမေးရှင်နှင့်တက္က ပညာရှင်
အသီးသီးတို့ကိုပါ ကျေနှပ်သွားရအောင် သဘာဝ ယူတွေ့၊
အာကမယူတွေ့တို့ဖြင့် အချက်ကျကျ ဖြစ်ဆိုထားပြီး ဖြစ်ပါသည်။

စကားအလျှင်းသင့်၍ ပြောလိုသည်မှာ ဤကျမ်းစာမျိုး
ထွက်နို့ ဆိုသည်မှာ အလွန်မလွယ်ကူသော အရာမျိုး ဖြစ်ပါ
သည်။ ထိုမလွယ်ကူသော စာအုပ်မျိုးကိုမှ ကျွန်တော်တို့
စတ်တွင် ကျွန်တော်တို့နှင့် ထိုက်တန်သဖြင့် ထွက်ပေါ်လာ
ခဲ့ခြင်းမြောင့် အလွန်ကဲထူးကြသည်ဟုသာ ဆိုရပါတော့မည်။

ထိုကြောင့် ကာမာဝစရက် အထောက်အမကာင်း၍
ပေါ်လာရသော ဤစာအုပ်ပါ သီစရာ အဖြာဖြာတို့ကို
လေ့လာမှတ်သားရင်း ပုဒ္ဓအပေါ်၊ ဓမ္မအပေါ်၊ သံယူအပေါ်
ယုံကြည်မှု သွေ့ကြည်ခံရသည်ထက် ရင့်သနနိုင်ကြပါစော့
သာ ဆန္ဒပြုလိုက်ရပါတော့သည်။

ဦးထွန်းလွင် (ဓမ္မစရာ၊ ဘီဒော)
အယ်ဒီတာချုပ်
ရတနာမွန် မဂ္ဂဇင်း
ရတနာ?တံခွန် မဂ္ဂဇင်း

ပုဂ္ဂနိုဒ်ရာ အမောင်ဗျား

သမ္မတနိယ ထယာ

မမ္မဒါန ဆိုသည်မှာ တရားအလူဖြစ်ရာ သူတစ်ပါး
တိအား တရားဟောပြောခြင်းကိုသာ “မမ္မအလူ” ဆိုသည်
မဟုတ်၊ ပိဋကတ်ဓမ္မ သီကြဖိုရာ စာချေပေးခြင်း၊ သင်ပြပေးခြင်း၊
ရေးသားခြင်း၊ နည်းပေးခြင်း စသည်ဖြင့် သူတစ်ပါး တရားသိ
အောင် ဆောင်ရွက်မှုမှန်သမျှ “မမ္မဒါန” ချည်းသာ ဖြစ်ပါပေ
သည်။

သို့ဖြစ်လျှင် ရတနာမှန် မဂ္ဂဇင်းက ထိုထိုစာရေးဆရာ
တို့၏ ဓမ္မနှင့် ရေးသားတင်ပြုမှု မှန်သမျှ မမ္မဒါနချည်းသာ
ဖြစ်ပါပေသည်။

မမ္မဒါန အမြတ်းပေးဆင့်လျက် ရှိသော ရတနာမှန်
စာစောင်မှု “ဟံသာသိရီ” ၏ အရပ်ရပ်က ရဟန်းရှင်လူ

လူတန်းစား အသီးသီးက မေးသမျှ အမေးအဖြေ ကဏ္ဍက
လည်း ဓမ္မအလူပေးရာ ပျောစရာကဏ္ဍ ဓမ္မဒါနခန်းကလေးပင်
ဖြစ်ရာ အဖြေကို စောင့်စားသူတို့အတွက် နှစ်သက်ဖွယ်
ကျေနှပ်အားရဖွယ် တကယ်ကောင်းလှသော နဲလုံးအေးစရာ
အဖြိုးဆေးသာ ဖြစ်ပါပေသည်။ “အမေး နွားကျောင်း၊
အဖြေ ဘုရားလောင်း” ဆိုရိုးစကားအရ အမေးက ဘက်စု
ထောင့်စု ပြသာနာဖြစ်ရာ တိကျေမှန်ကန်သော အမြပ်ပေးဖို့ရာ
ရှာရမွေရ စုံးစမ်းရ လေ့လာရသော အလုပ်မှာ ဘယ်မျှ
ခက်ခဲလှသည်ကို ပညာရှင်များသာ သိနိုင်ပါသည်။

ဝိဒ္ဒိဝေ ဝိစာနာတိ-ဝိဒ္ဒိနာ ပရီသာမှု
န ဟီ ဝိခြား ဝိစာနာတိ-ဂုရံး ပသဝ ဝေဒနှု

ပညာရှိ ပုဂ္ဂိုလ်တို့၏ ခက်ခဲပင်ပန်းမူကို ပညာရှိ
ပုဂ္ဂိုလ်သာ သိနိုင်ပါပေ၏။ ထိုစကား မှန်၏။ ကြီးလေး
ခက်ခဲလှသော သားဖွားမူ ဝောနာကို အမြှုမက မသိနိုင်ပါပေ။

မိမိ သိချင်သည့် အချက်ကလေးတွေ သိရတော့
ဝမ်းသာအားရမှုမှာ လွှမ်းစွာ ထူးခြားလှသည်ဖြစ်ရာ ရတနာမှန်
ပရီသာတ်သာမက အများပင် သိချင်သည့် အမြှောင်းအရာတွေ
ကို သီကြရ၍ ပျောစွဲအားရ ရှိကြပါဖော့ သီးခြားဟာအပ်
အဖြစ် ဖော်ထုတ်ပေးလိုက်သည်မှာလည်း တခြား ဗဟိုသုတေ

အင်ပြ

ယောဇ္ဈာ ဒယန္တာ ယော၊
ယိတ္ထဗျာ ယောသနဲ့။

ယော-ပေသီ ဒယသီနဲ့ ဒယဒေတူ ဒယုတ္ထရော။
ယောသလော -ပါရမိတော် ဆယ်ချက် အောင်
လက်နက်ပိုင်ရှင် အကြင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
ယောသနဲ့-အောင်သီခွဲ ဆင်မြန်းသည် ပလ္လာင်နှင့်မှန်ကင်း
အောင်ဗောဓိပင်ရင်း၌။ ယိတ္ထဗျာ-အောင်အပ်သည့်ဘရား
မန်ငါးပါးတိုကို ယောဇ္ဈာ-အကြင်းမဲ့ ချေမှုန်းလျက် ဖျက်ဖြန်း
ကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဒယသီနဲ့-မြတ်နိုဗာနဲ့ အောင်ခန်းနှင့် အောင်သီကိုပန်း
မင်္ဂလာလိုကို များထိတိ ဝင့်အတွင်းမှ လွှတ်ကင်းအောင်
အာသာကြီးဖြင့် ရှာမှုးကာ နေကြကန်သူတို့အား။ ဒယာ
ပေသီ-ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချု၍၍
ထွေတ်အင့်အမြှိုက် ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်
စေတော်မူလေပြီ။ ဒယုတ္ထရော-အောင်သုတေသနတို့၏ မှန်ကင်း
အောင်ခြင်းတကာတို့၏ ဦးသျောင် ထွေတ်ခေါင်မြတ်သရမှု
သယမြှောမကိုင်ထိုး အောင်ပွင့် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထော်။
သောဇ္ဈာ-အလုံးစုံ အောင်ခြင်းနှင့် ပြည့်စုံတော်မူသော
ထိုဗာရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မေ-မြတ်နိုဗာ။ အောင်
ပန်းကို ဆွတ်ချု၍၍ လက်လှမ်း၍၍ ကြိုးပမ်းကာ အာသာကြီး
ဖြင့် ရှာမှုးသူ အကျိန်းအား။ ဒယ်-အောင်ခြင်းကို (၀၁)

ခုတိယအကြိမ်

မှန်ပါဒီဒီနဲ့ အမောင်များ

အောင်ပန်းဝေဖြိုင် အောင်ဖူးတွေကြိုင်လိုင်သည့် အောင်သီခွဲ
ပန်းခိုင်ကြီးကို။ အတူ-ပေးသနားတော်မူပါ အရှင်ဘုရား။
သမီးလိုချင်တဲ့ ဂါထာရဲ့ အမို့ယူယ်(အနက်) ကို
ဘာသာပြန်ပေးလိုက်ပါတယ်။

ဆိုင်ရာ အတန်းစာကို ကျော်တတ်မြောက်အောင်
သင်ယူမှ (စာမေးပွဲ အောင်နိုင်မည်) သည်ဂါထာကို ရွတ်ဆို
နေရာနဲ့တော့ စာမေးပွဲ မအောင်နိုင်ဘူး။ သည်ဂါထာကို ရွတ်
လျှင် ကုသိလ်တွေ အများကြီးရမယ်၊ အနက်ပါ ရွတ်လျင်တော့
အမို့ယူယ် သိရတဲ့အတွက် ပိုပြီး ဘုရားကို ကြည့်ညိုမှာဖြစ်လို့
ပိုပြီး ကုသိလ်ရနိုင်ပါလိမ့်မယ်၊ သမီးဆိုင်ရာ အတန်းစာတွေ
သင်ကြားလေ့လာတဲ့အခါ အဘက်ဘက်က အဆင်ပြေချော့
မောအောင် သည်ကုသိလ်တွေက အထောက်အပံ့တွေ အများ
ကြီး ပေးမှာဖြစ်လို့ မချေ စာမေးပွဲအောင်နိုင်တာကြာင့်
သမီးသရာက ပြောတာ ဖြစ်တယ်ဆိုတာ သမီးသဘောပေါက်
နားလည်ဖို့ပါပဲ။



ခုတိယအကြိမ်

တရားထိုင်မယ်ဆိုရင် လူပုဂ္ဂိုလ်ဖြစ်က ပထမ အနည်းငံး ငါးပါးသီလ၊ ရှင်ရဟန်းဖြစ်က သာမဏေတို့၏ (၁၀) ပါး သီလ၊ ရဟန်းတို့၏ ပါတီမောက္ခ သံဝရသီလများနဲ့ ပြည့်စုစွဲရပါတယ်။ ဒုတိယ စိတ်တည်းပြိုမှ သမာဓိရှိအောင် လောကျင့်ရပါတယ်။ တတိယ အဲဒီ သမာဓိကို အခြေခံပြီး ရပ်နာမ်တို့၏၊ သဘော သဘာ့ဓ ဖြစ်ပျက်လျပ်ရှားနေပုံကို သတိနဲ့မပြတ် စုံစိုက်စောင့်ကြည့်ရပါတယ်။ အဲဒီလို ပြုလျှင်တာ ဟာ တရားထိုင်တာပါပဲ။ ယနေ့ သမီးတို့လို ကျောင်းသူတွေ ဟာ အတော်များများ၊ တရားထိုင်ဖူးကြတာ ဖြစ်မှာပါ။ ဒီသဘောကို နားလည်ကြမှာပါပဲ။

ပညာ သင်ရာမှာလည်း ဒီသဘောပဲ မဟုတ်ပါလား။ ထူးထူးချွှန်ချွှန် ပေါက်ပေါက်ရောက်ရောက် တတ်မြောက်လို့သူ ကျောင်းသူ/သား တစ်ဦးဟာ ကိုယ်ကျင့်တရား ကောင်းရမယ်။ ကိုယ်ကျင့်တရား ကောင်းမှ ပညာရေးမှာ စိတ်ဝင်စားမှာ စုံစိုက်မှု စိတ်ကို သက်ဆိုင်ရာ ပညာရပ်အပေါ်မှာ စုံစိုက်ထားပြီး နာခံမှတ်သား သင်ကြားနာယူမှုသာ မိမိ လိုအပ်သော ပညာကို ထွန်းထွန်းပေါက်ပေါက် တတ်မြောက်နှင့်မှာ ဖြစ်ပါတယ်။

တရားထိုင်တဲ့ လုပ်ငန်းနဲ့ ပညာသင်တဲ့ လုပ်ငန်းဟာ ဒီနည်းအားဖြင့် ဆက်စပ်နဲ့နော သဘောသွား တူညီမှု ရှိနေလေတော့ တရားထိုင်တာဟာ ပညာသင်ကြားရေးကို အများ

ပေးခွဲး (၂)

အမေး

(ထွက်လေ ဝင်လေ ရှူမှတ်ခြင်း)
တရားထိုင်ခြင်းသည် စာပေပညာ သင်ကြားရာမှာ အထောက်အကြု ပြုနိုင် မပြုနိုင် သမီးတို့ ကျောင်းသူတရား၊ သီချင်နေကြပါသည်။ ဖြေကြားပေးပါ။

ဝင်ယူနယ် (၈/၂၁ ၃ီးမြှင့်သိန်း ပ-စာလ်ခွဲဗူး)
ပြည်သူ့ဇားရှုံး၊ မြှေ့ခွဲဗူး

အမြဲ

အထောက်အကြု ပြုနိုင်ပါတယ်၊
အများကြီး အထောက်အကြုပြုနိုင်ပါတယ်၊ ဘာ့ကြောင့်လည်း ဆိုတော့ ...

နှုတိယအကြိမ်

ဒုတိယအကိုင်

ကြီးအထောက်အကူပြနိုင်တယ်ဆိုတာ အသေအချာ မှတ်လိုက်ပါ။ တတ်နိုင်သူ့ ကြီးစားပြီး ထိုင်ကြပါ။ ဇကန် အကျိုးထူး ခံစားရပါလိမ့်မယ်။

တရားထိုင်တာဟာ ပညာရေးမှာသာ မဟုတ်ပါဘူး။
ကျေန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ ရေးရာအဖြာဖြာမှာ
များစွာ အကျိုးဖြစ်ထွန်းပေါ်တယ်။

အချို့သမားတော်ကြီးများဟာ အရေးကြီးတဲ့ လူနာ
များကို ခွဲစိတ်ကုသခါနီးမှာ စောစောပိုင်း အချိန်ယူ တရားထိုင်
ပြီး ခွဲစိတ်တယ်လို့ ကြားဖူးကြောင်း မပြောကြားလိုက်ပါတယ်။

မေးခွန်း (၃)



အမေး

ကျေန်းမားအိမ်မြောင်တစ်ကောင်၏
ခါးလယ်ကို တံခါးဖြင့် မတော်
တဆ တစ်ခါ ညျပ်မိဖူးပါတယ်။ ထိုအိမ်မြောင်ကလေးမှာ
ချက်ချင်းမသော ဒက်ရာကို တစ်ရက်မွဲခဲ့ဘားနေပြီးမှ
သေဆုံးသွားပါတယ်။ ဘုရားခါ အန်နဝါရီလထုတ် ရတနာမွန်
မဂ္ဂဇင်းတွင် မလွတ်သာ ဝင်းကြမှာကို ဖတ်မိပြီး လွန်မင်းစွာ
စိတ်ဆင်းရမှု ဖြစ်နေပါတယ်။ ထိုကဲ့သို့ ဝင်းပြန်ခဲ့ရမည်လား
ရှင်း။ ထိုသို့ ဝင်းမစ်ရရေးအောင် ဗုဒ္ဓဘာသာ တရားတော်များ
မ မည်သည်တို့ကို ရွတ်ဖတ်ကျင့်ကြ ဗွားများအားထုတ်ပါက
ရောင်လွှဲနိုင်ပါသလား။ ကျေးဇူးမြှုပ် ပြန်လည်ဖြေကြားပေးပါ

ရန် လေးစားစွာ ပန်ကြားအပ်ပါတယ်။ ချတ်ဖတ်ကျင့်ကြရန်
ဖြန်လည်ဖြေကြားချက်ကို ယုကြည်စွာဖြင့် လိုက်နာ ကျင့်
ဆောင်ပါမည်ဟု ကတိပြုပါတယ်။

မခင်ဝင်း၊ မှတ်စော်ချွာ၊ တောင်းခြုံ။

အမြဲ

အိမ်မြှောင်ကို တံခါးနဲ့ မတော်တဆုပ်မိလို့ သေသားတဲ့ အတွက်
မခင်ဝင်းမှာ သံသယကုက္ခာဖွေနဲ့ စိတ်နဲ့လုံး မချမ်းမြော်၊
အပူနဲ့ တွေ့ရပုံဟာ လက်ဖက်ရည် ပန်းကန်လုံးထဲမှာ
မုန်တိုင်းထန်သလို ဖြစ်နေပြီကော်။ သည်နေရာမျိုးမှာ စေတနာ
ဟာ အရေးကြီးပါတယ်။ စေတနာဟာ လိုရင်းပါ။ သည်ကိစ္စမှာ
မတော်တဆုပ်လို့ ဆိုတဲ့အတွက် အိမ်မြှောင်ကလေး သေစေလို့
ဆင်းရုံကွဲရောက်စေလိုတဲ့ စေတနာ လုံးဝမရှိကြောင်း ထင်
ရှားပါတယ်။ သည်လို့ စေတနာ မပါတဲ့အတွက် မခင်ဝင်း
မှာ ဘာအပြစ်မှ မရှိပါဘူး။ ဘာဝင်းမှုလည်း လိုက်မှာ
မဟုတ်ပါဘူး။ ဒါကြောင့် သည်အတွက် ဘာတွေမှုလည်း
ချတ်ဖတ်သရေဖျာယ် မနေပါနဲ့၊ ကျင့်ကြုံလည်း မနေပါနဲ့။

ရှင်တော်ဘုရား လက်ထက်က စက္ခပါလ အမည်
တော်ရှိတဲ့ စက္ခနှစ်ကွင်း အလင်းမရတဲ့ ရဟန္တာအရှင်မြတ်ကြီး
ဟာ စကြေလျောက်ရင်း နင်းမိတဲ့အတွက် ပိုးပရန်ကောင်လေး

တွေ့ အများကြီး သေကုန်ပါတယ်။ ဒါကို ရဟန်းတော်တွေ့
က တွေ့တဲ့အခါ ကဲ့ရဲ့ကြပြီး ဘုရားရှင်ကို သွားရောက်လျောက်
ထားကြပါတယ်။ သည်အခါ ရှင်တော်ဘုရားက စိတ်စေတနာ
ဖြူစင်သန့်ရှင်းတဲ့ ငါသားတော်ကြီး စက္ခပါလမှာ ဘာအပြစ်မှ
မရှိပါဘူးလို့ ရှင်းရှင်းကြီးပဲ မိန့်တော်မှုလိုက်ပါတယ်တဲ့။
(ဓမ္မပဒ)

သည်ဝါဌာ သာမကဟာ မခင်ဝင်းအတွက် စိတ်နဲ့လုံး
အေးစရာ အကောင်းဆုံး နမူနာဖြစ်တာမျိုး ငါမှာ ဘာအပြစ်မှ
မရှိ၊ ဘာဝင်းမှုလည်း လိုက်မှာ မဟုတ်ပါဘူးလို့ စိတ်နဲ့လုံး
တုံးတုံးချုံ၊ သံသယကုက္ခာဖွေက်းပေါ်ကို ဝမ်းမြောက်ချင်လန်း
စိတ်အေးချမ်းသာ ပျော်ရွင်စွာနေဖို့ရာ ဖြစ်ကြောင်း သတင်း
ကောင်း ပါလိုက်ပါတယ်။



အမောင် (၃)

ခန္ဓာကို မို့ပြီး ဖြစ်ပေါ်လာသော ဘတ် ဒုက္ခ၊ ဇရာ ဒုက္ခ၊ မရဏဒုက္ခ နှင့် သောက ပရီဒေဝ ဒုက္ခ၊ ဒေါမနသာ၊ ဥပါယာသစသော ဒုက္ခများဖြင့် ခန္ဓာ၏ အဖြစ်ကို ရူမှတ်ရမည်လော်။ ရူမှတ်မှုမှန်ကန်စေရေးအတွက် အထက်ပါ သုသယကို ရှင်းစေရန် လမ်းညွှန်မှု ပြုစေလိုပါသည်။

မေးခွန်း (၄)

ဒေါ်လှကလျာ

တရားနှစ်းသွင်းရာ၌

အမောင် (၅)

ရုပ်၏ ဖောက်ပြန်မှု ဝေဒနာကို စောင့်၍ ဖြစ်ပျက်ရူမှတ်ရမည်လော်။

အမောင် (၂)

ခန္ဓာကို စွဲမှန်းပြီး မလိုချင်အောင် ခန္ဓာပေါ်တွင် (၃၂) ကော်ဗာသ ထင်သဖြင့် ရူမှတ်ရမည်လော်။

အမောင် (၁)

ခန္ဓာကို မို့ပြီး ဖြစ်ပေါ်လာသော ဘတ်၊ ဇရာ၊ ပျာစီ၊ မရဏဒုက္ခ၊ ဒုက္ခများနှင့် ရူမှတ်ရမည်လော်။ ရူမှတ်မှု မှန်ကန်ရေးအတွက် အထက်ပါ သုသယများ ရှင်းလင်းစေရန် လမ်းညွှန်မှု ပြုစေလို

လော်။

နှစ်ယအတွင်း

ရူမှတ်ရမည်လော်။

နှစ်ယအတွင်း

ပါသည် ဆိုတဲ့ လမ်းညွှန်မှ တောင်းခံစာပါ အချက်အလက်များ
က ယောကို အနေနဲ့ တရားအားထုတ်ရာမှာ ရူခင်း ရူကွက်နဲ့
ရှုနည်း ရှုဟန်များအပေါ် အမြင်မကြည့်မလင် ဖြစ်နေပုံကို
ဖော်ပြနေပါတယ်။

တရားအားထုတ်ရာမှာ အဲသည် အချက်များအပေါ်
အမြင်ကြည့်လင်ဖို့ အရေးပါလျပါတယ်။ ဒါကြောင့် တရား
အားထုတ်လိုတဲ့ ပုဂ္ဂိုလ်ဟာ ပရိယတ်မှာလည်း ကျမ်းကျင်၊
ပဋိပတ်မှာလည်း လုပ်ငန်းခွင် ဝင်နေတဲ့ စင်ကြယ်ရှိုးသား
ဆရာသမားကောင်းများကို ဆည်းကပ်မိမိ အများကြီး လိုအပ်
ပါတယ်။ ဒီကဏ္ဍကနေ ဒီအချက်များကို ရှင်းပြန့် ဆိုပြန်တော့
လည်း “ဒါးပုတ်ငယ်ကလေးထဲ ဆင်ပြောင်ကြီး ဇွဲထည်သလို”
ဘယ်လိုမှ အဆင်ပြောရာ မရှိတဲ့အတွက် ယောက်ပုဂ္ဂိုလ်များဟာ
ပရိယတ်၊ ပဋိပတ်အရာ တကယ် လိမ္မာတတ်ကျမ်း ဖြောင့်တန်း
ရှိုးသားတဲ့ ဆရာတော် သမားတော်ကြီးများ ရေးသားတဲ့
ကျမ်းမာများကို ဖတ်၊ တရားလည်းမှတ်နား၊ မသိမရှင်းတာတွေ
ကိုလည်း မေးမြန်းလျောက်ထားလိုက်လျှင် ရှုမှတ်မှုနည်းမှန်ရပြီး
သံသယကိုလည်း အပြတ်ရှင်းပြီး ဖြစ်ပါလိမ့်မယ်လို့ ပြန်ကြား
လိုက်ပါတယ်။



မေးခွန်း (၄)

အမေး

လူတစ်ယောက် (တစ်ကိုယ်တွင်)
နတ်တစ်ပါး စောင့်ပါသလား။

လယ်ကိုင်း၊ နှုန်းအောင်၊ မင်းဘူး၊

အဖြေ

သည်မေးခွန်းကို ဖြောရလျှင် ကိုယ်
စောင့်နတ်နဲ့ စပ်ပြီးတော့ ပါရာမီ
ကက် ပါမြို့တော် ခုခွဲလွှဲဝါစာ သိက္ခာပိုမှာ “သင့် ကိုယ်
စောင့်နတ်တွေက ဘယ်အပါမှာ ငါကို ကြည့်သာကြမလဲ”
လို့ ဆိုပါတယ်။

ပါရာမိကတ် အငွေကတာ သုခံနှုကလ္လာ အဖွင့်မှာ မကောင်းမူပြုသူအတွက် ဆီတ်ကွယ်ရာ မည်သည်မရှိ။ ပထာမ ပြုသူကိုယ်တိုင် သိတယ်။ နောက် သူ့ကိုယ်စောင့်နှင့်က သိတယ်။ နောက် သူတစ်ပါးစိတ်ကို သိတတ်တဲ့ နတ်တွေက သိတယ်” လို့ ဆိုပါတယ်။

သုတ်မဟာဝါ အငွေကထာ မဟာပဓာနသုတ်အဖွင့် မှာ အကြောင်အခါ မင်းတို့ တရားမစောင့်ကျန်။ ထိအခါ အိမ် ရှုံးမင်း၊ အမတ်၊ စစ်သူ့ကြီး၊ သူဇွှေးသူ့ကြွယ်၊ ဖြူသူ့ကြီးသား ပြည်သူပြည်သားတို့ တရားမစောင့်ကြကျန်။ ထိအခါ ထိသူတို့ ၏ ကိုယ်စောင့်နှင့်တို့ တရားမစောင့်ကြကျန် စသည်ဖြင့် ဆိုပါတယ်။

စတုကနိုပ်ပါတ် စူးကလိုက်အတ်မှာ ကလိုက် မင်းနဲ့ အသကမင်းတို့ စစ်တိုက်ကြရာ ငင်းမင်းတို့ရဲ့ ကိုယ်စောင့်နှင့် နှစ်ဦးတို့က နွားလားသော အယောင်သောင်ပြီး ရှုံးတိုက်ကြတယ်လို့ ဆိုပါတယ်။

အသိတိနိုပ်ပါတ် မဟာကုဏာလအတ်မှာ ကောသလ မင်းသေ၍ မိဖုရားကို ဗာရာကသီမင်း မိဖုရား မြို့က်တယ်။ မိဖုရားမှာ ကောသလမင်းနဲ့ ရတဲ့ ပဋိသန္ဓာ ပါသွားတယ်။ သေသွားတဲ့ ကောသလမင်းဟာ ထိမိဖုရားမှ ဖွားသော မိမိသား၏ ကိုယ်စောင့်နှင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အထက်ဖော်ပြပါ ဗုဒ္ဓစာပေ အဆိုများကို ကြည့်လျှင်

လူတစ်ကိုယ်မှာ ကိုယ်စောင့်နှင့် ဘယ်နှစ်ဦး စောင့်တယ်ဆို တာ သတ်မှတ်လို့ မရပါဘူး၊ တစ်ယောက် ဖြစ်စေ၊ အများ ဖြစ်စေ၊ ပုဂ္ဂိုလ်အလိုက် သင့်တော်သလို စောင့်တယ်လို့ ဖြေကြားရမှာ ဖြစ်ပါတယ်။

လောကီ ကျမ်းများအဆိုအရ ကိုယ်စောင့်နှင့် တစ်ကျိုံးတစ်ယောက် ရှိသည်။ ငင်းတို့မှာ (၁) သူ့ဘာရေးနှင့် အများစာရေးနှင့်၊ (၂) သူရသုတေ-ပညာကို ပွားစေတတ်သော နှင့်၊ (၃) သက္ကရာဇ်နှင့်-စည်းမိမိဥစ္စာကို ပေးသောနှင့်၊ (၄) မဟိရာဇ်နှင့်-အပိုမ်က်ပေးသောနှင့်၊ (၅) ဝါမသူရာနှင့်-နိမိတ်ပြုသောနှင့်၊ (၆) နေသူရနှင့်-အရှုံးပေးသည်ကို မှတ်တမ်းတင်သော နှင့်၊ (၇) ကရဝါနှင့်-ကာမသုခကို ပေးသောနှင့်၊ (၈) ယောတန်ကန်တ်-သွားလေရာသို့ လိုက်၍ စောင့်မတတ်သောနှင့်၊ (၉) ကလုပ်အမိတ္ထာနှင့်-ကောင်းသော စကားကို မှတ်သားသောနှင့်၊ (၁၀) စန္ဒာအော်နှင့်-ကျက်သရေကို စောင့်သောနှင့်၊ (၁၁) နံရိန္ဒာအော်နှင့်-အပိုသော အခါ ဦးခေါင်းရင်းက စောင့်သော နှတ်တို့ ဖြစ်ကြပါတယ်။ ဒါတွေကတော့ ထောရိုပါဒ အဆိုများ မဟုတ်ကြေား၊ မှတ်လိုက် မှတ်သားနှင့်ကြော်စောင့် ဗဟာသာတာအဖြစ် ထုတ်ပြလိုက် တာ ဖြစ်ပါတယ်။

ခိုင်မာ အားကောင်းတယ်လို အများက လက်ခံယူဆထား
ကြတဲ့အတွက် ကံမထိက်ဘူးလိုပဲ ဖြေဆိုလိုက်တာ ဖြစ်ပါတယ်။
မေးခွန်းရင် အနေနဲ့ ကံထိက်လျှင် အပြစ်ရှိတယ်။
မသုံးကောင်းဘူး၊ ကံမထိက်လျှင် အပြစ်မရှိဘူး၊ သုံးကောင်း
တယ်လို အယူရှိပြီး မေးတာဖြစ်တယ်လို ယူဆမိတဲ့အတွက်
အနည်းငယ် ရှင်းလင်းပေးမှသာ ပြည့်စုတဲ့အဖြေ ဖြစ်မှာမို့
အနည်းငယ် ရှင်းပြရမည်ဆိုလျှင် မူးယစ်ဆေး သောက်သုံးမှု
ဟာ...။

မေးခွန်း (၆)

အမောင်

မူးယစ်စေတတ်သော ဆေးဝါးများ
ကိုအချို့သော လူနာများကို ပေးရာ
တွင် သူရာမေရယက် ထိုက်ပါသလား။

(ဥပမာ ဆေးရုတွင် ခွဲစိတ်ပြီးစ လူနာများ၊ မီးနေသည်
များ ဆေးစိမ်ထားသော အရက်ကို သောက်သုံးခြင်းများ။)

ဟောနိုင်းကြည်း၊ အမှတ် ရှုံး၊ အရုံးရိုးလမ်း၊
ကျောက်ပြောင်း။

အပြော

သူရာမေရယက် မထိုက်ပါ။ သည်
နေရာမှာ ကံထိက်၊ မထိုက် အပြင်း
များမှုတော့ ရှိပါတယ်။ ဒါပေမယ့် ကံမထိက်ဆိုတဲ့ ဘက်က

ခုတိယအကြိုင်

(၁) ဆေးဝါးထဲမှာ ပါလာလို သောက်သုံးမှု၊
(၂) ဆေးဖြစ်ဝါးဖြစ် သူ့ချည်းသက်သက် သောက်သုံးမှု၊
(၃) တမင်ကို သောက်ချင်လို အရာသာ ခံသောက်သုံးမှု၊ (၄)
ဒုစရိက်မှု တစ်ခုခုကို လုပ်ဖို့အတွက် ရဲဆေးတင်တဲ့ အနေနဲ့
သောက်သုံးမှုလို လေးမျိုးလေးမျိုး ရှိပါတယ်။ သည် လေးမျိုး
ထဲမှာ နံပါတ်(၁) အမျိုးအစားဟာ ဆေးကို သောက်သုံးရာ
ရောက်တဲ့အတွက် တစ်စုတစ်ရာ ဘာအပြစ်မှ မရှိပါဘူး။
(၂) အမျိုးအစားက အပြစ်မကြိုးလှ။ သို့သော် လူသာမဏေတို့
မှာ သံလုပ်က်သည်။ (၃) အမျိုးအစားက မူးယစ်ဆေးဝါးတို့ရဲ့
သဘာဝအတိုင်း “နွားတ်ရေချ သောက်မဝ်” ဆိုသလို
တစ်ခါသုံးမီလျှင် အဆုံးသတ်လို မရ တမြိမြိနဲ့ သောက်နေ
၏မှ ကျေနပ်ကြတာမို့ အဲသလို အမြှုလိုနေမယ်ဆိုလျှင်တော့
အပြစ်ကြိုးလှသည်။ အပါယ်ကျေနိုင်သည်။ အနည်းဆုံး ရူးသွား

ခုတိယအကြိုင်

နိုင်သည်။ ဤအချက်မှာ သောက်သုံးသူတို့ ကိုယ်တွေ၊ ဖြစ်တာမ့်၊ အငြင်းထွက်စရာ မလိုပါ။ (၄) အမျိုးအစားကတော့ ဒုစရိက်မှုတို့၏၊ ရှေ့ပြီး (သူ၊ ခက္ခာင့် ဒုစရိက်မှု အောင်မြင်ရတာ) ဖြစ်တဲ့အတွက် ကံမထိက်စေကာမှ ကံထိက်သလောက်သေချာပေါက် အပါယ်ချုနိုင်တယ်။ အလွန်အပြစ်ကြီးလုပါတယ်လို့ ဆိုရပါမယ်။

လောကမှာ လူမှုက်အားပေးလုပ်တတ်သူဟာ လူမှုက်များစွာထက် ကြောက်စရာ ကောင်းသလို ဒုစရိက်မှု အမျိုးမျိုးကို အားပေးအားမြှောက်ပြုတတ်တဲ့ သုရာပါနဟာလည်း ဒုစရိက်မှုပေါင်း များစွာက်ထက် ကြောက်စရာကောင်းတာ ကြောင့် ထိထိမြို့သရာတို့ဟာ သုရာပါနကဲ့ မထိက်ဘူး ဆိုတာနဲ့ ဟာ၊ ကံမထိက်ဘူးဆိုပါလား၊ ကြိတ်ကြမှပဲဟေ့ ဆိုပြီး ဝမ်းသာအယ်လဲ မိုးဝေသောက်သုံးမနေကြဘဲ အထက်ဖော်ပြပါ ရှင်းလင်းချက်ကို လေ့လာသုံးကပ်ကာ ဟား... သောက်လို့ မဖြစ်ဘူး၊ မူးရွှေးပြီး ကိုယ်ကျိုးကြီး နည်းတော့ မယ်ဟု သဘောပေါက်ပြီး ရှောင်ကြည့်နိုင်မှသာ ဘဝတာ အနေလှ၊ အသေလှ၊ နောက်နောင် ဘဝတွေမှာ ချမ်းသာကြမည် ဖြစ်သည်ကို သတိတေမန် သံဝောဏ်ဖြစ်ပွား ရှောင်ရှားနိုင်ကပါ၏။

မေးခွန်း (၄)

အသေး (က)

ရဟန်းသံယာများသည်မိမိကျောင်း၊ ကထိန်း၏ အာနိသင်ကို ခံယူပြီးပါလျက် တစ်ပါးသော ဘုရားစေတိဝင်းအတွင်း ပုဂ္ဂိုမ ဝါကပ်သူမရှိဘဲ ကျောင်းအဖြစ်လည်း မသတ်မှတ်ဘဲ ယင်းနေရာ၌ ဓမ္မကထိန်းဟု အမည်တပ်၍ ကထိန်းခင်းခွင့် ရှိနိုင်-မရှိနိုင်။

အသေး (ခ)

ရဟန်းသံယာများသည် ဝတ္ထုဇွဲ များကို မိမိကိုယ်တိုင် အလူခံ၍ မိမိကိုယ်တိုင် သန်လျက်ကိုပြီး ဘုရားစေတီ တည်ခွင့် ငါးသည်-မရှိသည် သိလိုပါသည်။ မင်းကျော်စိုးနိုင်၊ နှီးမှတ်ကျွေးမွာ၊ ရှောင်းဆုံးနိုင်။

အငြေ(က)

မိမိကျောင်းတိုက် ကထိန်၏ အနှစ်
သင်ကို ခံယူပြီး (မိမိကျောင်းမှာ
ကထိန်ခင်းပြီး) သော ရဟန်းသည် မိမိကျောင်းတိုက်မှာ
ဖြစ်စေ၊ အခြား မည်သည့် နေရာမှာဖြစ်စေ နောက်ထပ်
ကထိန်ခင်းခွင့် အာနိသင် ခံယူခွင့် မရှိပါဘူး။

အချို့ ဒါယကာများ၊ အသင်းအွှေ့များဟာ ကိုယ့်
အီမိမှာဖြစ်စေ၊ အခြားသင့်လျှော့တဲ့ တစ်နေရာရာမှာ ဖြစ်စေ
တစ်ခုခုသော ကျောင်းတိုက်အတွက် ကထိန်အလျှောက် လုပ်လေ
ရှိကြပါသည်။ အဲသည် ကထိန်အလျှောက် ကထိန်ဒကာများ
ရည်မှန်းထားတဲ့ ကျောင်းတိုက်က သံယာများဟာ ကထိန်မခင်း
ရသေးလျှင် ခံယူပြီး မိမိ ဝါဆိရာ ကျောင်းတိုက်မှာ ကထိန်
ပြန်ခင်းရပါမယ်။ တခြား ဘယ်နေရာ ဘယ်ဌာနမှာမှ
ကထိန်ခင်းခွင့် မရှိပါဘူး။ ကထိန်ခင်းပြီးသား သံယာများက
တော့ ကထိန်၏ အခြေအရံဖြစ်တဲ့ ရှူဖွယ်ဝါယာများကိုသား
ခံယူနိုင်ပါတယ်။ ကထိန်သက်နှုန်းကို မခံယူနိုင်ပါဘူး။

အငြေ (ခ)

ရဟန်းတော်များဟာ ရွှေ ငွေကို
မိမိတို့ ကိုယ်တိုင် အလျှော့ပြီး ဘုရား
စေတီ တည်ထားခွင့် မရှိ၊ မတည်နိုင် မတည်ကောင်း။
သည်အလျှော့ခံတဲ့ကိုစွဲ သာသနာတော်မှာ အရေး
ကြီးတဲ့အချက် ဖြစ်တာကြောင့် အနည်းငယ် ဆက်လက်ပြော

လိပါတယ်။ ရဟန်းတော်များဟာ ရွှေငွေကို မိမိအတွက်
ဖြစ်စေ၊ သံယာ၊ ဂိဏ်း၊ ပုဂ္ဂိုလ်၊ စေတီ (ဘုရား) အတွက်ဖြစ်စေ
ကိုယ်တိုင်လည်း အလျှော့မခံကောင်း။ သူများကိုလည်း အလျှော့
မခိုင်းကောင်း။ အဲသည် အလျှော့လိုရတဲ့ငွေနဲ့ ဝယ်တဲ့ ပစ္စည်း
ကို ငွေအလျှော့သူနှင့် တကွ အခြားဘယ်ရဟန်းမှ မသုံးစွဲကောင်း။
သုံးစွဲလျှင် အာပတ်သင့်ပါတယ်။

အချို့ ဒကာများဟာ ငွေကို ရဟန်းအနားမှာ လာချိုး
ပြီးတော့ ဖြစ်စေ၊ ဘယ်သူ့ထဲ၊ ဘယ်နေရာ၊ ဘယ်ဘက်မှာ
ငွေဘယ်လောက် ရှိပါတယ်။ အဲသည်ငွေဟာ အရှင်ဘုရား
အတွက် ပါပဲဟု ဆိုပြီး လူတတ်ပါတယ်။ အဲသည် ငွေချို့ကို
သည်း အလျှော့မခံရပါဘူး။ ရွှေငွေဆိတာ ငါတို့ မအပ်စပ်ဘူးလို့
နှုတ်နဲ့ ပြောပြီးတော့ ဖြစ်စေ၊ ဦးခေါင်းခါခြင်းစတဲ့ ကိုယ်
အမှုအရာ ပြပြီးတော့ ဖြစ်စေ (စိတ်ထဲက တကယ် မသာယာ
ဘဲနဲ့) ပယ်လိုက်ရပါမယ်။ ရှူသူက ဘယ်သူ့ကိုမှ အမှာအထား
မရှိဘဲဖြစ်စေ၊ အနားရှိသူ တစ်ဦးဦးကို ဒီငွေနဲ့ ရဟန်းအလို
င့်တဲ့ ပစ္စည်းကို ဝယ်ပြီး ရှူလိုက်ပါလို့ မှာကြားပြီး ထားပစ်ခဲ့
လွှင် ဖြစ်စေ၊ အဲသည် ငွေဟာလည်း ရဟန်းအတွက် ဘယ်
လို့မှ မအပ်စပ်ပါဘူး။ အလျှော့ကာ မှာထားခဲ့သူက “အရှင်ဘုရား
တာပည့်တော်ထဲမှာ ငွေဘယ်လောက်တန်း အပ်သော ပစ္စည်း
နှုတ်ဘယ်” အရှင်ဘုရား အလိုရှိတဲ့အပါ တောင်းခဲ့တော်မူပါ”
ဆုံးနှင့် ရဟန်းက ငါ ဘာကိုအလိုရှိတယ်လို့ ပြောကောင်း

ပါတယ်။ ဘာဝယ်လေးပါလိုတော့ မပြောကောင်းပါဘူး။ အဲဒီလို ဝယ်ခိုင်းလို ရလာတဲ့ ပစ္စည်းကို ရဟန်းများ မသုံးကောင်းပါဘူး။

နည်းနည်း ဆက်ပြောပါရစွဲ။ ယနေ့ လမ်းမပေါ်
ရွှေးဆိုင်ရေး၊ အီမိုပေါ်၊ ရုံးတွေ၊ ဘုရားရှင်ပြင်တော်ပေါ်တွေ
တက်ကာ သက်နှုန်းဖိုး၊ စာအုပ်ဖိုး၊ ဆေးဖိုး ဘာဖိုး ဉာဖိုး
စသည် တစ်ခုခု အကြောင်းပြီး၊ ပိုက်ဆုံး အလူခံသွေးတွေ၊
လမ်းဘေးတစ်နေရာရာမှာ ထိုင်လို ဖြစ်စွဲ၊ ရပ်လို ဖြစ်စွဲ၊
တရားအားထုတ်နေသယောင် လူမြှေ့ကြီး တစ်ခွဲသားနဲ့ အသံ
တိတ် ပိုက်ဆံတောင်းနေကြော့သွေးကို အထင်ကြီး အဟုတ်မှတ်
ပြီး ပိုက်ဆုံးမြိုမြိုကြောင်းတော့ အဲဒါ အဆိပ်ပင် ရေလောင်းမိတာ
ပါပဲ၊ အဲဒါတွေကို ရူးတာဟာ သာသနာတော်ကို ညျစ်စွမ်းအား
နည်း ပေပါတယ်။ အလူမြှေ့ရဟန်းတွေ တိုးများပေပါတယ်။
ဒါကြောင့် ငွေနဲ့ပတ်သက်ပြီး လူတဲ့နေရာမှာ အပ်အပ်စပ်စပ်
ရူးတာတ်အောင် လေ့လာသင်ကြား မှတ်သားဖိုး အထူးလိုအပ်ပါ
တယ်။ သွွှေ့တရားကို အလွှာသုံးစား လုပ်မြိုကြောင် ကျားသေကို
အသက်သွေးပေးမိတဲ့ သွှေ့ဝိုက်ဟာ အဲဒီကျားရဲ့ ကိုက်သတ်
တာကို ခဲလိုက်ရသလို ကိုယ်ကျိုးကြီးနည်းမှာ သေချာပါတယ်
လို ပြောပါရစွဲ။

ဘုရားတည်တာနဲ့ ပတ်သက်ပြီး ဆရာသမားများ
ထံက ကြားဖူးတာကလေးကို ပြောပြရလျှင် အင်းဝခေတ်

ဘကြီးတော်လက်ထက်က သာသနာပိုင် ဆရာတော်ကြီးက
နာမည်ကျော် ဆရာတော် ဦးမှုခိုကျောင်းက ရဟန်းများ
ဆေးလိပ်သောက်ကြတဲ့အတွက် ဆုံးမပေါ်ဖို့ မဟာဒါန်နှင့်တွေ့
လွှတ်ပြီး လျောက်ထားစေတဲ့အခါ ဆရာတော် ဦးမှုခိုက်
“ငါကျောင်းက ပွဲ့ငွေးတွေ ဆေးလိပ်သောက်တာ နင်တို့
သာသနာပိုင် ဘုရားတည်တာလောက် မဆိုဘူး၊ သွားကြ”
လို ငါက်လွှတ်လိုက်ပါသတဲ့။

ဆေးလိပ်သောက်တာက သောက်သူတစ်ဦးသာ
အပြစ်ရှိနိုင်ပြီး ငွေအလူခံပြီး ဘုရားတည်တာက သာသနာ
ဆော်မှာ အတော်ကျယ်ကျယ်ပြန်ပြန် အပြစ်ရှိသွားနိုင်တာ
ဆောင်းပြစ်ပါတယ်။



အကြံ

မေးခွန်းမှာ (၁) မေတ္တာပို့၊ (၂) အမျှ
ဝေလို့ နှစ်မျိုးပါတာ တွေ့ရပါ
တယ်။

မေးခွန်း (၈)

အမော

ကွယ်လွန်သူအတွက် ကျွန်ုရစ်သူ
များက ကုသိုလ်ကောင်းမှုပြု၊
မေတ္တာပို့၊ အမျှဝေ ပြုလုပ်ကြပါတယ်။ ထိုကဲ့သို့ ကျွန်ုရစ်သူ
တွေ ပြုလုပ်ပေးတဲ့ ကောင်းမှုကုသိုလ်ဟာ ကွယ်လွန်သူ
အတွက် အမှန်ရပါသလား။ အကျိုးရှိနိုင်ပါသလား။ ကွယ်လွန်
သွားတဲ့သူ ကုသိုလ်ကောင်းမှုရအောင် ဘယ်လိုနည်းသစ်များနဲ့
ပြုလုပ်ပေးလျှင် အကောင်းဆုံး ဖြစ်နိုင်မယ် ဆိုတာကို ရှင်းပြ
ပေးစေလိုပါတယ်။

မခင်ငွေးနဲ့
ထုပါရှိလမ်း၊ စောင်းတိုင်ရပ်၊
တောင်တွင်းပြုဗြို့ပြုဗြို့

နတိယအကြံ

(၁) အတွက်ဖြေရလျှင် မေတ္တာဟာ သက်ရှိသတ္တဝါ
ကိုသာ အာရုံပြုပါတယ်။ ဘယ်သူ ဘယ်ပါ ကျွန်ုရာချမှတ်သာ
ပါစေ စသည်ဖြင့် အသက်ရှင်နေသူကိုသာ အာရုံပြု ရည်မှန်း
ပြီး မေတ္တာပို့တာကိုပဲ ကြည့်ပါ။ ကွယ်လွန်ပြီး ဖြစ်တဲ့သူကို
ကျွန်ုရာချမှတ်သာပါစေလို့ ဆူတောင်း မေတ္တာပို့လျှင်ကော
သူဟာ ကျွန်ုရာချမှတ်သာ လာနိုင်ပါပြီးမလား။ မကျွန်ုရာ
ချမှတ်သာနိုင်တော့ပါဘူး၊ ဒါကြောင့် ကွယ်လွန်ပြီးသူကို
မေတ္တာပို့လို့ မရပါဘူး။

(၂) ကွယ်လွန်သူအား အမျှဝေရာမှာ နည်းလမ်းတကျ
အလွှာဒါန ပြုလုပ်ပြီး အမျှဝေလျှင် ကွယ်လွန်သူ အမှန်ရပါ
တယ်။ နည်းလမ်းတကျ မလုပ်လျှင်တော့ မရပါဘူး။

နည်းလမ်းတကျ လုပ်ပြီး အမျှဝေပုံကတော့ ...

ပေတကိစ္စ၊ လူဒါန္တာ၊ ရည်ထပေးပြီး သာဓရခေါ်တတ်၊
လူခြုံမြတ်မ သေသူရာဇ်၊ ဆိုတဲ့အတိုင်း ကွယ်လွန်သူအတွက်
အသိုလ်ပုံပေးတဲ့အခါ အမှတ်တဲ့ မလုပ်ဘဲ (၁) အခု ငါလုပ်
တဲ့ အသိုလ်ကောင်းမှုဟာ ကွယ်လွန်သူ မည်သူမည်းအတွက်
ဖြစ်းသော ဒါဟာ ဘယ်သူအတွက် လုပ်တာလည်းဆိုတဲ့

နတိယအကြံ

လေးနက်တဲ့ ရည်ရွေးချက်ရှိရမယ်။ (၂) အမျှဝေတဲ့ အခါမှာ ကွယ်လွန်သူက ဒါဟာ ငါအတွက် လုပ်တာပလို့ သိပြီး ဝမ်းမြောက်ဝမ်းသာ သာစခေါ်နိုင်ရမယ်။

သည်အချိန်မှာ သေသူဟာ လူဖြစ်နေမယ်၊ တိဇ္ဈာန်ဖြစ်နေမယ်၊ ငရာကျနေမယ်ဆိုလျှင်တော့ သာစမခေါ်နိုင်ပါဘူး၊ နတ်၊ ပြော့ဘာ တစ်မျိုးမျိုး ဖြစ်နေပြီး အမျှဝေတာကို ကြားသိနိုင်တဲ့ နေရာမျိုးမျိုး ဖြစ်နေလျှင်တော့ သာစခေါ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သည်လို့ ဘုသိလိမ့်းလုပ်တော့မယ်ဆိုလျှင် မလူခင် တစ်ရက်လောက်က ကြိုတင်ပြီး သုသာန်သို့ ဖြစ်စေ အဲသည်လို့ ပုဂ္ဂိုလ်မျိုးတွေ ရှိတတ်တဲ့ နေရာမျိုးသို့ သွားပြီးတော့ ဖြစ်စေ၊ မိမိအိမ် တစ်နေရာရာမှာ နေပြီးတော့ ဖြစ်စေဘယ်သူ၊ အတွက် ဘယ်သူများက ဘယ်နေ့၊ ဘယ်ရက် ဘယ်နေရာ ဘယ်ငြာနမှာ အလူဒါနပြုလုပ်ပြီး အမျှအတန်းပေးဝေကြပါမယ်။ ဘယ်သူ ဘယ်သူများနှင့်တကွ ကြားကြားသုံးပုဂ္ဂိုလ်တွေ အဲသည်ငြာနကို ကြရောက်ပြီး သာစ အနေမောဒနာ ခေါ်ဆိုတော် မူကြပါလို့ အသကျယ်ကျယ်နဲ့ ကြိုတင် ဖိတ်ကြားထားရပါမယ်၊ အဲသည်လို့ ဖိတ်ကြားထားပြီးနောက်မှ အလူဒါနပြုလုပ်ပြီး အမျှအတန်းပေးဝေရပါမယ်။

(၃) အလူခံပုဂ္ဂိုလ်ကလည်း မြတ်ရမယ်၊ သီလန်

ပြည့်စုစုမယ်။ အနည်းဆုံး ငါးပါးသီလန် ပြည့်စုစုမယ်။ သည်နေရာမှာ အလူခံဟာ သယာဖြစ်လျှင် (သယာဂုဏ်ကို အာရုံပြုပြီး သယာကို ရည်မှန်းလူဒါန်းလျှင်) အကောင်းဆုံးပုံပါ။ ရဟန်း သယာမှ မရနိုင်တဲ့ နေရာမျိုးဆိုလျှင်တော့ လူပုဂ္ဂိုလ် တစ်ယောက်ကို သရဏရုံနှင့်တကွ ငါးပါးသီလဆောက်တည်ဖြေး လူဒါန်းလျှင်လည်း ရပါတယ်။

သည်နေရာမှာ အလူခံပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး စိတ်ဝင်ဘာဓရအဖြစ်အပျက်ကလေး တစ်ခုကို ပြောရမယ်ဆိုလျှင် ရူးအခါက ကွယ်လွန်ပြီး ပြော့ဘာဖြစ်နေသူ တစ်ယောက်အတွက် အွေမျိုးညာတိရားက အလူလူပြုပြီး သူကို အမျှပေးဝေပေါ်သတဲ့၊ အဲဒီလို့ အမျှပေးဝေပြီး အွေမျိုးတွေက ငါတို့ အွေမျိုးဖြော့ကြိုး သာစခေါ်ဆို အမျှရလို့ ချမ်းသာသွားပြီဆိုပြီး အော်ဝါဝမ်းသာနေကြတာပေါ့၊ အဲ မကြာပါဘူး၊ ပြော့ဘာကြိုးက ဝင်ပါပြီး “နင်တို့အမျှဝေတာ ငါ မရဘူး၊ ငါရမယ့် ကုသိုလ်တွေ ခုသံလိမ်းက ကြားဖြတ်လယုသွားတယ” လို့ ခြောသံလေရော့၊ သည်အခါ အွေမျိုး တစ်သိုက်ဟာ ရှုတ်ရတ်သံသံ ဖြစ်ပြီး အလူခံပုဂ္ဂိုလ်ကို သေသေချာချာ စိစစ်တဲ့အခါ ပြော့ဘာကြိုးပြောတဲ့အတိုင်း ခုသံလိမ်းဖြစ်နေတာကို သိရပြီး သုဇ္ဈားထဲက လေးစားရတဲ့ လူတစ်ယောက်ကို သရဏရုံသီလ

ဆောက်တည်ဖော်ပြီး သူတို့မှာရှိတဲ့ တဘက် တစ်ထည်ကို
အဲသည် ပုဂ္ဂိုလ်ကို လူဒါန်းပြီး အမျှဝေလိုက်မှ ပြောကြီးဟာ
သာဓာတ်ပြီး စည်းစိမ်ချမ်းသာကြီးကို ရသွားပါ သတဲ့။

ဒါကြောင့် ဖော်ပြုပြီးအတိုင်း နည်းလမ်းတကျ အလူ
ဒါနလုပ်ပြီး အမျှအတန်း ပေးဝေလျှင် ကွယ်လွန်သူ အမှန်ရနိုင်
ပါတယ်လို့ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မေးခွန်း (၅)

အမေး(၁)

ထောက်မှုမြန်မာသာနဲ့ ယာန် မှုန္တဘာ
သာ ကွဲပြားခြားနားပုံကို အသေ
အခြား သီချင်ပါတယ်။



အမေး(၂)

မြတ်စွာ ဘုရား ရပ်ယားတော်ကို
မိန်းမ မကိုင်ရာ ပင့်ဆောင်ခြင်း
မဖြစ်ရ၊ ထိုသို့ ပြုလျှင် အကုသိုလ်ဖြစ်သည် ဆိုသည့် သတ်
မှတ်ချက် ရှိပါသလား။

အမေး (၃)

ကျော်မတို့ အိမ်မှာ ဆွမ်းခံဝင်တဲ့
ပုံးပုံးတချို့ ရှိပါတယ်။ တစ်ပါးမှာ

ခုတိယအကြိုး

ခုတိယအကြိုး

ဆိုလျှင် လက်သန်း လက်သည်းကို ဖြတ်လိုးမထားဘဲ ရှည်ရည် ထားပါတယ်။ (ဘာသဘောနဲ့ ထားသလဲ မသိပါ။) တချို့ကျတော့ မျက်နှာတည်၌မြဲမူ မရှိဘဲ ဟိုကြည့် သည်ကြည့် သက်နဲ့စံ (လက်နေရာ၊ ကော်လာနေရာ) များကို လူတွေ လျချင်လို့ သုသလို သုနေတတ်ပါသည်။ အဲဒါတွေကို မြင် တော့ ကျွန်ုမစိတ်ထဲ သဘောမတွေပါ။ ဆွမ်းလောင်းလူရာ မှာ သယူရတဲ့ ရည်ရွှေးလို့ လောင်းချင်ပေမယ့် ရပ်က ရည်ရွှေးစရာ မကောင်းတော့ ကျွန်ုမစိတ်ထဲမှာ သယူဆိုတဲ့ စိတ်နဲ့ မလောင်းလူဖြစ်ပါ။ ဝတ်ကျေ တမ်းကျေ သဘောပဲ လောင်းပါတယ်။ အဲဒီကိစ္စမှာ ကျွန်ုမအနေနဲ့ ကုသိလ်ရ-မရာ၊ အကုသိလ် ဖြစ်-မဖြစ် သိချင်ပါတယ်။

နိုင်သစ်၊ စစ်တွေ။

အပြ(၁)

ဗုဒ္ဓဘာသာလောကမှာ ထောရုပွှဲ
ဘာသာ၊ ယာနှုနွဲဘာသာ ဆိုတဲ့
ဝေါဟာရ မရှိပါဘူး။ ထောရုဝါဒုပွဲဘာသာ၊ မဟာယာန
ဗုဒ္ဓဘာသာ၊ ဟိနယာန ဗုဒ္ဓဘာသာဆိုတဲ့ ဝေါဟာရသာ
ရှိပါတယ်။

သည်ဘာသာတွေရဲ့ ကွဲပြားခြားနားချက်တွေက
အတော်များပြား ကျယ်ဝန်းတာမို့ သည်နေရာမှာ သိသာရဲ့

ခုတိယအကြောင်း

အနည်းငယ် များဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ [ယခု မြန်မာ သိဟိုင် (သိရိုလက်း) ထိုင်းနိုင်ငံတို့မှာ ကျင့်သုံးပါတယ်။]

၁။ ရှင်တော်ဘုရား ဟောကြားထားတဲ့ တရားတော်တွေ ကို တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲ ပယ်နတ်ဖြည့်စွက်ခြင်း မပြုဘဲ ဘူးအရှိအတိုင်း လိုက်နာကျင့်သုံးတဲ့ ဗုဒ္ဓဘာသာကို ထောရုဝါဒု ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

၂။ ရှင်တော်ဘုရား ဟောကြားထားတဲ့ တရားတော် တွေကို အရှိအတိုင်း မဟုတ်ဘဲ ကာလဒေသ စသည်အလိုက် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲ ကျင့်သုံးပြီး သာဝကအဖြစ် ပစ္စကဗုဒ္ဓါ အဖြစ်နဲ့ နိုဗ္ဗာန်မရှိနိုင်း။ သူမှာသမ္မတ ဘုရား ပြစ်မှ နိုဗ္ဗာန်ရနိုင်တယ် ယူဆတဲ့ ဗုဒ္ဓဘာသာကို မဟာယာန ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ ယခု တိပက်၊ တရာ့တိ၊ ဂျပန်၊ ကိုရိုးယား စတဲ့ နိုင်ငံတွေမှာ ကျင့်သုံးပါတယ်။

၃။ ဗုဒ္ဓတရားတော်များကို ထောရုဝါဒုလို အရှိအတိုင်း လိုက်နာကျင့်သုံးတာလည်း မဟုတ်၊ မဟာယာနလောက် ပြုပြင်ပြုည့်စွက် ပယ်နတ်ခြင်းလည်း မပြုဘဲ ဗုဒ္ဓဘာသာကို ဟိနယာန ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ သည် ဗုဒ္ဓဘာသာကို မဟာယာနတွေက ဘူတို့လို့ မဟာယာန တစ်ခုတည်းကိုသာ လက်ခံဘဲ သာဝကယာန၊ ပစ္စကဗောဓိယာနဆိုတဲ့ နိုဗ္ဗာတွေ သာမှစ်ခုကို လက်ခံတဲ့အတွက် တစ်ကြောင်း၊ ဘူတို့အား မတူမျှတာလည်း တစ်ကြောင်းကြောင့် ဟိနယာန

ခုတိယအကြောင်း

(အနိမ့်စားရှိက်း) လူ နိမ့်ပြီး ခေါ်တာဖြစ်ပါတယ်။ သည်ရှိက်း ကို ရှေးက အီနိုယ်ပြည်၊ ဂန္ဓာရတိုင်း ကသ္ထိရတိုင်း (ယခု ကက်ရှုမီးယားပြည်နယ်) တို့မှာ ကျင့်သုံးခဲ့ပါတယ်။ ယခု သည် ဟန်ယာနှိုက်းဆိုတာ ပုဒ္ဓဘာသာ လောကက ကွယ် ပျောက်သွားပါပြီ။ တရာ့က ထောဝါဒကို ဟန်ယာနဲ့ ထင်နေကြ ပြောဆိုနေကြပါတယ်။ ထောဝါဒနဲ့ ဘာမှ မဆိုင်ပါဘူး၊ တခြားစီ ဖြစ်ပါတယ်။

အမြေ(j)

ပုဒ္ဓရပ်ပွားတော်ကို အမျိုးသမီးများ လက်နဲ့ ကိုင်ကောင်းပါတယ်။

မြတ်စွာဘုရား ဖြစ်ပြီးခါစ ကပိလာဝတ် နေပြည်တော် ကြွဲလာစဉ်က ယသောက် မိပါရားဟာ ရှင်တော်ဘုရား၊ ခြေတော်နှစ်ဘက်ကို လက်နဲ့ကိုင် ခြေဖော်းတော်ထက်မှာ နှုံးတင် ပြီး အားပါးတရ နိုက်းကြောင်း ကျမ်းကန်များမှာ အဆိုရှိတာဟာ အခိုင်မာဆုံးသော သာက် ဖြစ်ပါတယ်။ ဒါကြောင့် ရပ်ပွားတော်မှာ ရှိနေတဲ့ ဖုန်း၊ မူန်စတဲ့ အညစ်အကြော်များကို အမျိုးသမီးများ လက်နဲ့ ကိုင်ပြီး ပုတ်သပ်ဆေးကြော သတ်သင်တာဟာ အလွန်ကြေးကျယ်တဲ့ ကုသိုလ်ရကြောင်း အလုပ်ကောင်းဖြစ်တာမူး ရပ်ပွားတော်များကို ရှိရှိသော လေးလေးစားစားနဲ့ ရဲရဲပုံးပုံးကိုင်တွယ်ပွတ်သပ်၍ ဆေးကြော သတ်သင်ကြပါဟု တိုက်တွန်းလိုက်ပါတယ်။

အမြေ (k)

သူတို့ရဲ့ ကြည်ညိုဖွယ်ရာ အမှုအရာ တွေကြောင့် သယူရက်ကို အာရုံပြု လို့ မရတဲ့ ဝတ်ကျေတမ်းကျေ ဆွမ်းလောင်းလူမှုကြောင့် အကုသိုလ် မဖြစ်ပါဘူး၊ ကုသိုလ်ဖြစ်ပါတယ်၊ ဒါပေမယ့် ပြုစေတော်ပတဲ့ ကုသိုလ်မျိုး မဖြစ်နိုင်တော်ကြောင့် အကျိုး ပေးတဲ့ နေရာမှာ ဖွံ့ဖြိုးမှ အားနည်းစရာ ရှိပါတယ်။ ဒီလို့ အားနည်းစရာ ရှိတော်ကြောင့် “လူတဲ့တန်းလဲအခါ အမှတ်တမဲ့ အသေးစိမ့်မရှုနဲ့” အရွယ်ပုံပို့လာ သိလေထဲလား၊ ခုသော်လား ဆိုတာ စိစစ်ပြီးမှ လူ။ သိလေထဲပုဂ္ဂိုလ်အား လူတဲ့အလူမှ ခြေခြားခိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးဖြိုးကြီးမှားတဲ့ အကျိုးကို ပေးတယ် ဆိုတဲ့ ရှင်တော်ပုဒ္ဓရဲ့ သွန်သင်ညွှန်ပြချက်ကို မျက်ခြည်မပြတ် သတေသနပြပြီး လူမိတ်နဲ့ ပိုကြုံ အထူး လိုအပ်ပါတယ်။

လက်သည်းရည်ကြီးကို မထားကောင်းပါဘူး၊ လက် ထိုးအသားနဲ့ ညီရှုသာ ထားကောင်းပါတယ်။ ခြေသည်းလည်း ထိုးအတုပါပဲ့။ အဲဒီ ခြေသည်း လက်သည်း ရည်ကြီးတွေ ပို့ဆောင်သွေး အမြေတမ်း အပေတ်သင့်နေပါတယ်။

မေးခွန်းရည်ရဲ့ စကားအတိုင်း “ရပ်က ရည်စုံစရာ အကောင်းဆော့ သယူရက်ကို အာရုံပြုပြီး သယူရကို ရည်စုံလို စေဘူး” ဆိုတာ မှန်ပါလိမ့်မယ်၊ သယူရအနေနဲ့ လာတဲ့ ပုံးပို့သွေး၊ သွားဟန်လာဟန်၊ နေထိုင်စားသောက်ဟန်၊ ပြောဟန် ပုံးပို့သွေးက လူမြှေ့သိကွာ စောင့်စည်းမှုရှိတဲ့ အမှုအရာ

ပေါ်ပြီး သံယာပုံပေါက်မှသာ ဖူးတွေ၊ ရသူတွေ အနေနဲ့
သော်... ဖူးမြင်ရတာ ကြည့်နဲ့စရာ ကောင်းလိုက်ပါဘိ။
ရှေးက အရှင်သာရိပုတ္တရာ အစရိတဲ့ သံယာတော်မြှတ်ကြီး
တွေဟာ ဒီလိုနေမှာပဲနော်... စသည်ဖြင့် သံယာစစ် သံယာမှန်
ပရမလ္လာ အရိယာ သံယာတော်မြှတ်ကြီးတွေကို မြင်ယောင်ကာ
သံယာရှုက်ကို အာရုံပြု သံယာကို ရည်ရွှေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သာသန္တဝန်ဆောင် အရှင်မြှတ်များ
အနေနဲ့ ကိုးကွယ်ဆည်းကပ်သူ၊ ဒကာ ဒကာမများ ကုသိလ်
သွေ့တရား ဖြစ်ပွားရေး၊ သာသနာတော် စည်ပင်ပြန်ပွား
ထွန်းကားရေး၊ သာသန္တရှုက်ရောင် ထွန်းပြောင်ထိန်လက်
ရှုက်ရောင်ထွက်၍ အရိုန်အဝါ ဉာဏ်တက်ရေးအတွက် ဆောင်
ရွက်တော်မှုကြပါစေကြောင်း ဆူတောင်းရပါတယ်။



မေးခွန်း(၃၀)

အမေး(၁)

ဥပုသံရဲ အနက်အဓိပ္ပာယ်ကို သိလို
ပါတယ်။

အမေး(၂)

ဥပုသံစောင့်တဲ့အခါ ငါးပါးသီလာ
ရှုစ်ပါး၊ ကိုးပါး၊ ဆယ်ပါး သီလတို့
တူး ဘယ်သီလမှ အကျိုးရှိတယ်ဆိုတာကို ဖြေကြားပေးစေ
သို့ ဘယ်။

ငွေးမောင် (လယ်ကိုင်း၊ ဖွင့်ဖြူးနယ်)

အပြ(၁)

“ဥပုသ” ဖြစ်သည်။ “ဥပုသ” ဆိတဲ့ စကားလုံးဟာ “ဥပေါသထ” ပါ၍ပျက်စကားလုံး ဖြစ်သည်။ “ဥပေါသထ” ဆိတဲ့ စကားလုံးဟာလည်း “ဥပ-ဝသထ” ဆိတဲ့ ပုဒ်နှစ်ပုဒ် ကို သန္တိနည်းနဲ့ ပြပြင်စီရင်ပြီး တစ်ပုဒ်တည်း ဖြစ်အောင် လုပ်ထားတဲ့ စကားလုံးပါ။

ဥပ-ဉာဏ်မစားခြင်း၊ အသက်မသတ်ခြင်း စတဲ့ အကျင့်ကောင်းနဲ့ ပြည့်စုံ၍ ဝသထ-နေခြင်း၊ ဥပဝသထ-ဥပေါသထ-ဥပုသ-ဉာဏ် မစားခြင်း၊ သူ့အသက် မသတ်ခြင်း စတဲ့ အဂိုရှစ်ပါးနဲ့ ပြည့်စုံတဲ့ သီလကို ခံယူဆောက်တည်ပြီး (ဘရားဂုဏ်၊ တရားဂုဏ် စတဲ့ အာရုံများကို အာရုံပြု ဘဝနာများကာ) အကျိသိတ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ဥပုသစောင့်တယ် လို့ ခေါ်ပါတယ်။

အပြ(၂)

ငါးပါး ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး သီလတွေ တစ်မျိုးထက်တစ်မျိုး ပိုပြီး စိတ်စင်ကြယ်စေ ကုသိလ်ဖြစ်စေတဲ့ သီလတွေ ဖြစ်ပါ တယ်။ ဒါပေမယ့် သည်ရှစ်ပါးသီလ စသည်ကို ခံယူဆောက်

တည်ရှုမှုနဲ့တော့ အကျိုးကြီးတယ်လို့ မဆိုနိုင်ပါဘူး၊ ဘာ ကြောင့်လဲ ဆိုတော့ ...

ဥပုသက (၁) အရိယ (မြတ်သော) ဥပုသ၊ (၂) ၁၇၈၈ (နွားကျောင်းသားစောင့်နည်း) ဥပုသလို့ အချုပ်အား အင် နှစ်မျိုးရှိပါတယ်။ အသည်နှစ်မျိုးမှာ အရိယ ဥပုသဟာ ...

(၁) ရှစ်ပါးသီလ ခံယူဆောက်တည်ပြီး ပြုဗ္ဗမည် ဘာ့မှုသော ဘရားရှင်၏ ဂုဏ်တော်တွေကို အာရုံပြု အောက်မေ့နေတဲ့ ပြုဗ္ဗဥပုသ။

(၂) ရှစ်ပါးသီလ ခံယူဆောက်တည်ပြီး သွာက္ခာတတာ စုံလို့ ဘရားတော်၏ ဂုဏ်တော်တွေကို အာရုံပြု အောက်မေ့နေတဲ့ ဓမ္မာဥပုသ။

(၃) ဥပုသသီလ ခံယူပြီး သံယာတော်မြတ်၏ သွားပွဲပန္တတာ အစရိတဲ့ ဂုဏ်ကို အာရုံပြု အောက်မေ့နေတဲ့ သံယာဥပုသ။

(၄) ဥပုသသီလ ခံယူပြီး ယနေ့ နောက်နောက်က ဆင်ထိုး၊ ခဲတဲ့ မိမိသီလ၏ စင်ကြယ်ပုံကို အာရုံပြု အောက်မေ့နေတဲ့ သံလဥပုသ။

(၅) ဥပုသသီလခံယူပြီး နတ်များကို ပမာတင်ကာ ထိုးသွားနှုန်းတဲ့ သွားသိတ်စောင်းထား ခဲ့ဘဲ အောက်မေ့ဆင်ခြင် စိတ်ကြည်လင်ဝ်းမြောက် အောင် အောင် (နတ်) ဥပုသလို့ ငါးမျိုး ရှိပါတယ်။

သီလဆောက်တည်ပြီး တရားထိုင်ခြင်း၊ တရား
ဆွေးနွေးခြင်း၊ တရားစာပေ ဖတ်ကြားခြင်း၊ တရားနာခြင်းများ
ကိုလည်း အရိယဉ်ပါသည်။

သည်အရိယဉ်ပါသွေထက တစ်မျိုးမျိုးကို ဖော်
လုံးမှသာ ဥပုသံဟာ အကျိုးကြီးပါတယ်။ ဒါကြောင့် ဥပုသံ
စောင့်တဲ့အခါ သီလခံယူပြီးလျှင် ဥပုသံစောင့်တဲ့ကိုစွဲပြီးတော်
ပလို့မယ့်ဆဲ အရိယဉ်ပါသွေဖြစ်အောင် စောင့်ဖို့ လိုတယ်ဆိုတာ
သတိပြုရပါမယ်။

ဖော်ပြပြီးအတိုင်း အရိယဉ်ပါသွေဖြစ်အောင် မစောင့်ဘဲ
သီလခံယူပြီး အထူးချက်ပြုတဲ့ စိမ့်လာတဲ့ စားကောင်းသောက်
ဖွယ်များကို တဖျက်တပါး စူးသောက်ကြပြီး...

အင်း... သည်နေ့ဖြင့် စားလို့သောက်လို့ ကောင်းပေါ့၊
နက်ဖြန်ကျ သည်လို့မြို့နှစ်ဖြန်ကာလေး စားရအောင် ဘယ်ဟင်း
လေး ချက်လို့ကိုမယ် စသည်ဖြင့် စားရေးသောက်ရေး၊ သား
သမီးရေး စတဲ့ လောက်ရေးရာတွေကို ပြောဆိုကြုံစည်းနေတဲ့
ဥပုသံဟာ သည်နေ့ ဘယ်နေရာမှာ နွားများ ပြက်စားရေး
သောက်ကြသည်။ နက်ဖြန် ဘယ်နေရာမှာ အစာစားပြီး ရေး
သောက်ကြလိမ့်မည် ဟု နွားကျောင်းသား၏ ကြံစည်း
ခြင်းနဲ့တူတဲ့အတွက် ဂေါပါလ (နွားကျောင်းသား) ဥပုသံ
ဖြစ်ပါတယ်။

ဒီ ဂေါပါလ ဥပုသံကြတော့ လုံးလုံး အကျိုးမရဘူးလို့
ခုနှစ်ပေမယ့် အင်မတန် အကျိုးအရ နည်းပါတယ်။
ဒါကြောင့် သည်လို့ ဂေါပါလ ဥပုသံမျိုးမဖြစ်အောင် ရှောင်ကြော်
ရပါတယ်။

သိသာရု အကျိုးမျိုး အဖြေပေးလိုက်ပါတယ်။ ဥပုသံနဲ့
ပတ်သက်ပြီး သီစရာ မှတ်စရာ စိတ်ဝင်စားစရာတွေ အတော်
များပါတယ်။ သက်ဆိုင်ရာ စာအပ်တွေ ရှာဖွေလေ့လာဖို့
ဘိုက်တွေနဲ့လိုက်ပါတယ်။



အမေး(က)

ဗုဒ္ဓဘာသာဝင် တစ်ဦးက ဗုဒ္ဓဘာသာ တရားတော်သာ သံသရာမှ
လွတ်မြှာက်ကြောင်းတရား မန်သည်။ အခြားဘာသာ မမှန်
ဟု ဆိုပြီ; အခြားဘာသာဝင်တို့ကိုလည်း သူ့ဘာသာမှန်သည်။
အခြားဘာသာ မမှန်ဟု ဆိုကြသည်ကို ဘယ်လိမ့်ရပါမည်
နည်း။

အမေး(ယ)

ကိုလေသာ ၁၅၀၈ ရာပြေပေးပါ။

မောင်အောင်ဝင်းဆွဲ
အမှတ် ၆-က၊ ပြန်အောင်မြို့။

အဖြေ(က)

အမေး(က) ဗုဒ္ဓဘာသာတွင် တို့၏ မိန္ဒာ(ခို့)
ဆိုသော ပုဂ္ဂိုလ်များသည် မည်ကဲ
သို့သော ပုဂ္ဂိုလ်များကို ခေါ်ကြောင်း ရှင်းပြပေးပါ။

အမေး(ခ)

အသက် ပေါင်း မြှာက်မြားစွာ
သတ်ခဲ့သောသူ၊ မကောင်းမှုများစွာ
ပြုလုပ်ခဲ့သောသူသည် သေခါနီးတွင် အမြင်မှန်ရ၍ အကျွတ်
တရားရလှုပ် အပါယ် ငရဲမကျားကောင်းရာသုက္ကတီ ရောက်နိုင်
ပါသလား။ မကောင်းမှုပြုပြီး ကောင်းမှုပြုပါက အပါယ်ငရဲမှ
လွတ်ပါ သလား။

နှစ်ယအကြိမ်

သမညာဖလသုတ်မှာလာတဲ့ နှစ်ဦး
က ခို့ အယာတုက ခို့ အကြိုယ
ခို့ စတဲ့ အယူများများကို တို့ထွင်သူ ပူရဏကသုပ
အစိုးတဲ့ တို့ဆရာကြီးများနဲ့ သူတို့ရဲ့ တပည့်သာဝက
အက်လိုက် နောက်ပါများကို တို့တွေလို့ ခေါ်ပါတယ်။
(အကြိုယကို အကိရိယဟု ဖတ်ပါ)

ရပ် စောနာ သညာ သခါရ ဝိညာဉ်ဆိုတဲ့ ခန္ဓာဝါးပါး
ကုဋ် ဘာဝါးပါး အပေါ်မှာ အတ္ထလို့ စွဲလမ်းတဲ့ သလ္လာယခို့
ပြုလုပ်ခဲ့သုတ်မှာလာတဲ့ ၆၂-ပါးသော မိန္ဒာအယူများ၊
ပြုလုပ်ခလသုတ်မှာလာတဲ့ ပူရဏကသုပဝါဒတဲ့ မိန္ဒာ

နှစ်ယအကြိမ်

အယူများ စသည်တို့ဟာ မိန္ဒာဒီနှီ (မှားယွင်းသော အယူ) များ ဖြစ်ပါတယ်။ အသည် အယူများကို လက်ခံလိုက်နာကျင့် သုံးတဲ့ ပုဂ္ဂိုလ်များကို မိန္ဒာဒီနှီများလို့ ခေါ်ပါတယ်။

အချပ်မှာတော့ တို့တို့ဆရာကြီး နောက်ယောက်နဲ့ သူတို့ရဲ့ တပည့် သာဝက နောက်လိုက် နောက်ပါများကို တို့လို့လို့ခေါ်ပြီး သူတို့နဲ့တကွ သူတော်သူမြတ်တို့ ဟောဖော် ပညာတ်အပ်တဲ့ တရာ့မှန်ကို မလိုက်နာဘဲ မှားယွင်းဟောက်ပြန် မမှန်မကာန် ယူဆကျင့်ကြသူများ အားလုံးကို မိန္ဒာဒီလို့ ခေါ်ဝေါ့ သုံးစွာတာ ဖြစ်ပါတယ်။

နတ္ထိက-နောက်နောင် ဘဝမှာ အကျိုးမရှိဟု အကျိုး ပိုပါက်ကို တားမြစ်တဲ့ အယူကို နတ္ထိကာဒီနှီလို့ ခေါ်ပါတယ်။ ဒါ နတ္ထိကာဒီ အယူရှိသူဟာ နောင်ဘဝမရှိ။ သတ္တဝါဟာ သေလျှင်ပြီးတာပဲ။ ပြုတော်ပဲလို့ယူဆတဲ့ ဥဇ္ဈာဒီနှီ အယူရှိ သူလည်း ဖြစ်ပါတယ်။ သည်အယူမှာ အကျိုးကို ပယ်လျှင် အကြောင်းကိုလည်း ပယ်ပြီး ဖြစ်တယ်ဆိုတာ မှတ်ရပါမယ်။

အဟောတုကဗျာ-အကြောင်းလည်း မရှိ။ အကျိုးလည်း မရှိဟု ကြောင်းကျိုးနှစ်မျိုးကို တိုက်ရှိက်ပယ်တဲ့ အယူကို အဟောတုကာဒီလို့ ခေါ်ပါတယ်။ အကြောင်း မရှိလို့ ဆိုလိုက် သဖြင့် အကြောင်းနဲ့ ဆက်သွယ်ပြီး ဖြစ်ရတဲ့ အကျိုးလည်း မရှိလို့ ဆိုရာရောက်တဲ့အတွက် သည်အဟောတုက ဒီနှီဟာလည်း ကြောင်းကျိုးနှစ်မျိုးလုံးကို ပယ်ရာ ရောက်ပါတယ်။

အကြော်-ကောင်းမှု မကောင်းမှုကို ဖြေသော်လည်း ခြေအပ်သည် မမည်။ ပြုရာမရောက်ဟု အကြောင်းကို တားမြစ်တဲ့ အယူကို အကြော်ဒီနှီလို့ ခေါ်ပါတယ်။ သည်အယူမှာ ကဲကိုတားမြစ်လျှင် ကဲအကျိုးလည်း နောင်ခါမရှိနိုင်ဟု တားမြစ်ရာ ရောက်တဲ့အတွက် ကဲ၊ ကဲ၏အကျိုးနှစ်မျိုးလုံးကို တားမြစ်ရာ ရောက်ပါတယ်။

ဖော်ပြုပြီး အားလုံးကို ခြေသုံးသပ်လိုက်လျှင် ဒီနှီ သုံးမျိုးလုံးဟာ ကဲ၊ ကဲ၏အကျိုးနှစ်မျိုးလုံးကို တားမြစ်ရာ ဆောက်တယ်လို့ မှတ်သားဖို့ ဖြစ်ပါတယ်။

အဖြော် (၉)

သည်မေးခွန်းကို ပထမပိုင်း ဒုတိယ ပိုင်းလို့ နှစ်ပိုင်းခွဲဖြေရပါမယ်။

ပထမပိုင်းအတွက် ရဖြေရလျှင် သူကတိဘုံးဘဝ ရောက်နှင့်တယ်လို့ ဖြေရပါမယ်။ ဒါပေမယ့် ရောက်ဖို့ အခွင့်အလမ်းကတော့ အင်မတန် နည်းပါးပါတယ်။ သူကတိဘုံးဘဝ ဆောက်ရတော်က နောက်နောက်က မှတ်လောက်သားလောက် အသုတေသနလို့ မရှိနိုင်လောက်တဲ့ ကုသိုလ်ဖြစ်စေ၊ လက်ရှိဘဝမှာ အသောက်မပြတ် လုပ်လာခဲ့တဲ့ (အာစိန္တာ) ကုသိုလ်တွေထဲက ကုသိုလ်တစ်ခုခု ဖြစ်စေ၊ သေခါနီးမှာ မိတ်ကောင်းဆွေကောင်း တစ်ဦးရဲ့ အကုအညီနဲ့ လုပ်လိုက်ရတဲ့ (အာသန္တာ) အသုတေသနပြစ်စေ၊ အဲဒီ ကုသိုလ်တွေထဲက ကုသိုလ်တစ်ခုခုဟာ

အပါယ်ချုနိုင်သေးတယ်ဆိတာ မှတ်သားရုပါမယ်။ တတ်နိုင်သမ္မာ အကျဉ်းချုံပြီး ဖြေကြားလိုက်ပါတယ်။ ကံနဲ့ပတ်သက်ပြီး မှတ်သားစရာတွေက ကျယ်ဝန်း များပြားလုတဲ့အတွက် စာတစ်စောင် ပေတစ်ဖဲ့ အနေနဲ့ ရေးသားမှသာ ပြည့်စုံမှာ ဖြစ်ပါတယ်။

အမြဲ(၁)

မှုခွဲသာသာဝင် တစ်ဦးက မှုခွဲသာသာ တရားတော်ဟာ သံသရာမှ လွတ်မြောက်ပြောင်း တရားမှန်သည်။ အခြားဘာသာ မမှန်ဟုဆိုပြီး အခြားဘာသာဝင်တို့ကလည်း သူ့ဘာသာ မှန်သည်။ အခြားဘာသာ မမှန်ဟု ဆိုကြသည်ကို ဘယ်လို မှတ်ရပါမည်နည်း။

သည်မေးခွန်းများလာတဲ့ မှန်-မမှန်ဆိတဲ့ အငြင်းပွားမှုဟာ သံသရာမှ လွတ်မြောက်ပြောင်းတရားပေါ်မှာ အခြေခံတဲ့ အငြင်းပွားမှု ဖြစ်ပါတယ်။ တခြား တစ်ပါးသော လူမှုရေး၊ စီးပွားရေး၊ ကျော်မာရေး စတဲ့ အရေးအရာတွေ အပေါ်မှာ အခြေခံတဲ့ အငြင်းပွားမှု မဟုတ်ပါဘူး။ သည်တော့ သည်မေးခွန်းနဲ့ ပတ်သက်ပြီး ရှင်တော်ဘုရား ကိုယ်တော်တိုင်ပေးထားတဲ့ အဖြေထက် ခိုင်မာတိကျတဲ့ အဖြေမျိုး မရှိတာပြောင့် အဲသည် ရှင်တော်ဘုရား ဖြေကြားထားချက်ကိုပါသည်နေရာမှာ ဖော်ပြပြီး အဖြေပေးလိုက်ပါတယ်။

ခုတိယအကြောင်း

ရှင်တော်ဘုရား ပရီနိုဗာ့န် စံခါနီး နာရီပိုင်းလောက်အလိုမှာ သူဘွဲ့ပရီနိုဗာ့ ရှင်တော်ဘုရားထဲ လာရောက်ဖူးမြောက်ပြီး ရှင်ကိုတမ-သူဘွဲ့ပရီနိုဗာ့ မိန္ဒာဒို့တ် တစ်ဦးသာဖြစ်သေးတဲ့အတွက် ဘုရားရှင်ကို ဒီလိပ် ပံပါပေါ်ပေါ့ ခေါ်လိုက်ပါတယ်။ ယနေ့ အချိန်အခါမှာ နာမည်ကျော်ကြား တပည့်စီးသတ် အခြေအခံပေါ်များထင်ရှားလာတဲ့ ပူရတောကသေပါ အကျိုလိ ဂေါသာလု အစရှိတဲ့ ဂိုဏ်းဆရာကြီးတွေဟာ သူတို့ကိုယ်သူတို့ သူမျှသူဘုရားလို ဝန်ခံပြီး ဘုရားလှပ်နေကြတယ်။ သူတို့ဟာသူတို့ ဝန်ခံတဲ့အတိုင်း တကယ်ပဲ ဘုရားဟုတ်သလား၊ မဟုတ်ဘူးလားဆိတာ သံသယဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ ဘုရားဟုတ်တယ် မဟုတ်ဘူးဆိတာဖြေကြားတော် မူပါလို လျောက်ထားတယ်။

သည်အခါ ရှင်တော်ဘုရားက သူဘွဲ့ သူတို့ ဘုရားဟုတ်တယ်၊ မဟုတ်ဘူးဆိတာ ဖြေကြားနေပြီး အချိန်မရှိပါဘူး၊ ဒါပြောတာကို သေသေချာချာ နာယူမှတ်သားပါ။

သူဘွဲ့-ဘာသာ (သာသနာ) တစ်ခုမှာ အဂိုရှုစ်ပါး ရှိတဲ့ အက် သံသရာမှ လွတ်မြောက်ပြောင်းတရား (မဂ္ဂင်ရှုစ်ပါး) အဲခြိုလျင် အသည် ဘာသာ (သာသနာ) မှာ အခိုယာပုဂ္ဂိုလ်ဘူး၊ ရုပ်နှာဆိတာ လုံးဝမရှိဘူးဆိတာ မှတ်ပါ။ သူဘွဲ့၊ ဒါသာသနာတော်မှာ မဂ္ဂင်ရှုစ်ပါးရှိတယ်။ တခြား သာသနာ မှာ အောင်ရှုစ်ပါးလုံးဝမရှိဘူး၊ ဒါကြောင့် ဒါသာသနာတော်မှာ

ခုတိယအကြောင်း

သာ အရိယာ ပုဂ္ဂိုလ် (ဘရားရဟန္တာ) များ ရှိတယ်၊ တခြား သာသနာမှာ အရိယာပုဂ္ဂိုလ် (ဘရားရဟန္တာ) ဆိတာ လုံးဝ မရှိဘူးလို့ မှတ်ပါလို့ ဖြေကြားတော်မူပါတယ်။

သည်အဖြစ် ကြားရတဲ့အခါ သူဘဒ္ဒပရိပိုဒ်ဟာ ဘရားရှင်အပေါ် ယုံကြည်ပြီး ဘရားရှင်ထံ ကမ္မဇာန်းတောင်းက မရှင်ရှစ်ပါး ပွားများအားထုတ်လိုက်တာ နာရီပိုင်းအတွင်း မှာပဲ ရဟန္တာပုဂ္ဂိုလ် ဖြစ်သွားပါတယ်။

ဖော်ပြုပါ ဖြစ်ရပ် အဆွဲပွတ်ကိုကြည်ပြီး အငြင်းပွား နေကြတဲ့ ပုဂ္ဂိုလ်များဟာ မိမိတို့ဆိုင်ရာ ဘာသာကို ပြန်လည် သုံးသပ်ကြည့်ကြမယ်ဆိုလျှင် ဘယ်ဟာ အမှန် ဘယ်ဟာ အမှားဆိုတာ သူများက ဆုံးဖြတ်ပေးဖို့ မလိုတော့ဘဲ ကိုယ်ပိုင် ဉာဏ်နဲ့ ဆုံးဖြတ်ချက် ချနိုင်လောက်ပြီလို့ ယုံကြည်ကြောင်း ဖြေကြားလိုက်ရပါတယ်။

(သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်)

အဖြေ(ယ)

ကိုလေသာ ၁၅၀၀။

ပင်ရင်း ကိုလေသာဟာ လောဘ၊

ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌာ၊ ဝိစိကိုစွာ၊ ထိန၊ ဥဇ္ဈာ၊
အဟီရိက၊ အနောတ္ထာလို့ ဆယ်မျိုးရှိပါတယ်။ သည်ဆယ်မျိုး
ထဲမှာ လောဘဆိုတဲ့ ကိုလေသာဟာ စိတ် ၁၊ စေတသိက်
၅၂ ဆိုတဲ့ နာမ်တေပည့်သဲ (၅၃)၊ နိုပ္ပန္နရှုပ် ၁၈၊ လက္ခဏ

ရှုံး ၄၊ ပေါင်း (၇၅) ပါးကို အာရုံပြုတယ်။ ဒါကြောင့် အာရုံ
ဘု မျိုးကို စွဲပြီး လောဘကိုလေသာ ၇၅ မျိုး ဖြစ်တယ်။
သည်အာရုံ ၇၅ ပါးဟာ မိမိသန္တာန်မှာရော သူတစ်ပါး
သန္တာန်မှာ ပါရှိတဲ့အတွက် သန္တာန်နှစ်ပါးနဲ့ မြှောက်လျှင်
လောဘကိုလေသာ ၁၅၀ ဖြစ်တယ်။ ဒီလိုပဲ ဒေါသ စတဲ့
ကိုလေသာတွေဟာလည်း ၁၅၀ စီ ရှိတဲ့အတွက် ၁၅၀
ကိုလေသာ ဆယ်ပါးနဲ့ မြှောက်ရင် ၁၅၀၀ ကိုလေသာ
ပြန်သော် ဘယ်။

ပေါ်လွင်တဲ့ ဆောင်ပုဒ်က-

၁။ နာမ်တေပည့်၊ ရုပ်နိုဒ်၊ လက္ခဏံရုပ်လေး။
၂။ သန္တာန်နှစ်ဝါ၊ မြှောက်ဆင့်က၊ တစ်ရွာငါးဆယ်
ရေး။
၃။ ဆယ်ကိုလေသာ၊ မြှောက်ဆင့်က၊ ၅ါးရာ
တစ်ထောင်တွေး။

အမြဲ(၁)

ဖေဖော်ဝါရီလထုတ် ရတနာမွန်
မဂ္ဂဇိုင်းမှာ ပါတဲ့ နွားမသားရက်
ဂါထာကို အနေက်ပြန်ပေးဖို့ ဆောင်းဆိုထားတာ တွေ့ရပါတယ်။
သည်ကိုထာကို ဆောင်းပို့ ပိုင့်ကမှာ တွေ့ရှုံးတယ်လို့ အမှတ်မရ
ပါဘူး။ မာကဓာာသာ ပိုပိုသလည်း ဟုတ်ပုံမရပါဘူး။
ကချို့နေရာမှာ (အစွေး) စသည်ဖြင့် ဝိသွေ့နှင့်ခေါ်တဲ့ ဝစ္စပေါက်
တွေ့ပါနေတာ တွေ့ရပါတယ်။ မာကဓာာသာမှာ ဝစ္စပေါက်
နှို့ပါဘူး။ သွှေ့၊ ပုဒ်၊ ပါ၌ အနေအထားတွေကလည်း
သိန်းရှင်းမှု မရှိတဲ့အပြင် ဖော်ထုတ်လို့ရတဲ့ အနေက် အမို့ပွားယ်
ဆွဲကလည်း အဆက်အစပ် မမိပါဘူး၊ မိမိဥက်မမိလို့
ဖြစ်ဘာင်း ဖြစ်မယ်လို့ ယူဆရပါတယ်။

အမေး(၁)

ဖေဖော်ဝါရီလ ထုတ် ရတနာမွန်
မဂ္ဂဇိုင်းတွေး ပါရှိသော နွားမသား
ရက် ဂါထာကို အနေက်ပြန်ပေးစေလိုပါသည်။

အမေး(၂)

ယခု ဘဝတွင် အပြစ် ကြီးသော
အကုသိုလ်ကို ပြုလုပ်မိပါက ထို
အကုသိုလ်ကို ယခုဘဝတွင်ပင် ပယ်ပျောက်အောင် ကောင်း၊
ကုသိုလ်ဖြင့် ပြုလုပ်၍ ရပါသလား။ မည်ကဲ့သို့ ပြုလုပ်ရပါသလဲ
ခင်ဗျာ။

နှစ်းထိုက်အောင်၊ ဆင်ပြုဗျာနှင့်
မကွေးတိုင်း

ပိုင့်ကတော်မှာလာတဲ့ ဘုရားဟော ဒေသနာတော်နဲ့
ဆွဲန်ကန် ထိုက်ဖက်တဲ့ အမို့ပွားယ်မျိုး၊ ပါဝင်ပြီး ပုဒ်နေ့
ထုတား သွှေ့သွား မှန်ကန်တဲ့ ဂါထာ ပါ၌မျိုးဆိုလျှင်
ဖြစ်တဲ့ သွှေ့အနေအထား အနည်းအပါး ဆွဲတွေ့ဖော်မှာလာ
အား အာတော်နဲ့ လျှော့ကန်တဲ့ အမို့ပွားယ်မျိုး၊ ပါဝင်လျှင်
ဖြစ်တဲ့ သွှေ့ အနေအထား မှန်ကန်အောင် ဖြေပြင်ပြီး
အနေက်ပြန်ပေးလို့ ရနိုင်ကောင်းစရာ ရှိပါတယ်။

လောက် ဂါထာမစွဲနှင့်တွော် အများအား ပြင့် ပုံစံ
အား သွှေ့ ဖြစ်နေသော့ မူလ ရေးစီရင်တဲ့ ပုဂ္ဂိုလ်ရဲ့ အာ
အား အား အား အား အား ပုဂ္ဂိုလ် တစ်ယောက်က အနေက်

အမို့ယှယ် ပြန်ဖို့ အတော်ခဲယဉ်းပါတယ်။ ဒါနဲ့ ပတ်သက်လို ကြားမူးတာလေးတစ်ခုကို ပြောပြရှိုးမယ်။

ရှေးက ရွာတစ်ရွာရဲ့ အပြင်ဘက် လမ်းဘေးတစ် နေရာရှိ သာလာယံ ရေပို့၊ ခါးပန်းမှာ မီးသွေးခဲနဲ့ “တော် ကျွတ် မူ ဆန်း” လို့ ရေးထားတာကို လမ်းသွားလမ်းလာ များက တွေ့ကြပါသတဲ့။ သည်အခါ လူတွေက ကိုယ့်အယူ အဆနဲ့ ကိုယ် အမို့ယှယ်ကောက်ယူဖော်ထုတ်ပြီး သူမှန် ငြိုင်းနေကြပါတယ်။

တချို့က “တော် ကျွတ်” ဆိုတာ သူတော်ကောင်း တွေ့အကျွတ်တရားရ ချမ်းသာကြလိမ့်မယ်။ မသုတေသနတွေ ကတော့ ခုက္ခမျိုးစုတဲ့ ကဲကြမ္မာဆိုး မူန်တိုင်းနဲ့ တိုးပြီး မူန်ဆန်းလို့ ပြားကပ်ကုန်ကြလိမ့်မယ်လို့ ပြောပြီး တချို့က တော့ တော်လောက်ပြီးဟော၊ ဒီလောက် ပညာပေးရရင် အကျွတ်တရား ရလောက်ပြီး မူန်ယူနေတဲ့ ဆင်ရှင်းကြီး နင်းထားတဲ့အတိုင်း မူန်ဆန်းလို့ ပြားချပ်နေပြီးလို့ ဆိုလိုတာ စသည် စသည် ထင်ရာမြှင်ရာ ပြောဆိုငြိုးခုန်နေကြသတဲ့။

သည်အချိန်မှာ စိတ်မမှန်ဘူးလို့ အများက အသီအမှတ် ပြုထားတဲ့ လူတစ်ယောက်က ရောက်လာပြီး...

“ဟဲ... ဘာတွေပြုးနေကြတာလဲ၊ ဆူလို့ ညံလို့ ပါလား၊ အလကား တောင်စဉ်ရေမရတွေ လျောက်ပြောမနေ ကြနဲ့၊ သည်စာ ဝါရေးထားတာကွဲ” လို့ ပြောပါသတဲ့။

သည်အခါ လူတွေက သည်လိုဆို ခင်ဗျားရေးထားတဲ့ စာ အမို့ယှယ်ကို ခင်ဗျားပဲ ဖော်ထုတ်ပြေပြပါ့၍ ဆိုတော့ သူက...

“တော်ဆိုတာ တော်သလင်းလပါကြ၊ တော်သလင်းလကိုင်ရင် သိတင်းကျွတ်လ ရောက်တာပဲ၊ သိတင်းကျွတ် သာကန်ရင် တန်ဆောင်မှန်း လဆန်းရော မဟုတ်လား၊ တန်ဆောင်မှန်းလလည်း ဆန်းရော ကထိန်အလူတွေဘာတွေ လပ်ကြတာပဲ၊ အဲသည်အခါမှာ ထမင်းတွေ၊ ဝက်သား၊ ဤက်သားဟင်းတွေ၊ မူန်ဟင်းခါး ခေါက်ဆွဲတွေ၊ မူန်တွေ သဲ မှပါ၊ အဲသည်အချိန်မှာ ကြိုက်သလောက်စား ဤက်ကား အောင် တုတ်ရတော့မှာကျ၊ အဲဒါ ငါမှတ်ထားတာ” လို့ ပြော လျှော့ကြော် အော့ လူတွေဟာ တပါးဝါးတာဟားဟား ပွဲကျသွားပြီး

တခမ်းတနား အမို့ယှယ် ဖော်နေကြတဲ့ ပညာရှိမှင်း အပေါင်းတို့ကတော့ ပြီးခက် မဲ့ခက် ခပ်ရှုက်ရှုက် မျက်နှာထား နှုန်း ကြောင်စိစိ ဖြစ်ကုန်ကြပြီး အလျှိုအလျှိုနဲ့ လူစုစုခွဲသွား ကြတဲ့ သတဲ့။

အနက်ပြန်တဲ့ ပုဂ္ဂိုလ်တွေ အဲသည်လို့ ကြောင်စိစိ ဖြစ်ကြော်အောင် ပိဋကတ်တော်နဲ့ မလော်ကန် မဟာယာန ထူး၊ မွှေ့ရုသန်တဲ့ ဂါထာပါ့ကြော် အဆောင်အယောင်တွေ ကျိုး ခိုက်နှာကနေပြီး အနက်ပြန်ဆိုတို့ မတောင်းဆိုရန် အကြိုးကြော် ဘယ်။

သည်နေရာမှာ နည်းနည်း ဆက်ပြောချင်တာက

ဒီလို အဆောင်ဂါထာတွေရဲ အစွမ်းထက် မထက်မှုဟာ
အယု အကြည် ရှိမှု မရှိမှုပေါ်မှာ အများကြီးတည်ပါတယ်။
ယုံကြည်မှု မရှိလျှင် မယုံတယုံ ဖြစ်နေလျှင် ယုံကြည်မှု
အားနည်းနေ လျှင် အားနည်းသလောက် အကျိုးသက်ရောက်မှု
နည်းပါးပါတယ်။ သည်လို ယုံကြည်မှု မရှိလျှင် အလွန်အစွမ်း
သွေ့ထက်တဲ့ ရတနာသတ်၊ မေ့ခွာသတ်၊ ဝန္တသတ်၊ အရှုံးမြေမာလ
သတ်၊ မေ့ခွာင်သုတ်စတဲ့ ဗုဒ္ဓမုတ္မန်တော်များ တောင် တန်ခိုး
အစွမ်း ပြသင့်သလောက်မှုပြပါဘူး။ အလေးအနက် ယုံကြည်မှု
ရှိလျှင်တော့ အုံသလောက်အောင် တန်ခိုး အစွမ်း ပြပါတယ်။

အလေးအနက် ယုံကြည်တဲ့အတွက် ဖရာသဝါစာ
စကားလေး တစ်လုံးတောင် အုံသလောက်အောင် တန်ခိုး
အစွမ်းပြတဲ့အကြောင်း ငယ်စဉ်ကတည်းက ကြားဖူးထားတဲ့
ပုံပြင်ကလေးတစ်ခုဟာ ဥာဏ်ထဲမှာ ပေါ်လာတဲ့အတွက်
ပြောပြရမယ် ဆိုလျှင်...

ပိုက်ဆံတစ်ပဲနဲ့ အိမ်ရှုံးမင်းဖြစ်သူ

ရှုံးတုန်းက လူတစ်ယောက်ဟာ တက္ကသိုလ်ပြည်မှာ
ပညာသွားသင်ပါသတဲ့။ သူဟာ အတော် ဥာဏ်ထိုင်းတဲ့
အတွက် ခုနစ်နှစ် ခုနစ်မိုး ပညာသင်သော်လည်း ဘာပညာမှ
ပေါ်ရောက်အောင် မတတ်မြှောက်ပါဘူးတဲ့။ ဒါနဲ့ သူလည်း
စိတ်လျှော့ပြီး ရပ်စွာပြန်တော့မယ်လို့ ဆုံးဖြတ်ကာ သူမှာရှိတဲ့

ခုတိယအကြောင်း

ပိုက်ဆံကလေး တစ်ပဲကိုယူ၊ ဆရာကြီးသိသွား ရပ်စွာပြန်မယ်
အကြောင်း ပြောကြားပြီး ပိုက်ဆံကလေး တစ်ပဲနဲ့ ဆရာကြီး
ကို ကန်တော့ပါသတဲ့။ သည်တော့ ဆရာကြီးက စိတ်ချဉ်ချဉ်
ရှိတာနဲ့ ပိုက်ဆံကလေးကို ကောက်ယူပြီး...

“ပိုက်ဆံတစ်ပဲ ပြီမှမယူဘူး” ဆိုပြီး လွင့်ပစ်လိုက်ပါ
သတဲ့၊ သည်အခါ အဲသည်လူက အင်း ဒါဟဲ့ ၏ကြီးက
ငါကို ပြန်ခါနီးမို့ ရောက်ဆုံး ပညာပေးလိုက်တာပဲလို့
တကယ်ကို ယုံယုံကြည်ကြည်နဲ့။ “နှင့်ပိုက်ဆံတစ်ပဲ ပြီမှမယူ
ဘူး” ဆိုတဲ့ ဆရာကြီးရဲ့ နှုတ်ထွက်စကားလေးကို လေး
လေးစားစား မှတ်သွားပြီး ဆရာကြီးကို ရှိခိုးကန်တော့ကာ
သူရပ်စွာကို ပြန်ခဲ့ပါသတဲ့။

ဒီလိုပြန်လာလို့ လမ်းချလတ် ၁၇၅၈:ပြည်ဘစ်ခု
အရောက် “သမီးတော်မှာ ဖြစ်နေတဲ့ ရောဂါကို ပျောက်အောင်
ကုသပေးနိုင်လျှင် ယောက်ကျော်းဖြစ်က အိမ်ရှုံးအရာ အပ်နှင့်
မယ်၊ မိန့်မဖြစ်က မိဖူရားမြောက်မယ်” လို့ မြို့တဲ့မှာ လိုက်
ခက်ညာနေတာ ကြားတာနဲ့ အဲသည်လူဟာ သူ့ပညာအားကို
ပြီး သူကုနိုင်တယ် ပြောတဲ့အတွက် ဘုရင့်လူတွေက သူ့ကို
နှစ်းတော် ခေါ်သွားပါသတဲ့။ နှစ်းတော်ရောက်လို့ သမီးတော်
ရောဂါပျောက်အောင် သူ ကုနိုင်ကြောင်း ဘုရင်ကြီးကို
လျောက်တဲ့အခါ ဘုရင်ကြီးက ကုစေလို့ အမိန့်ချလိုက်တာနဲ့
သမီးတော်ကို ကန်းလန်းကာ ကာဖြေပြီး ဆုံးခို့နာ ဖြစ်နေတဲ့

သမီးတော်ကို ပက်လက်အပ်စေကာ သူက ခေါင်းရင်းဘက်
က ထိုင်ပြီး သူ့ဆရာတိုး နောက်ဆုံးပေးလိုက်တဲ့ ဂါထာကို
ချုံခြင်းပြီး “ဉာဏ်ပိုက်ဆတစ်ပဲ ဖြူမှ မဟုဘူး” လို့ အကြောင်းကြော
ခွဲတဲ့ မန်းမှုတ်ပါသတဲ့။ ဒီအခါ သမီးတော်ဟာ နိအားထက်
ရယ်အားသန် ဆိုသလို အနာ နာတာကိုတောင် သတိမရနိုင်
တော့ဘဲ တာအစ်အစ်နဲ့ ရယ်ပါလေရော၊ ဆုံးချိန်ဆုံးတာ
လည်ချောင်းအတွင်းဘက်မှာ ပေါက်တဲ့ အနာဖြစ်တော့ ရယ်တဲ့
အခါ လည်ပင်းကို အစ်လိုက်တာမျိုး အနာကို ညွှန်လိုက်သလို
ဖြစ်သွားတဲ့အတွက် ပြည်မှည့်နေပြီး ပေါက်ခါနီးဖြစ်နေတဲ့
အနာဟာ ပြည်ပေါက်ပြီး ပျောက်သွားပါရောတဲ့။ ဒါနဲ့
ဘုရင်ကြီးလည်း သူ့စကားအတိုင်း အဲသည်လူကို အိမ်ရေးအရာ
အပ်နှင့်ပြီး သမီးတော်နဲ့ ထိုးမြားလက်ထပ် ပေးလိုက်ပါသတဲ့။
ပုံပြင်လေးက ဒါပါပဲ။

အပြီ(၂)

ယခု ဘဝ ပြုလုပ်မိသော အပြစ်ကြီး
သော အကုသိုလ်ဟာ...

- ၁။ သည်ဘဝမှာ ဘယ်လိုကုသိုလ်မျိုးနဲ့မှ တား
ဆီး ပိတ်ဆုံးလို့ မရှုံးပေါ်ပျောက်သွားအောင်
လုပ်လို့ မရတဲ့ အကုသိုလ်။
၂။ ပျောက်သွားအောင် လုပ်လို့ရတဲ့ အကုသိုလ်
လို့ နှစ်မျိုး၊ ရှိပါတယ်။

နှစ်ယအကြောင်း

ဗုဒ္ဓမီဒ္ဒန်ရာ အမေအဖြူများ

၆၅

သည်နှစ်မျိုး အနောက်(၁)အမျိုးအစား အကုသိုလ်တွေက
(က) မာတုယာတကဗ-အမိကိုသတ်တဲ့ အကုသိုလ်။

- (ခ) ပိတုယာတကဗ-အဖကိုသတ်တဲ့ အကုသိုလ်၊ (ဂ)
အရဟန္တုယာတကဗ-ရဟန္တာကိုသတ်တဲ့ အကုသိုလ်၊ (ဃ)
ဆောဟိတုပွဲဘကဗ-ဘရားရှင်၏ ကိုယ်တော်၌ သွေးမိမ့်တည်
(ဉာဏ်ခြည်း) အောင် လုပ်တဲ့ အကုသိုလ်။ (င) သယေသနက-
သယာချင်း ကွဲပြားအောင် လုပ်တဲ့ အကုသိုလ်လို့ ငါးမျိုး
ဖြစ်ပါတယ်။

အသည် ငါးမျိုးထဲက တစ်ခုခုကို လုပ်မိလျှင် ဘယ်
လို့ ကုသိုလ်မျိုးနဲ့မှ ပပျောက်အောင် လုပ်လို့ မရတော့ပါဘူး။
သော်လည်း အစိစိငရဲကို တိုက်ရှိက် ကျရောက်ရပါတယ်။
အော်သတ် မင်းဟာ ခမည်းတော် ပိမ့်သာရမာင်းကြီးကို
သတ်မိတဲ့ ပိတုယာတကဗ ကံရကြောင့် အစိစိငရဲကို ကျရောက်
ရပါတယ်။ ဒါပေမယ့် ဘရားကို ကြည့်ညိုတဲ့ နေရာမှာ
အရိယာ ပုဂ္ဂိုလ်တွေကလွှဲလျှင် သူဟာ အကြည့်ညိုဆုံး ဖြစ်
ဘကြောင့် အစိစိငရဲကြီးထဲကို ကျမသွားဘဲ အစိစိငရဲထဲမှာ
အပါအဝင်ဖြစ်တဲ့ အခြားအရုံး ဥသာဒ ငရဲယ်ကို ကျသွားပါ
တယ်။

သည်ကဲနဲ့ ပတ်သက်တဲ့ မှတ်သားစရာ အကြောင်း
အေား တစ်ခုက...

သိဟို့ကျနဲ့ ယခု သိရှိလက်နှင့် “ပထမ ရာဇ်သီဟ

နှစ်ယအကြောင်း

မင်း” ဟာ ခမည်းတော် မင်းကို ပြောပြီး သာသနာတော် (၂၀၈၅) ခန့်စွမ်းမင်း ဖြစ်လာပါတယ်။ အကောင်သတ် မင်း လိုပေါ့။ နောက်တော့ သူဟာ သာသနာတော်စောင့် မဟာထေရ် မြတ်ကြီးများထဲ ချဉ်းကပ်ပြီး “အဘယ်ကုသိုလ်ကောင်းမှု ဖြင့် ပိတုယာတက - အဖသတ်ကဲကို ပယ်ပျောက်ရပါ ဒုနည်း” ဟု ဆျောက်တဲ့အခါ မဟာထေရ်မြတ်ကြီးများက ပိတုယာတက ကဲ ဆိုတာ အခြားမဲ့ ဘဝမှာ အကျိုးပေးတတ်တဲ့ အနန္တ ရှိယ ကံဖြစ်တယ်လို့ ဟုတ်တိုင်းမှန်ရာ မိန့်တော်မှုလိုက်ပါတယ်။ သေလျှင် မူချ အပိုဒ်ကို ကျဖေတဲ့ ကံပဲလို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

သည်အခါ ရှင်ဘုရင်ဟာ သည်သာသနာတော်ဟာ “ငါမြှင့်တဲ့ အဖသတ်ကဲကို ပပျောက်စေနိုင်တဲ့ သာသနာ မဟုတ်ဘူး၊ သည်သာသနာတော်ကို ချီးမြောက်ထောက်ပင့် နေလို့ ဘာအကျိုး ရှိမှာလဲ” လို့ မိန္ဒာအယူကို ယူပြီး ...

- ၁။ သာသနာတော်စောင့် ရဟန်းသယ်ယောတော် များကို သတ်ဖြတ်ညွှန်းဆဲခြင်း။
- ၂။ အတင်းအကျပ် လူဝတ်လဲစေပြီး သာသနာ တော်မှ ထွက်စေခြင်း။
- ၃။ စေတိပုထိုးများကို ဖျက်ဆီးခြင်း။
- ၄။ ပိဋကတ်များကို မြတ်ကိုခြင်း။

အလွန် ဝန်လေးလွှာတော့ သာသနာဖျက်လုပ်ငန်းများကို လုပ်ပါသတဲ့။ ဒါကြောင့် အဲသည်အချိန်ကစပြီး သိဟိုင့် သာသနာဟာ အားနည်းသွားတယ်ဆိုတာ မှတ်သားစရာ ဖြစ်ပါတယ်။

(၂) အမျိုးအစား အကုသိုလ်တွေက ရတနာမြတ် သုံးပါး မိဘဆရာသမား ကျေးဇူးရှင်များနဲ့ အခြား သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များ ကိုယ်စိတ် ဆင်းရဲအောင် ပြောဆိုပြုလုပ် ခြင်း၊ ပြစ်မှားခြင်း၊ မိန္ဒာဒို့အယူကို ယူခြင်း၊ အရိယာပုဂ္ဂိုလ် တို့အား ပြစ်မှားစွာပွဲခြင်း စသည်ဖြင့် အတော်များ ပါတယ်။

သည်ဖော်ပြပါ အကုသိုလ်မျိုးတွေ ပပျောက်အောင် မိန္ဒာအယူရှိသွား မိန္ဒာအယူကို စွန်လွှာတွဲခြင်း၊ ကျေးဇူးရှင် ဓသုတ္တိကို ပြစ်မှားမိသွား မိမိအပြစ်ကို ဝန်ချေတောင်းပန် ကန်တော့ခြင်း စသည်ဖြင့် ပြပျောက်အောင် လုပ်ရပါမယ်။ အကယ်၍ တောင်းပန် ကန်တော့မယ့် ပုဂ္ဂိုလ်များ ကွယ်လွန် ကုန်လျှင် သြို့ဟု သုသာန်သွားပြီး ဝန်ချေတောင်းပန်ရပါ မယ်။ သည်လို့မှ သွားလို့ မဖြစ်ဘူးဆိုလျှင်တော့ သီလာ သမာဓိ၊ ပညာနဲ့ ပြည့်စုံပြီး လေးစားလောက်တဲ့ ရဟန်းပုဂ္ဂိုလ် လူ ပုဂ္ဂိုလ်များကို သက်သေထားကာ ဘုရားရှင် ရှုံးတော်မှာ ဝန်ချေတောင်းပန် ကန်တော့ရပါမယ်။ အဲသည်လို့ ပြုလုပ်လျှင် ပြပျောက်သွားနိုင်ပါတယ်။

ဖော်ပြပါး မိဘစသုတ္တိမှတ်စားပါး အခြား သဏ္ဌဝါများ

ကို သတ်တဲ့ ပါကာတိပါတအမှု စသည်တို့ကို ပြုမိလျှင် “ငါတော့ ပါကာတိပါတ အမှုကို ပြုမိပြီ။ သည်အမှုဟာ အတော့ကို မကောင်းဆိုးချားတဲ့ အမှုပဲ၊ သည်လိုပြုမိတဲ့အတွက် နောင်တရန် (နောက်တစ်ဖန် ပူပန်နေ) ကုလ္လာနဲ့ ဖြစ်နေလျှင် အကုသိုလ်တွေသာ ထပ်ပြီး တို့များတော့မယ်၊ ဒီလို ပူပန်နေတဲ့ အတွက် ပြုပြီးသားဟာ ပျောက်သွားမှာ မဟုတ်ဘူး၊ မပြုရာ ရောက်အောင် မတတ်နိုင်ဘူး” အဲဒီလို ဆင်ခြင်ပြီးတော့ ပြုမိပြီးတဲ့ ပါကာတိပါတ အမှုကို လုံးဝ ဂရမပြုဘဲ ပယ်စွန်း လိုက် (မောင်လိုက်) မယ်။ နောင် ထိပါကာတိပါတ အမှုကို မဖြစ်အောင်လည်း ရှောင်ကြဉ်မယ်ဆိုလျှင် ပြုမိတဲ့ ပါကာတိပါတ အမှုကို ပပျောက်စေနိုင်တယ်လို့ ဂါမဏီ သံယုတ် ပါဌိုတော်မှာ ဆိုပါတယ်။ ဒါဟာ မှတ်သားလိုက် နာ ကျင့်သုံးစရာ အလွန်ကောင်းတဲ့ နည်းလမ်းတစ်ခုပါပဲ။

သည်လို ပယ်စွန်းမှု (ပယ်ဖျောက်မှု) ကြောင့် ဘယ်တော့မှ အကျိုးမပေးတော့ဘူးလို့ မဆိုနိုင်သော်လည်း သည်ဒီပါကာတိပါတ အမှုဟာ တော်တော်နဲ့ အကျိုးပေးခွင့် ရမှာ မဟုတ်ဘဲ ကုသိုလ်ကဲတရာ့ကို ဆက်လက် အားထုတ်ကျင့်သုံးသွားလျှင် အဟောသိကဲ့-(အကျိုးမပေးတဲ့ကဲ) တော်ဖြစ်သွားစရာ ရှိတယ်လို့ ဆရာများ မိန့်တော်မှုကြပါတယ်။

အခြားတစ်နည်း။ ယခုဘဝ် ပြုမိတဲ့ အကုသိုလ်မှုကြီးများကို “ယသေ ပါပဲ ကတဲ့ ကမ္မာ ကုသလေန ပိမိယ

ဘ” - အကြောင်သူ၏ ပြုအပ်မိသော အကုသိုလ်ကို ကုသိုလ်မှု ပြုနဲ့ ပိတ်ဆိုတားဆီးရမယ်၊ ရိုက်ချိုးဖျက်ဆီးပစ်၊ ချေမှုနဲ့ပစ် ရမယ်ဆိုတဲ့ ဓမ္မပဒ် ပါဌိုတော် အကိုလိမာလသုတ် ဒေသနာ ဆော်အတိုင်း တရားအားထုတ်ခြင်း ဘာဝနာကုသိုလ်မှုဖြင့် လည်း ပယ်ဖျောက်နိုင်ပါတယ်။

အကိုလိမာလ မထောင်ဟာ သည်နေရာမှာ ခိုင်မာတဲ့ သာကေပါပဲ။ မထောင်ဟာ ယခုဘဝ် ရဟန်းမပြုမီ လူအဖြစ် ဘုန်းက ရာကဏ်နဲ့ လွန်မြောက် ထောင်ကဏ်းပါဌိုအောင် မြှားမြောင်လှတဲ့ လူတွေကို သတ်တဲ့ အကုသိုလ် ပြစ်မှုကြီးချားကို ကျူးလွန်ခဲ့ပါတယ်။ နောက်ဘုရားရှင်နဲ့တွေ့၊ ရဟန်းပြုပြီး တရားကျင့်လိုက်တာ မင်းလေးပါးကိုရပါတယ်။ မထောင်ရတဲ့ အဲသည် မင်းလေးပါးဆိုတဲ့ ကုသိုလ်တွေက စောစော ပြုခဲ့တဲ့ လူသတ်မှု အကုသိုလ်ကြီးများနဲ့တကွ အကုသိုလ်မှုနဲ့သူးအားလုံးကို အစတုံး၊ ချေမှုနဲ့ပယ်သတ် လိုက်ပါတယ်။

အဲသည်လို ချေမှုနဲ့ ဖျက်ဆီးပစ်လိုက်တဲ့ အတွက် မထောင်ဟာ တိမ်တိုက်မှ လွှတ်ကင်းထွန်းလင်းတော်ကဲပဲတဲ့ လပြည့်ဝန်းကြီးပမာ အကုသိုလ် အညစ်အကြော်းတို့မှ ကင်းဝေးစင်ကြယ်တဲ့ ရဟန္တာကြီးတစ်ပါး အဖြစ်နဲ့ လောကကို တင့်တယ်စေခဲ့ပါတယ်။

ဒါလောက်ဆိုလျှင် အမှတ်(၂) မေးခွန်းရဲ့ အဖြေဟာ ပြည့်စုံလုံးလောက်ပြီလို့ ထင်ပါတယ်။

မေးခွန်း (၁၃)

အမေး

မိဘရိုးရာ ပသမြို့ နတ်တို့ဆိတာ
ဘယ်နတ်မျိုးများ ဖြစ်ပါသလဲ။

မိဘရိုးရာ ပူဇော်နေကြတဲ့ အတွင်းအပြင် ၃၇-၅၄။
နတ်များ ဖြစ်ပါသလား။

ကဲ့ကို အကျိုးကို ခံစားရမည်ဆိတာ မြတ်စွာ
ဘုရား၏ တရားတော်နှင့် နတ်များ (၃၇) မင်း ၉,၁၄
ပေးမှရမည်။ ချမ်းသာမည်ဆိတေသာ အချက်ကို လူတိုင်း
နားလည်အောင် ရှင်းပြပေးပါ။ တောင်ပြီး နတ်ပွဲများ
နတ်ကနားပွဲများသည် ဗုဒ္ဓဘာသာ ကျယ်ပျောက်စေနိုင်သည်ဟု
ထင်မြင်စိသော ကျွန်ုတ်၏ ထင်မြင်ယူဆချက်ကို ရှင်းလင်း
ဖြေကြားပေးပါ။

မောင်ကျော်ဝင်း၊
မြန်မာစီးပွားရေးဘဏ်၊ မအုပ်စီး။

ဒုတိယအကြောင်း

အဖြေ

မိဘရိုးရာ ပူဇော်ပသမြို့ နတ်တွေ
ဆိတာ ဘယ်နတ်မျိုးများ ဖြစ်ပါသလဲ။
လို့ ပြောဖို့ ခက်ပါတယ်။ ကာလဒေသကို ထောက်ဆကြည့်
လျှင် ယနေ့ မြန်မာတိုင်းရင်းသားတွေ ပူဇော်ပသနေကြတဲ့
အတွင်းအပြင် (၃၇) မင်း နတ်တွေလည်း မဟုတ်နိုင်ပါဘူး။
ဘာကြောင့်လဆိတော့ ဘုရားရှင် ဟောတာက လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၆၀၀ လောက်က အီနှီယနိုင်ငံမှာ ဟောတာပါ။
သည် (၃၇) မင်း တွေက မကြာလှသေးတဲ့ ပုဂ္ဂိုလ်မှာမှ
မြန်မာနိုင်ငံမှာ ပေါ်ပေါက်လောတာကြောင့်ပဲ ဖြစ်ပါတယ်။

ဘုရားရှင် ဟောလိုတာက ဘယ်ခေတ်ကာလ ဘယ်
အသမှုမဆို မိမိတို့ လူမျိုးရိုးရာ ဘာသာအလိုက် ပူဇော်ပသသာ
လာတဲ့ နတ်များ ရှိလျှင် သူတို့နဲ့ ဆန့်ကျင်ဘက် မလုပ်ဘဲ
ဆက်လက်ပူဇော်ကြဖို့ ဟောတော်မူတာ ဖြစ်ပါတယ်။ ပူဇော်
တယ် ဆိုပေမယ့် ယနေ့ နတ်ကနားပွဲတွေမှာလို့ အပြစ်မကင်းတဲ့
အရာဝတ္ထုတွေနဲ့ ပူဇော်ဖို့ မဟုတ်ပါဘူး။ (သူများအသက်ကို
သတ်ပြီး နတ်ပူဇော်တာဟာ မကောင်းမှုကို အရင်းခဲတာဖြစ်လို့
ပညာရှိရို့ လုပ်ရို့မဟုတ်။) လူမှိုက်တို့ အလုပ်မျိုးသာဖြစ်ကြောင်း
“အာယာစိတ္တာတွေအတ်” မှာ ဘုရားရှင် ဟောထားပါတယ်။
ရိုးရာနတ်တွေနဲ့ သင့်လျှော့ အပြစ်ကင်းတဲ့ စားသောက်ပွဲ
များကို ပေးကမ်းခြင်း၊ မေတ္တာပို့ခြင်း၊ အမျှအတန်း ပေးခြင်း
ဘုံးဖြင့် ပူဇော်မှုကိုသာ ဟောတော်မူတာပါ။

ဒုတိယအကြောင်း

သည်လိုပောရတာကလည်း လောကမှာ လုပ်နေကျရှိရာ အစဉ်အလာ လုပ်ငန်းခွင်တစ်ခုကို ဆက်မလုပ်ဘဲ ရပ်စံပစ်လိုက်လျှင် ဘယ်လုပ်ငန်း ဘယ်ကိစ္စမျိုးများမဆိုအနောင့်အယူက် လေးဟွေနဲ့ နည်းများမဆို တွေ့ရတတ်တာဟာ လောကနီယာမ အစဉ်အလာတစ်ပုံလို့ ဆိုရမှာပါ။

ဥပမာ- သစ်ပင်ကလေးများ ဖိုက်တဲ့အခါ မို့အပြတ်မှာ ရေဆက်လက် လောင်းပေးနေကျ သစ်ပင်ဟာ ရေမလောင်းဘဲ ရပ်စံပစ်လိုက်လျှင် မကြာခင်မြောက်သွေးသေဆုံးသွားတတ်ပါတယ်။ ရေဆက်မလောင်းဘဲ ထားတဲ့ အပင်ကျတော့ သူရှင်သနကြီးထွားရေးအတွက် တတ်နိုင်သမျှ သူ့အင်သူ့အားနဲ့ လွှပ်ရှားဖန်တီး ရှင်သနကြီးထွားအောင် လုပ်သွားတတ်ပါတယ်။ ဒါဟာ သက်မှု အရာများမှာပင် ပေးနေ ကျွေးနေကျ ဆိုလျှင် ပေးမှ ကျွေးမှ ကျွေးနံပါတဲ့ သဘောကို ပြတာပါပဲ။

သက်ရှိ အရာများမှာတော့ ပေးနေ ကျွေးနေကျ မပေးမကျွေးလျှင် နတ်၊ တဇ္ဈာ၊ သရဲ့ပြီးလွှာတို့လို သတ္တဝါများဟာ အိပ်မက်ပေးခြင်း၊ ကိုယ်ထင်ပြခြင်း၊ တစ်စံတစ်ရာထူးခြားတဲ့ အသပြုခြင်း စသည်ဖြင့် သတိပေးတောင်းဆိုတတ်ပါတယ်။ လူများမှာလည်း ဆက်နေကျ အခွန်ဘဏ္ဍာဌာ မဆက်လျှင် မင်းပြစ်မင်းဒက် ခံရပါတယ်။

တချို့ သတ္တဝါမျိုးကျတော့ အန္တရာယ်ပြတ်ပါတယ်။ ဘုရားရှင်လက်ထက်က ရဟန်းတစ်ပါးဟာ ခြောက်

ကလေး တစ်ကောင်ကို ဝါးလုံးခေါင်းထဲ ထည့်ပြီး သားအမှတ်နဲ့ မွေးထားပါတယ်။ နေ့စဉ် မှန်မှန်အစာကျွေးပါတယ်။ ဝါးလုံးခေါင်းထဲမှာ ထားလို့ ဘူးကို ‘ဝေးကျော’ လို့ အမည်ပေးထားပါတယ်။ တစ်နေ့မှာ ရဟန်းဟာ ဆွမ်းခံအပြန် အနာက်ကျင့်တော့ ခြောက်စားရဲ့နှင့်မှာ အစာမစားရလို့ ဒေါသထွေက်နေတယ်။ ဒါကို ရဟန်းက မသိဘဲ ‘ချိုချိုသား ဝေးကျော လာနဲ့ သသိမှာ သင့်အစာ လာစားပါလေ’ ဆိုပြီး ဝါးလုံးခေါင်းထဲက အထုတ်မှာ အစာမစားရလို့ ဒေါသထွေက်နေတဲ့ ခြောက်ကိုကြိုက်တာ ရဟန်းဟာ ပျုဂျွန်သွားရပါသတဲ့။ ဒီလို့ သဘောတေားမျိုးတွေ ရှိတဲ့အတွက် ရှင်တော်ဘုရားက ရှိရာမပျက်ဘက်လက် ပူဇော်ကြဖို့ ဟောတော်မူတာပါ။

နတ်တွေဟာ သူတို့ကို မေတ္တာပို့၊ အမျှဝေခြင်း သည်ဖြင့် ပူဇော်တာကို ခံရလျှင် သူတို့မှာ စည်းစိမ်ချမ်းသာတော်ခိုး အရှင်အဝါတွေပါ တို့တက်လာပြီး ကိုယ်ရော်ကြပါ အလွန် ချမ်းသာကြတဲ့အတွက် သူတို့ကို ပူဇော်တဲ့ မူဆွေအပေါ် မေတ္တာသက်ဝင် ကျွေးဇူးတင်ကြတာကြောင့် သူတို့ကလည်း တတ်နိုင်သလောက် အခါအခွင့်ရသလို မ, စဲငှံရောက်တတ်ကြပါတယ်။ ဒါဟာလည်း လောကနီယာမ အဉ်အလာ တစ်ရှုပါပဲ။

မဟာ ပရီလ္လာ ဒေသနာ (ပရီတ်ကြီး)မှာ ရှင်တော်အုပ်သားက ရေမြေသစ်ပင် တောတောင်မှစပြီး စာတုမဟာ

ရှင် တာဝတီးသာထိ ရှိကြတဲ့ ဘုမ္မအဝန်တဲ့ ယာမာစတဲ့ ကောင်းကင်မှာ နေကြတဲ့ အာကာသနှင့်တို့ နောရာပါ အခါမလပ် သူတို့တတွေကို ဆိုင်ရာပုံဖော်ဖို့ဖြင့် လူတွေ ဟာ အခါမလပ် ပုံဖော်နေတယ်။ အဲဒီ လူသားတွေကို သင်တို့တတွေ မမေ့မလျှော့ စောင့်ရောက်ကြရမယ်လို့ နှီးဆော် တိုက်တွေနဲ့ထားတာကို ပရိတ်ကြီး လေလာသူတိုင်း သိကြမှာပါ။

နှုတ်က မ၊ စတယ် စောင့်ရောက်တယ် ဆိုတာလည်း ရော ဒီမှာ ဈွေခုံး ငွေအိုးကြီးတွေ၊ ရွှေကာသယ်နှစ်ပိဿာ၊ ဓမ္မက သိန်းပေါင်း ဘယ်လောက်၊ ဘယ်နှစ်ကျင့် စသည်ဖြင့် ပစ္စည်းသွေ့ ရတနာတွေ ပုံပေးတာ မဟုတ်ပါဘူး၊ ပေးလည်း မပေးနိုင်ပါဘူး။ ရာထူးဂုဏ်သိန်း စည်းစီမံသွေ့ ရရာရကြောင်း နည်းလမ်းကောင်းများကို ညွှန်ကြားပြသပေးခြင်း၊ တစ်စုံတစ်ရာ အန္တရာယ်နဲ့ တွေ့ကြုမယ်ဆိုလျှင် ပြိုတော်သတိပေးခြင်း၊ အကာအကွယ် ပေးခြင်း၊ လွှတ်မြောက်အောင် ကူညီခြင်းများ၊ သာ ဖြစ်ပါတယ်။ ပစ္စည်းသွေ့ရအောင် အန္တရာယ်ကင်းအောင် က ကိုယ်သာပောန၊ ကိုယ်ဟာကိုယ် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရှိကြီးက “ကဲမွဲညာ၏နဲ့” မလုံမလ နတ် မ၊ မဘူး။

“လူလမထူးနတ်မကူဘူး၊ လူလည်းလူလ နတ်လည်း မ၏လို့ မီးရှုံးတန်ဆောင် ထွေနဲ့ပြောင် ညွှန်ပြခဲ့ကြပါတယ်။

ယနေ့ လူတွေကတော့ နှုတ်ကိုးကွယ်ထားလျှင်

နှုတ်က ဘာမဆို ကိုယ်လိုရာ ပေးကော့မယ့်အတိုင်း ပန်း၊ ဆီမံး၊ ဖယောင်းတိုင်း ကန်တော့ပွဲကြီးတွေ ဖြိုင်ဖြိုင်ဆိုင်ဆိုင်နဲ့ ဘုရားခန်း ဘုရားစင်ထက်သာအောင် နှုတ်အတွက် ပြင်ဆင် တင်မြောက် ကိုးကွယ်နေပုံကတော့ မိမိတို့ရဲ့ ဗုဒ္ဓဘာသာ မပိသပုံကို ဖော်ပြရာ ရောက်နေတဲ့အတွက် ရှုက်တတ်လျှင် နှုံးစရာပါပဲ။

၃၇ မင်း နှုတ်ကနားပဲ ပေးနေကြတာကလည်း ငုတ်ပျော့ပဲ့၊ အန်းပဲ့၊ ပန်း၊ ဆီမံး၊ မန်းပဲ့သွားရည်စာ အပြင် ကောင်းပေးဆိုတဲ့ နိုင်ငံခြားအရှင် (သူတို့ အခေါ် အဖျော် သမကာ) တွေနဲ့ နှုတ်ကို ဆက်တယ်ဆိုပြီး နှုတ်ဝင်သည်ကို လည်း တိုင်း၊ ပွဲပေးသွား မိမိကိုယ်တိုင်လည်း သောက်၊ အသားကောင်း၊ အသားကြော်တွေနဲ့ မြည်းကြား ကိုလေသာပွား၊ မိတ်လျှပ်ရားစရာ သိချင်းတိုးလုံး တိုးကွက်တွေ သိဆိုတိုးမှုတ် အခုန်ပြီး ရွှေ့ကြမြေားကြ ပျော်ပွဲကြီး ကျင်းပနေကြပုံတွေဟာ သို့သူမရှုက် မြင်သူရှုက် ဆိုသလို အတော့ကို စိတ်ပျက်စရာ အောင်းလုပ်ပါတယ်။ တောင်ပြီးပွဲတော်လို့ နှုတ်ပွဲများမှာဆိုလျှင် အောင်နဲ့နဲ့မ သားနဲ့အမိ အတူမသွားပုံကြောက်အောင်ဘဲ လူ့ အောင်ကျေးမှုနဲ့ ကင်းလှတယ်လို့ ကြားဖူးပါတယ်။

သည်နည်းမျိုးနဲ့ ပုံဖော်ပသတဲ့အတွက် သူတို့ မျှော် ပြီးတဲ့ ကောင်းကျိုးချမ်းသာ မက်လာတွေ ရပါမလားဆိုတော့ အောင်း ကျိုးချမ်းသာ မက်လာဆိုတာ ကုသိုလ်တရားကသာ

ပေးတာ (ဖြစ်ပေါ်စေတာ) ဖြစ်တဲ့ အတွက် ဒါလောက် သောင်းကျန်းတဲ့ ကာယက်-ဝစ်က်-မနောက် အကုသိလ်တွေ လုပ်ပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာကို မျှော်လင့်တောင့်တယ် ဆိုလျှင်တော့ တမာပင်နိုက်ပြီး သရက်သီး သီးလာ မလားလို့ မျှော်လင့်သူထက်ပဲ မိုက်မဲရာ ကျေနေပြီလို့သာ ဆိုလိုက်ချင်ပါတော့ တယ်။

နိုပြီးတော့ နတ်တွေကို ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သလို ဦးတချေချေနဲ့ ဖူးမဝသလို ရှိခိုးဦးတင် လုပ်နေ ရမှာ မဟုတ်ပါဘူး၊ နတ်ကသာ လူကို ရှိခိုးရမှာပါ။ ဒီလို ပြောလိုက်တော့ ‘အလိုတော် ကျားသားမှုးကြီး နတ်က လူကိုရှိခိုးရမတဲ့ ကြား ကြားဖူးပေါင်တော်’ ဆိုပြီး မျက်ကလူး ဆန်ဖြာ ဖြစ်သွားသလား၊ မဖြစ်နဲ့ ပြောပြမယ်၊ ဒီလိုနေရာမှာ အမျိုးသမီးတွေဟာ ပိုကဲတတ်တယ်။

သိကြားမင်းက လူကိုရှိခိုးခြင်း၊ တာဝတီးသာနတ်ရာ သန်း၊ သိကြားမင်းကြီးဟာ တစ်နှေ့မှာ မြင်းမြိုင်တောင်ထိပ်ရှိ မိမိ၏ ဝေယော်ဘာ နှစ်းပြာသာခံကြီးရဲ့ လောကားမှုခြီးမှာ မတ်တပ်ရပ်ပြီး အောက်ရပ်ပြည်သာ လူတို့၍ ဆီကို မျက်နာမှု လက်အပ်ချိုကာ အကြော်ကြီးမျိုးနှင့်ချေနေတာကို မာတလို နတ်သားက တွေ့တဲ့အခါး ‘အရှင်မင်းကြီး၊ အရှင်မင်းကြီးဟာ စာတုမဟာနဲ့ တာဝတီးသာ နတ်ရွာ နှစ်ခုစလုံးကို သီမံးကျိုးပိုင်သ အစိုးရတဲ့ နတ်တို့သန်း ဖြစ်ပါလျှင်’

အဘယ့်ကြောင့် အောက်ရပ်လူ၌ မျက်နာမှုပြီး ဘယ်သူ့ကို များ အကြိမ်ကြိမ် ဦးနှိမ်ချေနေတာပါလဲ’ လို့ မေးပါသတဲ့ သည်အခါး သိကြားမင်းက ...

“အမောင် မာတလို့၊ အောက်ရပ်ပြည်သာ လူတို့၍မှာ ဒါန် သီလ ဘာဝနာရုံ မြတ်ကောင်းမှုကို မပြတ်ပြုလုပ် နေကြကုန်သော သီလ (ကိုယ်ကျင့်တရား) နှင့် ပြည့်စုကုန် သော ရတနာ သုံးရပ်ကို ကြည့်လိုလေးမြတ် မိုးဆည်းကပ် နေကြကုန်သော၊ ကောင်းရာကောင်းကြောင့် သက်မွေးဝမ်း ကျောင်းဖြင့် သားမယားကို လုပ်ကျွေးနေကြကုန်သော လူသူ ဆောကောင်းတွေ ရှိနေကြတယ်။ အဲသည် လူသူတော်ကောင်း တွေကို ငါ အားပါးတရ ရှိခိုးနေတာပါလို့ ပြန်ပြီး ဖြေကြား လိုက်ပါသတဲ့။

အဲဒါ ကြည့်ပေါ့။ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုတဲ့ လူ သူ တော်ကောင်းကို သိကြားမင်းကတောင် ရှိခိုးရပါ တယ်။ ကျေန်းတဲ့ ၃၇ မင်း စတဲ့နတ်တွေက ရှိခိုးရမယ်ဆိုတာ ဘာပြောစရာ ရှိတော့မလဲ။ ဒီလိုဖြစ်လျှင်သားနဲ့ နတ်လား၊ တစ္ဆေးသရဲ့လား၊ ပြောတွေ့လားဘာလား သေသေချာချာ မသိရတဲ့ သည် ၃၇ မင်း ဆိုတာတွေကို ဦးတချေချေနဲ့ ပူဇော်ပသနေတဲ့ လျတွောကိုကြည့်ရတာ အတော်ရယ်စရာကောင်းတယ်လို့ ဆိုရ မှာပဲ့။ ကိုယ့်ရှုဏ်သီကွာ အဆင့်အတန်းကို ဖော်ပြရာ ရောက် အတဲ့အတွက် သူတို့အဖို့ ရှုက်လည်းရှုက်စရာ ကောင်းပါတယ်။

နတ်က စောင့်ရှောက်စေတယ်ဆိုရာမှာလည်း နောက်က ပြောခဲ့တဲ့အတိုင်း သာမန်ကူညီမျိုးမျှသာ ဖြစ်ပါတယ်။ ကိုယ့်ကဲ့ညာတဲ့ ဒီစိုယ့် စွမ်းအားသာ ပစာနပါ။

သိဟိုင်ကျွန်း (ယခု သိရိုလက္ခာ) မှာ ဖြာဟန္တတိသုခိုးသူကြီး ထက္ခာသောင်းကျွန်းစဉ် အခါက လူတွေ လယ်ယာ မလုပ်နိုင်ကြတဲ့အတွက် အင်တော်ဘေးကြီး ဆိုက်ပါတယ်။ လူတွေ ဝတ်တော့ ရဟန်းတွေ စားစရာ မရှိပါဘူး။ ဒီအခါ ရဟန္တကြီးတွေက သိကြားမင်းထဲ အကူညီတောင်းခဲ့ပါတယ်။ ဒီတော့ သိကြားမင်းက အရှင်ဘုရားတို့ သည်ခိုးသူတေားကြီး ဌ်မြဲးအေးအောင် တပည့်တော် မစွမ်းဆောင်နိုင်ပါ။ အရှင်ဘုရားများ အသက် ဆက်လက်ရှင်သန်ရေးအတွက် တပည့်တော် အကြောင်းပေးချင်တာက ရဟန်းတော်တွေ မျှော်ပိုင် (အီနိုယ်) ဘက်ကူးပြီး သည်တေားကြီး ဌ်မြဲးအေးတဲ့အထိ ဓာတ္ထ သိတင်းသုံး နေတော်မူကြဖို့ ဖြစ်ပါတယ်။ ဟိုဘက်ကမ်း ကူးဖို့ ဖောင်ကိုတော့ တပည့်တော် စိမ်းပေးပါမယ်။ အကယ်၍ ဖောင်မဆုံးသော် ရရာတုံးတို့ သစ်စတွေ တွေ့ယ်ဖက်ပြီး သွားကြဖို့ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိတယ်၊ ဘယ်လိုပဲ ကူးကူး ပင်လယ်ယဲမှာ မသေရအောင်တော့ တပည့်တော် တာဝန်ယူပါတယ်တဲ့။

ဒါ သိကြားမင်းကြီးနော်၊ သိကြားနတ်မင်းကြီး။ သာမန် အညာတရ နတ်တစ်ဦး မဟုတ်ဘူး။ သည် သိကြားမင်း

ကြီးဟာ ဟိုဘက်ကမ်း ကူးလိုတဲ့ သံယာတော်တွေ ဟိုဘက်ကမ်း ရောက်စေဆိုပြီး စေတလုံး အသုံးချ ပို့လို မရာ ပို့နိုင်ရှာပါဘူး။ ဖောင်ကိုတောင် ကြီးကြီးကျယ်ကျယ် ထည့်ထည် ခဲ့ခဲ့ လောက်လောက်။ ဖန်တီးမပေးနိုင်ရှာပါဘူး။

သည်တော့ သည် ၃၇ မင်းဆိုတာတွေ ဘာများ လုပ်ပေးနိုင်ကြမှာတဲ့တူန်း။ ဒီဟာတွေ ကိုယ်ကျယ် ဆည်းကပ်တာနဲ့ ပတ်သက်ပြီး အင်းဝအောက် စာဆိုတော် အကျော်အမော်ကြီးများ ဖြစ်ကြတဲ့ ရှင်မဟာသီလဝံသ (သည်ဆရာတော်ကြီးဟာ နတ်ထိန်းကြီး မျိုးနွယ်ဝင် ဖြစ်တယ်လို့ ဆိုပါတယ်) ရှင်မဟာ ရွှေသာရု ဆရာတော်ကြီး နှစ်ပါးစလုံးတို့ဟာ ရယ်စရာကောင်းတဲ့ အလုပ် ရက်စရာကောင်းတဲ့ အလုပ်များ အဖြစ် ဘွင်းဘွင်းရှင်းရှင်းကြီးပဲ ရှုတ်ချာသွားတော်မူခဲ့ကြတာကို ဆရာတော်ကြီးများရဲ့ စာပေတွေထဲမှာ အများအပြား တွေ့ရပါတယ်။ အဲဒါတွေ ဖော်ပြနေလျှင် ဆုံးနိုင်မှာ မဟုတ်တဲ့အတွက် ထားလိုက်ကြပါစို့။

နောက်ဆုံး ဝင်လာတဲ့ သတင်း။ အခု သည်အကြောင်း အရာနဲ့ ပတ်သက်တဲ့ နောက်ဆုံးဝင်လာတဲ့ သတင်းလေး တစ်ပုံခိုက် ဖော်ပြပြီး သည်အကြောင်း အဆုံးသတ်ကြဖို့သား။ သည်စာကို ရေးနေစဉ် တစ်နေ့မှာ ညည်သည်တစ်ယောက် ရောက်လာပြီး စကားစမြည် ပြောကြရာက နတ်ကနားဖဲ့ အကြောင်း ရောက်အသွား သူပြောပြုပုံက ...

တစ်နောက နတ်ထိန်း အမျိုးသမီးကြီးအိမ် ရောက်
အသွားမှာ အမျိုးသမီးကြဟာ နတ်ရပ်တွေ အိမ်ပြင်ထုတ်၊
ဟိုပြာင်းသည်၌၊ လုပ်နေတာ ဉာဏ်၊ အမေ ဒါဘာလုပ်နေ
တာလဲ၊ ဒါတွေ ဘယ်ပို့မလို့လဲ၊ သူများ ပေးပစ်တော့ မလို့
လား မေးတဲ့အခါ အမျိုးသမီးကြီးက အေး...ဟုတ်တယ်
သားရော၊ ယူမယ့်သူရှိလည်း ဖေးမယ်၊ ယူမယ့်သူမရှိလည်း
တော်တဲ့ နေရာ တစ်နေရာရာ ပို့ထားလိုက်တော့မလိုပဲ။
အခု အမေအသက်က ဓမ္မာက်ဆယ်ရှိပြီ။ အမေအသက်
(၂၀) အချယ်လောက်ကတည်းက သည်နတ်ထိန်း အလုပ်ကို
လုပ်စားလာခဲ့တယ်လေ၊ အသင့်အတင့်လည်း စားနိုင်သောက်
နိုင် ရှိပြီ။ အသက်က စကားပြောလာတော့ သတိသုတေသနလေး
လည်း ရှုလာလို့ အမေ ရှုံးဆက် မညာချင်တော့ဘူး၊
သားရောတဲ့။

သတင်းကတော့ ဒါပါပဲ ကိုကျော်ဝင်းရော။

နတ်ကိုကွယ်မှနဲ့ ပတ်သက်လို့ ရှင်းပြသင့်သလောက်
လည်း ရှင်းပြီးပါပြီ။ အထူးသဖြင့်ကတော့ သည်နောက်ဆုံး
ဝင်လာတဲ့ သတင်းတို့လေး၊ တစ်ပုဒ်ထဲက လိုရင်းပမာန
အနှစ်ချုပ်ကို ထုတ်ယူတတ်လျှင်ဖြင့် ကိုကျော်ဝင်းတို့ ခေါင်းထဲ
မှာ အသိညာတ် ဝင်းလက်ပြီး ရှင်းချက်ရပြီးသား ဖြစ်သွား
လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြန်ကြားလိုက်ပါတယ်။

ခုတိယအကြိမ်

မေးခွန်း (၁၄)

အမေး

ဝိကာလသောဇာ သိက္ခာပုဒ်ကို
ညနေစာ စားပြီး၍ ညရှစ်နာရီ
ဘုရားရှိခိုးပြီး ရှစ်ပါးသီလ ဆောက်တည်သောအခါ ဝိကာလ
သောဇာ သိက္ခာပုဒ် ထည့်ဆိုလျှင် ကုသိုလ်ရပါသလား၊
ငဲ့ကြီးတတ်ပါ သလား၊ ထည့်မဆိုလျှင် ရှစ်ပါးသီလ
တောင့်၍ ရပါ၊ မလား သိလိုပါသည် အရှင်ဘုရား။
ဒိုးဘဝ်း၊ ဈေးခွန်းပြီး။

အမြေ

ညနေစာ စားပြီး ည ရှစ်နာရီထိုးမှ
ဝိကာလသောဇာ သိက္ခာပုဒ်ထည့်
ပြီး ရှစ်ပါးသီလ ဆောက်တည်လျှင် ငဲ့ကြီး-မကြီးဆိုတဲ့

ခုတိယအကြိမ်

အမေးကို ဖြေရလျင် သည်အလုပ်ဟာ စေတနာပေါ် မူတည် တယ် လို ဆိုရပါလိမ့်ယ်။ ဉာဏ်စာ စားပြီးခါမှ အိမ်နဲ့အားချင်း ရိုသေအောင်၊ သူများအထင်ကြီးအောင် မူမှန်စဲ စေတနာနဲ့ ကျယ်ကျယ်လောင်လောင် ရှစ်ပါးသီလ ဆောက်တည်တာမျိုး ဆိုလျင်တော့ “ခေါင်ဆိုသည့် ဆုတောင်ကို ကောင်းကောင်းကြီး ကျက်ထား၍ ဘုရားရှေ့တော်ဝယ် တအောင်အောင် ရွတ်ကြသည်။ ပေပါ၏ အမျှတာဖွဲ့ ဆိုသော်လည်း ထိုသူ၏ ဓာတ်နရတ်ကို တပ် အကြပ် သိပြီးမို့ နားပြီးရှုရှုချေသည်” ဆိုတဲ့ လယ်တိသရာတော်ဘုရားကြီးရဲ့ စကားအတိုင်း အပြစ် မကင်းဘူး၊ ငရဲကြီးတယ်လို ဆိုရမှာပဲ၊ ဒီလို မရှိမသား ဆောက်တည်မှုဟာ “ရဟန်းတော်များ ယုတ်မှာတဲ့ အလိုဆိုးနဲ့ ရုရှုန်မင်ဖိုလ် မရှုဘဲ ရတယ်လို လိမ့်ညာပြောတဲ့ သဘောမျိုး သက်ရောက်နေတဲ့အတွက်” ဘုရားရှင် အလုန်စက်ဆုတ်တဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ သည်လိုပြောဆိုတဲ့ ရဟန်းဟာ ပါရာမီ က ကျတယ်၊ ရဟန်းမဟုတ်တော့ဘူး။ ဘုရားရှင်က အသည်လို ပုဂ္ဂိုလ်မျိုးကို လောကမှာ အကြီးဆုံး ခိုးသူကြီးငါးယောက် ရှိတဲ့အထဲ သူလည်း တစ်ယောက် အပါအဝင်ပဲလို သတ်မှတ်ပါတယ်။

တရားအားထုတ်သူ ပေါ်များလှတဲ့ ယနေ့စော် အချိန်မှာ အပြိုင်အဆိုင် အတုအယောင်တွေ မနည်းလှတာ ကြောင့် သည်လို မရှိသားမှုတွေကို ကိုယ်တိုင် မလုပ်မိဖို့နဲ့

သူတစ်ပါးတို့ရဲ့ မရှိသားတဲ့ အပြောအဆို အပြုအမူတွေကို အယုံမလွယ်မိစေရန် သတိပေးစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တကယ် ရှိသားတဲ့ စေတနာနဲ့ စောင့်ထိန်းလိုတဲ့ အတွက် ဝိကာလဘာဇာန် သိက္ခာပုဒ်ပါ ထည့်ပြီး ဆောက်တည်လျင်တော့ ငရဲမကြီးပါဘူး၊ ကုသိုလ်ရပါတယ်။ ဒါပေမယ့် သည်နေ့ တစ်နေ့လုံးအတွက်တော့ ရှစ်ပါးသီလ အပြည့်အဝ မရနိုင်တော့ပါဘူး။ ဆောက်တည်တဲ့ နေ့ရဲ့ ဆောက်တည်ချိန် ကို လိုက်ပြီး နေ့ဝက်လောက် ဖြစ်စေ၊ နေ့၏ သုံးပုံတစ်ပဲ့ လောက် ဖြစ်စေ ဥပုသ်ရနိုင်ပါတယ်။

သည်နေရာမှာ ရှင်ပြု ရဟန်းခံ ကိစ္စဟာ လုံလောက်တဲ့ သာဓာတစ်ခုပါပဲ။ ရှင်ပြုတဲ့အခါ တချို့၊ နံနက်ဘက် ကိုရင်ဝတ်ပါတယ်။ တချို့ကျတော့ ဉာဏ်စာ စားပြီး ဉာဏ်းကျမှ ကိုရင်ဝတ်ပါတယ်။ သည်ဝတ်တဲ့နေရာမှာ နံနက်ပိုင်းဝတ်တဲ့ အတွက် တစ်စုံတစ်ရာ ပြောစရာ မရှိသော်လည်း ဉာဏ်းဝတ်တဲ့ အခါ ဉာဏ်စာ စားပြီးနေပြီ။ ဒါပေမယ့် သီလဆောက်တည်တဲ့ အခါ ဝိကာလဘာဇာန် သိက္ခာပုဒ်ကို ထည့်ပြီး ဆောက်တည်တဲ့ အချိန်က စပြီး ဆယ်ပါးသီလနဲ့ ပြည့်စုံသွားတော့တာပဲ။ ဒုက္ခာကို ထောက်ဆ ပြီး ရှစ်ပါးသီလ ဆောက်တည်း ဥပုသ်စေပါကို သောာပေါက်နှင့် ကောင်းပါတယ်။

သည်နေရာမှာ နေထက်ဝက် ဥပုသ်စောင့်တာနဲ့
ပတ်သက်ပြီး မှတ်သားစရာ ဖြစ်ရပ်ကလေးတစ်ခုကို ပြောပြရ^၁
လျှင် ဘုရားရင် လက်ထက်တော်အခါက ရာဇ်ပြုပြည့်ရှင်
မိမိသာရမင်းကြီးဟာ တစ်လခြာက်သိတင်း ဥပုသ်စောင့်
သုံးပါတယ်။ မိမိထဲ လာရောက်ခေါ်သူများကိုလည်း ဥပုသ်
ရရှိလားလို့ မေးလေ့ရှိပါတယ်။ သည်တော့ မင်းလိုလိုကိုပြီး
ဥပုသ်စောင့်ကြ သူတွေ အလွန်များပါတယ်တဲ့။ တင်နဲ့
လာဘ်စားပြီး တရားစီရင်တတ်တဲ့ တရားသူကြီး အမတ်
တစ်ယောက် လာရောက်ခေါ်တဲ့အခါ ထုံးစံအတိုင်း ရှင်ဘုရင်
ကြီးက သည်နေ့ ဥပုသ်ရရှိလားလို့ မေးတော့ မရပါလို့
လျှောက်ထားရမှာ ကြောက်တာနဲ့ ဥပုသ်ရပါရကြောင်း လိမ့်လည်
လျောက်ထားပြီး မင်းထဲက ထာသွားမှာ မိတ်ဆွေ
တစ်ယောက်က အဆွေ ဥပုသ်မရဘဲ ရတယ်လို့ လိမ့်ပြောတာ
မကောင်းပါဘူး၊ နေ့ဝက် ဥပုသ်လောက် ဖြစ်ဖြစ် ရအောင်
ဥပုသ်အကိုတိုကို ဆောက်တည်လိုက်ပါ၍လို့ တိုက်တွန်းတာနဲ့
ကောင်းပြီလို့ ဝန်ခံပြီး အိမ်ပြန် ညာစာမစားတော့ဘဲ ခံတွင်းကို
ဆေးကြောသုတေသင်ကာ ဥပုသ်ဆောက်တည်ပြီး အိပ်လိုက်ပါ
တယ်။ အဲဒီလို့ အိပ်လို့ ညျဉ်နက်သန်းခေါင်လောက်မှာ
အစာမရှိတော့ လေတံကျင်ထို့၍ လေထို့လေအောင့်ပြီး
သေဆုံးကာ တစ်ညွှန်း ဥပုသ်စောင့်ရတဲ့ ကောင်းမှုကိုကြောင့်
တောင်းရမ်းတစ်ခုမှာ နတ်သမီးတစ်သောင်း အခြားအရှုံ့ရှိတဲ့

ဝေမာနိက ပြီးတဲ့ သွားဖြစ်တယ်။ ဒါပေမယ့် လာဘ်စားပြီး
တရားစီရင်မှာ အမှုအခင်းဖြစ်ပွားအောင် ကုန်းတိုက်စကား
ပြောကြေားမှု အကုသိုလ်ကိုတို့ကြောင့် ကိုယ်ကျောကုန်း ကိုယ်
ခြစ်ခြစ် စားရတဲ့ ခုက္ခလားကြီးကိုလည်း ခံစားရပါသတဲ့။
သည်အဖြစ်အပျက်ကို ကြည့်လျှင် ကုသိုလ်ဆိုတာ အားကို
မြတ်နိုင်းပြီး အရေးတာကြီး ပြုလုပ်စရာ ကောင်းတယ်။ အကုသိုလ်
ကိုတော့ စက်ဆပ်စွဲရှာ ရှောင်ကြောင်းရာ ကောင်းတယ်ဆိုတာ
နားလည်သောပေါက် စရာပဲ။

မေးခွန်း (၁၅)

အမေး(၁)

ဘုရားဟော ဒေသနာတော်လာ
အတိုင်း မဟုတ်ဘဲ ချွှန်လုပ်၍
လည်းကောင်း၊ အပိုများ ထည့်သွင်း၍လည်းကောင်း၊ အမှန်
အတိုင်း မဟုတ်ဘဲ အမှားကို ဟောမိသော ဓမ္မကထိက
ရဟန်းအားလည်းကောင်း။

အမေး(၂)

ဘာသာရေး စာစောင်များ၏ဆောင်း
ပါးများ ရေးရာတွင် တကယ်ဖြစ်
ပျက်တာထက် ပိုပြီး ရေးသော စာရေးဆရာအားလည်းကောင်း
သံသရာအပြစ် ရှိ-မရှိ သိလိုပါ သည်။ ဖြေကြားပေါ်ပါ။
အရှင်စာနေယျ စံလာစစ်းကျောင်း
နတ်စင်ကျေးးတော်လိုင်း။ ကော့မူးဇီးနယ်။

နှစ်ယအကြို

အမြော(၁)

မေးခွန်းအတွက်ဖြေရလျှင်ရဟန်း၊ တို့၊ ငါဘုရား ဟောမထားတဲ့
တရားတစ်ခုခုကို ငါဘုရား အဟောလုပ်တဲ့ ရဟန်း၊ ငါ
ဟောထားတဲ့ တရားတစ်ခုခုကို ငါ ဟောထားတာ မဟုတ်
ဘူးလို့ ဆိုတဲ့ ရဟန်း၊ ငါ ပည်တ် ထားတဲ့ သိက္ခာပုဒ်ကို ငါ
ပည်တ်ထားတာလို့ ဆိုတဲ့ ရဟန်းဟာ လူနတ်များစွာတို့
အစီအပွား မဲ့အောင်၊ ဆင်းရဲ့ ခုက္ခာရောက်အောင် ကျင့်သူ၊
သူ့ကိုယ်တိုင်အတွက်လည်း မကောင်းမူ များစွာတို့ကို ဖွားများ
သူ၊ သာသနာတော်ကို ကွယ်ပျောက်စေသူ ဖြစ်တယ်လို့
အင်္ဂါးတို့၏ ပမာဒါဝိဝင်များ ရှင်တော်ဘုရား တိုက်ရိုက်တဲ့
တို့ကြီး ဟောတော်မူထားတာကို ကြည့်လျှင် သူ့အတွက်
အကယ်မျှ ကြီးလေးတဲ့ သံသရာအပြစ်ရှိကြောင်း အထူး
ပြောစရာ မရှိတော့ပါဘူးလို့ဘဲ ဖြေလိုက်ပါရစေ။

အမြော(၂)

တကယ် ဖြစ်ပျက်တာထက် ပိုပြီး
ရေးတာဟာ (၁) တကယ် ယုံ
ကြည်ချက်နဲ့ ရိုးရိုးသားသား ရေးတာလား။ သည်လို့ ရေးလိုက်
သို့ အသည်ပုဂ္ဂိုလ် တန်ခိုးအရိုင်အဝါ ကြီးမား၊ လာသံလာဘူး
များလာလျှင် ငါအတွက်လည်း တစ်ဘက်တစ်လမ်းက
သံ့ဗုင် အခွင့်အရေးသာမှာပဲဆိုတဲ့ ပါပို့စွာ (ယုတ်မာတဲ့

နှစ်ယအကြို

အလိုခိုး) သဘောမျိုးနဲ့ ရေးတာလားဆိုတာ ခွဲခြား ကြည့်ရပါ မယ်။

သည်လိုကြည့်တဲ့အခါ (၁)အမှတ်ပြ သဘောမျိုးနဲ့ ရေးတယ်ဆိုလျှင်တော့ ဘာအပြစ်မှ မရှိပါဘူး။ ဒွဲနဲ့ပဲ သန်သန်နဲ့ အမှန်တရာ့သိအောင် အားထုတ်နေတဲ့ ရဟန်းဟာ သူ့ကိုယ်သူ တကယ် ရဟန္တာဖြစ်တယ်ထင်ပြီး ရဟန္တာလို့ ဝန်ခံမဲ့လျှင် ဘာအာပတ်မှ မသင့်သလိုပါပဲ။

(၂) အမှတ်ပြ သဘောမျိုးနဲ့ ဆိုလျှင်တော့ သူ့အနဲ့ မသက်သာပါဘူး။ သည်လို့ ပုဂ္ဂိုလ်မျိုးဟာ ဒေဝဒတ်ကို ကိုးကွယ် ချိုးမြှောက်မှုးမဲ့တဲ့ အကေတသတ်လို့ အမြတ်မထွက်ဘဲ အရှုံး သက်သက်နဲ့သာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တစ်ခုက တစ်ဘဝ တစ်သက်တာ ကောင်းစားချင် ကောင်းစားမယ်။ သိသရာ တစ်လျှောက်တော့ ခုက္ခ၊ အရောက်ကြီး ရောက်မှာ သေချာပါတယ်။

အကေတသတ်မင်းသား ဒေဝဒတ်ကို ဆရာတင် ချိုးမြှောက်မဲ့တာဟာ ကျားသေကို အသက်သွင်းတတ်တဲ့ သွှေ့ဝကလူလင်ဟာ သူ အသက်သွင်းပေးလိုက်လို့ ပြန်ရှင် လာတဲ့ ကျားရဲ့ ကိုက်သတ်ခြင်းကို ခဲ့ရပြီး ကိုယ်ကျိုးနည်း ရသလို့ အကေတသတ်လည်း ကိုယ်ကျိုးနည်း အဝိစိုင်ရဲမှာ အဆင်းရဲကြီး ဆင်းရဲနေတယ်ဆိုတာ အားလုံးလိုလို အသိပဲ ဖြစ်ပါတယ်။

မေးခွန်း (၁၆)

အမေး(၁)

ဘိက္ခာသာသနာနှင့် ဘိက္ခာနှင့် သာသနာဟု ဘုရားလက်ထက်တော်၌ ထင်ရှားရှိခဲ့ပါသည်။ နောက်ပိုင်းတွင် ဘိက္ခာနှင့်သာသနာကို မြှုပ်စွဲခဲ့ ရရှိပါ။ အဘယ်ကြောင့် ဘိက္ခာနှင့်သာသနာက ဘွဲ့ပျောက်ခဲ့ရပါသနည်း။ ပြုကြားပေးပါ။

အမေး(၂)

ကောက်မှ ဗုဒ္ဓ ပွင့်ထွန်း ပေါ်ပေါက်ရာ ဌာနဖြစ်သော အီနိုယနိုင်ငံ၌ အဘယ်ကြောင့် ဗုဒ္ဓသာသနာ ကွယ်ပဲရပါသနည်း။ ပြုကြားပေးပါ။

နှိုးရွာ နေရာတွေန ကျောင်းတိုက် ဘွဲ့မည်နာမယျားနဲ့ ပိုပိုပြင်ပြင်
ထင်ထင်ရှားရှား မတွေ့ရတဲ့အတွက် မြန်မာနိုင်ငံမှာ ဘိက္ခာနှီး
သာသနာ ရှိမှ ရှိဖူး၊ ပေါ်မှ ပေါ်ဖူးပါရဲ့လားလို့တောင်
သသယဖြစ်စရာပါပဲ။ နှီးပြီးတော့ ဘယ်စေတ်ကာလာ၊ ဘယ်
မနှစ်လောက်က ဘိက္ခာနှီးမ အဆက်ပြတ်သွားတယ်လို့လည်း
မသိ။ မြန်မာနိုင်ငံ အသာထား၊ ဘုရားပွင့်ရာ ဘိက္ခာနှီးတို့၏
မူလ ဘုတ္တဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာပင် သာသနာသက္ကရာဇ်
ဘယ်နှစ်ခုနှစ်လောက်ပြီး ဘိက္ခာနှီး အဆက်ပြတ်သွားတယ်
ဆိတာ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ပါဘူး။ ဒီလို့
ဘိက္ခာနှီး အဆက်ပြတ်သွားတောဟာ ဘိက္ခာနှီး သာသနာ
ကွယ်သွားခြင်းရဲ့ အကြောင်းရင်းပါပဲ။

ဘာဖြစ်လို့ ဘိက္ခာနှီး အဆက် ပြတ်သွားသလဲဆို
တော့ သာသနာတော်မှာ ဘိက္ခာနှီးမယျား ရှိနေတာကို ဘုရားရှင်
လိုလားတော်မူဟန် မတွေ့ပါဘူး၊ မိတ္ထ္ထားတော် ဂါတမိကြီး
ကိုယ်တိုင် ရှင်အာန္တာရဲ့၊ အကုအညီနဲ့ အကြော်ကြော်
ထား တောင်းပန်မှ မလွှာသာမရောင်သာ တကယ့်ပါရမိရှင်
အမျိုးသမီးများ ဘိက္ခာနှီးမပြုပါ စွဲနှုန်းတော်မူခဲ့တာပါ။ သည်လို့
ခွင့်ပြုတော့လည်း သိက္ခာပုံစံတွေ အများအပြားနဲ့ အလွန်
တင်းကျပ်တဲ့ စည်းကမ်းတွေ ထားပြီး သာသနာတော်မှာ
ခွင့်ပြုခဲ့ပါတယ်။ သိက္ခာပုံစံများဆိုလျှင် ဘိက္ခာအတွက်
ပုံစံကလေးပါး၊ သယာဒီသယာ ၁၃ ပါး၊ သူဒွေပါစိတ် ၉၂

အမေး(၃)

အလွှာခါ ပြုလုပ်ရာတွင် တိဟိတ်
ဥက္ကဋ္ဌ ကုသိလ်မျိုးဖြစ်မှ ကောင်း
သည် ပြောဆိုကြရမှာလည်းကောင်း၊ တိဟိတ် ဥက္ကဋ္ဌ
ကုသိလ်မျိုးဖြစ်အောင် လျှော့နှုန်းနည်းကို လည်းကောင်း အများ
သဘောပေါ်ကိုအောင် ရှင်းလင်းဖြေကြားပေးပါ။

ဒီးမြင့်သောင်း

ဖက်သောင်းသစ်ကုန်း၊ အလွန်နှို့နယ်။

အမေး(၄)

သာသနာ JPR-ခုနှစ်မှာ သောက
ထောက် ဥက္ကရထောက်တိ သဝဏ္ဏဘူမ်း
ယခု သထုံးကြော် သာသနာ အပြုတွင် သထုံးသူ သထုံးသား
အများအပြား အရိယာ ပုဂ္ဂိုလ်များ ဖြေကြသည်။ အမျိုးသား
၃၇၀၀ တို့ ရဟန်ပြုကြပြီး အမျိုးသမီး ၁၅၀၀ တို့ ရဟန်း
မိန်းမ ပြုကြသည်။ ထိုအချိန်ကာစပြီး မြန်မာနိုင်ငံ၌ ဘိက္ခာနှီး
သာသနာ စတင်ပေါ်ပေါက်လာသည်။ သို့ရေးကြော်ရှုပြည်။
ပုဂ္ဂိုလ်များမှာ ပြုရောထိုးတို့ လက်ထက်တို့မှာ
အောင် ရဟန်းမ အဆက်အသွယ် ရှိသည်ဟု မှတ်ယူသန့်
ကြောင်း ဘုရားဖြူး ဆရာတော်၏ သာသနာ ဗဟိုသက္ကရာဇ်
ပကာသနီကျမ်းမှာ ဆိုထားပါတယ်။

ဒါပေမယ့် မြန်မာသမိုင်း ကျောက်စာ ရာဝဝ်
သာသနာဝဝ် မှတ်တမ်းများမှာ ဘိက္ခာနှီး အခန်းကလ္လာကို

ပါး၊ ပါ့နိုင်အသနီ လေးပါး၊ ပည်တော်သော်လည်း ဘိက္ခာနှစ်များ၊ အတွက်ကျတော့ ပါရာမိက ရှစ်ပါး၊ သံယာဒီသေသာ ၁၇ ပါး၊ သူ၏ပါစိတ် ၁၆၆ ပါး၊ ပါ့နိုင်အသနီ ရှစ်ပါး ပည်တော်တဲ့အပြင် အခြား အများ၊ အပြားသော ဝါဌာရားများလည်း ရှိပါသေးတယ်။ အချို့ ပြစ်မှုများအတွက် ဘိက္ခာများမှာ သံယာဒီသေသာ အာပတ်သာ သင့်သော်လည်း ဘိက္ခာနှစ်များမှာ ပါရာမိက အာပတ်သင့်ပါတယ်။ ဒါဟာ တော်ရုံတန်ရုံ သွှေ့တရား၊ သာမန် သီလ သမာဓိ ပညာ၊ သာမန် ကိုယ် နှုတ် စောင့်စည်းမှုများနဲ့ အမျိုးသမီးများ သာသနာတော်တွင် ဝင်မလာအောင် ရှင်တော်ဘုရား စီမံတော်မှုထားတာပါ။

မာတုဂါမော နာမ ဖြော့စရိယသာ အန္တရာယော-
မာတုဂါမဟာ ပင်ကိုယ်ကပင် မြတ်သော အကျင့်ရဲ့ အန္တရာယ်
ပလို့ ဆိုပါတယ်။ ဒီတော့ အမျိုးသမီးများ သာသနာတော်
တွင် ဝင်လာပြီ၊ ရဟန်းများနဲ့ ပိုမိုနီးစပ်လာလျှင် သာသနာ
တော်မှာ အန္တရာယ် ပိုမိုကြီးမှားလာမှာစီးတဲ့အတွက် ကြိုတင်
ကာကွယ်တဲ့ သဘောပါပဲ။

ဘုရားရှင် ပရီနိုဗာန်စံပြီး သာသနာတော် နောက်ပိုင်း
ကျလာတော့ ပည်တော်မှုထားတဲ့ သိက္ခာပုဒ်တော်များကို
စောင့်ထိန်းနိုင်လောက်တဲ့ သွှေ့၊ ဝိရိယာ၊ သီလ၊ သမာဓိ၊
သတိ၊ ပညာတို့ အားနည်းလာတဲ့ အတွက် ဘိက္ခာနှင့် ပြုလုပ်

လိုသူများ နည်းပါးလာပြီး တဖြည်းဖြည်း ဘိက္ခာနှင့် အဆက်
ပြတ်ပြီး ဘိက္ခာနှင့် သာသနာ ကွယ်သွားတယ်လို့ ဆိုရမှာပါပဲ။
ဘိက္ခာနှင့်သာသနာ ပြန်ပေါ်လာအောင် ရဟန်းတွေက
အမျိုးသမီးတွေကို ဘိက္ခာနှစ်များ ပြုပေးလို့ မရဘူးလားဆိုတော့
ဘိက္ခာနှင့်ဖြစ်အောင် ရဟန်းများချည်းသက်သက် ပြုပေးလို့
မရပါဘူး၊ ဘိက္ခာနှစ်များ ပြုချင်ရင် ပထမအနည်းဆုံး ရဟန်းမှ
(ဘိက္ခာနှင့်) ငါးပါးက ဥဇ္ဈိစတုဇ္ဈိ ကမ္မဝါစာ ဖတ်ပေးရပါ
တယ်။ နောက် အနည်းဆုံး ရဟန်းငါးပါးက ဥဇ္ဈိစတုဇ္ဈိ
ကမ္မဝါစာ ဖတ်ပေးမှ ဘိက္ခာနှစ်များ ဖြစ်နိုင်ပါတယ်။ ယနေ့
ခေတ်မှာ သည်လို့ ကမ္မဝါစာ ဖတ်ပေးမယ့် ဘိက္ခာနှစ်များ တစ်ပါးမှ
မရှိတော့တဲ့ အတွက် ဘိက္ခာနှစ်များ ပေါ်မလာနိုင်တော့
ပါဘူး။

မပြောကောင်း မဆိုကောင်း ရဟန်းစစ် ငါးပါးတို့
ဟာ ကဇ္ဈိုင်းမထောင်ကို ပြစ်မှားမိတဲ့ သောရေယျ သူဇွဲးသား
လို့ လိုင်ပြန် (ယောက်ဗျား ဘဝက မိန်းမသဝဝပြောင်း) သွား
လျှင် သာသနာတော်မှာ ဘိက္ခာနှစ်များ ငါးပါး ရှိလာမှာ ဖြစ်ပါ
တယ်။ သည်လို့ရှိလာလျှင်တော့ သူတို့က ကမ္မဝါစာ ဖတ်ပေး
လို့ ရတဲ့အတွက် ဘိက္ခာနှင့်သာသနာ ပြန်ပေါ်လာနိုင်ပါလိမ့်မယ်။

သိပ္ပါပညာ ထွန်းကားတဲ့ ယနေ့ခေတ် အခါမှာ
လတ်စတာစ် ဆာဂျိန်ည်းနဲ့ ကျားကို မှ မကို ကျား လုပ်

လို့ ရတယ်လို့ ကြားများပါတယ်။ တကယ်လုပ်လို့ ရလျှင်တော့ လုပ်လို့ (စိတ်ပါဝင်စားတဲ့) ရဟန်းငါးပါးကို အဲသည်လို့ လုပ်လိုက်လျှင်လည်း ဘိက္ခာနဲ့ သာသနာ ပေါ်လာစရာ ရှိပါ တယ်။ သည်လိုလုပ်ကောင်းမလုပ်ကောင်းကတော့ သိပ္ပါပညာ ရှင်ကြီးများနှင့် သာသနိက ပညာရှင်ကြီးများရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။

အဖြ(၂)

သာသနာဟာ ပရီယတ္ထီ၊ ပဋိပဇ္ဇီ၊
ပဋိဝေးရယ်လို့ သုံးမျိုးရှိပါတယ်။

သည်သုံးမျိုးအနက် ရှင်တော်ဘုရား ဟောကြားထားတဲ့ ယနေ့
မြန်မာနိုင်ငံမှာ အသုံးပြန်တဲ့ ပိနည်းပိဋက၊ သူတွေ့နဲ့ ပိဋက
အဘိဓမ္မာပိဋက ဆိုတဲ့ ပိဋကသုံးပုံး၊ အဲသည် ပိဋက
သုံးပုံကို နာယူမှတ်သား ပုံင်ကြားလေ့ကျက် ဆောင်ရွက်မှုကို
ပရီယတ္ထီ သာသနာလို့ ဆိုတယ်။

အဲသည် ပိဋကသုံးပုံထဲမှာ လာတဲ့ ရှင်တော် ဘုရား
ဟောကြားညွှန်ပြထားတဲ့ ကျင့်နည်း ကြနည်း နေထိုင်နည်း
အတိုင်း လိုက်နာ ကျင့်ကြုံ နေထိုင်အားထဲတဲ့မှုကို ပဋိပဇ္ဇီ
သာသနာလို့ ဆိုတယ်။

အဲသည်လို့ အားထဲတဲ့မှုကြာ့နဲ့ မိမိတို့ သန္တာန်မှာ
ဖြစ်ပေါ်လာတဲ့ အဆင့်ဆင့် အမျိုးမျိုးသော အသိဉာဏ်များကို
ပဋိဝေးသာသနာလို့ ဆိုတယ်။ တိုတိကျဉ်းကျဉ်း လိုရင်းပဲ

ပြောလိုက်ပါတယ်။ များသောအားဖြင့် သိထားပြီးလည်း
ဖြစ်မှာပါပဲ။

သည် သာသနာတော် သုံးရပ် ဘာကြောင့် အိန္ဒိယမှာ
ကွယ်ပျောက်သွားရသလဲဆိုတဲ့ အမေးကို ကိုတိုကျဉ်းကျဉ်းနဲ့
လိုရင်း ဖြေရလျှင် ပရီယတ္ထီကို သင်ကြားမှာ ပဋိပဇ္ဇီဆိုတဲ့
ကျင့်ကြုံအားထဲတဲ့မှု မရှိလိုပဲလို့ ဖြေရမှာ ဖြစ်ပါတယ်။

သည်အဖြက် ဈေးကျင်သာသနာပိုင် မဟာဝိယဉ်ဗျာရုံ
ဆရာတော်ဘုရားကြီးက ဆိုခြုံပါစာနိုင်ကျမ်းမှာ အောက်ဖော်
ပြုလတ္တုပါအတိုင်း လက္ခာရေးသာ ညွှန်ပြထားပါတယ်။

(၁) အရိတ္ထီရိလာ သာသနာကွယ်ကြောင်း တရား
ပါင်းကား ရဟန်းများတို့၊ တရားမနား၊ စာပေမသင်၊ နှုတ်
ဘွင် မဆောင်၊ သိဇ္ဇာင်မပြု၊ ဓမ္မာနာဓမ္မတ်-ပဋိပတ်ကွား
ဤငါးဖြာတည်း။

(၂) တစ်ဝါတစ်ပြင်း စာသင်ပယ်လျေား၊ ကျယ်မဟာ
ကြုံ၊ ကျယ်မချုနှင့်၊ ကျယ်စွဲမအဲ၊ မကြုံမစည်း၊ ဤငါးမည်
တည်း။

(၃) ဝါ တစ်နည်းမှာ၊ အကွဲရာပုံပျက်၊ လေ့ကျက်
သင်ကြုံ၊ ဒုက္ခစမှာ၊ စာချေသူရား၊ လာသံများအောင်ဖန်၊ ခိုက်ရန်
ခွဲပြား၊ ဤငါးပါးသည်၊ ဘုရား သာသနာ ကွယ်ကြောင်း
အသုံး။

သည်လက္ခာ သုံးပုဒ်ရဲ အမို့ယ်ချုပ်ကို ကောက်ချက်
ထုတ်လိုက်လျှင် ရဟန်းတော်များ စာပေ မသင်ကြားခြင်း၊
သင်ကြားစေကာမူ သဒ္ဓာ၊ ဝိရိယာ၊ သတိ၊ သမစီ၊ ပညာတိအား
နည်းလူမှုကြောင့် အကျယ်တောင့် အမို့ယ် ပေါ်လွင်အောင်
မဖွင့်မဆိုဘဲ ဝတ်ကျေတမ်းကျေမျှသာ သင်ကြားပို့ချခြင်း၊
ပုဒ်ပျက် ပါ၌ပျက် အကွားရာပျက်များကို သင်ကြားပို့ချခြင်း၊
တပည့်တပန်း ရဟန်းငယ်များသည် ဆရာသမားများ၏
အဆုံးအမကို မနာယူဘဲ အပြောခက် အဆိုခက် ဆန့်ကျင်ဘက်
မြှုခြင်း၊ တရားတော်များကို နာယူသင်ကြားကာ တရားတော်
လာ ကျင့်ဝတ် ပဋိပတ် စုရာန် မဂ်ဖိုလ်ရကြောင်းအလုပ်
တရားအားထုတ်မှုကို မဖြို့လုပ်ကြခြင်း၊ စာပေကိုတော့ မပို့ချ
မသင်ကြားဘဲ ဘုရားမကြိုက်သည့် ဆေးဝါးကုသ၊ ဇောင်
ဟော၊ ဓာတ်ရှိက်၊ ဓာတ်ဆင်၊ အခါးပေး အလုပ်များကို လုပ်
ခြင်း၊ လောဘုံးလှမ်းနေတဲ့အတွက် ဆင်ခြင်တဲ့တရား ကင်းမဲ့
ပြီး ဖြတ်လမ်းက ကြီးများလိုသူများကို အကြားအမြင်
ပေါက်တယ်ဆိုပြီး ဂန္ဓာရိအတတ်ပညာ အမြို့မျိုးနဲ့ လုညွှေစား
ကာ တန်ခိုးအရှိန်အဝါ ကြီးမား လာသုသပကာ အခြေအစုံ
ပရီသတ် ပေါ်များအောင် အကြားဖန် ပြုလုပ်ခြင်း၊ သံယာ
တော်များ အချင်းချင်း ညီညွှတ်မူ ကင်းကွာ ရန်ခိုက်အော်
အဖြေဖြေဖြင့် အကွဲကွဲ အပြားပြား ဖြစ်ခြင်းများဟာ ဘုရားရှင်

သာသနာ ကွယ်ကြောင်းများ ဖြစ်ပါတယ်။ သည်အကြောင်း
များကြောင့် အိန္ဒိယနိုင်ငံမှာ သာသနာ ကွယ်ပျောက်သွားတာ
ဖြစ်ပါတယ်။

ဖော်ပြပါ အကြောင်းများ အနက် လာသုသပေးအောင်
ပန်ဆိုတဲ့ အကြောင်းဟာ သာသနာတော်အတွက် အလေး
အနက်ထား စဉ်းစားရမယ့် အချက်လို့ ဆိုချင်ပါတယ်။
အကြောင်းကတော့ သာသနာကို ကြည့်ညိုလေးစား သာသနာ
အကျိုး စီးပွားကို လိုလားပြီး သဒ္ဓာတရားနဲ့ ရိုးရိုးသားသား
ဝကြားမှု မရှိဘဲ စာပေပို့ချ သင်ကြားနေတဲ့ ရဟန်းတော်
များဟာ နာမည်မထွက် လူသီများ လာသုသပာ ရှားပါးက
ပါတယ်။ သည်အခါမှာ စိတ်မခိုင်တဲ့ စာချုပ်ရှိလ်များနဲ့
အချို့ရဟန်းတော်များဟာ စိတ်ဓာတ်ကျပြီး နာမည်ကြီး
လာသုသပား၊ တန်ခိုးထွားကြတဲ့ ကန္တဝရီ အလွှာများကို အားကျပြီး
လိုင်း ပြောင်းကာ သူတို့ လမ်းစဉ်ကို လိုက်သွားနိုင်ပါတယ်။
မြှုတ်စွာဘုရားက မာတုဂါမက မဖျက်ဆီးနိုင်တဲ့ သူကိုတောင်
လာသုသပေါက်ဆီးနိုင်တယ်။ လာသုသပာ သာသနာတော်
အတွက် မိုးကြိုးနဲ့ ဘူတယ်လို့ ဟောတော်မူပါတယ်။ ဆိုးပါ
တယ်။ ကြောက်စရာ ကောင်းပါတယ်။

သည်လို့ လိုက်သွားလျှင် သာသနာတော်အတွက်
အားပျက်စရာ ကောင်းလောက်အောင် ဆုံးရှုံးနှစ်နာနိုင်ပါတယ်။

လာဘ်လာဘနဲ့ ချိုးမြောက်နိုင်သူများဟာ သည်အချက်ကို
အလေးအနှက်ထား စဉ်းစားသင့်ပါတယ်။

တစ်ခါက ဘုန်းကြီးတစ်ပါး ရောက်လာ၊ စပ်မိစပ်ရာ
ပြောရာက ဂိုဏ်းဆရာ ခေါ်ရမလား၊ နတ်ဝင်သူ ခေါ်ရမလား၊
အရှင်မျိုးနဲ့ ဓာတ်ခန်းကြီးနဲ့ တခမ်းတနား နေတဲ့ ဂန္ဓာရီ
ဘုန်းကြီးတစ်ပါးအကြောင်း ရောက်သွားရာ အသိဘုန်းကြီး
က အဲသည် ဂန္ဓာရီဘုန်းကြီးဟာ သည်နှစ်ပါသို့မျှ ရလိုက်
တာ ဝါဆိုသက်နှင့် တွေ့ အစုံတစ်ရာနဲ့ပါး၊ ဝုဇ္ဇာနွေတွေရော
တဗြား လူဖွယ်ဝါယွေးပါ နည်းတာ မဟုတ်ပါဘူး စသည်ဖြင့်
မြိုင်ရေရှိရေး အားပါးတရ အားကျေတဲ့ အနေနဲ့ ပြောဖို့
တာကို ကြားရတော့ ပေါ်... သည်ဘုန်းကြီးဟာ မိဋ္ဌသခ
မိဒ္ဒသခ-ချေးချုမ်းသာ၊ သေးချုမ်းသာလို့ ဘုရားဟောထားတဲ့
အားမကျသင့်တဲ့ အလွှာအဲများ ချုမ်းသာကို အားကျေနေမှုကို
လမ်းလွှာများ လိုက်ဖြင့် ခုက္ခ၊ သနားစရာ ကောင်းပါဘို့လို့
သတိ သံဝေး ဖြစ်ကာ။

ဘုရားရှင် စက်ဆုပ်တော်မှတဲ့ သည်လို ချုမ်းသာမှုမျိုး
ကို အားမကျဘဲ ဘုရားရှင်က ဒကာ ဒကာမ သီတင်းသုံးဖော်
များ ကြည့်ဆိုလေးစားမှုကို ခံယူလိုလျှင် အခြေအစုံ ပရီသုတေ
ပစ္စည်းလေးပါး ပေါ်များလိုလျှင် သီလနဲ့ ပြည့်စုံအောင် နောင့်
ညွှန်ကြားထားတာ ရှိပါတယ်။ အဲဒီ ညွှန်ကြား ချက်နဲ့အညွှ

ကျင့်သုံးလို့ ရလာတဲ့ လာဘ်လာဘနဲ့ တင်းတိမ် ရောင့်ရဲ့များ
ယခုရော နောင်သေရာရေးအတွက်ပါ စိတ် ဒေါ် ခေါ် ချုမ်းသာ
စရာ ဖြစ်ကြောင်း ပြောပြန့်သိမ့်စေလိုက်ရပါတယ်။

သည်လို ဂန္ဓာရီ အလို့ ပုဂ္ဂိုလ်မျိုး သာသနာတော်မှာ
ရှိနေတာဟာ သာသနာတော်အတွက် အလွန် အန္တရာယ်
ကြီးပါတယ်။ ဒကာ အလို့ အလို့ သတ္တိ အလို့ သဟသုံး အနေတိ။ အလို့ပုဂ္ဂိုလ် တစ်ယောက်ဟာ အလို့
ရာထောင်မက ဖြစ်ပေါ်တိုးများစေနိုင်တယ်ဆိုတဲ့ အထဲမှာ
သည်လို ဂန္ဓာရီ အလို့မျိုး လည်း ပါတယ်လို့ ဆိုရမှာပဲ။
ဒီလို ဂန္ဓာရီ အလို့မျိုး ဟာ ကို ကွယ်ဆည်းကပ်သင့် ချိုးမြောက်
သင့်တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ပါဘူး။ ချိုးမြောက်မိလျှင် ကျား
သေကို အသက်သွင်းမိတဲ့ သွှေ့ဝိက လူလင်ဟာ ကျားကိုက်
ခံရပြီး သေရသလို အေဝေတ်ကို ဆည်းကပ်ကိုးကွယ် ချိုးမြောက်
မိတဲ့ အကေတသတ်ဟာ အဝိစိုင်ရဲ့ ကျရသလို အဲသည် ချိုး
မြောက်မိတဲ့ ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးကျမှာ ကျိုန်းသေး
ပါတယ်။

ဒါကြောင့် သာသနာကွယ်ကြောင်းများ အနှက်
“သည်လာဘ်များအောင်ဖန်” ဆိုတဲ့ အချက်ဟာ အရေးအကြီး
ဆုံးအချက် ဖြစ်တာမို့ မိမိ၏ ရောညွှန် အကျိုးစီးများနှင့်
သာသနာတော် သန့်ရှင်းတည်တဲ့ ပြန်များရေးကို တကယ်

လိုလားလျင် သည် ဂန္ဓာရီ အလန္တမျိုးကို ဝေးဝေးက ရှောင် ကြုံပါလို တိက်တွန်းလိုက်ပါတယ်။

အဖြူ(၃)

တိဟိတ် ဥက္ကဋ္ဌ ဒါနကုသိုလ်ဖြစ် အောင် ဘယ်လိုလုပ်ရမလဲဆိုလျင် ဥပမာ-ဆွမ်းကျွေးအရှုံးတစ်ခု ပြုလုပ်တယ် ဆိုပါစိုး၊ သည်အခါ ဆွမ်းမလူခင် ရှေ့အဖို့ လူမယ်လို စတင် ကြေစည်ချိန်က ဖြိုး ငါတို့ ဆွမ်းလူရတော့မယ်ဆိုတဲ့ စိတ် ထက်သန်မဲ့ မြောက် နေရမယ်ရှုံးဒါန်းနေတုန်းမှာလည်း ကြည်လင်ရွင်လန်း မော်ရမယ်။ လူပြီးနောက် အရှုံးကြီး ထမြောက်သွားပြီးတော့ လည်း ငါတို့ဖြင့် ဘယ်လို အရှုံးကြီးကို ပြုလုပ်လိုက်ရပေပြီယို ထက်သန်အားရ ဝမ်းမြောက်လှတဲ့ ကုသိုလ်စိတ်တွေ ဖြစ်နေ မယ်ဆိုလျင် အဲသည်အရှုံးဟာ ရှုံးနေတဲ့ ကာလရဲ့ ရှေ့နောက် နှစ်ရပ်လုံးမှာ ကုသိုလ်တွေ ခြုံထားတဲ့ ကုသိုလ်ဖြစ်တာကြောင့် အဲသည် အရှုံး ကုသိုလ်ကို မြင့်မြတ်တဲ့ (ဥက္ကဋ္ဌ) ကုသိုလ် အရှုံးလို့ ဆိုရပါတယ်။

ပြီးတော့ အဲသည် အရှုံးကို ရှုံးတဲ့အခိုက်မှာ ကုသိုလ်က ရှိတယ်။ ကုသိုလ်ကဲရဲ့ ကောင်းကျိုးရှိတယ်လို့ ယုံကြည်တဲ့ ကမ္မသုကတာ သမ္မာဒိုက္ခာက် ဖြစ်စေ၊ ရပ်တရား နာမ် တရားအပေါ် အနိစ္စ ခုက္ခ အနဲ့လိုလို ရှုံးမြင်သုံးသပ်တဲ့ ဝိပဿနာက္ခာက် ဖြစ်စေ ရှိနေလျင် အဲသည် အရှုံးကုသိုလ်ကို

ခုတိယအကြိမ်

အလောဘ အအေးသ အမောဟဆိုတဲ့ ဟိတ်သုံးပါး ရှိနေတဲ့ အတွက် တိဟိတ်ကုသိုလ်လို ဆိုရတယ်၊ သည်နှစ်ရပ်ပေါင်း လိုက်လျင် သည်ဒါန ကုသိုလ်ဟာ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ် ဖြစ်သွားပါတယ်။

ဒါကို အတိုချုပ် ပြောရလျင် လူဆဲအခါမှာ ကဲ့ကို အကျိုးကို ယုံကြည်တဲ့ ကမ္မသုကတာ သမ္မာဒိုက္ခာက် ဖြစ်စေ၊ ဝိပဿနာ ဉာဏ်ဖြစ်စေ တစ်ခုရှိရှိပြီး မလူခင် ရှေ့အဖို့နဲ့ လူပြီး၊ နောက်အဖို့တို့မှာ ထက်သန်ဝမ်းမြောက်တဲ့ ကုသိုလ်တွေ ခြုံရနေလျင် အဲသည်ဒါနဟာ တိဟိတ်ဥက္ကဋ္ဌ ဒါန ကုသိုလ် ဖြစ်ပါတော့တယ်လို့ မှတ်သားရန် ဖြစ်ပါတယ်။

နှစ်ယအကြိမ်

တစ်ခု တွေ့ရတာက သထုံး မန္တဟာမင်းပါပဲ။ ပုဂံ
အနော်ရထာမင်းဟာ မန္တဟာမင်းကို ပိဋကတ်များနှင့်တကွ
ပုဂံသို့ ဆောင်ယူလာပြီး မြင်းကပါအရပ်မှာ အလုပ်အကျွေးများ
နှင့်တကွ ကောင်းမွန်စွာ ထားပါတယ်။ မန္တဟာမင်း စကား
ပြောတဲ့အခါ အာခံတွင်းက ဝင်းဝင်းတောက်ပါတယ်။ မန္တဟာ
မင်း အနော်ရထာမင်းထံ အဓိကေးဝင်တဲ့ အခါ အနော်ရထာ
မင်းဟာ ကြက်သီးမွှေးညွှဲး ထပြီး စိတ်နဲလုံး တုန်လူပ်
ချောက်ချားတယ်လို့ ဆိုပါတယ်။

အဲသည် အခြေအနေတွေကြောင့် အနော်ရထာမင်းဟာ
လောကီ အစီအရင်တွေကို နားလည်တဲ့ မင်းဆရာများရဲ့
အစီအမံနဲ့ ချွေစည်းခဲ့ ဘုရားမှာ ဆွမ်းတော်တင်ကာ ဆွမ်း
တော်ကျကို မနောလင်ပန်နဲ့ ထည့်ပြီး မန္တဟာမင်းကို
ပွဲတော်တည်(တယ်) စေပါတယ်။

အဲဒါ စားပြီးချိန်က စပြီး မန္တဟာမင်းဟာ ဘုန်းတန်ဖိုး
ညုံဖျင့်းသွားရုံမက အာခံတွင်းက ဝင်းဝင်းတောက်တာလည်း
မရှိတော့ဘူးလို့ ရာဇ်ဝင်မှာ ဆိုတယ်။

သည်လုံး ညုံဖျင့်းရတာဟာ ဆွမ်းတော်ကျကြောင့်
မဟုတ်ပါဘူး။ အစားအစာမှာ တစ်စုံတစ်ရာ မသန့်ရှင်းတာ
ကြောင့် ဖြစ်စေ၊ မနောလင်ပန်းကို တစ်စုံတစ်ရာ လောကီ

မေးခွန်း (၁၄)

အမေး

ဆွမ်းတော်တင် စားလျှင် ဉာဏ်
ထိုင်းတယ် ဆိုတာ ဟုတ်ပါ
သလား။

မစိန်မြင့်သန်း
သာယာကုန်းရပ်၊ ဆင်ဖြူဗျွန်း၊ မကျွေးတိုင်း။

အမြဲ

လူအတော်များများက အဲဒီလို့ ပြော
နေကြတာပါပဲ။ ဆွမ်းတော်တင်
စားလျှင် ဉာဏ်တိုင်းတယ်၊ ဘုန်းနိမ့်တတ်တယ် စသည်ဖြင့်
ပေါ့လေ၊ ဒါပေမယ့် ထောရဝါဒ မှုန္တစာပေများမှာ ဒီအဆိုကို
ထောက်ခံတဲ့ စကားရပ်၊ တစ်စုံတစ်ရာ မတွေ့ရပါဘူး။

ဒုတိယအကြိမ်

ဒုတိယအကြိမ်

အစီအရင်နဲ့ မသန့်ရှင်းအောင် လုပ်ထားလို့ ဖြစ်စေ သည်လို့
ဖြစ်ရတယ်လို့ တွေးခေါ်ယူဆကြပါတယ်။

အလောင်းစည်သူမင်းကြီး တိုင်းခန်းလျှပ်လည်အလာ
ပန်တွေ့ပြည်အရောက် ပန်တွေ့မင်းသမီးက အကောက်ကြပြီး
ဆက်သတဲ့ မသန့်တဲ့ မျက်နှာသတ်ပဝါ၊ မျက်နှာသစ်ရောများ
ကို အသုံးပြုမိတဲ့အတွက် အလောင်းစည်သူမင်းကြီးရဲ့
နှေ့မှာရှိတဲ့ ဘုန်းကျက်သရေကိုဆောင်တဲ့ မဲ့ရှင်တော် ကျယ်
ပျောက်ပြီး ဘုန်းကျက်သရေ နှစ်ကျသွားတယ်ဆိုတဲ့ ရာဝင်
စကားကို ထောက်ထားရင် သည်အတွေးအခေါ်ဟာ ယဉ်တ္ထိတန်
တယ်လို့ ဆိုရမှာပါ။

နောက်ပြီး ဘုရားတင်တဲ့အခါမှာ ဘာပစ္စည်းမဆို
ထူးခြား မွန်မြတ်တဲ့ ပစ္စည်းများကိုသာ တင်လေ့တင်ထ ရှိပါ
တယ်။ သည်လို့ အကောင်းအမွန် စားကောင်းသောက်ဖွံ့ဖြိုး
ပစ္စည်းတွေကို ဘုရားတင်လှူဒါန်းတဲ့အခါမှာ မသိနားမလည်တဲ့
သားငယ်၊ သမီးငယ်များ၊ ခြေလက်မဏီမဲ့ လူနှုန်းစောင့်စည်းမှု
မရှိသွား ယူငင်စားသောက် သုံးစွဲမိမှာ စိုးတဲ့အတွက် မိဘ^၁
တိုးဘွားတွေက...

“ဟဲ... ဘုရား တင်ထားတဲ့ဟာ မစားကောင်းဘူး၊
ညာ၏ထိုင်းတတ်တယ်” စသည်ဖြင့် အခြောက်အလုန် ကလေး
နဲ့ တားမြစ်ရာကဖြစ်စော်၊ မနှုဟာမင်းရဲ့ ဖြစ်စဉ်ကို ထောင့်
စွေအောင် မသိဘဲ မနှုဟာမင်းဟာ ဆွမ်းတော်စားလို့

ဘုန်းနှစ်သွားရတယ်ဆိုတဲ့ အဖျားဆွတ် စကားလောက်ကိုသာ
ကြားသိရတဲ့အတွက် ဖြစ်စော်၊ ဆွမ်းတော်တင်ကို မစားကောင်း
ဘူး၊ ညာ၏ထိုင်းတတ်တယ် စတဲ့ အယူအဆဟာ ဖုန်းဘာသာဝင်
လောကမှာ အတော်ကျယ်ပြန်၊ နက်ရှိင်းစွာ ဝင်ရောက်နေရာ
ယူနေတယ်ဆိုရမှာ ဖြစ်ပါတယ်။

ဆွမ်းတော်တင် မစားကောင်းဘူးလို့ ယူဆသူတွေ
ထောက်ပြကြတဲ့ အခြား၊ အချက်တစ်ခုက ရှင်တော်ဘုရား
ပရိနိဗ္ဗာန်စံဝင်ဖို့ရှာ ဝေသာပေါ်ပြည်မှ ကုသိနာရှိသို့ အသွား
လမ်းခုံးအကြား ပါဝါကြိုးမှာ ပါဝါပြည်သား စန္ဒသကြော်က
နောက်တပည့်သား သံယာတော်များနှင့်တကွ ရှင်တော်ဘုရား
ဝင်ပျိုသားဟင်း အပါအဝင် အခြားဆွမ်းဟင်းမျိုးစုံတွေနဲ့
ဆွမ်းဆက်ကပ်ပါတယ်။

သည်အခါ ရှင်တော်ဘုရားက စန္ဒသကြော်ကို ခေါ်
တော်မှုပြီး “စန္ဒ... သံယာတော်များကို အခြားဆွမ်းဟင်း
များနဲ့သာ ကပ်လှုပါ၊ ဝင်ပျိုသားဟင်းကိုတော့ ငါ ဘုရား
တစ်ပါတည်း ကိုသာ ကပ်လှုပါ” လို့ မိန့်ကြားတော်မှုတဲ့အတိုင်း
ဝင်ပျိုသား ဟင်းကို ရှင်တော်ဘုရား တစ်ပါးတည်းကို
ကပ်လှုပါတယ်။ ဆွမ်းဘုရားပေးပြီးတဲ့နောက် ရှင်တော်ဘုရား
က...

“ငါဘုရား ဘုံးပေးပြီးလို့ ကျန်နေတဲ့ ဝင်ပျိုသား
ဟင်းကို ချောက်တစ်ခုထဲမှာ သွားမြှုပ်ပစ်ပါချော်။ သည်ဝင်ပျို့

သားဟင်းဟာ တစ်လောကလုံးမှာ ပါဘုရားမှတစ်ပါး ရှင်ရောလူပါ ဘယ်နှစ် ပြဟာ ရဟန်း သံသာစားလို့မှ အစာမကြနိုင်မှာ မဟုတ်ဘူး၊” လို့ မိန့်တော်မူတဲ့အတိုင်း ဘုရားဆွမ်းတော်ကျဝက်ပို့သားဟင်းများကို ချောက်တစ်ခုထဲမှာ သွားတူးမြှုပ်ပစ်လိုက်ပါတယ်။

သည်ဝက်ပို့သားဟင်းက အခြားသူတွေကို ဘာကြောင့် အစာမကြဖော်တာလဲဆိုတော့ အသည် ဝက်ပို့သားဟင်းထဲကို ကျွန်းငယ် (၂၀၀၀) အခြားရရှိတဲ့ ကျွန်းကြီးလေးကျွန်းမှာ နေကြတဲ့နတ်တွေဟာ နတ်သံဇာတွေကို ထည့်ထားကြတဲ့အတွက် သည်ဝက်ပို့သားဟင်းဟာ အင်မဟန်ကို အဆီသံဇာနဲ့ ပြည့်စုတဲ့ ဟင်းဖြစ်လိုပါပဲ။

အစားအစာဆိုတာ အဆီသံဇာနဲ့ ပြည့်စုလေလေကြခဲ့လေလေ ဖြစ်တာဟာ သဘာဝပဲ ဖြစ်တာမို့ သည်လောက်အဆီသံဇာနဲ့ ပြည့်စုတဲ့ ဟင်းကို ရှင်တော်ဘုရားရဲ့ ပါစကတော်ဆိုတဲ့ ဝမ်းမီးမှတစ်ပါး တခြား ဘယ်သူရဲ့ ဝမ်းမီးမှကြည်က်အောင် ချက်နိုင်မှာ မဟုတ်ဘူးလို့ ရှင်တော်ဘုရားမိန့်ကြားတော်မူတာ ဖြစ်ပါတယ်။

သည် ဖြစ်ရပ်မှာ ရှင်တော်ဘုရားက မိမိ ဘုံးပေးပြီးလိုကျွန်းနေတဲ့ ဝက်ပို့သားဟင်းတွေကို ရဟန်းတော်များကို မဘုံးပေးစေဘဲ ချောက်ထဲမှာ သွားတူးမြှုပ်စေတယ်ဆိုတာ

နှစ်ယအကြိမ်

လောက်ကိုသာ ကြည့်ပြီး ဆွမ်းတော်တင်ပြီးနောက် စွန့်လိုက်တဲ့ ဆွမ်းတော်ကျကို မစားကောင်းဘူးလို့ ပြောကြတာလည်း ဖြစ်နိုင်ပါတယ်။

သည်နေရာမှာလည်း ဆွမ်းတော်တင် ပစ္စည်းမို့ မစားကောင်းတာ မဟုတ်ဘူး။ အစာမကြဖော်နိုင်မှာမို့လို့သာ မစားကောင်းတာ ဖြစ်တယ်ဆိုတာ သဘောပေါက်ရပါမယ်။

ရှေးက အမြဲတမ်း ဆွမ်းခံပြီး ဘုံးပေးတော်မူလေ့ရှိကြတဲ့ တချို့ ဆရာတော် ဘုရားကြီးများဟာ ဆွမ်းခံရာက ပြန်လာလျှင် ဘာမှ အပြုအပြင် မရှိဘဲ မသန့်မရှင်းဖြစ်လာတာ ဆေးလောက်ကိုသာ သန့်ရှင်းအောင် ပြုလုပ်ပြီး သပိတ်အရှိုးအတိုင်း ဘုရားရှင်ကို ဆက်လက်ဆွမ်းတော်တင်ပြီးနောက်မှ ဆွမ်းတော်စွန့်ပြီး ဘုံးပေးလေ့ရှိတယ်လို့ ကြားဖူးပါတယ်။

မိမိ ငယ်ငယ် စာသင်စဉ်က ကိုရင် တစ်ပါးဟာ သည်နက်အောင် စာပြန်စာကြည့်ပြီး အတော်ကြီး နောက်ကျမှ အိပ်လေ့ရှိပါတယ်။ သူဟာ ဆွမ်းစားချိန် အိပ်ရာက မနီးလို့ ဆွမ်းဝတ်တဲ့ အခါမှာ ဘုရားကျောင်း သွားပြီး ဆွမ်းတော်တင်မှားကို စွန့်ချုပြီး စားလေ့ရှိပါတယ်။ စာမေးပွဲ ဖြေတဲ့အခါ သူဟာ အများအားဖြင့် အဆင့်မြင့်မြင့်နဲ့သာ အောင်တာများ ပါတယ်။

သူဟာ ဆွမ်းတော် ပန်းကန်များကို ဆေးကြား

နှစ်ယအကြိမ်

တဗြိုက်လျဉ်း စတဲ့ ဗုဒ္ဓဝေယျာဝါစွာကို ပြုလုပ်သူ ဖြစ်တာ
ကြောင့် ဆွမ်းတော်တင်ကို စားကောင်းတယ်၊ စားနိုင်တယ်
လို့ ဆိုရမှာ ဖြစ်ပါတယ်။

သည်အကြောင်းကို ပြောရတာက သည် ကိုရင်း၊
လုပ်ရပ်ကို ချီးကျူးအားပေးလိုလို မဟုတ်ပါဘူး။

“ဆွမ်းတော်တင် စားရင် ဉာဏ်ထိုင်းတတ်တယ်”
ဆိုတဲ့ အဆို အယူအဆ မမှန်ကန်ကြောင်း သာကော ပြရလိုလို
သာ ဖြစ်ပါတယ်။

ဒါလောက်ဆိုလျှင် ဆွမ်းတော်တင် စားလျှင် ဉာဏ်
ထိုင်းတတ်တယ်ဆိုတာ ဟုတ်ပါသလားဆိုတဲ့ မေးခွန်းကို
ဖြေဆိုပြီးသွား ဖြစ်ပြီးလို့ ဆိုရမှာပါ။

သည် ဆွမ်းတော်ကျ စားတာနဲ့ ပတ်သက်ပြီး ရှင်း
သည်ထက် ရှင်းသွားအောင် မအီးမနိုကာယ်၊ ဥပဒေပန္တာသ
အငွေကထာ ဒက္ခိကာဝိဘင်္ဂသတ် အဖွင့် (၂၂၅ မှာ အငွေကထာ
ဆရာကြီးကိုယ်တိုင်) အမေး အဖြေလုပ်ပြီး ရှင်းပြထားတာကို
ဖော်ပြလိုက် ပါတယ်။

မေး။။။ သက်တော်ထင်ရှား ရှင်တော်မြတ်ဘုရား
မရှိတော့တဲ့ ယခုအချိန်မှာ ရှင်တော်ဘုရား
အမှုးရှိတဲ့ (ဘိက္ခာ သံယာ၊ ဘိက္ခာနှင့်သယာ ဆိုတဲ့)
ဉာဏ်တော်သယာကို ဆွမ်း အစရှိတဲ့ ဒါနိုဝင်္ဂတွေနဲ့ လူဒါန်း

ခုတိယအကြောင်း

ပူဇော်ကြတဲ့အခါ သံယာတော်များက ဘုရားပေးသုံးဆောင်
တော် မူကြတဲ့အတွက် ဒါနိုဝင်္ဂတွေ လူဗျာပါး
ကုန်ခန်းသွားပါတယ်။

ရှင်တော်ဘုရားက ဘုရားပေး သုံးဆောင်တော်မူတာ
မဟုတ်တော့ ဆွမ်း အစရှိတဲ့ ပစ္စည်းဝိုင်္ဂတွေဟာ ကုန်ခန်း
လူဗျာပါးမသွားဘဲ နိုင်အတိုင်း တည်ရှိနေမှာ ဖြစ်ပါတယ်။

သည်တော့ အသည်ပစ္စည်းတွေကို သူသူငါး
စားသောက် သုံးစွဲပစ်ရမလား။

မစားကောင်းဘူးဆိုပြီး စွန်ပစ်ရမလား၊ ဘယ်လို
လုပ်ရမလား။

အမြဲ။။။ အသည်လို့ မလုပ်ပါနဲ့။

သည်ပစ္စည်းတွေဟာ အတုမရှိစင်ကြယ်မြင့်မြတ်တော်
မှတဲ့ ရှင်တော်ဘုရားရဲ့ ပစ္စည်းတွေ ဖြစ်တာကြောင့် ဂုဏ်အား
ဖြင့် အင်မတန် စင်ကြယ်မွန်မြတ်တဲ့ ပစ္စည်းတွေ ဖြစ်နေပါ
တယ်။

သည်လို့ စင်ကြယ်မွန်မြတ်တဲ့ ပစ္စည်းတွေဟာ သူသူ
ငါးစား သာမန်ပုဂ္ဂိုလ်များနဲ့ မတိုက်တန်တဲ့အတွက် ရှင်တော်
ဘုရား သီတင်းသုံးရာ နေရာ၊ ဘုရားခန်း၊ ဂန္ဓကုဋ္ဌတိုက်
စသည်များကို ရှင်းလင်းသတ်သင် သန့်ရှင်းရေး လုပ်ခြင်း၊
ဆတိတော် ရပ်ယူးတော်များကို ရောင်တော်ဖွင့်ခြင်း အစရှိတဲ့
ဘုရားဝေယျာဝါစွာကို ပြုလုပ်တဲ့ ကျင့်ဝတ်ပဋိပတ်နဲ့ ပြည့်စုံတဲ့

ခုတိယအကြောင်း

ရဟန်းကို ပေးလူပါ။ အဲဒီ ရဟန်း စားသောက်သုံးဆောင် ကောင်းပါတယ်။ အဖရဲ့ ပစ္စည်းကို သား အသုံးပြုကောင်း သလိုပါပဲ။ အခြား သီလစင်ကြယ်ဟဲ့ ရဟန်း သံယာကိုလည်း ပေးလူကောင်းပါတယ်။ ရဟန်းသံယာများလည်း ဘုံးပေး သုံးဆောင်ကောင်းပါတယ်တဲ့။

ဆီတို့ ထောပတ်တို့ကို ဘုရားလူထားရင်တော့ အချိန် တန် စွန်ပြီး ဆီမိုးခွက်လုပ် ဆီမိုးညီးထွန်း ပူဇော်လိုက်ပါတဲ့။

အဝတ်အထည်များ လူခါန်းထားလျှင်တော့ စွန်ချုပြီး အလုပ်ခွန် လုပ်လူပါတဲ့။

အဲသည်လို့ အငွေကတာ ဆရာတော်ကြီးက ငော် ရှင်းပြ ထားပါတယ်။

သည်ဝေဖန် ရှင်းပြချက်ကို ထောက်ထားလျှင် ဘုရား ဆွမ်းတော်တင်တဲ့ ပုဂ္ဂိုလ်များဟာ ဆွမ်းတော်တင်စရာ ပစ္စည်း များ၊ သန်သန်ရှင်းရှင်း စင်စင်ကြယ်ကြယ် သပ်သပ် ရပ်ရပ် ပြုပြင်ပြီး ဘုရားရှင်ရှု တော်များချာ၊ ဘုရားဂုဏ်တော်များကို အလေးအနက် အာရုံပြု ဆက်ကပ်လှုဒါန်းပြီး ဘုရားရှင်နှင့် ဆိုင်ရာ ဝေယာဝစ္စများကို ပြုလုပ်ကာ စွန်ချိန်ကျလျှင် ဆွမ်းတော်တင် ပစ္စည်းများကို စွန်ချုစားသုံးနိုင်ပါတယ်။ စားကောင်းတယ်လို့ အလေးအနက် မှတ်သားရန် ဖြစ်ပါတယ်။

ယနေ့ တွေ့နေရတာကတော့ ဆွမ်းတော်ကျ ပစ္စည်း တွေဟာ ချွေစရာ စက်ဆုပ်စရာ မသတ္တာရာ ယူတ်ညံ့တဲ့

အရာတွေပဲလို့ သဘောထားကြီးကြလို့ပဲလား မသိ။ ပစ္စလက် ခတ် စွန်ပစ်နေကြတာဟာ လူမြင်မကောင်း၊ သူမြင်မကောင်း နဲမြောစရာလည်းကောင်း၊ ဖြုန်းတိုးပစ်ရာလဲကျာ၊ ဗုဒ္ဓအလို တော်ကျ ဘာသာရေးကို နားမလည်ရာလည်း ရောက်နေတာ မို့ သည်လိုလွှဲမှားတဲ့ အယူအဆ၊ အသီအမြင်မျိုးနဲ့ ပြုလုပ်နေကြတဲ့ လွှဲမှားတဲ့ အပြုအမူမျိုးတွေကို အမြင်မှန်ရ ပြုပြင်ဖို့ အချိန်ကျပြုလို့ ထပ်လောင်း ပြောပါရစေ။

အမြဲ(၁)

ပဏီတဒါနနဲ့ ရုဝ်ရုန်းသိတဲ့ ဒါန
တို့သည် ဘုက္ခပါသလား ငင်ဗျား။
တရုံးနှင့် အတွက်ရော အမြဲးသူများ အတွက်ပါ ပြည့်စုလုံ
လောက်တဲ့ အမြဲ မဟုတ်သေးဘူးလို ယူဆတဲ့ အတွက်
အနည်းငယ် ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှု့်း ...

ဒါနဟာ ဟိနဒါန (အယုတ်အညွှေစားဒါန)၊ မဏ္ဍာမ
ဒါန (အလယ်အလတ်စား ဒါန)၊ ပဏီတဒါန (အထက်
ကန်းစား အမြတ်စားဒါန)လို့ သုံးမျိုးရှုပါတယ်။ သည်သုံးမျိုး
အနက် ...

(က) လူဒါန်းတဲ့ ဆန္ဒ၊ လူဒါန်းလိမ့်တ်၊ အလူနဲ့
ပတ်သက်ပြီး အားထုတ်မှု ဝိရုံယာ၊ အလူဒါနနဲ့ ပတ်သက်တဲ့
အသိဉာဏ်တို့ ပိုနဲ့နဲ့ ပိုပဲနဲ့နဲ့ မြှုတဲ့ ဒါနဟာ ဟိနဒါန။
ဆန္ဒ၊ စိတ်၊ ဝိရုံယာ၊ ပညာတို့ အလယ်အလတ်စား
မြင် မြှုတဲ့ ဒါနဟာ မဏ္ဍာမဒါန။

ဆန္ဒ၊ စိတ်၊ ဝိရုံယာ၊ ပညာတို့ တက်တက်ကြွကြ
ထက်ထက်သန်သန်နဲ့ မြှုတဲ့ ဒါနဟာ ပဏီတဒါန။

တစ်နည်း (၁)။ အခြေအရုံး အကျော်အစောကို
ထို့လားတဲ့ အတွက် (ကျောင်းဒကာကြီး၊ ဘုရားဒကာကြီး
ဦးသည်ဖြင့် နာမည်ကြီးလိုတဲ့ အတွက်ဖြစ်စေ၊ ငါအလူမှာ

မေးခွန်း (၁၈)

အမေး(၁)

ပဏီတဒါနနဲ့ ရုဝ်ရုန်းသိတဲ့ ဒါန
တို့သည် ဘုက္ခပါသလား ငင်ဗျား။

အမေး(၂)

ဒါနနဲ့ သိလ ဘယ်ဟာက မြတ်ပါ
သလဲ။

အမေး(၃)

အရှုပတ်မှာ လူတို့ မမြင်ရတဲ့ ရပ်
ရှိတယ်ဆိုတာ ဟုတ်ပါသလား။

ကိုကျော်လိုင်၊ ဘော်တွင်းသီရိ။

လာလိုက်တဲ့ ကားတွေ နည်းရောလား၊ S.E.တွေချည်း အစီး
သုံးလေးဆယ်၊ တွေ့ခြားကားတွေဆိတာ ပြောမနေနဲ့တော့၊
ငါနဲ့ စကားပြောနေတာ ဘယ်ပုဂ္ဂိုလ်ကြီးပေါ့ကျ စသည်ဖြင့်
ကြေားလိုတဲ့အတွက် ဖြစ်စေ) ပြုအပ်တဲ့ ဒါနဟာ ဟိန္ဒာဒါန။
ကောင်းမှုအကျိုးကို ရလိုတဲ့အတွက် ပြုအပ်တဲ့ ဒါနဟာ
မဏ္ဍာမဒါန။

တစ်စုံတစ်ရာ အကျိုးကို မမျှော်ကိုးဘဲ “ဒါနဆိတာ
သူတော်ကောင်း မှန်ရင် ဇကန်ပြုမယ့် အလုပ်ပဲ” လို့
သဘောပေါက်ပြီး လုပ်တဲ့ ဒါနဟာ ပဏီတဒါန။

တစ်နည်း(က)။ ကိုယ်တတ်နိုင်သလို ကိုယ်ဟာ
ကိုယ် ရိုးရိုးသားသား မလုပ်ဘဲ ငါတို့က ဝက်သားဆို ဝက်
သားချည်း သက်သက်ကွဲ သူများတွေလို့ အာလူးတွေ နိုင်း
ချင်းရောပြီး ကျေးတာ မဟုတ်ဘူး စသည်ဖြင့် ကိုယ်ကိုယ်ကို
မြောက်စား၊ တစ်ပါးသုကို နိမ့်ချပြီး ပြုလုပ်တဲ့ ဒါနဟာ
ဟိန္ဒာဒါန။

သည်လို့ သဘောမျိုးမရှိဘဲ လောကီချမ်းသာကို
တောင့် တပြီး ပြုလုပ်တဲ့ ဒါနဟာ မဏ္ဍာမဒါန။

မဂ်ချမ်းသာ နိုလ်ချမ်းသာကို တောင့်တပြီး ပြုလုပ်တဲ့
ဒါနဟာ ပဏီတဒါန။

တစ်နည်း(ယ)။ ငဲ့ချမ်းသာ နတ်ချမ်းသာကို
တောင့်တပြီး ပြုလုပ်တဲ့ ဒါနဟာ ဟိန္ဒာဒါန၊ မိမိတစ်ကိုယ်တည်း

သံသရာမှ လွတ်မြောက်ရေးအတွက် ပြုလုပ်တဲ့ ဒါနဟာ
မဏ္ဍာမ ဒါန၊ အများသူတွေပါ။ သံသရာမှ လွတ်မြောက်ရေးအတွက်
ပြုလုပ်တဲ့ ဒါနဟာ ပဏီတဒါန၊ ဒီနောက်ဆုံး ပဏီတဒါနဟာ
အလောင်းတော်ကြီးများရဲ့ ပါရမိဒါန ဖြစ်တဲ့အတွက် အမြတ်
ဆုံး ပဏီတ ဒါနပါပဲ။

ဝိဝင်္ခသိတာ ဒါနဆိတာ မဂ်ဖိနို့ဗာန်ကို ရည်သန်
တောင့်တပြီး ပြုတဲ့ ဒါနကို ခေါ်တာပါ။

သည်တော့ အထက်ဖော်ပြပါ ပဏီတဒါန အမျိုးမျိုး
တွေနဲ့ ဝိဝင်္ခသိတာဒါန ယူဉ်ဟပ်တွဲစပ်ကြည့်လိုက်လျင်
(က) (ခ) တို့မှာပါတဲ့ ပဏီတဒါနနဲ့ ဝိဝင်္ခသိတာဒါန
တို့ဟာ သဘောမတူတာကို တွေ့ရပါမယ်။

(ဂ) (ဃ) တို့မှာပါတဲ့ ပဏီတဒါနနဲ့ ဝိဝင်္ခသိတာ
ဒါနတို့ဟာ သဘောတူတာကို တွေ့ရပါမယ်၊ ယူဉ်ဟပ်
တွဲစပ်ကြည့်ပါ။

ဒါကြောင့် ပဏီတဒါနနဲ့ ဝိဝင်္ခသိတာဒါနတို့ဟာ
တချို့နေရာမှာ သဘောတူပြီး တချို့နေရာမှာ သဘောမတူ
ဘူးလို့ ဖြော့တာကို ဘဝင်ကျ သဘောပေါက်လိမ့်မယ်လို့
ယုကြည့်ပါတယ်။

အပြေ(၂)

ဘယ်ဟာက မြတ်ပါသလဲဆိတဲ့
မေးခွန်းရှင်ရဲ့ စကားအတိုင်း ဖြေ

ရလျင် နစ်မျိုးစလုံး မြတ်တာချည်းပါပဲလို့ ဖြေဆိုလိုက်ရုံ
ဖြစ်ပါတယ်။ ဒါပေမယ့် အမေးမှာ (ပို) ဆိုတာ ကျနေတာ
ဖြစ်တယ်။ ပိုမြတ်ပါသလဲလို့ မေးလိုတာ ဖြစ်တယ်လို့
ယူဆပြီး အဲသည် အယူအဆအတိုင်းပဲ ဖြေလိုက်ပါတယ်။

ဒါနဲာ စေတနာ ဒါနာ၊ ဝတ္ထုဒါနလို့ နှစ်မျိုးရှိပါ
တယ်။ အလူ့ဘကာ လူဖြစ်အောင် နှီးဆော်တိုက်တွန်းပေးတဲ့
သဘော (စေတနာ စေတသိုက်)၊ ကို စေတနာ ဒါနလို့
အော်ပါတယ်။

ဆုမ်း၊ သက်န်း၊ ကျောင်း၊ ဆေး စတဲ့ လူဖွယ် ဝတ္ထု
အမျိုးမျိုးတွေကို ဝတ္ထုဒါနလို့ အော်ပါတယ်။

စေတနာ ဒါနက နာမ်တရား၊ ဝတ္ထုဒါနက ရပ်တရား
ဖြစ်ပါတယ်။

နှင်းယဉ်တယ်ဆိုတာ ရုပ်-ရုပ်ချင်း၊ နာမ်-နာမ်ချင်း
နှင်းယဉ်မှသာ သဘာဝ ကျပါမယ်။ သက်န်းဆိုတဲ့ ဝတ္ထုဒါနနဲ့
သီလနဲ့ ဘယ်ဟာက ပိုမြတ်ပါသလဲလို့ နှင်းယဉ်ပြီး မေးခွန်း
ထုတ်လျှင်တော့ ဆင်တစ်ဘက် မြင်းတစ်ဘက် ဆိုတာလိုကြိုင်
ပြီး ဘယ်လိမ့် ဖြေဆိုလိမရ ချောင်ထိုးထားရမယ့် မေးခွန်း
(ဌာနိယပျား) မျိုး ဖြစ်မှာမို့ စေတနာ ဒါနကိုသာ ဒါအဖြစ်
ယူပြီး ဖြေဆိုရလျှင် ...

ဒါနဆက် သီလက ပိုမြတ်ပါတယ်။

အကြောင်းက ဒါနဟာ အမှတ်(၁) အဖြေမှာ ပါတဲ့

အတိုင်း ဟိန္ဒာနာ၊ မဏီမာဒါနတို့ဆိုလျှင် လောဘ၊ မာန
အစရိတဲ့ အညွှန်အကြောက်တွေနဲ့ ရောထွေးယုက်စပ်နေတဲ့
အတွက် မစင်မကြယ် မနှစ်သက်ဖွယ်သဘော ရှိပါတယ်။

သီလက လောဘ၊ ဒေါသ၊ မောဟ အစရိတဲ့
အညွှန်အကြောက်း စင်ကြယ်သန့်ရှင်း အပြစ်ကင်းပြီး အေးမြှု
ကြည်လင် စိတ်ချွင်ချမ်းမြော်တဲ့ သဘော ရှိပါတယ်။

သည်လို့ နှင်းယဉ်ချက်တွေ ထုတ်ပြရလျှင်တော့
(ဂါ) သီလရဲ့ ထူးခြားချက်တွေ ပြောရလျှင်တော့ ကုန်နိုင်မယ်
မဟုတ်ပါဘူး။

အလူးခြား အထင်ရှားဆုံး အမွန်မြတ်ဆုံး အချက်က
တော့ မဂ်ဖိုလ်နိုဗ္ဗာန်ရဖို့ အရေးမှာ သီလဟာ အခြေခံအရင်း
မူလယာနာနြှင်းဖြစ်တဲ့အပြင် လောကမှာ ဘယ်လောက် အစွမ်း
သတ္တိ ထက်မြေကြိုးမှား ပျက်အား ကောင်းတဲ့ ခုံးပျုံး အမြောက်
ခုံး လက်နက်ကြီးများနဲ့မှ ထွင်းဖောက် ဖြို့ခြုံဖျက်သီးလို့ မရ
နိုင်တဲ့ အနုသယ ကိုလေသာ အထုအထည်ကြီးကို မိုးကြီး
ဆောင်ဖိုးဟာ တစ်ချက်တည်းဖြင့် သူတိမှန်တဲ့အရာမှန်သူ့ကို
ကြော် ပျက်စီးစေသလို့ အရောင်မင်း ညာက်လက်နက်ဟာ
တစ်ချက်တည်း တစ်ကြိုမ်းတည်းဖြင့် အမြစ်ပြတ် ရှင်းလင်း
ဆောက်ခဲ့ ပျက်သီးပစ်တဲ့အခါ သီလဟာ အဖော်သယဲ့ အဖြစ်
သာတာကို တွေ့ရပါတယ်။ မရှင်ရှစ်ပါးထဲမှာ သီလ

ပါလာတာကို တွေ့ရပါတယ်။ ဒါနကတော့ ပါမလာနိုင်ပါဘူး။

ဒါကြောင့် ဘယ်ရှိထောင့်ကနေ ကြည့်ကြည့် သိလာဘာ ဒါနထက် ဖြတ်စာယ်လို့၊ မှတ်ယူရမယ်ဆိုတဲ့ အဖြေပေးလိုက်ပါတယ်။

နည်းနည်း ဆက်ပြောရလျှင် “သိလေ ပတ္တိဋ္ဌတသော ဒါန မဟုလတရ” သိလနဲ့ပြည့်စုံသူရဲ့ ဒါနဟာ လွန်လွန်ကျိုးကျိုး ထူးထူးကဲက အကျိုးပေးတယ်လို့ ဆိုပါတယ်။

ဒါနဟာ သိလနဲ့ တွေ့ဖက်လိုက်လို့ရှိလျှင် သိလရဲ့ အရှိန်အဝါကြောင့် အများကြီးခုရိုးရောက် နိမ္မာန်ပေါက် အဆင့်အထိ ရောက်သွားနိုင်တယ်လို့ ဆိုလိုပါတယ်။

ဒါကြောင့် ယခုအခါ အကြီးအကျယ် အသေးအင်ယ် မရွေး အလူဒါန ပြုကြတဲ့အခါ ဒါနအကျိုးပေး သန်အောင် အလူရှင်များကို အနည်းဆုံး ငါးပါးသိလ ခံယူစေကြတာကို တွေ့ရပါမယ်။ ဒါဟာ အလွန်ကောင်းတဲ့ အလေ့အလာ ဖြစ်တာမို့ မပျက်မကွက် ဆက်လက်ထိန်းသိမ်းထားဖို့ သင့်ကြောင်း ပြောလိုပါတယ်။

သည်အဖြေများ ဒါနထက် သိလက ပိုမြတ်ကြောင်း နေမြတ်တော်မှာ လာတဲ့အတိုင်း ထပ်လောင်းဖော်ပြရလျှင်

အလောင်းတော် နေမြတ်ကြီးဟာ အလူဒါနပြုရာမှာ လွန်စွာ အားသန်တော်မှုတဲ့အတွက် မြို့တော် အရပ်လေးမျက်နှာ

တဲ့ခါးကြီး လေးခုမှာ အလူမလူပ်ကြီး လေးခု မြို့တော်အလယ် စဟိုမှာ အလူမလူပ်ကြီး တစ်ခု၊ ပေါင်းငါးခု ဆောက်လုပ်ဖော်ပြီး အလူမလူပ်ကြီး တစ်ခုမှာ တစ်နေ့ ငွေတစ်သိန်းကုန်၊ ပေါင်းတစ်နေ့ ငွေငါးသိန်းကုန် အလူကြီး ကို အမြဲပေးလူပါတယ်။

ငါးပါးသိလကို အမြဲစောင့်ထိန်းပြီး ဥပုသံနေ့တွေ မှာ ဥပုသံသိလလည်း ဆောက်တည်ပါတယ်။

မင်းကြီးဟာ တစ်ခုသောလပြည့် နေ့သု အိပ်စက်ရာမှာ မဏိမယာမြဲလို့ ခေါ်တဲ့ ညျဉ် နှစ်ချက်တဲ့ အချိန်လောက် အိပ်ရာမှ နိုးလာပြီး တင်ပျော်ခွေထိုင်ကာ...

ငါဟာ ရေတွက်လို့ မရနိုင်လောက်အောင် များမြောင်လှတဲ့ အလူဒါနတွေ ပြုလုပ်ပါတယ်။ သိလလည်း ဆောက်တည်သည်ဒါနနဲ့ သိလနှစ်ပုံးမှာ ဘယ်ဟာက ပိုမြတ်သလဲလို့ စဉ်းစားနိုင်းယုံ့ကြည့်တဲ့အခါ ဆုံးဖြတ်လို့မရဘဲ ဖြစ်နေပါသတဲ့။

ဒါကို သိကြားမင်းက သိတာနှင့် လူပြည့်ဆင်းလာ နေမြတ်ကြီး အိပ်စက်ရာ ကျက်သရေတိုက်ခန်းထဲက ကောင်းကင်ယ့်မှာ ရုပ်ပြီး ...

သင်မင်းကြီး မေးလိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ လာတဲ့ သိကြားမင်း ဖြစ်ပါတယ်။ မေးလိုရာ မေးပါဆိုတာနဲ့ နေမြတ်ကြီးကြီးက ဒါနနဲ့ သိလ သည်နှစ်ပုံးမှာ ဘယ်ဟာက ပိုမြတ်ပါသလို့ မေးတဲ့အခါ ...

သိကြားမင်းက၊ သီလနဲ့ ပြည့်စုံသူဟာ မင်းမျိုးမှာ ဖြစ်ရတတ်တယ်။

သီလနဲ့ ပြည့်စုံပြီး ရှာန်ရလောက်အောင် နှီးနှီး စိတ်တည်ပြုမြတ်အောင် (ဥပစာရသမာဓိ ရအောင်) ဘာဝနာ မွားလျှင် နှုတ်ပြည်ရောက်နှင့်တယ်။

သီလနဲ့ ပြည့်စုံပြီး ရှာန်ရအောင် ဘာဝနာ မွားလျှင် ပြဟ္မာပြည် ရောက်နှင့်တယ်လို့ ဖြဖိပါတယ်။

ဒါကတော့ သိကြားမင်းက ဟိန္ဒြားပြားမွားကတို့အလို အရ ဖြေဆိုတာ ဖြစ်ပါတယ်။

ဗုဒ္ဓသာသနာတော် အလိုအရကတော့ သီလစင်ကြယ ရုံးမျှ ဖြစ်ပြီး ဘာဝနာမွားတဲ့ ရဟန်းဟာ လိုချင်တဲ့ နှုတ်ပြည်ရောက်နှင့်တယ်။ (အညွှေးသီလ)

သီလစင်ကြယပြီး သမာပတ် ရှစ်ပါးကို ဖြစ်စေတဲ့ ရဟန်းဟာ ပြဟ္မားဘုံး ရောက်နှင့်တယ်။ (အလယ်အလတ် တန်းစား သီလ)

သီလစင်ကြယပြီး ဝိပဿနာ မွားစေတဲ့ ရဟန်းဟာ အရဟဇ္ဇာဖိုလ်ကို ရနိုင်တယ်။ (အထက်တန်းစား သီလ)

ဒါနာတော့ ဘယ်လောက်ကြီးကျယ် များပြားတဲ့ ဒါနာဖြစ်ဖြစ် ကာမာဝစရု နှုတ်ပြည်ရောက်ပဲ ရောက်နေနိုင်ပါ တယ်။

သည်နည်းအားဖြင့် သီလဟာ ဒါနာတ် အဆရာ

ခုံတိယအကြိုး

ထောင် သောင်း သိန်းမက ကြီးကျယ် မြှင့်မြှတ်ပါတယ်။ အကျိုးပေး ကြီးမားပါပေတယ်လို့ မှတ်သားရန် ဖြစ်ပါတယ်။

သည်နေရာမှာ ဒါနာဘာ နတ်ပြည်ရောက်ပဲ ရောက် နေနိုင်တယ်ဆိုတာ ဒါနာက မဂ်ဖိုလ်နိုဗ္ဗာန်ကို မရောက်စေ နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာကိုလည်း မှတ်သားရ ပါမယ်။

ဒါနာဘာ ဘာဝနာလို့ နိုဗ္ဗာန်ကို တိုက်ရိုက်မရောက် နေနိုင်တာသာ ဖြစ်တယ်။ သူယ်စိုက်တဲ့နည်း (ပက္ခာပ နိသာယသတ္တိနဲ့ ကျေးဇူးပြုတဲ့နည်း) အားဖြင့်တော့ နိုဗ္ဗာန်မဂ် ဖိုလ်ကို ရောက်နေနိုင်ပါတယ်လို့ နားလည်ရမှာ ဖြစ်ပါတယ်။

သည်လိုပြောရတာက အထက်ဖော်ပြပါ အပြောဘာ အချို့၊ အချို့သော သုဒ္ဓိမြဲသူ့ လူကပ်စေးနဲ့များက ဒါနာဘာ နိုဗ္ဗာန်မရောက်နေနိုင်ဘူး၊ သံသရာ ရှည်စေတယ်။ ဘာဝနာ ကသာ နိုဗ္ဗာန်ကို ရောက်နေနိုင်တယ်လို့ “တစ်နည်းတွေနဲ့ လွှေ လွှေ လျှမ်းလျှမ်း လျှောသရမ်းကြ” တဲ့ သူများရဲ့ စကား ကို ထောက်ခံအားပေးသလို့ ဖြစ်သွားမှုစိုးလို့ ပြောရတာ ဖြစ်ပါတယ်။

အပြော(၃)

အရပါဘုံမှာ လုတ္တိမြင်ရတဲ့ ရပ်ရော မမြင်ရတဲ့ ရပ်ရော ဘာရုပ်မှ မရှိပါ

အသည် အရှုပ်ဘုံက ပြဟ္မာကြီးတွေဟာ ဆိုင်ရာ ဆိုင်ရာ ဘုံအလိုက် အကောသနညာယတန် ဝိပါက်၊ စိတ်၊ စေတသိက်၊ အကိုဂ္ဂနညာယတန်ဝိပါက်၊ စိတ်၊ စေတသိက်၊ နေဝယညာ နာသညာယတန်ဝိပါက်၊ စိတ် စေတသိက်တွေနဲ့ အသီးသီး ပဋိသန္တ စတင်တည်နေကြပြီးတဲ့နောက် အဆက် ဆက်ဖြစ်ပွားတဲ့ နာမ်ခန္ဓာဖြင့် အကနိုင်ခေါ်တဲ့ အထက်ဆုံး သူဒ္ဓါဝါသဘုံအပေါ် အကောသန ပြင်ကျယ်ကြီးထဲမှာ ဘုံအလိုက် ကမ္မာပေါင်း (နှစ်သောင်း၊ လေးသောင်း၊ ခြောက်သောင်း၊ ရှစ်သောင်း လေးထောင်) ကာလပတ်လုံး နေကြပါတယ်။ လောကကြီးဟာ ဆန်းကျယ်လုပါပေစွာ။

အသည် အရှုပ်ဘုံက ပြဟ္မာကြီးတွေမှာသာ ရပ်မရှိတာ မဟုတ်ပါဘူး။ အဲဒီ ပြဟ္မာကြီးတွေ နေစရာ ထိုင်စရာ ဘုံစိမာန်တွေလည်း မရှိပါဘူး။ တကယ့်ကို ဟင်းလင်းဟာလာ အကောသနပြင်ကျယ်ကြီးမျှသာ ဖြစ်ပါတယ်။

အသည် အရှုပ်ဘုံမှာ ပြဟ္မာရော ဘုံစိမာန်ပါ ဘာ ရပ်မှ မရှိကြောင်းကို သာဌီးဟိုင်းတိုကာဟောင်း ဆရာတော်ကြီးက “အရှုပ်နတ် ကိုဦးပိတ်-အပိုဂ္ဂဟကောန နိသယ ဝိမာနာဒီ ဗာဟိုယရွှေပါနိုပါ အလွှာဘာဝ သမုဇ္ဈိုတီ” လို့ အမိုာယ် ဖွင့်ဆိုရင်းပြတော် မူပါတယ်။

ခုတိယအကြိမ်

မေးခွန်း(၁၃)

အမောင်

အမိုာယ်မပြုဘဲ လူဝတ်ကြောင် ဘဝနှင့်နေ၍ မိဘများကို လုပ်ကျွေးနေသည်နှင့် သာသနုံးသောင်သို့ ဝင်ရောက်ကာ ရဟန် ဝတ်၍ တရားအားထုတ်နေသည်မှာ မည်သည်က ပို၍ မြတ်သနည်း။

မောင်တင်ဝင်း

ပွင့်လျက်ရွှေ၊ ပင်းကင်းနှိုး၊ စစ်ကိုင်းတိုင်း။

အမောင်

အမိုာယ်မပြုဘဲ လူဝတ်ကြောင်နဲ့ နေပြီး မိဘများကို လုပ်ကျွေးတာ သက်သာသနုံးသောင်ဝင်ကာ ရဟန်းဝက်နဲ့ တရားအားထုတ် အတာက ပိုမြတ်ပါတယ်။

ခုတိယအကြိမ်

ရှင်တော်ဘုရားက အသက်တစ်ရာတမ်းမှာ နှစ်တစ်ရာ အသက်ရည်တဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ အမိကို လက်ယာဘက် ပုံးပေါ်တင်၊ ဖောင်ကို လက်ပဲဘက် ပုံးပေါ် ထားပြီး စင်ကြယ်သန့်ရှင်း ကိုယ်နှုံကင်းအောင် အဓမ္မးနှုံသာ လိမ့်ကျံပေး၊ လက်ခြေများ ပြောင်းလုပ်ပန်းခြင်း မရှိရလေအောင် ဆပ်နယ်ပေး၊ အကြောအခြင် လျှောပေး၊ ဥတုအလိုက် ရေအေးရေဇ်းတို့ဖြင့် ရေချိုးပေး၊ ပုံးပေါ်မှာပဲ ကျင်ကြီး ကျင်ငယ်တို့ကို စွန်းစေပြီး ပြုစုလုပ်ကျေးများ အောင် ...

ကုန်ကုန်ပြောရလျှင် မိဘများကို စကြောမင်းကြီး၊ စကြောမင်း မိဖုရားကြီးများ ဖြစ်အောင် လုပ်ပေးအောင်မှ မိဘကျေးဇူးရှုံးကို ကျော်ဆပ်ရာ ပြုစုလုပ်ကျေးရာ မရောက် သေးဘူးတဲ့ ဘယ်လိမ့်ရောက်မလဲဆိုတော့ ...

သွွှုံး၊ သီလ၊ ပညာ မရှိသေးတဲ့ မိဘများ သွွှုံးတရား ရှိအောင်၊ သီလရှိအောင်၊ ပညာရှိလာအောင် ပြုလုပ်ပေးခြင်း သာ တကယ် မိဘလုပ်ကျေးရာ၊ မိဘကျေးဇူးဆပ်ရာ ရောက် တယ်လို့ ဟောတော်မူပါတယ်။

(အိုလ္လာရှိသမီးလွှာ ၁-၆၅)

အသုတဝါ ပုထိန္ဒာ-ရှင်တော် ပုံ့ပုံ့၊ အဆုံးအမ ခြောက် တရားအကားကို မကြေားနာရမှုးတဲ့ အတွက် သွွှုံး၊ သီလ၊ ပညာ ကုသိလ်တရားတို့ရဲ့ တန်ဖိုး တန်ခိုး၊ ဂုဏ်သွေးကို မသိကြတဲ့ အန္တပုဇွန်တွေ အနေနဲ့ လက်ကျေးမှုံးလို့ ရတဲ့

နှစ်ယအကြော

လူလောကမှာ အတူမဲ့ ကြီးကျယ်ခမ်းနားလုတဲ့ စကြောမင်း စည်းစိမ့်ထက် လက်တွေ့မျှက်မြင် အကောင်အထည် မပေါ်လွင်တဲ့ သွွှုံး၊ သီလ၊ ပညာတို့ဘို့ ရှေ့တန်းတင် တန်ဖိုးထား သာကြေားတော်မူတာကို ကျော်ပေးရ ရှိချင်မှ ရှိမှာဖြစ်ပါဘယ်။

သုတဝါအရိယသာဝဏော-ရှင်တော်ပုံ့ပုံ့၊ အဆုံးအမ ခြောက် တရားအကားကိုကြားနာရမှုးတဲ့ အရိယသာ ဖြစ်တဲ့ ရှင်တော် ပုံ့ပုံ့၊ တပည့်သား ပုဂ္ဂိုလ်များ အနေနဲ့ကတော့ ...

စကြောမင်း စည်းစိမ့်ဆိုတာ သည်ဘဝ တစ်သက်တာ က်စ်ခဏာတာမျှသာ ခံစားခွင့်ရှိတဲ့ မရှိင်မြို့တဲ့ စည်းစိမ့်၊ ဘကယ်မချမ်းသာတဲ့ ချမ်းသာမျိုးပါ။ စကြောမင်းကြီး ကိုယ်တိုင် ပဲ အခန်းမသင့်ရင် “ပြုဟ္မာဖြစ်လို့ ပြောင်ပြောင်ဝ်း ဝက်စားကျင်းမှာ တရှုပ်ရှုပ်” ဆိုတာလို့ တစ်နေ့ အပါယ်ဘုံသား ဖြစ်ချင် ဖြစ်သွားနိုင်ပါသေးတယ်။

သွွှုံး၊ သီလ၊ ပညာ ကုသိလ်တရားတွေ ဆိုတာက သည်လို့ စကြောမင်း မိဖုရားဘဝ စကြောမင်း စည်းစိမ့်တွေ အာဆာတ်မက ဖြစ်အောင် ဖန်တီးပေးနိုင်ရုံသာမက အတူမဲ့ ခုံးသာဖြစ်တဲ့ နိုးလွှာနှင့်ချမ်းသာကြီးကိုတော်မဲ့ ရစေနိုင်ပါသေးတဲ့ သိလို့ သဘောပေါ်ကို အတွက် ရှင်တော်ပုံ့ပုံ့ ဟောကြားအားချက်ကို ကျော်ပေးရ လက်ခံကြမှာ ဖြစ်ပါတယ်။

ဆိုကြပါစို့...မိမိတို့ သားဟာ သာသန္တဝန်ထမ်း ရှင်ရဟန်းအဖြစ်နဲ့ တရားအားထုတ်နေလျှင် မိဘများဟာ သာသနာတော်နဲ့ ပိုမိုနဲ့စပ်၊ သာသနာတော်ကို ပိုမိုကြည့်လို တတ်လဲမှာပါ။ သဒ္ဓါတရားတွေ ပိုမို ထက်သန်တက်ဖြ လာမှာပါ။ တစ်နေ့ ဆွမ်းတစ်စွမ်း ဟင်းတစ်စွဲကိုတော့ လောင်းလူတော့မှာပါ။ တတ်နိုင်လျှင် တတ်နိုင်သလို သက်နဲ့၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပဲလှုံးနဲ့ တော့မှာပါ။

တရားပော့နာကြား သမထ ဝိပဿနာ ဘဝနာ တရားများလည်း ဗျားများကြတော့မှာပါ။ ငါတို့ဟာ ရှင်ရဟန်း မယ်တော် ဓမ္မည်းတော်တွေပါလား၊ အနေအထိုင် အပြောအခို့ ဆင်ခြင်မှ တော်မယ်ဆိုတဲ့ အသိနဲ့ အစစ အရာရာ အကုသိုလ် နည်းအောင် ဆင်ခြင်နေထိုင်တော့မှာပါ။ သည်လိုဆို မိဘတို့မှာ မဖြစ်ဖူးသေးတဲ့ သဒ္ဓါ၊ သီလာ၊ ပညာ ကုသိုလ်တရားတွေ ဖြစ်လာပြီ မဟုတ်ပါလား။

သည်သဒ္ဓါ၊ သီလာစတဲ့ ကုသိုလ်တရားတွေဟာ သားရဟန်းကို အမို့ပြုပြီး ရတဲ့ ကုသိုလ်တွေဖြစ်ပြီး သည်ကုသိုလ်တွေ က ခုနပြောခဲ့တဲ့ စကြာမင်း ဓည်းစိမ်လိုကြီးကျယ်ခမ်းနားလှတဲ့ စည်းစိမ်သာမက နို့ဗျာနိုင်အောင် ပို့ဆောင်ပေးမှာ ဖြစ်တော့ သားရဟန်းက မိဘတို့ကို လုပ်ကျွေးကျေးဇူးဆပ်ရာ ရောက်ပြီ မဟုတ်ပါလား။ ဒါကြောင့် ရှင်တော်ဘုရားက ရဟန်းဘဝနဲ့

တရားအားထုတ် ကျွေးမွှေးပြုစွဲပြီး မိဘများကို လုပ်ကျွေးတာက ပါမြတ်တယ်လို့ ဟောတော်မှာတာ ဖြစ်တယ်ဆိုတာ သဘော ပါက်လောက်ပြီး ဖြစ်ပါတယ်။

သည်မေးခွန်းနဲ့ ပတ်သက်လို့ ရှင်တော်ဘုရား ကိုယ် ဆာ့တိုင် ပေးထားတဲ့ အဖြောကို ဖော်ပြုရလျှင် ပိုရင်းမှာမို့ သည်နေရာမှာ ဆက်လက် ဖော်ပြလိုက်ပါတယ်။

ရှင်တော်မြတ်ဘုရား သာဝလိုပြည့်မွန် ဇေတဝန် ဆူကျောင်းတော်မှာ သိတင်းသုံးနေတော်မှုစဉ် သူကြော်သား တစ်ဦးဟာ ရှင်တော်ဘုရားရဲ့ တရားကို နာကြားရတဲ့အတွက် ဘာမဂ်တို့မှာ အပြစ်၊ ရဟန်းအဖြစ်မှာ အကျိုးကို မြင် ဘာကြောင့် တရားပြီးဆုံးလို့ ပရိသတ်တွေ ပြန်သွားတဲ့အခါ ရှင်တော်ဘုရားထဲ ချဉ်းကပ်ပြီး ရဟန်းပြုပေးတော်မှုပါရန် တောင်းပန်လျောက်ထားရာ ရှင်တော်ဘုရားက မိဘများထဲ ခွင့်ပန်ချော်းလို့ မိန့်တော်မှုလိုက်တာနဲ့ မိဘများထဲ ပြန်ပြီး ရဟန်းပြုခွင့်ပေးပို့ တောင်းပန်ပါတယ်။

မိဘများက ခွင့်မပြုဘဲနဲ့ ခန်စ်ရက် အစာဝတ်ခဲ့သန္တပြ တောင်းဆိုတော့မှ ရဟန်းပြုခွင့် ရသွားပါတယ်။

ရဟန်းပြုပြီးနောက် ဇေတဝန် ကျောင်းတော်မှာ ဒါဝိုင်တိုင် စာပေသင်ကြားပြီးတဲ့ အခါ လာသာ့လာဘ သဲ မှား ဒကာမတွေ အဝင်အထွက် မှားလွန်းဘာကြောင့်

တရားအားထုတ်ရာမှာ အနောင့်အယူက် ဖြစ်တဲ့အတွက် မနေလိုတော့ဘဲ ဆရာ ဥပဇ္ဈာယ်ထဲ ခွင့်ပန်လျှောက်ထား အားထုတ်ဖို့ရာ ကမ္မဒာန်းတရား တောင်းကာ ဖြို့စွန်ဖြို့ဖျားရှိ ရွာကလေးတစ်ရွာမှာ ဆွမ်းခဲ့စားပြီး တောကျောင်းမှာနေ တရားအားထုတ်ကာ (၁၂) နှစ် ကြောသွားပါတယ်။ တရား မရရှာပါဘူးတဲ့။

သည်အချိန် အတွင်းမှာ ရဟန်းတော်ရဲ့ သက်ကြီး ရွယ်အို မယ်တော် မေည့်းတော်ကြီးများဟာ မားမားရပ်ပြီး စိမ့်ခန်းခွဲသူ သားတွေ မရှိဘဲ့အတွက် လယ်ယာ လုပ်သားတွေက လုပ်လို့ ရသမျှ၊ သူတို့ဟာသူတို့ ယူထွက်ပြီးကြော၊ အတွင်းလူ အိမ်ဖော် ယောကျား မိန့်းမတွေကလည်း ရွှေငွေ အစရှိ သမျှ အတွင်း ပစ္စည်းတွေကို ယူထွက်ပြီးကြောနဲ့ မိအို ဖော် သူငွေးကြီးတွေမှာ ဘာပစ္စည်းမှ မကျိန်တော့ဘဲ နောက်ဆုံး အိမ်ကိုပါ ရောင်းလိုက် ရပြီး အိုးခြမ်းပဲကလေးတွေကိုင်း အဝတ်နှစ်းကလေးတွေ ဝတ်၊ အိမ်တကာလည်း တောင်းစားပြီး သူတစ်ပါး အိမ်နဲ့ရုံးမှာ ခိုက်ပေါ်ရတဲ့အထိ ဆင်းရှုံးကွဲ ရောက်ကုန်ကြပါသတဲ့။

တစ်နောက် ကျောင်းတော်က ရဟန်းတော် တစ်ပါးဟာ အဲသည် ရဟန်းတော်ဆို ရောက်လာတာနဲ့ နေရာထိုင်ခင်းပေးပြီး စကားစမြည် ပြောကြတဲ့အခါ ရဟန်းတော် က သာဝတ္ထိဖြို့က သည်လိုနာမည်၏တဲ့ သူငွေးကြီး

အနီးမောင်နဲ့ တို့ဟာ ဘယ်လို့ အခြေအနေရှိတာဘို့ အရှင်ဘုရား သိခဲ့ရပါသလို မေးတဲ့အခါ ...

အာက္ခား ရဟန်းတော်က သည်သူငွေးကြီး အနီးမောင်နဲ့ အကြောင်းတော့ မမေးပါနဲ့လို့ ပြောပါသတဲ့။

ဘာဖြစ်လိုပါသလို မေးတော့ ...

သည်လိုပါ။ သူတို့ရဲ့ တစ်ဦးတည်းသော သားဟာ ဗုဒ္ဓ သာသနတော်မှာ ရဟန်းပြုသွားပါတယ်၊ သူ ရဟန်းပြုသွားတဲ့ အချိန်ကစပြီး သူငွေးကြီးတို့ရဲ့ စည်းစိမ်္ဂုဏ်တွေ တစ်စတစ်စ ကုန်ခန်းသွားလိုက်တာ အခုခုံး စားစရာ ဝတ် စရာသာမက နေစရာ ထိုင်စရာ အိမ်တော် မရှိတော့တာ ဆောင်းအိမ်တကာဘူးအိမ် လွည်းလည်း တောင်းရမ်းစားသောက်ရ ပြီး သူများအိမ် နဲ့သေးမှာ ခိုက်ပေါ်ကြရရှာတယ်။ တကယ့် ကို သနားစရာတွေပါပဲ ငါရှင်လို့ ပြောပါတယ်။

သည်စကားကို ကြေားလိုက်တဲ့ သူငွေးသား ရဟန်း ဆောင်းသာ စိတ်ထိခိုက်လွန်းတာအကြောင်း မေးမြောမတတ် ဖြစ်သွားပြီး မျက်ရည်လည်းခွဲနဲ့ ရင်တလိုက်လိုက် အတွင်းကြိုတ် ချိုက်ငိုမိုပါသတဲ့။

အာက္ခား ရဟန်းတော်က ဘာဖြစ်လို့ နိုတာလဲ အဲတဲ့အခါ အဒါ တပည့်တော်ရဲ့ မယ်တော် မေည့်းတော်ကြီး သူပါပဲ အရှင်ဘုရားလို့ ပြန်ပြောတာနဲ့ အာက္ခား ရဟန်းတော်

က ဖြစ်ရလေ ငါရှင်၊ သည်လိုဖြစ်ရတာ ငါရှင်ကြောင့်ပဲ ငါရှင် ပြန်ပြီးတော့ မြှေစလုပ်ကျွေးပါချေလို့ တိုက်တွန်းပါတယ်။

သူငွေးသား ရဟန်းတော်ဟာ ငါ ရဟန်းတရား အားထုတ်လဲတာ ၁၂ နှစ်ကြာ ရှိပြီ၊ မင်ရောင် ဖိုလ်ရောင် တဆိတ်ကလေးမှ ပြောင်တာ မတွေ့ရသေးဘူး၊ ငါဟာ မကျေတ်ထိုက်တဲ့ အဘွဲ့ပုဂ္ဂိုလ်လင်ပါရဲ့။ မိဘတွေ ပြန်လုပ် ကျွေး ပြုစာ၊ ဒါနအစရှိတဲ့ ကုသိလ်ကောင်းမှုမတွေ လုပ်ပြီး နတ်ပြည့်ရောက်ဖို့ အားထုတ်တာ ကောင်းပါတယ်လို့ စဉ်းစား ဆုံးဖြတ်ပြီး သူ့တော့ကျောင်းကလေးကို အာက္ခာရှုဟန်းအား အပ်ပြီး သာဝတ္ထိပြည့် မိဘရှုပို့ ပြန်လာပါသတဲ့။

ပြန်လာလို့ သာဝတ္ထိပြည့်နဲ့ မနီးမဝေး ဇေတ်ဝန်းကျောင်းတိုက်ကြီးရဲ့ အစွမ်းဆုံး ကျောင်းနားအရောက် ဇေတ်ဝန်းကျောင်းတော်ကြီးဆီ သွားတဲ့ လမ်းတစ်လမ်း သာဝတ္ထိပြီး ထဲကို သွားတဲ့ လမ်းတစ်လမ်းလို့ လမ်းနှစ်သွယ် တွေ့တဲ့အခါ ရပ်ပြီး သာဝတ္ထိပြီးထဲဝင် မိဘတွေကို အလျင်သွားထွေ့ရမလား၊ ဇေတ်ဝန်းကျောင်းတော်ထဲဝင် ဘုရားရှင်ကို အလျင်နဲ့မြင်ရ ကောင်းမလား စဉ်းစားတဲ့အခါ မိဘတွေက အလျင်ကလည်း အကြာကြီး တွေ့ခဲ့ဖူးပါတယ်။ နောက်လည်း တစ်သက်လုံး အတူနေသွားရနိုးမှာ၊ ဘုရားကိုကတော့ သည်အချိန်က နောက် မူးတွေ့ရဖို့ရာ အတော်ကြီး ခဲယဉ်းသွားပြီမို့ ဘုရားရှင်ကို

နှုတိယအကြိုင်

အလျင်ဝင်နဲ့ပြီး နံနက်စောစောကျတော့မှုပဲ မိဘများဆီ သွားတော့မယ်ဆိုတဲ့ မှန်နာန်တဲ့ ဆုံးဖြတ်ချက်ချုပြီး ဇေတ်ဝန်းကျောင်းတိုက်ကြီးထဲ ဝင်သွားပါတယ်။

ရှင်တော်ဘုရား ညာနေချမ်းကျလို့ တရားဟောတဲ့အခါ ရဟန်းတော်ရဲ့ ပါရမ့်စာတ်ခံကို ကြည့်ပြီး “မိဘကျေးဇူး ဆပ်” တရားတော်ကို ဟောတော်မှုပါတယ်။ ပရီသတ် အစွမ်းနားကနေ တရားနာနေတဲ့ ရဟန်းတော်ဟာ “ငါက လူထွက်ပြီး မိဘလုပ်ကျွေးမယ် စိတ်ကူးထားတယ်၊ ရှင်တော်ဘုရားကတော့ ရဟန်းဝတ်နဲ့ မိဘလုပ်ကျွေးတာ ပိုပြီး မိဘကျေးဇူးဆပ်ရာ ရောက်တယ်လို့ ဟောတော်မှုပါလား၊ ရှင်တော်ဘုရားကိုသာ အလျင် ဝင်မဖူးမိလျင် ငါရဲ့ တန်ဖိုးကြီးလှတဲ့ ရဟန်းဘဝ ဆုံးရှုံးရတော့မှာပါလား။ ကဲကြီးပေလို့သာပေါ့” လို့ ဝမ်းပန်းတာသာ စဉ်းစားမြိုပြီး ငါ လူမထွက်တော့ဘူး၊ ရဟန်းဝတ်နဲ့ပဲ မိဘလုပ်ကျွေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါသတဲ့။

ရဟန်းတော်ဟာ နောက်တစ်နေ့နံနက် စောစော သာဝတ္ထိပြီးထဲဝင်ပြီး “ဆင်းရတဲ့ မိဘများဆီ ဘာမှမပါဘဲ သွားလို့မကောင်းဘူး” လို့ စိတ်ကူးမိတာနဲ့ ယာရာဆွမ်းခံယဉ်ကာ မိဘများနေခဲ့တဲ့ အိမ်ဟောင်းတဲ့ခါးဝကောင်းရပ်ပြီး လှမ်းကြည့်လိုက်တဲ့အခါ သွားတို့ တောင်းရမ်းလို့ ရလာတဲ့ ယာရာ (ဆန်ဖြတ်) ကလေးကို ရှုံးမှာချုပြီး သူများအိမ် နံရုံမှာ

နှုတိယအကြိုင်

ခိုကပ်နေကြတဲ့ မိဘများကို တွေ့ရတော့ ရင်ထဲက သောက အရှင်ကြောင့် မျက်ရည်ပူတွေ မျက်လုံးနဲ့ အပြည့်ကျလာကာ မိဘများနဲ့ မနီးမဝေး နေရာမှာ သွားရပ်နေလိုက်ပါတယ်။

မိဘများက မြင်ပေမယ့် မမှတ်မိတာကြောင့် ဆွမ်းလာခဲတဲ့ ရဟန်းထင်ပြီး “အရှင်ဘုရား၊ အရှင်ဘုရားကို လောင်းလှုစရာ တပည့်တော်တိမှာ ဘာမှမရှိပါ၊ ကန်တော့ ဆွမ်းပါဘုရား” လို့ လျှောက်ထားပါတယ်။

မယ်တော့စကား ကြားရတဲ့ ရဟန်းတော်ဟာ ရင်ထဲမှာ သောကတွေနဲ့ တင်ကျပ်လာပြီး မျက်လုံးအိမ်မှာ မျက်ရည်အပြည့်နဲ့ မတုန်မလျှပ် ရပ်နေပါတယ်။

နောက်တစ်ကြိမ် နောက်ထပ် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ကန်တော့ဆွမ်းပါလို့ လျှောက်ထားပေမယ့် ကြွေမသွားဘဲ ရပ်နေတဲ့ ရဟန်းတော်ကို မြင်ရတော့ ခမည်းတော်ကြီးက “ထူးတယ် ရှင်မရော၊ တို့သားလေးများ ဖြစ်နေသလားမသိဘူး၊ သွားကြည့်စမ်းပါဦး” လို့ ပြောတာနဲ့ မယ်တော်ကြီးက သွားကြည့်တော့ သားဖြစ်နေမှန်း သိတာနဲ့ သားရဲ့ မြောင်းမှာ လဲကျင့်ကြွေးပါတော့တယ်။

ခမည်းတော်ကြီးကလည်း သည်အတိုင်း ငိုကြွေးတဲ့ အခါ သား ရဟန်းတော်လည်း လူမြှေ့မဆည်နိုင်တော့ဘဲ ငိုကြွေးပါတော့တယ်။ သူငွေးကြီး လူမြွှေ့မိဘ နှစ်ဦးနဲ့ သား

ရဟန်းတော်တို့ရဲ့ မြင်ကွင်းကတော့ တကယ်ကို ဝမ်းနည်းကြော့စရာကြီး ပါပဲ။

သည်အခါ ရဟန်းတော်ဟာ စိတ်ကိုပြန်ထိန်းလိုက်ပြီး စယ်တော် ခမည်းတော်ကြီးများကို အားပေးစကား ပြောကြားနှစ်သိမ့်စေကာ သင့်လျော်တဲ့နေရာ ရှာဖွေနေထိုင်ဖော်ပြီး ဆွမ်းခဲ့သွားပါတယ်။ သက်န်းလှော အဝတ်အထည်များကို ရှာဖွေပြီး မိဘများကို ဝတ်စေပါတယ်။

မိဘများဝတ်လို့ ဟောင်းနွမ်းသွားတဲ့ အဝတ်များကိုမှ သက်န်းချုပ်ပြီး ဝတ်ပါတယ်။ ရှေးအခါက ခုခေတ်လို့ အဆင် သင့်ဝတ်ဖို့ ချုပ်ဆိုပြီးသား သက်န်းကို မလျှကြား သက်န်းချုပ်စရာ အဝတ်အထည်စများကို သက်န်းတစ်ထည်စာ အလုံးအလောက်ဖြစ်စေ၊ တတ်နိုင်သလောက် အဝတ်ပိုင်းတစ်ပိုင်း ဆောက်ဖြစ်စေ လူဒါန်းတတ်ကြပါတယ်။ ဒါကိုမှ ရဟန်းတော် ခုံးဟာ ချုပ်ဆိုပြီး ဝတ်ရှုကြရပါတယ်။ အဲဒါကို သက်န်းလှာ (သက်န်းချုပ်မည့်) အဝတ်ပုဆိုလို့ ခေါ်ပါတယ်။

ဆွမ်းခဲလို့ ပြည့်စုလုံးလောက်အောင် ရတဲ့နောက်သုံးတာမို့ ရဟန်းတော်ဟာ ဆွမ်းဝေ ဘုံးပေးရတဲ့နောက် မရှိတာကြောင့် အင်မတန် စားဝတ်နေရေး ချို့တဲ့ဆင်းရဲ့ အားပါတယ်။ နှင့်က ရပ်ဆင်းအကိုး သပ္ပါယ်တင့်တယ် ပြည့်ကြိုးကို သူငွေးသား ရဟန်းတော်ဟာ ခုအခါမှာတော့ အရှိုးပေါ်

အရေတင် ဒိန်ချုံးညိုးစွမ်းပြီး အကြောပြုင်းပြုင်း ထဲတဲ့ ခန္ဓာ ကိုယ်နဲ့ အတော်ကို အကျဉ်းတန် အရပ်ဆိုးနေရာပါတယ်။

ရဟန်းတော်ရဲ့ သည်လို အခြေအနေမျိုးကို မြင်ရတဲ့ အခြားရဟန်းတော်များက အရှင်ဘုရားဟာ အလျင် အခြေ အနေမျိုးနဲ့ လုံးဝမတော့ဘဲ အပြောင်းလဲကြီး ပြောင်းလဲ သွားပါလာ။ မကျန်းမမာ ဖြစ်နေပါသလားလို့ မေးကြတဲ့အခါ ရဟန်းတော်က ချို့ချို့ငဲ့ အခြေအနေမျိုးနဲ့ မိဘများကို လုပ်ကျွေးနေရှုလို့ ခုလို့ ဖြစ်ရတဲ့အကြောင်း ပြောပြပါတယ်။

သည်အခါ ရဟန်းတော်များက (သွေ့အယျိုဝင်ပါတဲ့) ဒကာ ဒကာမများအား ပေးကမ်းခြင်းဖြင့် ဖျက်ဆီးပစ်တဲ့ ပုဂ္ဂိုလ်ပဲလို့ ပိုင်းကဲ့ရဲ့ကြတဲ့အတွက် ရဟန်းတော်ဟာ ရက်လွန်းလို့ ခေါင်းတောင် မဖော်ရတော့ဘဲ ပုန်းနေရာပါသတဲ့။

ရဟန်းတော်များဟာ ကဲ့ရဲ့ရုံမျှနဲ့ အားမရသေးဘဲ သည်အကြောင်းကို ရှင်တော်ဘုရားအား သွားရောက်လျောက်ထားကြပါတယ်။

ရှင်တော်ဘုရားက ရဟန်းတော်ကို ခေါ်တော်မျှဖြီး ရဟန်းများ လျောက်ထားတဲ့အတိုင်း မှန်သလားလို့ မေးပါတယ်။ ရဟန်းတော်ကလည်း မှန်ပါရကြောင်း လျောက်ထားပါတယ်။ ရှင်တော်ဘုရားက သင်လုပ်ကျွေးနေတဲ့ ဒကာ ဒကာမတွေဟာ ဘယ်ဘူလဲလို့ မေးပါတယ်။ ရဟန်းတော်က

မိဘများဖြစ်ကြောင်း လျောက်ထားတဲ့အခါ ရှင်တော်ဘုရားက ရဟန်းတော် စိတ်အားတက်ကြွာ ထက်သန်တဲ့ ဝိရိယနဲ့ မိဘများကို လုပ်ကျွေးတဲ့အတွက် သာဓရသုံးကြိမ် ခေါ်တော်မျှဖြီး သင် ချစ်သားဟာ ငါဘုရား ကျင့်သုံးခဲ့တဲ့ လမ်းစဉ် အတိုင်း လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ပဲ၊ ငါဘုရားလည်း ရေးအခါ ပါရမီ ဖြည့်စဉ်က သင်ချစ်သားလိုပဲ မိဘများကို လုပ်ကျွေးခဲ့တယ်လို့ မိန့်တော်များပါတယ်။

ဒါဟာ ရှင်တော်ဘုရားကိုယ်တိုင် ပေးတဲ့အဖြေပါပဲပဲ။

(လုဝဏ္ဏသာမဇာတ် - ပစ္စာပိန်ဝဏ္ဏ)

အကျမ်းတဝ် ရှိသူများအား စိတ်ချမ်းသာချင်လျှင်၊ အောင်မြင်ကြီးပွားချင်လျှင် ဗုဒ္ဓ၏ အရဟံရဏ်တော်ကို နဲ့နက်၊ အနဲယ်၊ ညာ၊ သုံးခါ ရွတ်ခိုင်းပါသည်။ အတော်ခံပဲများများ ပြုလုပ်နေကြပါပြီ။

ဤကဲသို့ အရဟံရဏ်တော်၊ ရွတ်ခိုင်းခြင်းသည် ကျွန်တော်မှာ အပြစ် ရှိမရှိ သိလိုပါသည်။ အရဟံရဏ်တော် အဓိပ္ပာယ်ကိုလည်း သူတို့နားလည်အောင် ရှင်းပြပေးပါသည်။

ရတနာမွန် မဂ္ဂဇင်းအတွက် ကျွန်တော် ကူညီရမည် အချက်များ ရှိပါကလည်း ဝမ်းမြောက်စွာ ကူညီလိုပါသည်။ ကျွန်တော်ဆန္ဒကတော့ အာဖရိကတိက်မြှု ဗုဒ္ဓဘာသာ ပြန်ပွားလိုလှပါသည်။

ဦးကျော်စိုး
ခေတ္တ-နိုင်ရှိုးရိုးယား။

ဦးကျော်စိုး
လေးရှိုး(စိုး)မြှုံး၊ နိုင်ရှိုးရိုးယား

ဦးကျော်စိုး အနေနဲ့ အရဟံရဏ်တော်ကို တစ်နေ့သုံးကြိုစ် ဆိုခိုင်းတာဟာ အလွန်ကောင်းတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ တစ်နေ့သုံးကြိုစ်ဆိုတာ နည်းတောင်နည်းပါသေးဘယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ “သယနေ အသာနေ ဣာနေ။ ဂမနေစာပိ သွာဒါ။ အိပ်နေ၊ ထိုင်နေ၊ ရပ်နေ၊

မေးခွန်း (၂၀)

တာဝန်ခံ ဗုဒ္ဓဝါဒဆိုင်ရာ အမေး-အဖြေ
ရတနာမွန် မဂ္ဂဇင်း

နေ့ ၂၈-၆၂၂

ကျွန်တော်သည် နိုင်ရှိုးရိုးယားနိုင်ငံ လေးရှိုး(စိုး)
မြှို့မှာ အမှုထမ်းလျက် ရှိပါသည်။ ရတနာမွန် မဂ္ဂဇင်းကိုလည်း
ပတ်ရပါသည်။ ထိုတွင် ကျွန်တော် အပ်ချပ်ရသော အမှုထမ်း
အချို့က ဗုဒ္ဓဘာသာအကြောင်းကို သိလိုကြပါသည်။ သူတို့က
ကျွန်တော် ပြုလုပ်သော ပုတီးစိပ်ခြင်း၊ ဗုဒ္ဓါနသုတီ ပွားများ
ရွတ်ဖတ်ခြင်းကို သိလိုကြပါသည်။ သို့နင့် သူတို့အား
ဝါးပါးသီးလကို အခြေခံခြီး ကျွန်တော်တော်သွေး၊ မှတ်သွေး၊
ကို ရှင်းပြပေးပါသည်။

သွားနေ၊ ဘယ်လို လူရိယာပုတ်နဲ့ပဲ နေနေ အမြဲတမ်း ဘုရား
ဂုဏ်တော်ကို ဆင်ခြင်အောက်မှာ ရှိခိုးနေနိုင်လျှင် မွန်မြတ်သော
နေခြင်းပဲလို ဟောတော်မှုပါတယ်။

ဒါကြောင့် ဦးကျော်စိုး ရွတ်ဆိုခိုင်းတဲ့ အတိုင်း
တစ်နေ့၊ သုံးကြောင့် ပုံမှန်ထားပြီး ဒါထက် တိုးကာ အချိန်ရသမျှ
အရဟံရှုတ်တော်ကို အဓိပ္ပာယ်ပါ သိပြီး ရွတ်ဆိုပွားများလျှင်
ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာနဲ့ အမြန်ဆုံး အောင်ခြင်
ကြီးပွားမယ်လို့ ရဲ့ကြီး ဝန်ခံပြီး အလုပ်ခိုင်းကြည့်ပါ။
သူတို့ ယုံကြည်ထက်သနလျှင် ထက်သနသလောက် အကျိုးထူး
ခဲ့စားရပြီး ဘုရားရှင်အပေါ် ယုံကြည်လေးစားမှုတွေ တိုးတက်
ဖြစ်ပွားလာပါလိမ့်မယ်။

အသည်အခါကျတော့ သည်လို ကိုယ်ချမ်းသာ စိတ်
ချမ်းသာ အရာရာ အောင်မြင်တိုးတက်မှုကို ရအနေနိုင်တဲ့ ဂုဏ်
သတ္တိ ကျေးဇူးတရားတွေနဲ့ ပြည့်စုတော်မှုတဲ့ ဘုရားရှင်နဲ့
အသည် ဘုရားရှင် ဟောကြားညွှန်ပြထားတဲ့ ချမ်းသာကြီးပွား
အောင်မြင်ကြောင်း တရားတော်တွေ၊ ဒီတရားတော်တွေ
ကွယ်ပြောက်ပျက်စီး မသွားရလေအောင် ထိန်းသိမ်းစောင့်
ရှောက်ထားပြီး လူသားတွေ ကမ္မာသူ ကမ္မာသားတွေကို
ဟောကြားဝင့် ပြန်ဖြူးယောကြတဲ့ ဘုရားရှင်နဲ့ တပည့်သား
သယာတော် တွေ ရှိပါတယ်။ အဲဒီ ဘုရား တရား သယာကို
ရတနာမြတ်သုံးပါးလို့ ခေါ်ပါတယ်။ ဒီရတနာမြတ် သုံးပါးသာ

လျှင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာချင်ကြသူ၊ တိုးတက်ကြီးပွား
အမြဲတမ်း ကောင်းစားချမ်းသာချင်ကြသူ မှန်သမျှတို့ရဲ့
ကိုးကွယ်ရာ မြို့ခိုအားထားရာ အစစ်ဖြစ်တယ်ဆိုတာ သဘော
ပါက်လောက် အောင် ပြောပြပြီး ...

၁။ ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ မှိုင်ဆည်းကပ်
သိမှတ်ပါ၏။

မံ့ သရဏံ ဂုံးမီ

၂။ တရားတော်ကို ကိုးကွယ်ရာဟူ၍ မှိုင်
ဆည်းကပ် သိမှတ်ပါ၏။

မံ့ သရဏံ ဂုံးမီ

၃။ သယာတော်မြတ်ကို ကိုးကွယ်ရာ ဟူ၍
မှိုင်ဆည်းကပ် သိမှတ်ပါ၏။

သယံ သရဏံ ဂုံးမီ

အသည်လို မြန်မာလိုဖြစ်စေ၊ ပါ့မြိုလို ဖြစ်စေ၊
သုတ္တိ ရှိုးရာ ဘာသာနဲ့ ဖြစ်စေ ဆိုခိုင်းလိုက်လျှင် သရဏံကံ
တည်သူ ဗုဒ္ဓဘာသာ ဖြစ်သွားနိုင်ပါတယ်။

အဆင့်သင့် အခွင့်ရှုပျော် ဗုဒ္ဓဝင်တဲ့ ငါးရာ ငါးဆယ်
ဒီးတိုးတော်တွေထဲက သင့်လျော်ရာကလေးတွေ ပြောပြနိုင်
ဘုံးလည်း ခရီးရောက်မယ် ထင်ပါတယ်။ ဒီနည်း ကလေးဟာ


အာဖရိကတိုက်မှာ ဗုဒ္ဓဘာသာ ထွန်းကားပြန့်များ စေလိုတဲ့
စေတနာထက်သန်နေတဲ့ ဦးကျော်စိုးအဖို့ အသုံးဝင် ကောင်း
ဝင်နိုင်စရာ ရှိမယ် ထင်ပါတယ်။ ဦးကျော်စိုး အခု လုပ်နေတဲ့
အရဟု ဂုဏ်တော် ရွတ်ဆိုခိုင်းတာနဲ့လည်း ကွင်းဆက်မီ
နေပါတယ်။

သရဏရုံ တည်ပြီး ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ လူသား
တိုင်းနဲ့ သက်ဆိုင်တဲ့ ကိုယ်ချင်းစာတရားကို အခြေခံတဲ့
ငါးပါးသီလနဲ့ ပြည့်စုမှသာ သင့်လျော်မှာမို့ ငါးပါးသီလနဲ့
ပြည့်စုအောင် ဆောက်တည်ခိုင်းရာက စြိုး တဖြည့်ဖြည့်
ခွဲဆောင်သွားလျှင် အောင်မြင်ထမြာက်နှင့်မယ်ထင်ကြောင်း
အကြိုပြုလိုက်ရပါတယ်။

ဘာသာ့ခြား ပုဂ္ဂိုလ်အား “အရဟု” ဂုဏ်တော်
ရွတ်ဆိုစေခြင်းဖြင့် ဘယ်လိုအပြစ်မျိုး ရောက်နိုင်တယ်ဆိုတာ
စဉ်းစားလို့ မရနိုင်လောက်အောင်ပါပဲ။ အလွန်မွန်မြတ်တဲ့
ကုသိလ် ရုတယ်လိုပဲ မြင်ပါတယ်။

မြတ်စွာဘုရား ဘုရားဖြစ်တော်မူခါစက တရားဟော
တာလည်း ဘာသာ့ခြားတွေပဲ ဖြစ်ပါတယ်။ ဘာသာ့ခြားတွေ
ဟာ ဘုရားရှင်တရားတော်တွေ နာရမဲ ဘုရားရှင်ကို ကိုးကွယ်
တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လေတာပါ။ ဒါကြောင့် ဦးကျော်စိုး
အနေနဲ့ အရဟုဂုဏ်တော် ရွတ်ဆိုခိုင်းတာ အပြစ်များ ရှိလေ
မလေးဟု တစ်စုံတစ်ရာ သံသယ ဝင်မနေဘဲ ငါးအနေနဲ့

ကဲကောင်းထောက်မလိုသာ ဘာသာ့ခြားတွေကို အရဟုဂုဏ်
ဆုံး ရွတ်ခိုင်းတဲ့ အခွင့်အရေး ရတာပါလားလို့ အမှန်အတိုင်း
မြင်ပြီး ဆတက်ထမ်းပါး တိုးကာ အရဟု ဂုဏ်တော်ကို
ရွတ်ဆိုခိုင်းရာကစပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်သယက်
မြင့်သော ဗုဒ္ဓ၏ ဒါန် သီလ စသော တရားတော်တွေကို
ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဖြန်ဖြီးပေးမြင်းဖြင့် ဗုဒ္ဓသာသနနာ
တော် အာဖရိကတိုက်မှာ ထွန်းပြောင်တိုးတက်အောင် ဆောင်
ခွဲကိုနိုင်ပါစေလို့ ပဋိနာပြုလိုက်ပါတယ်။



၁၀။ ညွှတတ်တယ်ဆိုတာ ဟုတ်ပါသလား မဖြေကြားပေးပါ ခင်ဗျား။

မောင်မြင့်လောင်

ရွှေတသာလန်း၊ သုံးဆယ်မြို့။

အမြဲ(၁)

ရှစ်ပါး သီလ ဆောက်တည်ပြီး
ဥပုသ်ဆောင်တဲ့ ပုဂ္ဂိုလ်များ၊ ကျောင်း

ဧပ် အနီးမှာရှိတဲ့ မြေက်ပင် ပေါင်းပင်များ၊ ကို နှစ်ကောင်း
ပါတယ်။ သစ်ပင်များ၊ ကိုလည်း ခုတ်တွင်ရှင်းလင်း ကောင်း
ပါတယ်။ ကုသိုလ်ရပါတယ်။

ရဟန်းတော်များ၊ မြေက်၊ သစ်ပစ်များ၊ ကို မနှစ်၊
မခုတ်ကောင်းတာနဲ့ ဥပုသ်သည်တွေ မြေက်ရှင်းတာ ရောထွေး
သွားပဲ ရပါတယ်။

ရဟန်းတော်များ၊ မနှစ်၊ မခုတ်ကောင်းတာက
အကုသိုလ်ဖြစ်လို့ မဟုတ်ပါဘူး၊ ဘုရားရှင် ပညာတ်တော်မှတဲ့
သိက္ခာပုဒ်ကြောင့် ဖြစ်ပါတယ်၊ သည်လို့ သိက္ခာပုဒ်ကို
ပညာတ်တာကလည်း အကြောင်းရှိပါတယ်။

ရှင်တော်ဘုရား အာဇာပိုင်းမှာ သိတင်းသုံးတော်မူ
ခိုက် အာဇာပိုင်းမြည်သား ရဟန်းတော်များဟာ မိမိတို့ ကျောင်း
အနီးမှာရှိနေတဲ့ မြေက်၊ သစ်ပင်များ၊ ကို ခုတ်တွင် ရှင်းလင်း
ကြပါတယ်။ သည်အခါ ရဟန်းတစ်ပါးဟာ သစ်ပင် တစ်ပင်ကို

မေးခွန်း(၂)

အမေး(၁) ရှစ်ပါး သီလ ဆောက်တည်ထားတဲ့
ပုဂ္ဂိုလ်၊ ဥပုသ်ရက်ရှည် ဆောက်
တည်ထားတဲ့ ပုဂ္ဂိုလ်များမှာ ကျောင်း၊ ဧပ်၊ အနီးအနားမှာ
ရှိတဲ့ မြေက်ပင်ပေါင်းပင်များ၊ ကို မနှစ်ကောင်းဘူး၊ နှစ်လျှင်
အပြစ်ဖြစ်တယ်လို့ ပြောကြပါတယ်၊ တချို့ကျတော်လည်း
အပြစ်မဖြစ်ပါဘူး၊ ကုသိုလ်ရတယ်လို့ ပြောကြပါတယ်။
အဲဒါကို ရှင်းပြပေးပါခင်ဗျား။

အမေး(၂) မြတ်စွာဘုရား ဆွမ်းတော်မူ စွန့်
သော မှန်း၊ သစ်သီး သသည်များ၊ ကို
မစားကောင်းဘူး၊ စားလျှင် ဉာဏ်ထိုင်းတတ်တယ်၊ အာကား

နှစ်ယအကြို့

နှစ်ယအကြို့

သွားဖြတ်ပါတယ်။ သည်လို ဖြစ်တဲ့အခါ အဲဒီသစ်ပင်က ရှုက္ခာစိုးနှတ်သမီးက မခုတ်ဖြတ်ဖို့ ပြောပေမယ့် နား မထောင်ဘဲ ပုဆိန်နဲ့ သစ်ပင်ကို ခုတ်ဖြတ်လိုက်ပါတယ်။ မြောက်ပြီး ခုတ်ချလိုက်တဲ့ ပုဆိန်ရဲ့ အရှိန်ကို ပြန်မထိန်းနိုင် လိုက်တာ ကြောင့်လို ဆိုပါတယ်။ အဲသည်အခါ သစ်ပင်မှာရှိတဲ့ ဘုံးမှာနဲ့ ထဲမှာ အိပ်နေတဲ့ ရှုက္ခာစိုးနှတ်ကလေးရဲ့ လက်ဟာ လက်မောင်၊ ရင်းကနေ ပြတ်သွားပါတော့တယ်။ သစ်ပင်မှာ ရှိနေတဲ့ ရှုက္ခာစိုးရဲ့ ဘုံးမှာနဲ့ လူတို့မဖြင့်နိုင်ဘူးလို့ ဆိုပါတယ်။

(ပါစိတ် အဋ္ဌကထာ)

သည်လို ပြတ်သွားတော့ နှတ်သမီးဟာ စိတ်ဆိုးပြီး ရဟန်းကိုသတ်ဖို့ ကြိုပြီးနောက် မတော်သေးပါဘူးလေလို့ စဉ်းစားပြီး ဘုရားရှင်ကို သွားလျောက်ပါတယ်။ ဘုရားရှင်က သာဓာဌေးပြီး သင် နှတ်သမီး၊ ရဟန်းကို မသတ်မီအောင် ကိုယ့်အောင်သကို ကိုယ်ထိန်းလိုက်နိုင်တာဟာ သင့်အတွက် အောင်မြင်မှ တစ်ရပ်ဖြစ်တယ်။ ရဟန်းကိုသာ သတ်မီလျှင် သင်ဟာ အလွန်ဆိုးရားတဲ့ ဆင်းရှုံးကြတွေနဲ့ တွေ့ကြုံရမှာ အမှန်ပဲလို့ ချီးမွမ်းတော်မှုကာ ရှုက္ခာစိုးနှတ် မရှိတဲ့ သစ်ပင် တစ်ပင်ကို ညွှန်ပြန်ဖော်ထိုင်စေတော်မှုလိုက်ပါတယ်။ ဒေါသကို ထိန်းလိုက်နိုင်တဲ့ ရှုက္ခာစိုးနှတ်သမီးဟာ အလွန် ချမ်းသာသွားပါတယ်။ တန်ခိုးလည်း ကြီးတွေးပါတယ်။

အုတိယအကြို


သည်အကြောင်း လူတွေကြားတဲ့အခါ သာကိုဝင်မင်းသား ဘုရားသားတော်တွေဟာ ဘယ့်နယ်ကြောင့်များ စိဝါ(အသက်) ဆိုတဲ့ တစ်ခုသော ကြောင့်ရှိတဲ့၊ မြိုက်၊ သစ်ပင်တွေကို ညွှန်းဆဲကြတာလဲလို့ ကဲ့ရဲ့ကြပါတယ်ဒါကို ရဟန်းတွေက ကြားပြန်တော့ ကဲ့ရဲ့ကြပြီး ဘုရားရှင်ကို သွားလျောက်တဲ့ အခါ ရဟန်းကို ခေါ်မေးပြီး မောယ် ပုဂ္ဂိသ (မင်္ဂလာလိုလ်မမှို့ အချည်းနှီးသော ယောကျား)၊ သင့်အလုပ်ဟာ သာသနဘတော်ကို မကြည်ညိုသေးသူကို မကြည်ညိုစေနေ့၊ ကြည်ညိုပြီးသူကို အကြည်ညို ပျက်စေဖို့ ဖြစ်တယ်။ လူတွေဟာ မြိုက်၊ သစ်ပင် တွေမှာ အသက်ရှိတယ်။ မြိုက်၊ သစ်ပင်တွေကို ခုတ်လျှင်၊ နှတ်လျှင် အသက်ရှိတဲ့ အရာကို ညွှန်းဆဲရာ ရောက်တယ်လို့ သူတို့ အယုရှိကြတယ်လို့ ကဲ့ရဲ့တော်မှုပြီး...

ရဟန်းတော်မှားသည် စိမ်းစိုးစေသော မြိုက်၊ သစ်ပင် မှားကို မခုတ်၊ မနှတ် မဖျက်ဆီးရ၊ ခုတ်၊ နှတ်ဖျက်ဆီးလျှင် ပါစိတ်အာပတ်သင့်စေလို့ သိက္ခာပုံံကို ပည့်တော်မှုလိုက် ပါတယ်။

သည်သိက္ခာပုံံဟာ ရဟန်းတော်မှားနဲ့သာ ဆိုင်ပါတယ်။ တခြား ရှင်ရောလုပ်ပါ ဘယ်သူနဲ့မှ မဆိုင်ပါဘူး၊ ဒါကြောင့် ဥပုသနသည်တွေ မြိုက် ရှင်းကောင်းတယ်၊ ကုသိုလ်းဘယ်လို့ ဖြေလိုက်တာပါ။

အုတိယအကြို

အမြေ(၂) မောင်မြင့်မောင်ရဲ့အမှတ်(၂)မေးခွန်း
အမြေ ဤစာအပ် စာမျက်နှာ
(၁၀၂) မှ (၁၁၁) အထိ ဖြေဆိုထားပြီး ဖြစ်ပါတယ်။



မေးခွန်း(၂၂)

အမေး(၁)

ဘုရား ရဟန္တဘတို့ ပြီးရယ်သော
စိတ်သည် ဟသိတ္ထဗာဒ် ဖြစ်ပါ၏။
ထိနိတ်သည် အသောဘဏ္ဍာစိတ် (မတင့်တယ်) ထဲတွင်
ပါဝင်နေ၏။ ထိုကြောင့် ဘုရားရဟန္တဘတို့ ပြီးရယ်ခြင်းသည်
မတင့်တယ်ဟု မှတ်ရမည်လော့။

အမေး(၂)

ပါရာမိက ကျပြီးသောရဟန်းသည်
(အသွင်မပြောင်းဘဲ) ပါနဖြူခြင်း၊
ဘုရားဖူးခြင်း၊ ပုတီးစိပ်ခြင်းများ ပြုလုပ်ပါက ကုသိုလ်ရနိုင်
ခဲ့ရနိုင်။

အမေး(၃)

ပါရာမိက ကျပြီးသောရဟန်းသည်
(အသွင်မပြောင်းဘဲ) ဒီအတိုင်း
သေက အဘယ်ငြို့ ကျနိုင်သည်ကိုလည်းကောင်း၊ ထိုအတူ
သယာဒီသိသုတေသနပါစိတ် စသည်တို့၏ အာပတ် တစ်ခုခဲ့သင့်ပြီး
(ဒေသနာ မကြားဘဲ) သေလွန်ပါက အဘယ်ငြို့ ကျနိုင်သည်
ကိုလည်းကောင်း၊ တိတိကျကျ မှန်မှန်ကန်ကန် ဖြစ်ဆုံးပေးပါ။
ထိုးတော်ကြီး၊ သောဝရပုံ၊ ဆိပ်ဖြော်နယ်။

အမြော(၁)

ဘုရားရဟန်ဘတို့ ပြီးရယ်ခြင်းကို
မတင့်တယ်ဟုမှတ်ရာအကုသိုလ်
စိတ်၊ အဟိတ်စိတ်တို့ကို အသောကာစိတ်လို့ဆိုတာ မတင့်
တယ်သော စိတ်များဖြစ်လို့ ဆိုတာမဟုတ်၊ သောကာစိတ်မှ
တ်ပါးသော (သောကာစိတ် မဟုတ်သော) စိတ်များ ဖြစ်
လို့ အသောကာစိတ်လို့ ဆိုတာဖြစ်ပါတယ်။

သံပြိုံးမှာ အကုသိုလ်စိတ် အဟိတ်စိတ်တို့ကို
အသောကာစိတ်လို့ တိုက်ရိုက်သုံးထားတာ မရှိပါဘူး၊
ကာမာဝစရ သောကာစိတ်၊ မဟုတ်၊ လောက္ဗ္ဗရာ စိတ်
များကို သောကာစိတ်လို့ ဆိုရမယ်လို့ ဆိုလိုက်ဝါးနဲ့
အကုသိုလ်စိတ်၊ အဟိတ်စိတ်တို့ကို (မျတ်ရေက-ဆန့်ကျင်
ဘက်နည်း၊ အဝတ္ထာသီဒ္ဓိ-မပြောဘဲနဲ့ ပြီးတဲ့ နည်းများနဲ့)
အသောကာစိတ်လို့ ပြောဆိုသုံးစွဲနေကြတာ ဖြစ်ပါတယ်။

နှုတိယအကြို

မတိသာရမျှသာ ဆရာတော်ကြီးကတော့ အသောကာစိတ်များကို မတင့်တယ်သော စိတ်များလို့ပဲ၊ အမို့ပုံသဏ္ဌာန်ပါတယ်၊ ဒါပေမယ့် အဟိတ်ကုသလပိပါက်စိတ်များနဲ့
ဘုရား ရဟန်သများမှာသာ ဖြစ်နိုင်တဲ့ အဟိတ်ကြိုယာ စိတ်
များကို “မတင့်တယ်” လို့ ဆိုရမှာ ဘဝင်မကျစရာ ဖြစ်တာ
ကြောင့် မတိမျှသာ ဆရာတော်ကြီးရဲ့ စကားဟာ စဉ်းစားစရာ
ဖြစ်ကြောင်း၊ လေးစားလောက်တဲ့ ဆရာတော်ကြီးများက
မိန့်တော်မူကြတဲ့အတွက် အသောကာရဲ့၊ အမို့ပုံသဏ္ဌာန်ကို
အထက်မှာ ဖော်ပြထားတဲ့အတိုင်း ပူးရမှာ ဖြစ်ပါတယ်။

အသည်လို့ ယူလိုက်လျှင် ဘုရားရဟန်ဘတို့၏ ပြီးရယ်
ခြင်းကို မတင့်တယ်ဘူးလို့ မှတ်ယူဖို့ မလိုတော့တဲ့အတွက်
သည်ပြဿနာဟာ ပြုလည်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

အမြော(၂)

ပါရာမိက ကျပြီးတဲ့ ရဟန်း အသွင်
မပြောင်း လူဝတ်မလဲဘဲ ဒါနပြု
ခြင်း၊ ဘုရားဖူးခြင်း၊ ပုတီးစိပ်ခြင်းများ ပြုလုပ်ပါက ကုသိုလ်
ဆိုင်ပါတယ်။

ပါရာမိကကျပြီး အသွင်မပြောင်းသေးသူ ဖြစ်စေး
အဗျားပုဂ္ဂိုလ် တစ်ဦးဦးဖြစ်စေ ဒါန သီလ အစရှိတဲ့ ကောင်း
ဘဲ အလုပ်တွေလုပ်လျှင် ကုသိုလ်ရတာပါပဲ၊ ပါကာတိပါတ

နှုတိယအကြို

အစရှိတဲ့ မကောင်းတဲ့ အလုပ်တွေလုပ်လျှင် အကုသိုလ် ရတာပါပဲ၊ ကုသိုလ် အကုသိုလ် တရားသဘောတွေဟာ ပုဂ္ဂိုလ်ကို လိုက်ပြီး တစ်ပြောင်းတစ်လဲ ဖောက်လွှာဖောက်ပြန် ဖြစ်မကုန်ပါဘူး။

ပါရာမိကကျြှုံး လူဝတ်မလဲသေးဘူး အပါယ်ကျာ ချာန် မင် ဖိုလ် မရနိုင်တာက ကုသိုလ် လုပ်ပါလျက်နဲ့ ကုသိုလ်မရလို့ မဟုတ်ပါဘူး။ ဘုရားရှင်၏ ပညတ်တော် (အာဏာတော်) ကို ကျူးကျော် ဆန်ကျင်တဲ့ ပြစ်မှ အန္တရာယ်ရှိနေတဲ့အတွက် သူပြုလုပ်ရရှိထားတဲ့ ကုသိုလ်က အကျိုးမပေးနိုင်သေးတာ၊ အကျိုးပေးခွင့် မသေးတာ ဖြစ်ပါတယ်။ အန္တရာယ်က်ငါးသွားလျှင် (၁) လူဝတ်လဲ အသွင်ပြောင်းလိုက်လျှင် သူပြုထားတဲ့ ကုသိုလ်က အကျိုးပေးမှာပါပဲ။

ဒေဝေတ်ဟာ ပါရာမိကကျြှုံး လူဝတ်မလဲဘဲ နေတဲ့ ပုဂ္ဂိုလ်ထက် ဆိုတဲ့ပုဂ္ဂိုလ်၊ သံယဘောဒက (သံယာ သင်းခွဲတဲ့) ကံကြီးထိုက်ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး မမြဲမျှခဲ့ရပြီး အဝိစိုင်ရဲကြီးထဲ ကျခါနီးဆဲဆဲ ကလေးမှာ ...

ဗြေးမေးဟီ အိုးမေးဟီ တမ္မား ပုဂ္ဂိုလ်၊

အဝါတီ အဝါ နရာမွှဲသာရတီ။

သမ္မတက္ခား သတ္တုပူည်လက္ခား

ပါဆေးဟီ မှုံး သရုက် ဂတောာသီ။

နတ်တကာတို့ထက် မြတ်တော်မှထသော လူ၊ နတ်၊ ပြဟွာ၊ သတ္တုဝါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော် ခုတတ်သော။ သဗ္ဗည့်တညာ၏နှင့် ပြည့်စုတော်မှသော။ အရာမကသော ကုသိုလ်တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုတော်မှထသော။ လောကတွင် အမြတ်ဆုံးဖြစ်တော်မှ ထသော ထိမြတ်စွာဘုရားကို။ အကျိုးပိုသည်။ ဤအရိုးတို့ဖြင့် လည်းကောင်း၊ ဤကျိုးရှိနေသေးသော အသက်တို့ဖြင့် လည်းကောင်း၊ ကိုးကွယ်ရာဟွေး။ ဆည်းကပ်ပါ၏ ဟွေး။ ဓာတ်ရှင်တော် မြတ်အား ကိုးကွယ်ဆည်းကပ်ခဲ့။ သရုက်ရုံးယူခဲ့တဲ့ ကုသိုလ်ကြောင့်။ အဝိစိုင်ရဲကြီးက လွတ်လာတဲ့ အချိန်မှာ “အိုးသုရ” ဆိုတဲ့ အမည်တော်နဲ့ ပစ္စာကဗျာ့ဖြစ်ပြီး ပရီနှီးဗုံး ဝင်စံမှာ ဖြစ်ပါတယ်။

သည် ရှင်ဒေဝေတ်ရဲ့ ဖြစ်စဉ်ဟာ ပါရာမိကကျြှုံး လူဝတ်မလဲသေးသူ။ အသွင်မပြောင်းသေးသူ။ ဒါနဲ့ စသည် မြှုပ်နည်းဆိုင်ရာကုသိုလ် ရနိုင်ပါတယ်ဆိုတဲ့ စကားအတွက် အကောင်းဆုံး အထောက်အထားပဲ ဖြစ်ပါတယ်။

မှတ်သားစရာ ကောင်းတဲ့အတွက် ရှင်ဒေဝေတ်ရဲ့ အေး သရုက်ရုံးယူပုံကို ပါ့်စွဲရော သဘော အခို့ပွားယ်ပါ အပြည့် အစုံ ဖော်ပြလိုက်ပါတယ်။

အဖြ(၃)


ပါရာမိက ကျပြီးသော ပုဂ္ဂိုလ်သည်
အသွင်မပြောင်းဘဲ ဒီအတိုင်း
သေက ဘယ်ငရဲကျနိုင်တယ်လို့ ဟောထားတဲ့ ဒေသနာ
တွေမြိတယ်လို့ သတိမပြုမိပါဘူး။

ပါစိတ် ပါဉ္စတော် အရို့ သိက္ခာပုဒ်မှာ အာပတ်များ
ဟာ လူဌာနတ်ထဲ မြတ်နိမ္ဒာန်နှင့် ရျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို
ပြေတတ်တယ်။ အပါယ်လေးပါးသို့ ကျရောက်စေတတ်တယ်
လို့ ဟောထားပါတယ်။ ဘယ်ငရဲလို့ ဒီလိုသတ်မှတ် မဟောပါ
ဘူး။ (အန္တရာယ်ကာ ဆိုတဲ့ ပုဒ်ကို ပါစိတ် အငွေကထာက
အထူးမဖွင့်ပါဘူး၊ ကဲခဲ့အငွေကထာက သရုမောက္ခာ နဲ့
အန္တရာယ် ကရောန္တိတဲ့ အန္တရာယ်ကာ” ဆိုတဲ့ အဖွင့်ကိုမြို့ပြီး
ဆိုလိုက်တာ ဖြစ်ပါတယ်။)

ပါရာမိက၏ ပါဉ္စတော် စတုတ္ထသိက္ခာပုဒ် ဝိန့်တဝတ္ထု
မှာ ကသေပသုရားရှင်လက်ထက်က အလုံးခိုး ခုသီးလ ရဟန်း
တွေ သေတော့ ငရဲကျ၊ ကသေပ ဘုရားရှင်နဲ့ ဂေါတမ
ဘုရားရှင် နှစ်ဆူတို့အကြား ကာလရှည်လျားစွာ ငရဲခဲ့
ငရဲကလွှတ် တော့ ဂိအ္မာကုဋ်တောင်မှာ အမျိုးမျိုးသော ပြီးတွေ
ဖြစ်နေကတယ်လို့ ဟောထားတာ တွေ့ရပါတယ်။ ဘယ်
အာပတ်ကြောင့် ဘယ်ငရဲကျတယ်လို့ ဒီလိုသတ်မှတ် ဟောထား
တာ မတွေ့ရ ပါဘူး။

ဒါကြောင့် ပါရာမိက အာပတ် တန်းလန်း ရဟန်း

အသွင်နဲ့ သေသူဖြစ်စေ၊ အခြား အာပတ် တန်းလန်းနဲ့
သေသားသူဖြစ်စေ အာပတ်သင့်ကြောင်း ပြစ်မှု၏ အတိမ်
အနက်၊ အလေးအပေါက် လိုက်ပြီး သူနဲ့ထိုက်တဲ့ ငရဲသူကျေ
ပြီးတွေ့ဖြစ်သူတွေ ဖြစ်မှာပါပဲလို့ ဖြေကြားလိုက်ရပါတယ်။



အမော်(၄)

အမိမာယ်ကို ရှင်းပြပါ။

ပိပါကာ ဝရဏာ ပုဂ္ဂိုလ်၊ ခြီဟိတ်၊
အဟိတ်ဖြင့် ပဋိသန္ဓာနေသူ၏

အမော်(၅)

တစ်ပတ်စန်း တရားအားထုတ်၍
အလင်းရောင်များ၊ မပေါ်ဘဲ နှစ်
သိမ့်မှူး၊ စိတ်အေးချမ်းမှုများ၊ စသည် မကြုံစုံ၊ ထူးကဲ့စွာ
ဝိုးသာတက်ကြောလျှင် နှစ်သာ ဥဒုယွာယဉ်ကိုသို့ ရောက်
ရှိပါသလား။

အမော်(၆)

ယခင်အပတ်မှ ရရှိခဲ့သော ဥာဏ်
စဉ် တက်ခြင်းသည် လောကီနယ်
ထဲ ရောက်လျှင် ပြန်ကျပါသလား။

အမော်(၇)

တရားအားထုတ်နေစဉ်အတွင်းပါရမီ
လိုသည်ဟု ဆိုနေကြပါသည်။
တရားအားထုတ်ရန် စိတ်က နှီးဆော်၍ အားထုတ်နေလေ
သည်။ ထိုကြောင့် ပါရမီ မလိုဟု ယူဆပါသည်။ မှန်ပါသလား။

ကောင်ကျော်ကျော်

အန်းတော် (၂) ရှင်ကွန်း

ထနောင်းရိပ်လစ်း၊ တောင်တွင်းကြီးပြီး

မေးခွန်း (၂)

အမော်(၁)

ပဋိသန္ဓာ လေးပါးနှင့် လောကီ
အသိသာည် (ဓမ္မပဒ လက်ဖွေးစင်

၅) ၏ အနက်အမိမာယ်ကို ရှင်းပြ၍ မည်သို့သော ပုဂ္ဂိုလ်
ဖြစ်မှသာ ရနိုင်ပါသည်။

အမော်(၂)

သမထ ကမ္မာဌာန်းနှင့် ဝိပဿာ
ကမ္မာဌာန်း မည်သို့ ခြားအား
သနည်း။ အချို့သော ပုဂ္ဂိုလ်များသည် တရားအားထုတ်၍
စိတ်မထိန်းဘဲ ရွှေးသည်မှာ မှန်ပါသလား။

အမော်(၃)

ပုဂ္ဂိုလ်တစ်ယောက်သည် (ဥပမာ
ဘုန်းကြီး) မိမိအားထုတ်၍ ကို
ပြီးဆုံးပြီဟု တရားပောစဉ် ပြောအပ်ပါသလား။

ခုတိယအကြိမ်

ခုတိယအကြိမ်

အမြေက(၁)

- (က) ကမ္မာပေါ်မှာ လူမျိုးပေါင်း
များစွာ ရှိပါတယ်။ ဘယ်
လူမျိုးရဲ့ ဘာသာစကားကို
မဆို နားလည်တဲ့ ဉာဏ်ကို
အထွေပဋိသွိုဒ်အိုဉာဏ်လို့
ခေါ်ပါတယ်။
- (ခ) ဓမ္မပဋိသွိုဒ်အိုဉာဏ်ရင်က
ပြောတဲ့ စကား၊ ဟောတဲ့
တရားကို အမျိုးအစား တွေတူ
မတူတူ ဘာသာတူတူ မတူ
တူ ကြေားရသူအားလုံးတို့
သူ ဘာသာနဲ့ သူ နားလည်
စေနိုင်တဲ့ ဉာဏ်ကို ဓမ္မပဋိ
သွိုဒ်အိုဉာဏ်လို့ ခေါ်ပါ
တယ်။
- (ဂ) သွှေ့ပါတယ်ခဲ့၊ ပုဒ်တစ်ခုကို
ကြားလိုက်လျှင် အဲဒီပုဒ်ကို
ဝိဇ္ဇာ်ဝဲ နတ်၊ စတ်၊
ပစ္စည်း၊ လိုင်၊ ကာရိုး၊
ဂိုဏ်း စသည် သွှေ့နည်း
စုံလင်စွာဖြင့် စေဖော်ခွဲခြင်း

ပြီး သိနိုင်တဲ့ ဉာဏ်ကို
နိုရတ္ထိပဋိသွိုဒ်အိုဉာဏ်လို့
ခေါ်ပါတယ်။

(ဃ) ကိုယ်တိုင် သိထားတဲ့ တရား
တွေကို သူတစ်ပါး သိစေခြို့
ပေါ်ဟာရသွှေ့ ပညတ် ပရီ
ယာယ် အမျိုးတို့ဖြင့် စုံလင်
စွာ ဟောပြနိုင်တောကို ပဋိ
ဘာနဲ့ ပဋိသွိုဒ်အိုဉာဏ်လို့ ခေါ်ပါ
တယ်။

သည် ပဋိသွိုဒ်အိုဉာဏ်ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို
ပဋိသွိုဒ် ဒါပဲ့ ရဟန္တာ ပုဂ္ဂိုလ်လို့ ဆိုပါတယ်။ အဲသည်
ရဟန္တာမျိုးဟာ သာသနာတော် နှစ် တစ်ထောင်အတွင်းမှာသာ
ရှိနိုင်ပါတယ်။ အဲသည် ရဟန္တာပုဂ္ဂိုလ်ဟာ ပိဋကတ်သုံးပုံကို
ဘယ်သူ့ထံကမှ သင်မယူရတဲ့ အလိုလို တတ်ပါတယ်။ ယခု
သာသနာနှစ် နှစ်ထောင်ငါးရာ (၂၀၀၀) ကျော် လာဖြေဖြစ်
တော့ ဒီလို ပဋိစိ ဒါပဲ့ ရဟန္တာကြီးမျိုး မရှိနိုင်တော့ပါဘူး။

ဒါကြောင့် ယနေ့ ဘယ်ပုဂ္ဂိုလ်ဟာ ဘာစာမှ မသင်
ဖူးဘဲ တရားအားထုတ်လိုက်တာ တရားထူးတွေရပြီး စာတွေ
အလိုလို တတ်လာလို့ တရားတွေဟောနေလိုက်တာ နာလိုက်
မဆုံးနိုင်တော့ပါဘူး စသည်ဖြင့် စာလွှတ်ပေလွှတ် ဖရာတ်

နှစ်တ တွေ၊ ရာလျောက်ပြာနေကြတာ နားပြီးစရာပင် ဖြစ်တယ်လို့ ပြာလိုက်ချင်ပါတော့တယ်။

အဘိညာဉ်ဆိတာ အလွန်အကျိုး အထူးသိတော်တဲ့ ရူပါဝစရ ပဋိဓရန် စိတ်နဲ့ ယူဉ်တဲ့ ဉာဏ်ကို ခေါ်ပါတယ်။ ဉာဏ်ဆိတာ ပညာစေတသိက်ပါပဲ၊ စေတသိက်ဆိတာ စိတ်နဲ့ ကင်းပြီး ဖြစ်တာ မဟုတ်တော့ အဲဒီ ပဋိဓရန်စိတ်ကိုလည်း အဘိညာဉ်လို့ ခေါ်ပါတယ်။

အသည် အဘိညာဉ်ဟာ...

၀။ တစ်ယောက်တည်းက အများဖြစ်အောင်၊ အများက တစ်ယောက်တည်း ဖြစ်အောင် စ၊ တဲ့ တန်ခိုး၊ အမျိုးမျိုးကို ဖန်ဆင်းနိုင်တဲ့ လူချို့ဝိုင် အဘိညာဉ်။

၂။ နှစ်တို့၏ သောတပသာဒ (၈၀) နှစ်နား ကဲ့သို့ ဝေးတဲ့အသု၊ တိုးတိုးအသုကို ကြားနိုင်တဲ့ ဒီဇိုင်သောတ အဘိညာဉ်။

၃။ နှစ်မျက်စိကဲ့သို့ ဝေးတဲ့အဆင်း၊ သေးငယ်တဲ့ အဆင်းကို မြင်နိုင်တဲ့ ဒီဇိုင်ကူး အဘိညာဉ်။

၄။ သူတစ်ပါးစိတ်ကို သိနိုင်တဲ့ ပရစ်စွာ ဝိဇာနနံ အဘိညာဉ်။

၅။ ရှေးရှေးသာဝတွေက ဖြစ်ခဲ့သမျှတွေကို အမှတ်ရတဲ့ ပုံမြေနိုဝင်းသာနသို့ အဘိညာဉ်။

၆။ ကံအားလျှော့စွာ ထိုထိုဘုံးဘဝ္မား ဖြစ်ရသူများကို မြင်နိုင်တဲ့ ယထာကမျှပေါ် အဘိညာဉ်။

၇။ နောင် အနာဂတ်ဘဝ္မားဖြစ်လတ္တာ၊ အကြောင်းအရာတို့ကို သိနိုင်တဲ့ အနာဂတ်သု အဘိညာဉ်။

၈။ အာသဝေး တရားတို့ကို ကုန်ခန်းစေတဲ့ အရဟတ္တုမင်္ဂလာက်ဆိုတဲ့ အာသဝက္ခာယ အဘိညာဉ်လို့ ရှစ်မျိုး ရှိပါတယ်။

ရသမျှ အားလုံးကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

တစ်နည်း အဘိညာဉ် ၇-ပါး၊ အဘိညာဉ် ၅-ပါး၊ အဘိညာဉ် ၆-ပါးလို့လည်း သုံးပါတယ်။ အဘိညာဉ် ၇-ပါးဆိုလျှင် နောက်ဆုံး အာသဝက္ခာယ အဘိညာဉ်ကို နတ်လိုက်ပါ။ အဘိညာဉ် ၅-ပါးဆိုလျှင် ယထာကမျှပေါ်နင်း အနာဂတ်သု အဘိညာဉ်တို့ကို ဒီဇိုင်ကူးလွှာတဲ့ သွင်းလိုက်လျှင် ၅-ပါး ဖြစ်ပါတယ်။ အဘိညာဉ် ၆-ပါး ဆိုလျှင် ၅-ပါးတွင် အာသဝက္ခာယ အဘိညာဉ်ကို ထပ်ထည့်လိုက်ပါ။ ၆-ပါး ဖြစ်သွားပါမည်။

အဘိညာဉ် ခြောက်ပါး၊ အနက် ရှုံးငါးပါးဟာ လောက် အဘိညာဉ်ဖြစ်ပြီး နောက်ဆုံး အာသဝက္ခာယ အဘိညာဉ်ဟာ လောကုတ္တရာ အဘိညာဉ် ဖြစ်ပါတယ်။

သည်အဘိညာဉ်တွေကို ရူပါဝရပဋိဓရန်ရတဲ့ ပုဂ္ဂိုလ်သုံးသာ ရနိုင်ပါတယ်။

အမြဲ(၂)

သမထ ကမ္မားန်းက ကာမစွှေ့
နိုဝင်ရဏ အစရှိတဲ့ ကိုလသာများကို
ပြီးအေးဖော်ပြီး ရာန်အဘိညားကု ရစေနိုင်ပါတယ်။

ဝိပသုနာ ကမ္မားန်းက မဂ်ဖိုလ်နိုဗာန်ကို ရစေနိုင်
ပါတယ်။

နည်းနည်း ချဲ့ပြောရလျှင် သမထ ကမ္မားန်းဟာ
ကသိတ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး စသည်ဖြင့် ၄၀ ရှိပါ
တယ်။ အဲဒီ ၄၀ ထဲက တစ်မျိုးမျိုးကို ရှုပွားအားထုတ်လို့
ပထမစုံရလျှင် အဲသည် ပထမစုံနိုင်တက ထုတေသနောင်း
ကျော်နေတဲ့ နိုဝင်ရဏ ကိုလသာ အပူဓာတ်တွေကို ပြီးသက်
အေး မြှောပေါ်တယ်။

ဒုတိယစုံန်း စသည် ရတဲ့အခါကျတော့ ကိုလသာ
အပူဓာတ်ကို ပြီးသတ်ဖို့ မလိုတော့တဲ့အတွက် ပထမစုံန်း
စသည်မှာ ပါတဲ့ ပိတ်က်၊ ပိစာရှု၊ ပိတ် အစရှိတဲ့ ရှုန်ရင်းတဲ့
ရာန်အကိုက်တွေကို အဆင့်ဆင့် ပယ်သွားပါတယ်။ သည်လို့
ပယ်တာကိုပဲ ပြီးစေတတ်တယ်လို့ ဆိုပါတယ်။ သမထ-
ပြီးစေတယ်ဆိုတဲ့ သဘောကလေး ထင်ရှားပေါ်လွင်ရှုံး
ဖော်ပြလိုက်ပါတယ်။

ရုပ်နာမဲ့ နှစ်ရပ် ပေါင်းစပ်နေတဲ့ သဝိညာဏာက
အထည်ကိုယ်ပြုပိုက် လူကောင်၊ နတ်ကောင်၊ ပြဟွာကောင်၊
သတ္တာဝါကောင် စသည်ဖြင့် လည်းကောင်း၊ ယောက်ဘား၊

ရွှေခါဒိုင်ရာ အမောင်များ

၁၆၁

မိန်းမ၊ ဆင်း၊ မြင်း၊ ကျွဲ့ နွား စသည်ဖြင့် လည်းကောင်း၊
ရပ်ကလာပ်တွေ စုပေါင်း တွေ့ခဲ့နေတဲ့ အရာဝည်ကို အိမ်
ကောင်း သစ်ပင် စသည်ဖြင့်လည်းကောင်း၊ နှဲ့သာ သူ့
သူ့အတွေ စသည်ဖြင့် လည်းကောင်း၊ ရှိုးရာ ထင်မှတ်နေမှုမဲ့
ထူးခြားပြီး ရှုပ်ပဲ၊ နာမ်ပဲ၊ အနိစ္စ ဒုက္ခ အနတ္ထ အသုဘပဲလို့
ရှုမှတ် စွားမှုးမှုကို ဝိပသုနာ ကမ္မားန်းလို့ ခေါ်ပါတယ်။
အဲည် ဝိပသုနာ ကမ္မားန်း အောင်မြှင့်ပေါက်မြှောက်လျှင်
မဂ် ဖိုလ် နိုဗာန်ကို ရပါတယ်။ အဲဒါ ထူးခြားချက်ပါပဲ။

တရားရိပ်သာတွေကို သွား တရားအားထုတ်ပြီး
ဘဝ်မြှင့်သူ စိတ်ကူးယဉ်သူ စိတ်ကယာ်ချောက်ချား ဖြစ်သူ
တရီးကို မြှင့်ရလို့ မေးတာနဲ့ တုပ္ပါတယ်။ သည်လို့စိတ်ကူးယဉ်
စိတ်ချောက်ချား သွားတာကိုပဲ ရှုးတယ်လို့ ပြောတာ ဖြစ်ပါ
လိမ့်မယ်။

သည်လို့ ဖြစ်တာဟာ တရားအားထုတ်စ သမမီ
မရသေးခင်မှာ စိတ်ဟာ ပင်မရှုက် အာရုံက လွှှာက်ထွက်
သွားပြီး တခြားအာရုံ တစ်ခုခုပေါ် ရောက်သွားတဲ့အခါ
ငါ့စိတ်ဟာ လွှှာက်ထွက်သွားပါလားလို့ သတိထားပြီး အဲဒီ
အာရုံကို မြင်လျှင် မြင်တယ်၊ ကြားလျှင် ကြားတယ် စသည်
ဖြင့် မရမှတ်ဘဲ မြင်နေကြားနေတဲ့အတိုင်း စိတ်ကို လွှှာက်ထား၊
ဆက်လက်စဉ်းစား တွေ့ဝောနေတဲ့အခါ အဲသည် အာရုံတွေ
ဘာ ပိုမိုထင်ရှားလာပါတယ်။ စိတ်ထဲမှာ တစ္ဆောင်ရွက်လို့ ထင်

ဒုတိယအကြိမ်

လာရာက တကယ်တွေ၊ ရသလို ဖြစ်ပြီး ထဲ၊ အော်လို အော်၊ ဘုရား ရုဟန္တဘတွေ ဖူးရတယ် ထင်လာလိုထင်လာ၊ ဘိုးဘိုး အောင်တို့ကို မြင်လိုမြင်၊ ကွယ်လွန်သွားတဲ့ သူတွေနဲ့ တွေ့ရလို တွေ့ရ၊ အဲသည် ပုဂ္ဂိုလ်တွေကပဲ သူ့ကို စကားလာ ပြော တာကို ကြားလိုကြား စသည်ဖြင့် ထင်လာပြီး ဘဝင်မြင့် စိတ်ကူးယဉ် နေတတ်တာလည်း ရှိပါတယ်။

မကြာဖို ရိပ်သာ တစ်ခုမှာ တရားဝင်ပြီး အဲသည်လို ဖြစ်လာတဲ့ အမျိုးသမီးငယ် တစ်ဦး သူ့မိဘများက ခေါ်လာ၊ ပရိတ်ကမ္မဝါ ရွတ်ဖတ်ပေးပါရန် ပြောဆိုသဖြင့် ရွတ်ဖတ်ပေးလိုက်ရပါသေးတယ်။ သူ့မိဘများကတော့ အနောင့်အယုက် ရှိတယ်လို့ ဆရာတစ်ယောက်က ပြောလိုက်တယ်လို့ ပြောပါတယ်။ ဆရာဝန် ပြကြည့်တော့ ဘဝင်မြင့်နေတယ် ပြောပြီး စိတ်ငြိမ်ဆေး ပေးလိုက်လို့ စားတာ သက်သာပါတယ် ပြောပါတယ်။

သည်လို ဖြစ်တာဟာ တရားအား ထုတ်လို ဖြစ်တာ မဟုတ်ပါဘူး။ တရားအား ထုတ်စဉ် စိတ်ဟာ ပင်မရှုကွက်က လွတ်လွက်သွားလျှင် လွတ်လွက်သွားမှန်း သိအောင် သတိထားပြီး ဘယ်လို ရူရမယ်ဆိုတာ ကြိုတင်သီမထားလို့ ဖြစ်စေ၊ ကြိုတင် သတိထားစေကာမူ စိတ်လွတ်လွက်သွားတာ မသိလို ဖြစ်စေ၊ ဒီလို မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်တာ ပါပဲ၊ တချို့၊ တကယ်ကို ရွှေသွားတာ တွေ့ရပါတယ်။

တရားအား ထုတ်လျှင် မရှုံးရပါဘူး၊ အရှုံးပျောက်ရမှာပါ။ ပဋိစာရိထောင်ရိရိဟာ တရား မနာရခေါင်မှာ ကိုယ်မှာ အဝတ်မက်တဲ့ အထိ သွက်သွက်လည်း ရှုံးနေရာက ဘုရားရှင်နဲ့ တွေ့ပြီး တရားနာရလို့ ရှုံးနေတတ်လိုက်တာ တစ်ထိုင်တည်းနဲ့ တွေ့ပြီး တရားနာရလို့ ရှုံးနေတတ်လိုက်တာ တစ်ထိုင်တည်းနဲ့ တွေ့ပြီး တရားအား ထုတ်လို့ ရှုံးတယ် မဟုတ်ပါလား။ ဒါကြောင့် ရဟန္တာမကြိုး ဖြစ်သွားတယ် မဟုတ်ပါလား။ တရားအား ထုတ်လို့ ရှုံးတယ်ဆိုတာ မဟုတ်ဘူးလို့ မှတ်ပါ။ တရားအား ထုတ်တဲ့ ရောမှာ ဆရာကောင်းကို အထူးလို့ အပ်တယ် ဆိုတာကို ပြောကြားလိုက်ပါရစွဲ။

အဖြူ(၃)

အရိုး ကြောကြေ အရေ စုတ်စုတ် တကယ် ခွဲလိုလနဲ့ တရားအား ထုတ်နေတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်က သူ တကယ် ထုတ်နေတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်က သူ တကယ် စုတ်စုတ်နဲ့ ရတယ်ထင်တဲ့ အတွက် “တရားအား ထုတ်ရှု စုစုပေါင်းမရှိပါဘူး” လို့ ပြောလျှင် တစ်စုတ်စုတ်ရှာ အပြစ်မရှိပါဘူး။ သည်လိုမဟုတ်ဘဲ မရှုံးသားတဲ့ စိတ်ထားနဲ့ တကယ် တရားအား ထုတ်တာလည်း မဟုတ်၊ တကယ် ကိစ္စပြီးတာ တရားအား ထုတ်တာလည်း မဟုတ်ဘဲနဲ့ အဲသည်လို့ ပြောလျှင်တော့ အပြစ်ရှိပါလည်း မဟုတ်ဘဲနဲ့ အဲသည်လို့ ပြောလျှင်တော့ အပြစ်ရှိပါလေး။ ရဟန်းဆိုလျှင် ပါရာမိက အာပတ်သင့်ပါတယ်။ တယ်။ ရဟန်းဆိုလျှင် ပါရာမိက အာပတ်သင့်ပါတယ်။ ရှင်တော် ဘုရား မလိုလားဆုံးသော ပြစ်မှုကို ကျူးလွန်သွား ဖြစ်ပါတယ်။

အမြေ(၄)

နုပုံးပဏ္ဍာက် တိရည္တန် ဥတော
ဗျည်းတို့ဟာ ပဋိသန္တာ နေစဉ်က
သူတို့၏ ပဋိသန္တာ ပဋိသန္တာ ဝိပါက်စိတ်မှာ အလောဘ၊
အဒေါသ၊ အမောဟဆိုတဲ့ ဟိတ်တွေ မပါတဲ့အတွက် သူတို့
တတေသာ လက်ရှိဘဝမှာ စုံနှင့် မက်ဖိုလ်ကို မရနိုင်ပါဘူး။
အထူးသဖြင့်ကတော့ အမောဟဟိုတဲ့ ပညာပါမလာတဲ့
အတွက်ပဲ ဖြစ်ပါတယ်။ အဲသည် ဟိတ်တွေ ပါမလာခြင်းသည်
ပင် သူတို့ (နုပုံးပဏ္ဍာက် စသည်တို့) စုံနှင့်ဖိုလ်မရအောင်
တားမြစ်ထားရာ အတားမြစ်ခဲရရာ ရောက်နေတဲ့အတွက်
သူတို့ကို ဝိပါကာဝရဏပုဂ္ဂိုလ်များလို့ ဆိုရတာ ဖြစ်ပါတယ်။

အပါယ်ဘုံသား၊ အချို့လူများ၊ စာတုမဟာရာမိန်တ်
အချို့ရဲ့ ပဋိသန္တာစိတ်မှာ အလောဘ၊ အဒေါသဆိုတဲ့
ဟိတ်နှစ်မျိုးသာ ပါပါတယ်။ သူတို့ကို ဒီဟိတ်ဖြင့် ပဋိသန္တာ
နေသူများလို့ ဆိုရပါတယ်။

အပါယ်ဘုံသား၊ နုပုံးပဏ္ဍာက်၊ ဥဘတောဗျည်း စတဲ့
အချို့လူများရဲ့ ပဋိသန္တာစိတ်မှာ အလောဘ၊ အဒေါသ၊
အမောဟဆိုတဲ့ ကုသိုလ်ဟိတ် သုံးပါးလုံး မပါပါဘူး။ သူ
တို့ကို အဟိတ်ဖြင့် ပဋိသန္တာ နေသူများလို့ ဆိုရပါတယ်။

အမြေ(၅)

တစ်ပတ်အတွင်း တရားအားထုတ်
၍၊ အလင်းရောင် မပေါ်ဘဲ နစ်

မှုဒ်ဝါဒဆိုင်ရာ အမောင်များ

၁၆၅

သိမ့်မှု၊ စိတ်အေးချမ်းမှု စသည် မကြုံစဖူး ထူးကဲစွာ ဝမ်းသာ၊
တက်ကြွလာလျှင် နေသာ ဥသယ္ဗ္ဗယဉ်သို့ ရောက်ရှိပါ
သလား။

သည်မေးခွန်း ကြည့်ရတာ မေးခွန်းရှင်အနေနဲ့ ဥသယ္ဗ္ဗ
ယဉ်သုံး အဆင့်ရောက်လျှင် မျချ ထင်ထင်ရှားရှား အလင်း
ရောင်များ ပေါ်လာမယ်လို့ မှတ်ထင်ထားပဲ ရပါတယ်။

သည်လို့ မဟုတ်ပါဘူး။ ဥသယ္ဗ္ဗယဉ်သုံး ရောက်လျှင်
ဉာဏ်သုံး-အလင်းရောင် အပါအဝင် ဝိပဿနာ ဉာဏ်သုံး
ကြောင်း တရား ၁၀-မျိုး ဖြစ်ပေါ်လာတတ်ပါတယ်။ သည်
အလင်းရောင်ဆိုတာ ရုပ်၊ နာမ်တို့ရဲ့ ဖြစ်ပျက်မှုကို ရှုတဲ့အခါ
ချင်း လင်းပြတ်သားစွာ ထင်ရှားစွာ သိမြင်ရတဲ့အတွက်
အထူးတည် ဖြေမြဲ့ပြီး ကြည့်လင်တဲ့ စိတ်ကြောင့် ထွက်ပေါ်လာတဲ့
ကိုယ်ရောင် ကိုယ်ဝါပါပဲ့။ သည်အရောင် အဝါဟာ ဉာဏ်ထက်
လျှင် ထက်သလောက် အထက်ဖြေဟွာပြည် ရောက်အောင်
အောက်ပ ထိန်လင်းပါတယ်။ ဉာဏ်နဲ့လျှင်လည်း နဲ့သလောက်၊
ချုပ်ကြည့်လင်ရုံးကြည်း အပြင်ဝန်းကျင် ထွက်လောက်
အောက်အောင် မထင်ရှားတဲ့ ဉာဏ်သုံး-ကိုယ်ရောင်မျိုးလောက်
သာ ဖြစ်မှာပါ။

သည်တော့ အလင်းရောင် ထင်ထင်ရှားရားရား ဖြစ်ပေါ်
လောဘဲ ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်ကို ရှုတဲ့အခါ ဘယ်လို့ နစ်
ဒေါ်ချမ်းသာမှုမျိုးနဲ့မှ မတုဘဲ ထူးကဲက နှစ်သိမ့်ချမ်းသာ

မူမျိုး ဖြစ်ပါလာလျှင် ဥဒယဗ္ဗာယဉ်၏ အဆင့် ရောက်တယ်
လို့ ဆိုနိုင်စရာ ရှိပါလိမယ်။

အဖြ(၆)

၆ နံပါတ် မေးခွန်းကတော့ ဘာကို
ဆိုလိုတယ်ဆိုတာ စဉ်းစားလို့
မရတာနဲ့ ဌာပနီယပ္ပာ အဖြေမပေးဘဲ ထားရမယ့် မေးခွန်း
ပလို့ နဲလုံးသွင်းပြီး မဖြေဘဲ ထားလိုက်ပါတယ်။

အဖြ(၇)

သည် မေးခွန်းကို ဖြေဆိုရလျှင်
ပါရမီဆိုတာ ဘာကို ခေါ်တယ်ဆို
တာ ပထမ ပြောပြုမှ ဖြစ်မှာမို့ ပြောပြုရလျှင် ပါရမီဆိုတာ
သံသရာ တစ်ဖက်ကမ်း နိမ္မာန်နှင့် သို့ တက်လှမ်း ဝင်ရောက်
စေနိုင်တဲ့ တရား(၀၈) စိတ်ဓာတ်မြင့်မား အထက်တန်းစား
ပုဂ္ဂိုလ်ကြီးများ လက်ကိုင်ထားကျင့်သုံးတဲ့ တရားများပဲ ဖြစ်ပါ
တယ်။ အသည် ပါရမီဟာ...

၁။ ဒါန်-စွန်းကြီးပေးကမ်း လူဒါန်းမှာ

၂။ သိလေ- ၅ ပါး၊ ၈ ပါး၊ ၁၀ ပါး စသည်
နှင့် ပြည့်စုံမှာ၃။ နေက္ခမ္မာ-တော့ထွက်မှာ တရားကျင့်သုံးမှာ
ကာမဂ္ဂုဏ်တို့မှ ထွက်မြောက်မှာ

- ၄။ ပညာ-အသံဉာဏ်ပညာ ထက်မြေကြီးထွား
မြင့်မားမှာ၊ မြင့်မားအောင် ပြုလုပ်မှာ
ပိရိယာ-အရာရာခြောက် နဲ့ သတ္တို့၊ ပိရိယာ
တက်ကြော်မှု ရှိခြင်း၊
- ၅။ ခံစွဲ-စားဝတ်နေမှာ အစုစုနှင့် ဆန့်ကျင့်ဘက်
အရာတို့၏ သည်းခံခွင့်လွတ်မှာ၊
သွား-တော်ပြောင့်မှန်ကန်မှာ၊
- ၆။ အမိဋ္ဌာန်-မိမိလိုအပ်သော ဆုနှင့် တစ်ခုခု
သော အရာ၏ စွဲမြှုပြု ခိုင်ခိုင်မာမာ
ရပ်တည်မှာ၊
- ၇။ မေတ္တာ-သူတစ်ပါး၏ အကျိုးစီးပွားကို စိတ်
ဖြင့် လိုလားခြင်း၊ နှုတ်ဖြင့် ပြောဆိုခြင်း၊
ကိုယ်ဖြင့် ကာယက်မြောက် ဆောင်ရွက်ခြင်း၊
- ၈။ ဥပေကွာ-မမှန်း မချစ် လျှစ်လျှော့ခြင်း(၀၈)
သူ့ကံအလျောက် သူဖြစ်တာပဲဟု နှလုံးသွင်း
ကားဝမ်းသာဝမ်းနည်းမှာ မရှိခြင်းလို့ (၁၀)
မျိုး ရှိပါတယ်။

ဒါတွေကို ကြည့်လျှင် တရားအားထုတ်နေဆဲ ပုဂ္ဂိုလ်
သန္တာန်မှာ ဒါန်မှုတစ်ပါး အခြား ပါရမီ (၉) ပါးလုံး ပြည့်စုံ
ဆတာ ဖြစ်တော့ တရားအားထုတ်နေသူဟာ ပါရမီဖြည့်နေတဲ့

ပုဂ္ဂိုလ်ဖြစ်တဲ့ ပါရမီ အထူးဖြည့်နေစရာ မလိုတော့ပါဘူး။
ပါရမီ လိုတယ်လို့ ပြောစရာ မလိုပါဘူး။

တစ်ခုတော့ ရှိတယ်။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်
ယခုဘဝ မကိုလ်ရရှိရေးအတွက် ဆိုလျှင်တော့ နောက်ဘဝက
ပြုလုပ်ခဲ့တဲ့ ပါရမီ ကုသိလ်ရှိမို့ လိုအပ်ပါတယ်။ အဲသည်
ပုံမွေစကာတပုညာ ဆိုတဲ့ ပါရမီကုသိလ် မရှိလျှင် ဘယ်လိုပဲ
တရားအားထုတ်အားထုတ် သည်ဘဝ မကိုလ် မရနိုင်ပါ
ဘူး။ ဒါကြောင့် တရားအားထုတ်သူ သည်ဘဝ မကိုလ်ရရှိရေး
ကို ရည်ရွယ်လျှင်တော့ ပါရမီ လိုအပ်တယ်ဆိုတဲ့ စကားဟာ
မှန်တယ်လို့ ဆိုရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။



မေးခွန်း (၂)

အမေး(၁)

ကျွန်တော်တို့ မြို့ချာမှာဆောင်လည်း
ကောင်း၊ အနုယ်နယ် အရပ်ရပ်မှာ
သော် လည်းကောင်း၊ အပြောများ၊ အဆိုများ၊ အကိုးကွယ်
များနေသာ ပိဋကဓယတ် စော် သူရုပုသံတိသည် ပိဋကတ်
သုံးပုံကို စောင့်တယ်ဆိုတာ မှန်ပါသလား။

အမေး(၂)

ပိဋက သုံးပုံကို မပျောက်ပျက်
မကွယ်ပအောင် စောင့်ရှောက်သာ
ပုဂ္ဂိုလ်သည် မည်သည့်ပုဂ္ဂိုလ် ဖြစ်ပါသနည်း။

အမေး(၃)

သူရုပုသံနောက်ကြောင်း ရာ၀၀၈
(သို့မဟုတ်) အမျိုးအနွယ် ဆင်း
သက်လာပုံကို ပြည်သူအများ ယုံမှားသံသယမရှိ အားလုံး

သန္တာန်အမြင်မှန်ရအောင် ဥပမာ-ဥပမေယျဖြင့် အဖြေပေး
စေလိုပါသည် ဆရာခင်ဗျား။

ဖောင်သူရှိယ
ဗျားကြီးကျေးဇူးတွေတေးနှုန်း။

အမြဲ(၁)

သူရသာတိဒေဝါက ပိဋကသုံးပုံကို
စောင့်ရှောက်တယ်ဆိုတာ မမှန်ပါ။

အမြဲ(၂)

ပိဋကသုံးပုံကို မကွယ်မပောက်
မပျက်မစီးအောင် တကယ် စောင့်
ရှောက်တာက ရှင်တော်ဘုရား ပရီနိဗ္ဗာန် စံတော်မူပြီးချိန်က
ဖြြေး ယနေ့တိုင်အောင် အရှင်မဟာကသုပ စသော မထောင်
မြတ်ကြီးများကစပြီး ယနေ့ ရှိကြတဲ့ သံယာတော်မြတ်များ
သာ ဖြစ်ပါတယ်။

ဒါကို နည်းနည်း ဆက်ပြောရလျှင် ရှင်တော်ဘုရား
ပရီနိဗ္ဗာန် စံတော်မူပြီးနောက် လေးလမြာက်တဲ့ အချိန်မှာ
ရှင်တော် ဟောကြား ပိဋကတော်များကို အရှင်မဟာကသုပ
ကိုယ်တော်မြတ်ကြီး အမှုးရှိတဲ့ ပဋိသန္တာပါပွဲ ရဟန္တာ
အရှင်မြတ်ကြီး ငါးရာတို့ဟာ ရာဇ်ဟုပြည့် ဝေဘာရ
တောင်ဖိုး စရည်းပင်ရှိတဲ့ လိုက်ရ တဲ့ ဒါးဝ ရင်ပြင်မှာ
စုပေါင်းချက်ကာ သို့ပါယနာ တင်တော်မူကြပါတယ်။

ခုတိယအကြိုး

သည်လို သို့ပါယနာ တင်တော်မူပြီးတဲ့ နောက်
သံယာတော်အရှင်မြတ်ကြီးများက အရှင် ဥပါလိမထောင်ကို
“ငါရှင် ဥပါလိ၊ ပိနည်းပိဋကတော်ကို ငါရှင်ရဲ့ တပည့်များကို
သင် ကြားထိချုပေးပါ” လို တာဝန်ပေး အပ်နဲ့လိုက်ပါတယ်။

သူတ္ထန် ပိဋကထဲမှာ ပါတဲ့ ဒီယန်ကာယ်ကို အရှင်
အာန္တာမထောင်အား တာဝန်ပေး အပ်နဲ့လိုက်ပါတယ်။

မျိုးမန်ကာယ်ကို ဓမ္မသောနာပတိ အရှင် သာရီပုဂ္ဂိုရာ
ကိုယ်တော်မြတ်ရဲ့ တပည့် ရဟန်းတော်များကို တာဝန်ပေး
အပ်နဲ့လိုက်ပါတယ်။ (သို့ပါယနာတင်ချိန်မှာ အရှင်သာရီပုဂ္ဂိုရာ
ကိုယ်တော်မြတ်ကြီးဟာ ပရီနိဗ္ဗာန်ဝင်စံတော် မူသွားပြီး
ဖြစ်ပါတယ်။)

သံယူတ္ထန်ကာယ်ကို ရှင်မဟာကသုပ ကိုယ်တော်
မြတ်ကြီးကို တာဝန်ပေး အပ်နဲ့လိုက်ပါတယ်။

အရုတ္ထရန်ကာယ်ကို အနုရွှေ့ ကိုယ်တော်မြတ်ကြီးကို
ငါ ဝန်ပေးအပ်နဲ့လိုက်ပါတယ်။

အဘိဓမ္မ ပိဋကနဲ့ သူတ္ထန်ပိဋကထဲမှာပါတဲ့ ခုခွဲကပါ၍
ဓမ္မပေး ဥဒါန အစရှိတဲ့ ခုခွဲကန်ကာယ် တစ်ဆယ့်ငါးကျမ်းကို
ဆော့ ဘယ်ကိုယ်တော်မြတ်ကြီးကို သီးခြားတာဝန်ပေးတယ်လို့
ဆိုဘဲ ရဟန္တာအရှင်မြတ်ကြီးများ စပါင်းရွတ်ကာ သို့ပါယနာ
တင်တော်မူကြတယ်လို့ ဆိုပါတယ်။ အားလုံး စပါင်း
ဘာဝန်ယူကြတဲ့ သဘောပါပဲ။

ခုတိယအကြိုး

အခြားခဲ့တဲ့ အတိုင်း အရှင်မဟာကသာပ ၁။
ရဟန္တာ မထောက်မြတ်ကြီးတွေက စြိုး ယနေ့ ရှိနေကြတဲ့
သံသနတော် အရှင်မြတ်များဟာ ပိဋကတ်တွေ ကျပ်ပျော်
ပျက်စီး မသွားရလေအောင် သင်ကြားပို့ချခြင်း၊ နားယူမှတ်သား
ခြင်း၊ နှုတ်တက်အာရုံဆောင်ထားခြင်း၊ ကြိုစည်စဉ်းစားခြင်း၊
ခွေးမေးမြန်းခြင်း စသည်တို့ဖြင့် စောင့်ရှောက်လာခဲ့ကြ၊
စောင့်ရှောက်တော်မူနေကြတာ ဖြစ်ပါတယ်။

သူရသုတော် မယ်တော် ဆိုတာ (တကယ်ရှိဖျို့
တောင်မှ) သူမျှည့်တည်တော်သခင် ရှင်တော်မြတ်ဘုရား၊ ရှိ
သည်ပိဋကတ်ကြီးများကို အခုလို စောင့်ရှောက်မထားနိုင်
ပါဘူး။ သူ စွမ်းဆောင်နိုင်တဲ့ အရာလည်း မဟုတ်ပါဘူး
ဒါကြောင့် သူရသုတော်အောင် ပိဋကတ်ကို စောင့်ရှောက်
တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူးလို့ တစ်ထစ်ချမှတ်ဖို့ပဲ
ရှိပါတော့တယ်။

အဖြေ(၃)

သူရသုတော် မယ်တော်အကြောင်းနဲ့
ပတ်သက်လို့ ပြောရလျှင်စသရဝါဒ
ပိဋကတ် ဘယ်နေရာမှာမူ သူရသုတော်အောင်ပါတာ
မတွေ့ရပါဘူး။ စကား(၁) စာပေတို့ရဲ့ အဆင်တုန်ဆောက်
ပြဆိုရာဖြစ်တဲ့ သူဟောစာလက်ရဲခေါ် အလက်ကျမ်းရဲ့
ကျမ်းဦးအစ ပဏာမမှာ ဘုရားရှင်၏ စကားတော်လို့လည်း

နှစ်ဦးအကြောင်း

အမို့ပွာယ်ရာ သူရသုတော်အောင်လို့လည်း အမို့ပွာယ်ရတဲ့ (ဝါကီ)
ဆိုတဲ့ စကားတစ်လုံးသာ ရှားရားပါးပါး တွေ့ရပါတယ်။

သည်အလက်ကျမ်းဟာ ကာဗျာသာဆိုတဲ့ သက္ကတ
အလက်ကျမ်းကို မို့ပြီးရေးတဲ့ ကျမ်းဖြစ်တဲ့အတွက် ကာဗျာသာ
ကျမ်းမှာ သူရသုတော်အောင်အောင်ကို တဲ့သာ တိုင်တည်ပြီး
ပဏာမပြုတာနဲ့ လိုက်လျော့ညီထွေရှိအောင် (ဝါကီ) ဆိုတဲ့
နှစ်ဖက်ရ စကားလုံးကို ကျမ်းဆရာက သုံးလိုက်တာပါပဲ။

ဟိန္ဒြာဗြာ့အာ အယုဝါဒအရ သူရသုတော်အောင်
ဟာ၊ အပြောကောင်းတဲ့ နတ်သမီးလို့ အယုရှိကြပြီး ကဗျာဖွဲ့စီ
ရာမှာ အထူး တဲ့သာ တိုင်တည်လေ့ ရှိကြပါတယ်။

မာကဓ အဘိဓာန်ကျမ်းမှာ သူရသုတော်အောင်သမီးဟော
သဒ္ဒိ(၁) သူရသုတော်သမီး မရှိပါဘူး။ အမဲရကောသ
စတဲ့ သက္ကတ အဘိဓာန် ကျမ်းမှားမှာသာ ရှိပါတယ်။
မာကဓအဘိဓာန်မှာပါတဲ့ (ဝါကီ) သဒ္ဒိဟာ စကားဆိုတဲ့
အနက်ဟော အနေနဲ့သာ ပါတာပါ။ အမဲရကောသ အဘိဓာန်
မှာသာ (ဝါကီ) သဒ္ဒိကို စကား၊ သူရသုတော် နတ်အောင်
နှစ်နက်ဟော အနေနဲ့ ဆိုပါတယ်။

ဟိန္ဒြာဗြာ့အာတို့မှာ မဟာပြော့၊ စီသနနဲ့၊ သိဝလို့
ဘုရားသုံးဆဲ ရှိပါတယ်။ မဟာပြော့ရဲ့ ကြင်ရာတော်ဟာ
သက္ကတလို့ သရသွာတို့ ပါ့၌-မာကဓလို့ သရသုတော် ဖြစ်ပါ
တယ်။ သာယာချိအေးတဲ့ စကားသုံးရှိရား၊ အပြောကောင်းသုံးလို့

အစိုးဌာယ်ရပါတယ်။ ဒါကိုမြန်မာစွာက သူရသုတေသနယ်တော်လို့ ခေါ်နေကြတာ ဖြစ်ပါတယ်။

သည်တော့ သူရသုတေသနယ်တော် ဆိုတာ ပင်ရင်းက ဟိန္ဒီ၍ ပြောဟန္တကိုရဲ့ နတ်သမီးဖြစ်ပြီး နောင်အခါ တစ်နည်းနည်းနဲ့ မျှခွဲယဉ်ကျေးမှုထဲ ဝင်ရောက်လာကာ ဆန်းဆန်းပြားပြား ကြိုဆိုလက်ခံတတ်။ နတ်ဆို တအားပုံ ယုံတတ်တဲ့ မြန်မာတို့ရဲ့ အလွှုဝါသနာ အတိုင်း မြန်မာတို့ရဲ့ မယ်တော် နတ်သမီး ဖြစ်လာပြီး...

ပိဋကတ္တယ သမ္မတ္ထား၊ သမ္မတ္ထား သူခါဝယံ

မိဂုဇ္ဇာ မေ နိသိမိတွာ၊ မဲ ဓာရောတု သူရသုတော်...
ဘာဘာညာညာဆိပြီး ကိုးကွယ်တဲ့ သနေကြတာ ဖြစ်ပါတယ် လို့သာ ပြောလိုက်ရပါတယ်။

သူရသုတော် နောက်ကြောင်း ရာဇဝင်၊ အမျိုးအနှစ် ဆင်းသက်လာပုံ စသည်တွေကိုတော့ ရေရှေရာရာ ရှာမရတဲ့ အတွက် ပြောမပြနိုင်ပါဘူး။ သိရလိုလည်း တစ်ခုတစ်ရာ အကျိုးရှုစရာ မမြင်တဲ့ အတွက် ဆက်လက်ဖွေရာ သူတေသန လုပ်စရာ မလုံအပ်ပါဘူးလို့ ထင်ပါတယ်လို့ပဲ ဖြေကြား လိုက်ပါတယ်။

မေးခွန်း (၂၂)

အမေး(၁)

ရှုစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ ဓောက်တည်ပြီး မွန်းကည် (၁၂) နာရီကျော် မွန်းလွှဲအချိန်တွင် လက်ဖက်ခြောက်ခဲ့တယ် ထားသော ရေစွဲးပူ၊ ရေစွဲးကြမ်းသောက်လျှင် အပြစ်ရှိ၊ မရှိ။

အမေး(၂)

ဘုန်းတော်ကြီးများနှင့် ဘုရားအား ရှိခိုးဝတ်ပြုစဉ် ခေါင်းပေါ်တွင် ဘဘက်ပေါင်းခြင်း၊ ကက်ဦးထုပ် စွဲပုံထားခြင်း၊ ခေါင်းစွဲပုံပုံထားခြင်းသည် အပြစ် ရှိ-မရှိ။

အမေ:(၃)

ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း
ဖွင့်လှစ်ထားသော (၁၀) ရက်
ပိုပသယနာ အလုပ်ပေးစခန်း စသည်တို့တွင် ကျောင်းပိုင်
ဘုန်းတော်ကြီးမှ လူပုဂ္ဂိုလ်စခန်းဝင် ယောက်များအား ဖိန်း
စီးခွင့် ဖြေသည်ကို စီးလျင် အပြစ် ရှိ-မရှိတို့ကို ဆရာတော်
ဖြစ်ဆိုပေးပါရန် ခြေတော်ဦးခိုက် လေးစားစွာ လျောက်ထား
အပ်ပါသည်။ ဆရာတော် အရှင်သူမြတ်ဘုရား။

အမေ:(၄)

ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း
စက်ဘီးစီးခြင်း (ဖိန်းမပါ)၊ မော်
တော်ကား စီးခြင်းသည် အပြစ် ရှိ-မရှိ။

အမေ:(၅)

ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း
ရှုင်လောင်းများ မြင်းစီး၍ ရွှေထီး
ဆောင်းကာ လူညွှန်လည်ခြင်းသည် အပြစ် ရှိ-မရှိ။
ဦးသိန်းတော်(အိဇားစား ကျောင်းအုပ်)
အမှတ်(၁၃၀၂)၊ စိတ္တာသူလမ်း၊
ပေါက်တော်၊ အင်းစိန်းနှင့်နယ်။

အမြေ(၁)

ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးသိလ
ဆောက်တည်ထားတဲ့ ပုဂ္ဂိုလ်များ

နေလွှာသွားတဲ့ အခါ မစားကောင်းတဲ့ အစားအစားများဟာ
အစာ အာဟာရအဖြစ် အသုံးပြုတဲ့ ထမင်းဟင်း၊ မုန့်ပဲ
သွားရည်စာ၊ ဥတ္တရိဘာက် ခေါ်တဲ့ ရှောက်သီးသပ်၊ မြင်းဆားရှုက်
သပ်၊ သရွားသီးသပ်၊ ချင်း(ရှင်းသပ်၊ လက်ဖက်သပ်)၊
ကော်ဖိုး၊ လက်ဖက်ရည် အချို့ စသည်များ ဖြစ်ပါတယ်။
ဒါကို လူအတော်များများ သိပြီး ဖြစ်ပါတယ်။

လက်ဖက်ရည်ကြမ်းမှာ ပါတဲ့ လက်ဖက်ခြောက်ဟာ
လက်ဖက်သပ်မှာပါတဲ့ လက်ဖက်ရွှေက် အစိုးရဲ့ အခြားကိုပဲ
ဖြစ်ပါတယ်။ လက်ဖက်ရွှေက်ဟာ အာဟာရအဖြစ် အသုံးပြု
ရတဲ့ အရွက်မျိုး၊ အာဟာရ ကိစ္စကို ပြီးစေတဲ့ အရွက်မျိုး
ဖြစ်တာကြောင့် ဥပုသသည်များနဲ့တကွ ရှင်ရဟန်းများ မွန်းလွှာ
ခိုန်မှာ လက်ဖက်ရည်ကြမ်း မသောက်ကောင်းဘူးလို့ အယူ
ရှိကြပါတယ်။

ဒါပေမယ့် တာချို့ ပုဂ္ဂိုလ်များကတော့ လက်ဖက်ရည်
ကြမ်းဟာ တကယ် အာဟာရ ကိစ္စကို ပြီးစေနိုင်တာ မဟုတ်
ဘဲ ယာဝိုင်းကဲ-ရဟန်းတော်များ၊ တစ်ခါ အကပ်ခဲ့ထားပြီးလျင်
ရွှေက်ထပ် အကပ်ခဲ့ဖို့မလိုတော့ဘဲ တစ်သက်လုံး အချို့မရွေ့
အသုံးပြုနိုင်တဲ့ နှစ်ဦး ချင်း၊ ကြက်သွန်ဖြူ။ လင်းလေး၊ ဆိတ်ပူး
စသည်များနဲ့ သဘောတူတဲ့ အရွက်ရဲ့ အရည်ဖြစ်တဲ့အတွက်
လွှာခိုန်မှာ ဥပုသသည်၊ ရှင်၊ ရဟန်းများ လက်ဖက်ရည်
ကြမ်း သောက်ကောင်းတယ်လို့ အယူရှိကြပါတယ်။

လက်ဖက်ရည်ကြမ်းကို မွန်းလွှဲချိန်မှာ သောက်ကောင်းတယ်၊ မသောက်ကောင်းဘူးလိုတော့ ကျမ်းကိုများမှာ တိုက်ရှိက် အဆုံးအဖြတ် မရှိပါဘူး။ ဒီလို တိုက်ရှိက် အဆုံးအဖြတ် မရှိတဲ့ နေရာမျိုးမှာ လုပ်ကောင်းတယ်၊ မလုပ်ကောင်းဘူး၊ စားကောင်းတယ်၊ မစားကောင်းဘူး စသည်ဖြင့် အငြင်းပွားလျှင် မလုပ်ကောင်းဘူး၊ မစားကောင်းဘူး ဆိုပြီး ရှေ့ကြံ့တာဟာ အကောင်းဆုံးပဲ (ဝိနာယေ သမ္မတ္ထာ) လို အဋ္ဌကထာ ဆရာမြတ် မိန့်မှတ်တော်မှတဲ့အတိုင်း ဥပုသံသည်များ မွန်းလွှဲချိန်မှာ လက်ဖက်ရည်ကြမ်း မသောက်တာ အကောင်းဆုံးပါပလို ဖြေလိုက်ပါတယ်။

အပြု(၂)

ယနေ့ ကျောင်းကန်ဘုရား၊ ဆရာတော်ဘုရား၊ သမားများထဲ သွားကြလျှင် (ရှင်ပြု၊ ရဟန်းခဲ့၊ အလူအတန်း ပွဲလမ်းသဘင် သွားတာမျိုးကို မဆိုလိုပါ၊) အများအားဖြင့် တောက်တောက်ပြောင်ပြောင် အဝတ်အစား အဆောင်အယောင်တွေ မဝတ်၊ မဆင် ရှိုးရိုး ယဉ်ယဉ် ဝတ်စားသွားလေ့ ရှိကြပါတယ်။ ဒါဟာ ရတနာသုံးပါ၊ ဆရာသမားများကို ရှိသော လေးစားတဲ့ မာန်မာနအတ္ထာ မထားတဲ့ သဘောကို ဖော်ပြတာ ဖြစ်ပါတယ်။

ခေါင်းပေါင်းတို့ ဦးထုပ်တို့ ဆိုတာတွေဟာ လူ

နှစ်ယအကြို့

အဆောင်အယောင် အသုံးအဆောင်တွေ ဖြစ်ပါတယ်။ ဒီအဆောင်အယောင်တွေ ဖြစ်တဲ့ ဦးထုပ် ခေါင်းစွမ်တွေ ဆောင်း၊ ခေါင်းပေါင်းကြီး တကားကားနဲ့ ရတနာသုံးပါး ဆရာသမားများရှေ့မှာ တခမ်းတနား နေတာဟာ ရတနာသုံးပါး မိဘဆရာသမားများကို မရှိသော မလေးစား အရေးမထားရာ ရောက်ပါတယ်။ ဒါကြောင့် ဒီသဘော သဘောဝကို နားလည်တဲ့ ပုဂ္ဂိုလ်များဟာ လမ်းမှာ ဦးထုပ်ဆောင်း၊ ခေါင်းပေါင်းပေါင်းလာပေမယ့် ဆရာသမားဘုန်းတော်ကြီးများ ရှေ့ရောက်တဲ့အခါ ဦးထုပ်၊ ခေါင်းစွမ်၊ ခေါင်းပေါင်းများကို ချွတ်ပြီးမှ ရှိခိုးဝင်ချ စကားစမြည် ပြောဆို လျှောက်ထားလေ့ ရှိကြပါတယ်။

ရှင်တော်ဘုရားကလည်း ကျွန်းမာပါလျက် ဖိန်ပစီးထိုးဆောင်း၊ ခေါင်းပေါင်းကြီး တကားကားနဲ့ တခမ်းတနားနေတဲ့ ပုဂ္ဂိုလ်ကို ရဟန်းရော ရှင်ပါ ဘယ်သူမှ တရားမဟောရဘူးလို့ ပည့်ထားတော်မှပါတယ်။

သည်နေရာမှာ ကောသလမင်းကြီးရဲ့ ကျင့်သုံးပဲကို ဖော်ပြချင်ပါတယ်။

တစ်ချိန်မှာ ကောသလမင်းကြီးဟာ စိတ်ပြု လက်ဖျောက် ဆိုသလို မိမိနိုင်ငံတော် အတွင်းရှိ ‘နာဂရက’ ဆိုတဲ့ မြို့ကြီးအနီးက ဥယျာဉ်ထဲမှာ လှည့်လည်ကြည့်ရေခိုက်ဘုရားရှင်ကို ဖူးမြင်ချင်တဲ့ ဆန္ဒပြင်းပြင်းပြပြ ဖြစ်ပေါ်လာတာ

နှစ်ယအကြို့

နဲ့ အတူပါလာတဲ့ စစ်သူကြီး ‘ကာရာယန’ ကို ဘုရားရှင် သီတင်းသုံးနေတော်များ ဌာနကို မေးပြီး ကာရာယန ဗျားပြရာ ကျောင်းတော်သို့ သွားပါတယ်။

ကျောင်းရောက်လို့ ဘုရားရှင် ရှေ့တော်များက ဝင်ခါနီးကျတော့ အတူးရှိသေလေးစားရမယ့် ဘုရားရှင် ရှေ့များက ကို တောာက်တောာက်ပြောင်ပြောင် မင်းဝတ်တန်ဆာ အဆောင်အထောင်တွေ ဝတ်ပြီး ခမ်းခမ်းနားနား ကြားကြား ဝင့်ဝင့် ဝင်ရောက်လျှင် ရှင်တော်ဘုရားကို မလေးစားရာ ကျ လိမ့်မယ်လို့ စဉ်းစားပြီး သန်လျက်၊ သင်းကျစ်၊ မကိုင့် အစ ရှိတဲ့ မင်းဝတ်တန်ဆာတွေကို ချွဲတ် ကာရာယန စစ်သူကြီးလက် အပ်ပြီးမှ ဘုရားရှင်ရှေ့တော်များက်သို့ ဝင်ရောက်ပါတယ်။

(မျှော်မျှော်သ-ဓမ္မစေတိသုတေ)

ဒါကြာင့် ဘုန်းတော်ကြီးများနဲ့ ဘုရားရှင်အား ရှိခိုးဝတ်ပြုစဉ် ပေါင်းပေါင်း ပေါင်းထားခြင်း၊ ဦးထုပ်ဆောင်း ပေါင်းစပ် စွပ်ထားခြင်းဟာ ဂါရဂါ မက်လာ ကင်းမဲပြီး အဂါရဂါ အမင်းလာ မာန်မာန် ဆိုတဲ့ အကုသိုလ် အပြစ်ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အဖြေ(၃)

ကျောင်းထိုင်းထဲ ဖိန်ပိုးတာနဲ့ ပတ်သက်ပြီး ပြောရလျှင် လုပ်မျိုးလုပ်များ

ကျောင်းထိုင်းထဲမှာ ဖိန်ပိုးမစီးရလို့ တားမြစ်ထားတဲ့ စာပေါ်

ကျမ်းကို တွေ့ဖူးတယ်လို့ အမှတ်မရပါဘူး၊ ရဟန်း သာမဏေ များ ကျော်းမာပါလျက် မြို့တွင်း၊ ရွာတွင်းမှာ ပိန်ပမစီးရလို့ တားမြစ် ပညာတော်ထားတာကိုသာ တွေ့ရပါတယ်။ ဂိုလာနဲ့ ပုဂ္ဂိုလ်များကိုတော့ စီးခွင့်ပြုထားပါတယ်။ ဂိုလာနဲ့ထိုတာ ဒီနေရာများနာနေမှ ဂိုလာနဲ့ မဟုတ်ပါဘူး၊ မြို့ကြီးပြကြီး များက လမ်းများဟာ ကတ္တရာလမ်း ဖြစ်နေတဲ့အတွက် ဆောင်းအခါ နွေအခါများများအေးလွန်း၊ ပူလျှန်းခြင်း၊ တော့ အရပ်က လမ်းများဟာ ကျောက်ခဲ့ စသည်တို့ဖြင့် ကြမ်းတမ်း လွန်းခြင်းကြောင့် နှင့်တဲ့ ခြေဖတ်း မခံသေအောင် နာကျင်မယ်၊ အထက်အပူတက် အခါးမှုတ်ပြီး ဖျားနားမှုက်စီရောက် ဖြစ်မယ်ဆိုရလျှင် ဂိုလာနဲ့ပဲလို့ ဆိုရပါတယ်။ (ဂိုလာနောနာမ နံပါနာ တော့ ဥပါဟနောန အသုဟောတိ) လို့ ဆိုလိုပါတယ်။

ဒါနဲ့ပတ်သက်လို့ အတွေ့အကြွေကလေး ပြောရလျှင် လွန်ခဲ့သော တစ်ချိန်က စာရေးသုတေသန ရွှေစက်တော် ဘုရားဖူးသွားကြပါတယ်။ မကွဲ့မြို့ကို နှံနက် (၁၀ နာရီကျော်ကျော် လဲကဲ ဝင်ပါတယ်။ နွေရာသီ တန်ချိုးလဖြစ်လို့ သည်အချိန်များ ဆုံးဖြတ်စောက် ပူဇော်ပါတယ်၊ ကားဦးဘက် ရှေ့နားကို လမ်းကြည့်လိုက်လျှင် တရှိနိုင် တရွာ့ရွာ့ ထက္ကားလုပ်ရားနေတဲ့ ကဲလုပ်ခိုးတွေဟာ မြင်ရသူတွေရဲ့ စိတ်ကို အနေခက်လောက် ဆောင် ပူလောင်အိုက်စပ် တင်းကျပ်ဖော်ပါတယ်။ ဒီလို့ ခံစား ဆရတော့ ဒီမြို့မှာ ဒီအချိန် ဆွမ်းခံကြတဲ့ ရဟန်း၊ သံယာတွေ

ဟာ ဖိနပ်စီးသင့်တယ်၊ စီးကောင်း မှာပဲလို့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အတိုင်း အနီးမှာရှိတဲ့ အဖောက်ကြီးပြောစီးတဲ့အခါ သုကလည်း ဟုတ်တယ်၊ စီးသင့်တယ် လို့ ထောက်ခံပါတယ်၊ ကားဟာ ရှုံးဆက်ပြီး တော်တော် ကလေး သွားမိတဲ့အခါ ဆွမ်းခံကိုယ်တော် တစ်ပါးကို တွေ့ တာနဲ့ သူ့ရဲ့ခြေထောက်ကို အလျင်ဆုံး ကြည့်မိတဲ့အခါ ဖိနပ်စီးထားတာ တွေ့ရပါတယ်၊ သည်အခါ အင်း... အင်း... ဟုတ်တယ်၊ ဒါ ဂိုလာနပဲလို့ မှတ်ချက် ချမှုပါတယ်။

ဖိနပ်စီးတာဟာ အဆောင်အထောင် တစ်ခု အနေနဲ့ ကြားဖို့ ဝါဖို့ စီးတာ မဟုတ်ပါဘူး၊ အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း ကျန်းမာရေး၊ သန့်ရှင်းရေးတို့ အတွက် ဖြစ်ပါတယ်။ ဘုန်းကြီးကောင်းရှင်းထဲမှာ လွှဲပုဂ္ဂိုလ်တွေ ဖိနပ်မစီးတာဟာ ယဉ်ကျေးမှု အစဉ်အလာ ဂါရဂါ နိုဝင် နှီမာန မဂ်လာ တရားတော်အရ ရှိသေးလေးစားထိုက်တဲ့ ရှိသေးလေးစားတဲ့ အနေနဲ့ မစီးတာဖြစ်ပါတယ်။ သည်တော့ ကျန်းမာ သန့်ရှင်းရောက်ကြောက် အတွက် လွှဲပုဂ္ဂိုလ်မှားအဖို့ ဘယ်လောက် အပြစ်ကြီးမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ သည်တော့ ကောင်းပဲ့ မတက်ခင် ခြေသန့်ရှင်းစေဖို့ရာလည်း အထူးလိုအပ်တယ်လို့ ဆိုရပါမယ်။ ပိမိသာရမင်းကြီးဟာ သည်နေရာမှာ သာကာ တစ်ရပ်ပါပဲ။

တရားက ပိမိသာရမင်းကြီးဟာ အတိတ်ဘဝက ကောင်းရှင်းထဲမှာ ဖိနပ်စီးမိလို့ ယခုဘဝမှာ ခြေဖဝါး ဓားနဲ့ ဆားသိပ်ပြီး ရှားမီးကျိုးခဲ့နဲ့ အကင်ခံရတယ်လို့ ပြောကြတယ်။ မဟုတ်ပါဘူး၊ အတိရင်ပြင်မှာ ဖိနပ်စီးမိလို့ ဒါမှမဟုတ် ကောင်းပေါ်မှာ သန့်သန့်ရှင်းရှင်း ခင်းကျင်းထားတဲ့ နေရာပေါ်ပေကျေနေတဲ့ ခြေနဲ့ တက်နှင်းပြီး အခင်းအကျင်းတွေကို ညွစ်ပေစေလို့ ဖြစ်တယ်လို့ ကျမ်းကိုမှာ ဆိုပါတယ်။

ဒါကြောင့် ကောင်းရှင်းက ဖိနပ်မစီးဘဲ သွားလျှင် ကျန်းမာရေးကို ထိခိုက်စေမယ့် စွဲ၊ ညွှန်း၊ ဖုန်းမူန်း၊ ခဲ့သလဲ၊ အညွစ်အကြော်တွေနဲ့ ခြေထောက်ကို နာကျင် ညံ့ပေ မသန့်မရှင်း ဖြစ်စေမယ်ဆိုလျှင် ဖိနပ်စီးဖို့ တကယ်လို့အပ်တာ ဖြစ်ပါတယ်။ သံပိုကကောင်းကို ရေ့စွဲနေတဲ့ ခြေနဲ့ နှင့်မိလို့ ကြမ်းပြင်မှာ ခြေရာထင်သွားလျှင် ရဟန်းတော်များ အာပတ် သင့်ပါတယ်။ လွှဲပုဂ္ဂိုလ်မှားအဖို့ ဘယ်လောက် အပြစ်ကြီးမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ သည်တော့ ကောင်းပဲ့ မတက်ခင် ခြေသန့်ရှင်းစေဖို့ရာလည်း အထူးလိုအပ်တယ်လို့ ဆိုရပါမယ်။ ပိမိသာရမင်းကြီးဟာ သည်နေရာမှာ သာကာ တစ်ရပ်ပါပဲ။

ဒါကြောင့် ပရီယတ်၊ ပဋိပတ် နှစ်ရပ် ကျမ်းကျင် စင်ကြယ် သီလံနိုဝင် နိုဝင် လွှားခြေပြည့်စွဲ နေလအသွေး သာသနာတော်မှာ ထင်ရှားတော်မူကြတဲ့ ဆရာတော် ဘုရားကြီး

များဟာ အထက်ဖော်ပြပါ မကျန်းမာခြင်းစတဲ့ အကြောင်းတွေ ရှိတဲ့ အတွက် ဖိနပ်စီးမှ ဖြစ်မယ့် လူပုဂ္ဂိုလ်များ ကျောင်းစိုင်းထဲမှာ ဖိနပ်စီးတာကို တားပြစ်တော် မမှုကြတာ ဖြစ်ပါတယ် လို့ ဖြေလိုက်ပါတယ်။

အဖြေ(၄-၅)

စက်ဘီး၊ မော်တော်ကား၊ ဆင်၊ မြင်း (သာသနာတော်အလို့) ဖိနပ် စသည်တို့ကို ယာဉ်လို့ ဆိုပါတယ်။ အဲသည်ယာဉ်တွေ ကျောင်းစိုင်းထဲ စီးတာနဲ့ ပတ်သက်တဲ့ အမှတ် (၄-၅) မေးခွန်းများဟာ သဘောတူတာ ဖြစ်တဲ့အတွက် သည်မေးခွန်းနှစ်ခုကို တစ်ပေါင်းတည်း ဖြေလိုက်ပါတယ်။

ဖိနပ်ဟာ ယာဉ်တွေထဲမှာ အဆင့်အနိမ့်ဆုံး ယာဉ်ပါပဲ့၊ ဒီဖိနပ်ယာဉ်ကိုတောင် အတွက် အမှတ် (၂) အဖြေမှာ ဖော်ပြခဲ့တဲ့ ပြောပလောက်တဲ့အကြောင်း မရှိဘဲ လူပုဂ္ဂိုလ်များ ကျောင်းစိုင်းထဲမှာ စီးတဲ့အတွက် ဂါရဝ မကဲ့လာပျက်ပြီး အပြစ်ရှိတယ်ဆိုလျှင် ဒါထက် ထည်ဝါး ခုံည်းစား စက်ဘီး၊ ကား၊ မြင်းစတဲ့ ယာဉ်တွေ စီးလျှင် အဲသည်တော်များ ဖြေလိုက်ပါတယ်။

ရှင်လောင်းဆိုတာ ရှင်သာမဏေ (ဖြစ်တော့မည် ဆဲဆဲ) အလောင်းအလျော့ဖြစ်တာမျို့ ရဟန်းအသုံးအဆောင် ဖြစ်တဲ့ သပိတ်ဖုံးနဲ့ ထဲမင်းစားခွင့်ရှင်း၊ (သာမန်လူတိုင်း

ဟာ ရဟန်းတော်များရဲ့ သီးခြား အသုံးအဆောင်ဖြစ်တဲ့ သပိတ်၊ သပိတ်ဖုံး၊ သက်န်း စသည်များကို အသုံးမပြုကောင်းပါဘူး၊ ရှိသော်လေးစားရပါတယ် (ပုံးမြှေ့တဲ့ ပရီဘောဂါး ဟို ဂဟ္မာ့နာနဲ့ စေတိယဋ္ဌဘိယော လို့ ဆိုပါတယ်) ပရီယတ်၏ ရှုတော်းမှာ ဇာတိုင်းခြင်း စတဲ့ အခွင့်အရေးများ အတော်ကလေး ရတော်ကြောင့် ရှင်လောင်း လူညွှန်စဉ် ဘုန်းကြီးကန်တော့သွားတဲ့အခါ ကျောင်းစိုင်းထဲ မြင်း၊ လူညွှန်းစသည် စီးဝင်ပြီး လူညွှန်လည်ခွင့် မရနိုင်ဘူးလားလို့ မေးလာလျှင် ...

သည်နေရာမှာ ရှေးပညာရှိ သူတော်ကောင်းကြီးများ ကျင့်သုံးသွားတဲ့ ကျင့်ထုံး အစဉ်အလာကို နမူနာထား ကျင့်သုံးသွားမှသာ အပြစ်ကင်းနိုင်မှာ ဖြစ်ပါတယ်။

သာသနာတော်များ ဘီက္ခာနဲ့ (ရဟန်းမ) များ မပေါ်ခင် တစ်ချိန်က ရှင်တော်မြတ်ဘုရားဟာ ဝေသာလိုပြည်မှာ သီတင်းသုံးနေတော်မူပါတယ်။ သည်အခါ မိတ္ထုးတော် ဂါးတို့ဟာ သာကိုဝင် မင်းသမီး၊ ငါးရာတို့နဲ့အတူ) ဘီက္ခာနဲ့ (ရဟန်းမ) ပြုခွင့်ရရန် ရှင်တော်ဘုရား သီတင်းသုံးတော်မူရာ ဝေသာလို မြှို့သို့ ထွက်ခွာလာနဲ့ကြပါတယ်။ ဒီလို့ ထွက်ခွာလာကြတာကို သီတဲ့ ဆွေတော်မျိုးတော်တွေက သည်မင်းသမီးတစ်တွေ ဆွေကျင့်သွားနိုင်ကြမယ် မဟတ်ဘူးလို့ယူဆပြီး ဝေါ (ထမ်းစင်) ဆွေကို ပို့လိုက်ကြပါတယ်၊ ဒါပေမယ့် မင်းသမီးတွေက ဘါစီးလျှင် ဘုရားရှင်ကို မရှိသေး မလေးစားရာ ရောက်မယ်

လို ယူဆပြီး ဝေါမစီးဘ ငါးဆယ့်တစ်ယူနော ဝေးကွာတဲ့ ခရီးရည်ကြီးကို ခြေကျင်သာ သွားကြပါတယ်၊ ဘယ်အခါမှ ခြေကျင်လျောက်လေ့ မရှိကြဘဲ သည်လောက်ဝေးတဲ့ ခရီးကို ခြေကျင်လျောက်ကြတဲ့ မင်းသမီးများရဲ့ နန်ယ်လှတဲ့ ခြေဖဝါး တွေမှာ သွေးခြေည့်၍ အဖွဲ့တွေထကာ တချို့အဖွဲ့တွေ ပေါက်ကွဲ ကုန်ကြပါတယ်၊ ခြေနှစ်ဖက်စလုံးမှာပင် ခပေါင်းရေကြည်နေ တွေ သီးနေသလို ဖူးဖူးရောင် နေကြပါတော့တယ်။

ရှေးပညာရှိ သူတော်ကောင်းတွေဟာ ရှင်တော်ဘုရား အပေါ်မှာ ဤအတိ ရိုသေလေးစား ဂါရဝတဗ္ဗား ထားခဲ့ကြပါတယ်။ အကောင်သတ် မင်းကြီးဟာ တန်ဆောင်မှန်း လပြည့်နေ့ ညဉ်တစ်ညဉ်မှာ ရာဇ်ပြောပြီး ဂိဏ္ဍကုန်တောင်ခြေ ရှိ မိဝက်၏ သရက်ဥယျာဉ်မှာ သီဘင်းသုံးနေတော်မှတဲ့ ဘုရားရှင်ကို ဖူးမြင်ဖို့ရာ ဆင်စီးပြီး မင်းခမ်း မင်းနားနဲ့ သွားပါတယ်။ သွားလို ဥယျာဉ်တော်ကို ရောက်ရတဲ့အခါ ဥယျာဉ်တော်ထဲကို ဆင်စီးပြီး မဝင်ဘဲ ဥယျာဉ်တော်ရဲ့ တံခါးမှစ် အပြင်ဘက်မှာပင် ဆင်ပေါ်ကဆင်းပြီး ဥယျာဉ်တော် ထဲကို ခြေကျင်ဝင်ပါတယ်။

(သီလက္ခန္တထွေ သာမည့်လသုတေ ပါ့ခို့တေ)

အခုဖော်ပြထားတဲ့ ရှေးပညာရှိ သူတော်ကောင်းများ ကျင့်သုံးခဲ့တဲ့ အစဉ်အလာ ကျင့်ထုံးအရ ပြောရလျှင် ရှင်လောင်း လှည့်တုန်း ဆရာ ဘုန်းတော်ကြီးအား ရှိခိုးဝပ်ချုရန် ကျောင်းထဲ

သင်၊ မြင်း၊ လျည်း၊ ရထား စီးဝင် ရွှေထိုးဆောင်းပြီး လျည်းလည်လျှင် ဂါရဝတဗ္ဗားလာ ပျက်ပြီး အပြစ်ရိုတယ်လို ဆိုရမှာ ပါပဲ။

တော်အရပ်ဒေသမှာ ရှင်လောင်းလှည့်တဲ့အခါ ဘုန်း ဆာ့ကြီး ကန်တော့ဖို့ ကျောင်းကိုလာလျှင် ကျောင်းခြုံတဲ့ အပြင်ဘက်မှာ မြင်းတွေ လျည်းတွေကို ထားခဲ့ပြီး လျှော်တွေက ရှင်လောင်းတွေကို ပစ်းပေါ်ထမ်းလို ဖြစ်စေ၊ ဖွဲ့ချိလို ဖြစ်စေ ဆရာဘုန်းတော်ကြီးထဲ ပိုပြီး ကန်တော့ ဆကြပါတယ်။ ဒါဟာ ထဲ့မိမိကျ နည်းမှန်လမ်းကျ ဂါရဝတဗ္ဗားလာနဲ့ ပြည့်စုတဲ့ လုပ်နည်း လုပ်ဟန် ဖြစ်တာကြောင့် သည်နည်းအတိုင်းသာ ကျင့်သုံးသင့်ပြောင်း ပြောကားလိုက်ပါတယ်။



ကျွန်တော် အသက် (၈၀) ကျော် မသေခင် ပိတ်
ဖြစ်ပါရမေပါ ခင်ဗျာ။

ဦးလှဖေ
(ဒေါင်းတနီပါ လူည်းကုန်သည်)၊ မန္တာလေး။

အဖြေ

ဦးလှဖေရဲ့ မေးခွန်းစကား အနေ
အထား ကြည့်ရတာ အတော်
မကျေမန် ဖြစ်နေဟန် တူပါတယ်၊ သည်လိပါ ဦးလှဖေ၊
ဘုရားရှေ့မှာ မတ်တတ်ရပ်နေတာ မခန့်လေးစား၊ မရှိမသေ
လုပ်တာ မဟုတ်ပါဘူး၊ ဘုရားရှင် အလိုတော်ကျ ရိုရိုသေသေ
နေတာ ဖြစ်ပါတယ်။ ရှင်းပြပါမယ်။ ရပ်ခြင်း၊ ထိုင်ခြင်း၊
လျောင်းခြင်းဆိတဲ့ လူရိယာပုတ် သုံးခုမှာ ရပ်ခြင်း၊ လူရိယာပုတ်
ဟာ အဆင့်အနိမ့်ဆုံး၊ ထိုင်ခြင်းက အလယ်အလတ်၊ လျောင်း
ခြင်းက အဆင့်အမြင့်ဆုံး ဖြစ်ပါတယ်။

ဦးလှဖေ ငယ်စဉ်ဘဝက ကိုရင်ဝတ်စဉ်က သင်ခဲ့ရတဲ့
ရှင်ကျင့်ဝတ် သေခိုယ် ပါဒုကဝ်မှာ လာတဲ့ “ရပ်နေသူသည်
ထိုင်နေသူအား တရားမဟောရ၊ နိမ့်တဲ့နေရာ၌ နေသူသည်
မြင့်တဲ့နေရာ၌ နေသူအား တရားမဟောရလို့ တားမြစ်ပည်တ်
ထားတဲ့ သိက္ဗာပုဒ်တွေကို မှတ်မိပါလိမ့်မယ်။ အဲဒါဟာ နိမ့်
ကျတဲ့ လူရိယာပုတ်နဲ့ နေတဲ့သူက မြင့်မြတ်တဲ့ လူရိယာပုတ်နဲ့
နေတဲ့သူကို တရားဟောလျှင် တရားတော်ကို မရှိမသေ

ခုတိယအကြောင်း

မေးခွန်း(၂၆)

အမေး

ကျွန်တော် ကြည့်ညို သိလိုတာက
ဘုရားတွေမှာ တံခွန်တိုင် အဓိပ္ပာယ်
သိလိုပါသည်။ ဝသုန္တရေ ဆံရေညွှန်ချတာ ဘယ်ကရေမတွေ
ပေါ်လာကြောင်း ရင်းနှစ်ရှင်တွေ ဘုရားမှာ ရှိကြပါသည်။

မက်လာတရားတော်ကို မသိလို လာမေးတာ ဘုရားရှေ့
မတ်တပ်ရပ်မေးတာ မခန့်လေးစားနဲ့ မရှိမသေ ကျနေတယ်
(အပြစ်ခြောက်ပါနှင့် စားလွယ်ခုတ် ဖြေတာ ဘဝင်မကျပါ)
တရီးက သိကြားလို့ဖြေတယ်။ သိကြား ဟုတ်လျှင် ဘေးအေး
ပုတ္တာ အိန်တ်သားလို့ အန်က်ပေးတာလည်း မကျေန်ပါ။
နာတ်တွေ၊ ပြဟ္မာတွေ ညွှန်သန်းခေါင် လာပြီး ဘုရား တရား
နာတာ လူမော်နဲ့တယ်၊ ပြန်တယ် ဆိုတာလည်း နားမရှင်းပါ။

မလေးမစား တန်ဖိုးထားရာ ရောက်တဲ့အတွက် တားမြစ်တာ ဖြစ်ပါတယ်။

ရှင်တော်ဘုရား တရားတော်ကို အလွန် ရှိသေ့လေးစား တန်ဖိုးထားတော်မူပါတယ်၊ ယခုလို ဘုရားအဖြစ် ရောက်မှ မဟုတ်ပါဘူး၊ အလောင်းတော် ဘဝ နစ်ကာလကတည်းက ရှိသေ့လေးစားခဲ့ပါတယ်။ သည်နေရာမှာ နိုပါတ်တော်လာ အတ်တော်တစ်ခုကို ထုတ်ပြရလျှင်...

ရှုံးသောအခါက ဒွန်းစဏ္ဍားတစ်ယောက်ဟာ သရက်သီးပေါ်ချိန် မဟုတ်တဲ့အခါမှာ ကိုယ်ဝန် အရင့်အမာန့် အလွန် သရက်သီးစားလိုတဲ့ ချုပ်ခြင်း အာသာကြောင့် မစားရလျှင် သေမလောက် ဖြစ်နေတဲ့ မယားအတွက် သရက်သီးအရာ ထွက်ရပါတယ်၊ အဲသည်အခါမှာ ရှင်ဘုရာ့၏ သရက်ပင် တစ်ပင်ဟာ အမြဲတမ်း အသီးသီးလေ့ရှိပါတယ်။ ဒွန်းစဏ္ဍားဟာ တွေးနေရာမှာ ရှာလိုမရတဲ့အတွက် ညအခါ ဘုရင့် သရက်ပင်ပေါ်တက်ပြီး သရက်သီး ရှာနေတုန်း မိုးလင်းသွားတာနဲ့ ပြန်မဆင်းသာတာကြောင့် အပင်ပေါ်မှာပဲ ပုန်းနေလိုက် ရပါတယ်။

အဲသည် အချိန်မှာ ရှင်ဘုရာ့၏ ပုရောဟိုတ် ပုဏ္ဏားတို့ ဟာ သရက်ပင်အောက် ရောက်လာပြီး နိုမဲ့တဲ့နေရာမှာ ထိုင်နေတဲ့ ပုဏ္ဏားက မြင့်တဲ့နေရာမှာ ထိုင်နေတဲ့ ဘုရင်အား မ့်နှုန်းသင်ပေးပါတယ်။ ဒါကို မြင်တဲ့ သရက်သီး သူခိုးဟာ

“အင်း... မြင့်တဲ့နေရာမှာနေပြီး မစ္စနှုန်းသင်ယူတဲ့ မင်းလည်း သိပ်မတရားတာပဲ၊ နိုမဲ့တဲ့ နေရာမှာနေပြီး မစ္စနှုန်းသင်းပေးတဲ့ ပုဏ္ဏားကလည်း သိပ်မတရားတာပဲ။ မယားအတွက် သရက်သီးခိုးတဲ့ ဝါလည်း အလွန်မတရားတာပဲ၊ သုံးယောက်စလုံးရဲ့ လုပ်ရပ်ဟာ ရုပ်မာ ဆိုးစွားလုပါတကား” လို့ စုံစုံစားမိပြီး ကိုယ်သေသေ သူ သေသေ သဘောနဲ့ မင်းနဲ့ ပုဏ္ဏားနှစ်ဦးသားတို့ အလယ် ဝန်းခနဲခန်းချုပြီး မင်းနဲ့ ပုဏ္ဏားနှစ်ဦးသားစလုံးကိုပဲ တရားမသိ အမြင်မှန်မရှိကြောင်း ပြစ်တင်ကဲရဲ့ပါသတဲ့။ အဲသည် ဆုံးမ ပြစ်တင်တဲ့ သရက်သီးသူခိုးဟာ ရှင်တော်ဘုရား အလောင်း တော်ပဲ ဖြစ်ပါတယ်။

(စုံကြောင်းပါတ် ဆောင်)

ဒါကြောင့် မြတ်တဲ့ လူရိယာပုတ်နဲ့ နေတော်မူတဲ့ မြတ်စွာဘုရားအား နိုမဲ့ကျရတဲ့ ရပ်ခြင်း လူရိယာပုတ်နဲ့တဲ့ နတ်သားက မဂ်လာတရား ဟောကြားတော်မူဖို့ လျောက်ထားတော့ မရှိသေ မလေးစား မခန့်မညား လုပ်တာ မဟုတ်တဲ့အတွက် ဒီလိုရပ်ပြီး လျောက်ထားတာကို ဦးလှဖောင်ကျပါလို့ ပြောလိုပါတယ်။

တချို့က မြတ်စွာဘုရားကို မဂ်လာတရားဟောကြား ဒါ လျောက်ထားတာ သိကြားမင်းပြစ်တဲ့အတွက် သောဒေဝါးအုံ-အိုသကြားနတ်သားလိုအနက်ပေးမှ ကျေနပ်မယ့် ပုပါပဲ။

သည်လိုပါ။ သည်မင်္ဂလာတရား ပြဿနာဟာ ဘယ်
သူမှ မဖြေရှင်းနိုင်ဘဲ လူရောနတ်ပါ ပြဟွာအထိ ၁၂ နှစ်
ကြာအောင် တည်ရှိနေခဲ့ပါတယ်။ ၁၂ နှစ်လွန်တဲ့ အခါကျ
တော့မှ တာဝတီသာ နတ်တွေက သိကြားမင်းထဲ မင်္ဂလာ
တရား ပြဿနာကို တင်ပြီး ဖြေရှင်းပေးဖို့ တောင်းပန်တဲ့
အခါ သိကြားမင်းက ဘုရားရှင်ထဲ လျောက်ထားဖို့ နတ်သား
တစ်ဦးကို တာဝန်ပေးပြီး မိမိနှင့်တကွ နတ်အများပါ မင်္ဂလာ
တရားနာရို့ ဘုရားရှင်ထဲ ရောက်လာကြပါတယ်။ သိကြား
မင်းက တာဝန်ပေးလိုက်တဲ့ နတ်သားက လျောက်ထားတာ
ဖြစ်ပါတယ်။

သည်မင်္ဂလာ တရားဟောဖို့ လျောက်ထားတဲ့ ကိစ္စမှာ
သိကြားမင်းဟာ တစ်နေရာက ပါဝဝ်ပတ်သက်နေတဲ့ အတွက်
အချို့က သိကြားမင်း လျောက်ထားတာလို့ ပြောကြတာ
ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ အမှန်ကတော့ အမျိုးအမည်
အားဖြင့် မထင်ရှားတဲ့ နတ်သားတစ်ဦးက လျောက်ထားတာ
ဖြစ်တာကြောင့် ဒုံးနတ်သားဆိုတဲ့ အနက်ဟာ ဘဝင်ကျ
ကျော်စရာ ဖြစ်ပါတယ်လို့ ဖြေလိုက်ပါတယ်။

နတ်တွေ လူစောနဲ့တယ်၊ ပြန်တယ်ဆိုတာလည်း
နားမရှင်းပါတဲ့။ ဦးလှဖောက နတ်တွေ လူစောနဲ့တယ်ဆိုတာ
အရှိုက် အရှို့အတိုင်း ပြောရလျှင် ဟုတ်လောက်စရာ ရှိတယ်
လို့ ဆိုရမှာပါ။ နတ်အစားစားနဲ့ လူအစားစား နှိုင်းယဉ်

ကြည့်လိုက်လျှင် သိမှာလှပါတယ်။ နတ်တို့စားတဲ့ နတ်သူမှ
ဘုတ်ဆိုတာ အပိုစွန်ပစ်ရမယ့် ဘေးထွက်ပစ္စည်း မပါတဲ့
အသီအနှစ် ဉာဏ်ရသတ် သက်သက်သာ ဖြစ်ပါတယ်။
သည်နတ်ဉာဏ်ဟာ ကျင်ကြီးကျင်ငယ်စတဲ့ အညွစ်အကြေးတွေ
ကို မပြစ်စေဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသွေးအသား
ရသမာတ်များကိုသာ ဖြစ်ပေါ်ပါတယ်။


ဒါကြောင့် နတ်တို့ကိုယ်ဟာ အလွန်သန်ရှင်းစင်ကြယ်
ပါတယ်။ နတ်တွေဟာ ကျင်ကြီးကျင်ငယ် ချေးအစရိုတဲ့
ချို့ရကိုးပေါက်မှ ယိုကျိုးထွက်နေတဲ့ အညွစ်အကြေးများ
လုံးဝမရှိပါဘူး။ နတ်များသော်လည်း ဓမ္မပေါ်များ မီးလောင်
တဲ့အခါ ဘာတစ်ခုမှ မကျင့်ဘဲ အကုန်အစင် လောင်ကျွမ်း
သွားသလို ကိုယ်ခန္ဓာ ဘာအစိတ်အပိုင်း တစ်ခုမှ မကျင့်ဘဲ
အကုန် လောင်ကျွမ်းပောက်ကွယ်သွားပါတယ်။ လူများတော့
သိကြတဲ့အတိုင်း ဟင်းသီးဟင်းရွက် ငါးသား ပုစ္န်ကစပြီး
စားကောင်းသမျှ အကုန်စားကြတာ ဖြစ်တော့ ဒီအစားအစာ
တွေက ပြောင်းလဲဖြစ်ပေါ်လာတဲ့ လူခန္ဓာကိုယ်ကြီးဟာ
ဘယ်မှာ သန့်ရှင်းပါတော့မလဲ၊ အသို့အပုပ်တဲ့ကြီး၊ အညွစ်
အကြေးတဲ့ကြီးသာ ဖြစ်နေတယ်ဆိုတာ လူတိုင်းအသိပါ။
အထူးချွဲ့ထွင် ပြောနေစရာ မလိုတော့ပါဘူး။ ဒါကြောင့်
လူစောနဲ့လို့ နတ်တွေ နာခေါင်းရှုံးတယ်ဆိုတာ ဟုတ်လောက်
စရာ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

နတ်တွေ ဘုရားရှင်ထဲ လာတာလည်း လူသူကင်း ကွာ လူစောမန်တဲ့ အခါဖြစ်တဲ့ ညျဉ်သန်းခေါင်ယဲ အချိန် ကျမှသာ လာကြတာ ဖြစ်ပါတယ်။ ပြန်ကြတာကတော့ လူစောမန်လို့ ပြန်တာ မဟုတ်ပါဘူး၊ သူတို့ မေးမြန်းလျောက် ထား အဖြစ်ကေား ကြားနာပြီးတဲ့အခါ “ဂုဏ္ဍာမ မယ် ဘန္တ္တာ ပဟုကိစ္စာ ဗဟိုကရုဏ်ယာ” တပည့်တော်တို့မှာ လုပ်ဆောင် ဖွယ် ကိစ္စတွေ များလှတာကြောင့် ပြန်ခွင့် ပြုတော်မူပါဘုရား လို့ ခွင့်ပန်လျောက်ထားပြီး ပြန်သွားကြတယ်လို့သာ ကျမ်းကန် များမှာ တွေ့ရပါတယ်။

ဘုရားတွေမှာ ဝသုန္တရေဆံရေ ညျစ်ချေတဲ့ အရှပ်တွေနဲ့ ပတ်သက်လို့ ထောဝါဒ ပိဋကကျမ်းကန်များ အဆိုအမိန် လုံးဝ မရှိပါဘူး၊ ဂါတမ ပုရာဏ် ခေါ် သိရှိလလိတ် ပိဋ္ဌာရ မဟာယာန ဗုဒ္ဓဝင်ကျမ်းမှာသာ “ငါ အလောင်းတော် ဒါနဲ့ အစရှိတဲ့ ပါရမိတော်တွေ မရေ့မတွက် လက်တော်နဲ့ ပုတ်ပြီး သက်သေထူလိုက်တဲ့အခါ အလောင်းတော် လက် မြေကြီးကို ထိတာနဲ့ တစ်ပြိုင်နက် မဟာပထဝိမြေကြီးဟာ ကြေးခွက်တွေကို ရိုက်တီးလိုက်တဲ့ အသံမျိုးလို့ သိမ့်သိမ့် မြည့်ဟည်းပြီး အကြီးအကျယ် တုန်လှပ်သွားပါတယ်။

သည်အခါ “ထာဝရ အမည်ရှိတဲ့ မဟာပထဝိ မြေစောင့်နတ်ဟာ ကုဋ္ဌတစ်ရာသော မြေစောင့်နတ်အပေါင်း ခြုံခါ မြေကိုခွဲ၍ အလောင်းတော်အနီးမှာ ကိုယ်ထက်ဝက်

ပေါ်လာပြီး လက်အပ်ရှိ ဝပ်တွေး၍ ဟုတ်မှန်ကြောင်း သက် သေခံနေသည်” လို့ ဆိုပါတယ်၊ ဆံပင်က ရေတွေ ညျစ်သူ တယ်ဆိုတဲ့ စကားလည်း မပါဝါဘူး၊ ဒါကြောင့် ဝသုန္တရေ ဆံရေညှစ်ချုပ် အရှပ်ဟာ ဒဏ္ဍာရီမျှ ဖြစ်တယ်လို့ မှတ်သားပြီး ရေတွေ ဘယ်က ပေါ်လာတယ်ဆိုတာကို ဦးနောက် အပင်ပန်းခဲ့ မစဉ်းပါနဲ့လိုပဲ ဖြေလိုက်ရပါတယ်။



ရဟန်းရော ဘုရား၊ အကြိုက် ဝိနည်းနှင့် ကိုက်ညီပါသလား၊ ဘုရားလက်ထက်ကရော ဒါမျိုးတွေ ရှိပါသလား၊ ကံထပ်ကြတော့ ရဟန်းဟောင်းက ဘာမြှဲလို ထပ်ရပါသလဲ၊ အပြစ်ရှိလို သိမ်ထဲမှာ ဆုံးမခဲ့တယ်လို ပြောကြတာ ဟုတ်ပါသလား၊ ဖြေကားပါ။

ဦးမြတ်စွဲ (မျှော)

ဧမေးခွဲနှီး (၂၅)

ဧမေး(၁)

သာသနာမှာ မြတ်သောရဟန်းဘဝ
ရောက်ပြီးမှ အကြိုမ်ပေါင်း ရာ
ထောင်မက ထပ်ခါထပ်ခါ ကံထပ်သော ရဟန်းလောင်းနှင့်...

ဧမေး(၂)

ယနေ့ သာသနာမှာ ပညာတတ်
နာမည်ကြီးလာပါလျှင် ခေတ်စား
သော ကံထပ် ခမည်းတော် မယ်တော် အခေါ်ခဲ့ချင်ကြပါသည်။
ပညာမရှိ၊ ဝတ်ရမှု၊ စားရမဲ့အခါမှာ လူမသိ၊ ပညာရှိလာတော့
ထပ်လိုက်တဲ့ ရဟန်းဒကာတွေ ပေါများ၊ အဲဒီ ရဟန်းဟောင်း
သည် လောဘကြီးလွန်း(၍၉) စီးမွားရှာတတ်တယ်လို အများ
ပြောကြပါသည်။ အပြစ်ရှိပါသလား၊ ကံအများကြီး ထပ်တဲ့

ဧမေး(၃)

သိက္ခာထပ်တယ်ဆိုတာ ရဟန်း
ဖြစ်ပြီးသား ပုဂ္ဂိုလ်အား ရဟန်းခံ
ကမ္မဝါကိုထပ်ဖတ်ပေးတာပါပဲ။ သည်လို ထပ်ဖတ်ပေးတဲ့
အတွက် အစပထမရဟန်းခံစဉ်က ကမ္မဝါဖတ်ရာမှာ အကွဲရာ၊
ပုံစံ မပြည့်မစုံဖြစ်ခဲ့သော အကွဲရာပုံစံတို့ ပြည့်စုံသွားခြင်း၊
မှုန်း မကာန် ဖတ်မိခဲ့သော် အမှုန်းအကော် ဖြစ်သွားခြင်းတို့ကြောင့်
မအောင်မြင်၊ မပိုသသော ရဟန်းအဖြစ်မှ အောင်မြင်၊ ပိုသ
သော ရဟန်းအဖြစ်သို့ ရောက်သွားခြင်းအကျိုးထူးရှိပါတယ်။

အပြည့်အစုံ၊ အမှုန်းအကော် ကမ္မဝါဖတ်ခဲ့တဲ့ အတွက်
အောင်မြင်ပိုသတဲ့ ရဟန်းဖြစ်လျှင်လည်း ရဟန်းအဖြစ် ပိုမို
ခိုင်မြှုပ်တဲ့ အကျိုးရှိပါတယ်။ သိမ်ထပ်မှုအကြိုများလျှင် များ
သလောက် အောင်မြင်ပြီး ပိုမိုခိုင်မြှုပ်တယ်လို ပရိုဝါအွေကထာမှာ
ဆိုပါတယ်။

သည် အနှုကထာအဆိုကို အထောက်အထား ပြုပြီး

ခုတိယအကြို

ခုတိယအကြို

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဆရာမြတ်တို့ အကြိမ်ကြိမ် သိမ်ထပ်ပေးကြခြောင်း။ ဆင်းတုတော်ကို အကြိမ်ကြိမ် အနေကာာတင်ခြင်း၊ ရှင်းရှင်းကို ရှာဖိုးသိက် အကြိမ်ကြိမ် ပြခြင်းဖြင့် အပြစ်မဖြင့် အကျိုးထင်သကဲ့သို့ အကြိမ်ကြိမ် သိမ်ထပ်ပေးတာလည်း အပြစ်မပြင် အကျိုးသာထင်တာကြောင့် အကြိမ်ကြိမ် သိမ်ထပ်တာဟာ သင့်လျှောက်ကောင်းမွန်ကြောင်း ဝိနယာလက်းရ ဆရာတော်ကြီးက သိမ်ထပ်ကိစ္စကို ထောက်ခဲ့ထားတာ တွေ့ရပါတယ်။

လယ်တီဆရာတော်ကြီးကလည်း ကော်င်းရောက်လာတဲ့ ရဟန်းတွေကို အထပ်ထပ်သိက္ခာတင်ပေး သိပ်ထပ်ပေးတယ် လို့ ဝိနယာသံခိုပ်ကျမ်းမှာ ဆိုထားပါတယ်။ ဒါပေမယ့် သည်လို့ သိက္ခာတင် သိမ်ထပ်ပေးတာဟာ ရဟန်းဒကာဒကာမတွေ့နဲ့ တော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်လို့ အခါး၊ ဆရာတော် ကြီးများက ကောက်ချက်ချက်ပြုပါတယ်။

သည်သိမ်ထပ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆက်ပြောရလျှင် တံခါး၊ ဒကာဒကာမများဟာ ရဟန်း ဒကာ၊ ရဟန်းအမလည်း ပြစ်ချင်တယ်၊ ငယ်ရွယ်သူကို ရဟန်းခံပေးမိလျှင် လူထွက်သွားလို့ စိတ်မချမ်းမသာ အကုသိလ်ဖြစ်မှုလည်း ကြောက်တယ်။ ဒါကြောင့် သိလသိက္ခာနဲ့ ပြည့်စုံတဲ့ သက်ဝါတော်ကြီး များကို သိမ်ထပ်ပေးတယ်။

ရဟန်းဒကာ ရဟန်းအမအဖြစ် ခံယူတယ်ဆိုတာ

အတိယအကြိမ်

မိမိ ရဟန်းအတွက် ပစ္စည်းလေးပါး ထောက်ပုံဖို့ တာဝန်ယူပြီး ထောက်ပုံလှုဒါန်းတာပဲ ဖြစ်ပါတယ်။ သည်တော့ ဘုန်းကြီးကို ဆရာတော်ကြီးများအတွက် သိပ် မထူးခြားလုပ်ဘူး၊ ပစ္စည်းလေးပါးက အလျောပယ ပေါ်များပြီးသား ဖြစ်နေပါတယ်။

တံခါး၊ စာသင်တိုက်က ဆရာတော်၊ စာချေဘုန်းကြီး၊ စာပေ ကြီးစားတဲ့ စာသင်သား ရဟန်းတော်များအတွက်တော့ ပစ္စည်းလေးပါး ပြည့်ပြည့်စုံစုံနဲ့ ပရီယတ် အားထုတ်ဖို့ရာ အဆင်ပြေ၊ အခွင့်သာမှာဖြစ်လို့ ပိုကျေးဇူးများမလားလို့ ယူဆမိပါတယ်။

ယနေ့ခေတ်မှာ သိမ်ထပ်တာ ခေတ်စားနေတော့ ဒါကို အခွင့်အကောင်းယူပြီး လောဘ မသတ်နိုင်တဲ့ အခါး၊ ပုဂ္ဂိုလ်များမှာ သိမ်ထပ်ပေးမယ့် ဒကာရှာပြီး လာဘာလာဘ၊ အခြားအရုံပရီယတ်ပေါ်များအောင် သိမ်ထပ်ခဲ့နေကြတယ်လို့ ကြားရပါတယ်။ ဒါကို ကြားလို့ မြင်လို့ တင်ပါရဲ့၊ မေးခွန်းရှင်က ရဟန်းဒကာတွေ ပေါ်များတဲ့ ဒဲသည် ရဟန်းဟောင်း၊ သည် လောဘကြီးလွန်း (၄၅) စီးများရှာတယ်လို့ အများက ပြောကြပါ သည်။ အပြစ်ရှိပါသလား” လို့ မေးထားပါတယ်။

ဒကာဒကာမများက သွေ့တရားအလျောက် သူ့ဟာ သူ ဒကာခံတာ မဟုတ်ဘဲ ရဟန်းက ဆွေမတော် မိုးမစပ် ဖိတ်ကြားထားသူလည်း မဟုတ်တဲ့ ဒကာ ဒကာမများကို

အတိယအကြိမ်


တိက်တွန်း၊ ရဟန်း၊ ကောခံစေပြီး၊ သီမံထပ်လျှင် ယူတ်မာတဲ့ အလိုဆိုရှိသူ၊ မတရားလောဘကြီးသူ (ပါပို့-ကျွဲ့ပကဗ္ဗ) ပုဂ္ဂိုလ်လို့ ဘရားရှင်က သတ်မှတ်ထားသူ ဖြစ်စရာရှိတဲ့ အတွက် အပြစ်ရှိတယ်လို့ ဆိုရမှာပါပဲ။ ဒါဟာ ဘရားရှင် စက်ဆိုပော် မူတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။

အကြိမ်ကြိမ် သီမံထပ်တာ ဘရားအကြိုက် ဝိနည်း
တော်နဲ့ ကိုက်ညီပါရဲ့ လားလို့ မေးလျင်တော့ ဘရားလည်း
ကြိုက်၊ ဝိနည်းတော်နဲ့ လည်း ကိုက်ညီပါတယ်ဆိုတာ အထက်
ဖော်ပြပါ စကားရပ်တွေနဲ့ပဲ ထင်ရှားနေပါပြီလို့ ဖြေရမှာ
ပါပဲ။

ဘရားလက်ထက်က သီမံထပ်တာ ရှိပါသလား။

အကြိမ်ကြိမ် သီမံထပ်တာဟာ အစ ပထမ ရဟန်းခံ
စဉ်က ကမ္မဝါဖတ်ရာမှာ ချို့တဲ့ မှု၊ လိုနေမှု၊ မှားယွင်းမှု၊ ဖြစ်ခဲ့
သော် ပြည့်စုံမှန်ကန်စေဖို့ ဖတ်တာဖြစ်တယ်ဆိုတာ ပြောခဲ့
ပြီးပါပြီ။ ဘရားရှင် လက်ထက်တော်တွန်းက ဒီလို ချို့ယွင်းမှု
တွေ မရှိပါဘူး၊ ထိုစဉ်က ရဟန်းတော်များဟာ သတိ၊ ပညာ
ကြီးမှားတော် မှုကြတာလည်း တစ်ကြောင်း၊ မာဂဓ ဘာသာကို
ကျမ်းကျင် တတ်မြောက်တော်မှုလာ့ကြတာလည်း တစ်ကြောင်း
ကြောင့် ထိုရဟန်းတော်များ ဖတ်တဲ့ ကမ္မဝါမှာ လိုနေမလား၊
မှားနေမလား စသည်ဖြင့် တစ်စုံတစ်ရာ သံသယမဝင်ကြဘဲ
တစ်ကြိမ်ဖတ်ရှုမျှနဲ့ အောင်မြင်ထမြောက်တဲ့ က်ဖြစ်နေလို့

ယုံကြည်စိတ်ချရတဲ့ အတွက် နောက်ထပ် သီမံမထပ်ကြတော့
ပါဘူး၊ “မျတ္တာန တိက္ခာနာ ပဋိဌလေန သံသယာ ဉာဏ်တွေ့”
အရ တစ်ပါးတည်း တစ်ကြိမ်တည်းပဲ ဖတ်ကြပါတယ်။
ဒါကြောင့် ဘရားလက်ထက်တော်တွန်းက သီမံထပ် သိက္ခာ
ထပ်ဆိုတာ မရှိခဲ့ပါဘူးလို့ ဖြေလိုက်ပါတယ်။



မေးခွန်း(၂)

အမော

သားကြောဖြတ်ခြင်းဖြင့်ယောကုံး
အကိုက္ခိ ချို့ယွင်းစေပြီးမှ ထိုသူ
သည် ရဟန်းမဖြစ်တော့ဟု ဆိုတာကို ဝိနည်းတော်အလို
ဘယ်လို မှတ်သားရပါမည်လဲ။

ဦးမောင်မောင်ခင်

အပြ

သာသနာတော်မှာ ရဟန်း မဖြစ်
ထိုက်၊ ရဟန်းပြခွင့်မရတဲ့ (အဘာဗျ)
ပုဂ္ဂိုလ်ဟာ...

၁။ ပဏ္ဍာက်

၂။ ရဟန်းများနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်မှုကို
ခိုးပြီး နေထိုင်တဲ့ ထောက်သံဝါသက ပုဂ္ဂိုလ်။

နှုတိယအကြိမ်

၃။ တိတ္ထိအယုကို ကူးပြောင်းယူသွားသောသူ၊
၄။ လူယောင် ဖန်ဆင်းနိုင်တဲ့ နဂါး၊ ဂုဏ်း
ကုမ္ပဏီ၊ ယက္ခာ၊ ဂန္ဓား၊ နတ်၊ သီကြား အစရို
တဲ့ တိရ့စ္ာန်များ၊ (နတ်၊ သီကြားများကို
လည်း သည်နေရာမှာ တိရ့စ္ာန်လို့ ဆိုထားပါ
တယ်။)

၅။ အမိသတ်သူ၊

၆။ အဖသတ်သူ၊

၇။ ရဟန်းသတ်သူ၊

၈။ ဘုရားရှင်ကိုယ်တော်၌ သွေးစိမ်းတည်အောင်
သွေးခြည်းအောင် လုပ်သူ၊

၉။ သံယာသင်းခွဲသူ၊

၁၀။ ဘိက္ခာနှင့်ကို ယျက်ဆီးသူ၊ (မေထုန်စွန်ကြားသူ)

၁၁။ ဥာတော့မျည်းလို့ တစ်ဆယ့်တစ်မျိုး ရှိပါ
တယ်။

သည် (၁၁) မျိုးထဲက ပဏ္ဍာက်၊ ဥာတော့မျည်းတို့
အကြောင်း သိုောင်းစရာများတာ တစ်ကြောင်း၊ ပဏ္ဍာက်ဟာ
သည်မေးခွန်းနဲ့ အထူးသက်ဆိုင်နေတာ တစ်ကြောင်းတို့ကြောင့်
သူတို့အကြောင်း ပေါ်စုစုကလေး ဖော်ပြပါမည်။

ပဏ္ဍာက်ဟာ—၁။ အာသိတ္ထာက ပဏ္ဍာက်၊ ၂။ ဥသူယ

နှုတိယအကြိမ်

ပဏ္ဍာက်၊ ၃။ ညျပက္ခမိက ပဏ္ဍာက်၊ ၄။ ပက္ခ ပဏ္ဍာက်၊ ၅။ နှုံးပဏ္ဍာက်လို့ ငါးမျိုးရှိပါတယ်။

အသည် ငါးမျိုးမှာ...

(၁) သူတစ်ပါးသုက်ကို ပါးစပ်မှ သွာန်းမလောင်း လိုက်တဲ့အခါ (ပါးစပ်နဲ့ စပ်ယူလိုက်တဲ့အခါ) မိမိ သုက်လည်း ထွက်သွားသဖြင့် မေတုန်းမှုပဲလိုစိတ် ကင်းပျောက်သွားတဲ့သူ ကို အာသီတွေက ပဏ္ဍာက်လို့ ခေါ်ပါတယ်။

သူတစ်ပါးသုက်ကို စပ်ယူပြီးမှ မေတုန်းမှုပဲတဲ့ အာသီတွေက ပဏ္ဍာက်မျိုးလည်း ရှိပါတယ်။ မြို့တစ်မြို့မှာ လူမျိုးကဲ့ အရာရှိတစ်ယောက်က မိန်းမလေ့ ခေါ်၍ ဝမ်းနတ်ဆေးနဲ့ ရောတဲ့ ငှက်ပျောသီးကို ကျော်ပြီး အဲသည် မိန်းမသွားတဲ့ ဓာတ်ကို ဗားပြီးမှ မေတုန်းမှုပဲပါသတဲ့။ ကံအာရုံးပေး ဆန်းလှပေသည်ဟု သြို့ဟုသာနိုင်ကာမှာ ဆိုထားတာ တွေ့ရပါတယ်။ ဆန်းလည်းဆန်းပါပဲပွဲ။

လူမျိုးကဲ့ တချို့ဟာ လူပျို့လျှယ် ကလေးကျွေကို သွေးဆောင်ခေါ်ယူပြီး ပန်းကို စပ်ယူတယ်လို့ မိမိတို့ ငယ်စဉ် က ကြားဖူးပါတယ်။ သူတို့ကို ပန်းစပ်သမားလို့ ခေါ်ပါတယ်။ သူတို့ဟာ အာသီတွေကပဏ္ဍာက်တွေပါပဲ။

(၂) တချို့ဟာ သူတစ်ပါးတို့ မေတုန်းမှုပဲနေတာ ကို ချောင်းကြည့်ပြီး မေတုန်းမှုပဲလိုစိတ်ဖြင့် မိမိသုက်လွှတ်ထွက်သွားခဲ့ ကံလေသာ အပူးပါတယ်။

(မေတုန်းမှုပဲလိုစိတ် ပျောက်သွားပါတယ်) သူတို့ကို ဥသွေးယ ပဏ္ဍာက်လို့ ခေါ်ပါတယ်။

(၃) နန်းတွင်း မန်းမဆောင်ကို စောင့်ကြပ် အပ်ချုပ်ရတဲ့ မိန်းမနိုးအမတ်တွေ နန်းတော်သူများနဲ့ ဖောက် ပြန်လိုစိတ် မရှိအောင် နွားသိုးများလို့ သင်းကွပ် (ရွှေးစွဲစိုး ထုတ်ပစ်) သလို ငှုံးအမတ်များရဲ့ ရွှေးစွဲ မိမိကို ထုတ်ပစ် သွင်းကွပ်ထားတယ်လို့ ဆိုပါတယ်။ အဲသည်လို့ ရွှေးစွဲ မိမိ ထုတ်ပစ် (သင်းကွပ်) ထားသူကို ညျပက္ခမိက ပဏ္ဍာက်လို့ ခေါ်ပါတယ်။

(၄) လဆန်းပက္ခမှာ ဖြစ်စေ လဆုတ်ပက္ခမှာ ဖြစ်စေ တစ်ပက္ခမှာ ကာမမစိတ်ဓာတ် အထူး ထြားပြီး မေတုန်းမှုပဲရမှ ကျော်ပဲသူကို ပက္ခပဏ္ဍာက်လို့ ခေါ်ပါတယ်။

ဝိမတို့ကာမှာတော့ လဆုတ်ပက္ခမှာ ကိုလေသာ ကာမရာဂဟာ အရူးအမူး ထြားသောင်းကျန်းတယ်။ မေတုန်းမှုပဲလိုက်ရမှ ဤမြို့ဝင်သွားတယ်လို့ ဆိုပါတယ်။

(၅) မိန်းမ အကိုးအတ်း ယောကျား အကိုးအတ်း နစ်မျိုးစင်းပင် ထင်ထင်ရှားရှား မရှိသူကို နှုံးပဏ္ဍာက်လို့ ခေါ်ပါတယ်။

(၆) မိန်းမဖြစ်စေနိုင်တဲ့ ကံ၊ ယောကျားဖြစ်စေ နိုင်တဲ့က ဤကံနစ်မျိုးကြောင့် ဖြစ်သော အကိုးအတ်ရှိသူကို ဘာတော့မျည်းလို့ ခေါ်ပါတယ်။

ဗုဒ္ဓဘိဒီဒန်ရာ ကိုယ်တိုင် ကိုယ်ဝန်ဆောင်တဲ့အပြင် ယောကျားကိစ္စ ကို ဆောင်ရွက်ပြီး အခြား မိန်းမများကိုလည်း ကိုယ်ဝန်ပေး နိုင်ပါတယ်။

ယောကျား ဥဘတော့များကတော့ အခြားမိန်းမများ ကိုယ်ဝန်ပေးနိုင်ပြီး ကိုယ်တိုင်တော့ ကိုယ်ဝန်မဆောင် နိုင်ဘူးလို့ ဆိုပါတယ်။

ဥဘတော့များက ကျမ်းကန်များ အဆိုအရ ဖော်ပြုးတဲ့ အတိုင်း အကိုယ်တိုင် ဖြို့နှင့် တစ်ခုစိတ် တစ်လျှည်စီသာ ဖြစ်ပြီး မိန်းမများ ဥဘတော့များ၊ ယောကျား ဥဘတော့များအားဖြင့် နှစ်မျိုးရှိတယ်လို့ အစဉ်အလာ မှတ်သားခဲ့ကြပါတယ်။

ဒါပေမယ့် အခုံဖော်ပြုမည့် အဖြစ်အပျက် အတွေ့ အကြံး အရ ဥဘတော့များက ယောကျား မိန်းမ အကိုယ် နှစ်ခု တစ်ပြိုင်တည်းရှိနေတဲ့ ယောကျား မိန်းမ ရောနောနေတဲ့ ယောကျား မိန်းမ ဥဘတော့များ တစ်မျိုးထပ်တိုးပြီး ဥဘတော့များ သုံးမျိုးရှိတယ်လို့ ပြောင်းလဲ မှတ်သားရတော့ မလို့ ဖြစ်နေပါတယ်။

သည်လို့ ပြောင်းလဲ မှတ်သားဖို့ ဖြစ်စေတဲ့ အကြောင်း အရာမှာ အမိက ဗုတ်ဆောင်ကတော့ (An Na Mafrenux) ဆိုတဲ့ အမျိုးသမီးလေးပါ ဖြစ်ပါတယ်။ သူဟာ ပြင်သစ်ပြည် က နာမည်အကြီးဆုံး ရပ်ရှင်မင်းသမီး ကလေးပါပဲ။

သည် ဥဘတော့များမှာ မိန်းမ အကိုယ်၊ ယောကျား အကိုယ် နှစ်မျိုးစိတ်း ပြိုင်တူရှိနေတာ မဟုတ်ပါဘူး၊ တစ်မျိုးစီသာ အကြောင်းအားလုံးစွာ ထင်ရှားပြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဥဘတော့များမှာ ပုရိသဘာဝရှုပ် အဖြုံးပြုး ပုသဏ္ဌာန် အနေအထား အဝတ်အစား အသွားအလာ တို့ဟာ ယောကျားနဲ့ တူပါတယ်။ အခြား ယောကျား တစ်ယောက်ကို မြှင့်ရှု၍ မိန်းမစိတ် ပေါက်လာတဲ့အခါး ရှေးအကုသိုလ်ကဲကို အဖော်ပြုပြုး ရာဂစ်တ် ထကြွဲမှုကြောင့် ယောကျား အကိုယ်တိုင် မိန်းမအကိုယ် ဖြစ်ပါတယ်။

သူတို့နှစ်ဦးစဲ့ ထူးခြားချက်ကတော့ မိန်းမ ဥဘတော့များ အကိုယ်တိုင် မှတ်သားလေးပါ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစဲ့ ထူးခြားချက်ကတော့ မိန်းမ ဥဘတော့

သူမှာ ယောက်းအင်္ဂါ မိန့်မအင်္ဂါ နှစ်ခုစလုံး
ပါပါတယ်။ အသက် (၂၂) နှစ်သာ ရှိသေးတဲ့ An Na ဟာ
ဘဇ္ဇ္ဇာ ခုနှစ်က တစ်ယောက်တည်းနှင့် မိမိဘာသာ ကိုယ်ဝန်ရှိပြီး
စက်တင်ဘာလ (၂၁) ရက်နေ့က သားကလေး တစ်ဦး
ထွန်းကားနေခဲ့ပါတယ်။ အင်္ဂါနှစ်ခုရှိတဲ့အတွက် တစ်ယောက်
တည်းနဲ့ ကိုယ်ဝန်ရှိနေပြီ ဆိတ်နှစ်ကလည်း အတိအလင်း
ထုတ်ပြန်ကြညာခဲ့ပါတယ်။

ကျွန်ုမ် ကိုယ်ခန္ဓာက ယောက်း မိန့်မ ရောနောနေ
တော့ သုက်ရောမျိုးနေပါ ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။
ကွဲကြကွဲကြနဲ့ အိမ်ထောင်ရေး အဆင်မပြေတဲ့ ကာလကြီးမှာ
ကျွန်ုမအနေနဲ့ အိမ်ထောင်ပြုစိုး မလုပ်တော့တာကိုက တစ်မျိုး
ကျောင်စရာ ကောင်းနေပါတယ်လို့ သူက ရပြာပါတယ်။

သူ၊ ခန္ဓာကိုယ် အပေါ်ပိုင်းက အမျိုးသမီး တစ်ဦး
အနေနဲ့ စွဲမက်လောက်တဲ့ အနေအထားရှိပြီး အောက်ပိုင်းက
အမျိုးသား တစ်ယောက်လို့ တောင့်တင်းနေတဲ့ အနေအထား
ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာလည်း သဘာဝတရား၏
သူ့ဟာနဲ့သူ အဆင်ပြီ အချိုးကျအောင် ဖန်တီးတတ်ပုံ
နှစ်သက်စရာ ရွှေကွက်ကလေး တစ်ကွက်လို့ ဆိုရမှာပဲ။

ဒါကြောင့် ဥာဏာပျော်ဟာ နှစ်မျိုးမဟုတ် သုံးမျိုး
ဖြစ်တယ်လို့ မှတ်သားသင့်မည်ထင်ကြောင်း တင်ပြလိုက်ရ
ပါတယ်။

ဖော်ပြပါ အကြောင်းအရာကတော့ ဘဒ္ဒဗုဒ္ဓ-ခု ဖေဖော်
ဝါရိလထုတ် ရွှေအမြေတော်မွှေ့မှုံး “တစ်ယောက်တည်းနဲ့
သားမွေးတဲ့ ရုပ်ရှင်မင်းသမီး”ဆိုတဲ့ ဒေါင်းစဉ်နဲ့ ပါလာတဲ့
အကြောင်းအရာကလေးပဲ ဖြစ်ပါတယ်။

ပဏ္ဍာက်

ပဏ္ဍာက်နဲ့ ပတ်သက်တဲ့ သီကောင်းစရာ ကိုစွာများကို
အတော်စုံစုံဖော်ပြခဲ့ပြီး အဲသည် ပဏ္ဍာက်တွေထဲက အာသိတ္ထ
ကနဲ့ ဥသုသယပဏ္ဍာက်တို့ဟာ ယောက်းစင်စစ် ဖြစ်တာကြောင့်
ရဟန်းပြခွင့် ရပါတယ်။ ဆိုင်ရာပြုစွမ်းကျိုးလွန်မှသာ
ရဟန်းအသွင်ကို ပယ်ဖျက်ပြီး လူထွက်စေရပါတယ်။

ပက္ခပဏ္ဍာက်ဟာလည်း ယောက်း စစ်စစ်ပဲ ဖြစ်တဲ့
အတွက် ကိုလေသာ မပူလောင်တဲ့ ပက္ခမှာ ရဟန်းပြကောင်း
ပါတယ်။ ကိုလေသာ ပူလောင်တဲ့အခါ တရားနှင့်သွင်း
ပယ်ဖျောက်နေနိုင်လျှင် ရဟန်းဘဝမှာ ရပ်တည်နေနိုင်ပါတယ်။

ဒါကြောင့် ပဏ္ဍာက်တိုင်း ရဟန်းမပြုကောင်းတာ
မဟုတ်။ ဉာဏ်မီကြန့် နှုံးပဏ္ဍာက် နှစ်မျိုးသာ ရဟန်းမပြု
ကောင်းတာလို့ မှတ်ရပါမယ်။

အခု ပြသာနာနှင့် တိုက်ရှိက် သက်ဆိုင်တဲ့ ဉာဏ်မီကြ
ပဏ္ဍာက်အကြောင်းလည်း အတော်ကလေး ဖော်ပြခဲ့ပါပြီးပါပြီး
သခု ဆက်လက် ဖော်ပြပါမယ်။

ယောကျားတစ်ယောက်ရဲ့ ဖိမ် ရွှေးနောက့် ဖြတ်ထဲတ်လိုက်တဲ့အခါ ယောကျားအကို (လိုင်) ဟာ မေထုန်းမိုးပိုင် လောက်အောင် မသန့်စွမ်းတော့ဘဲ ဉာဏ်နှစ်းသွားပါတော့တယ်။ ပုဂ္ဂိုလ်သာဝ ရုပ် ကွယ်ပျောက်သွားတဲ့အတွက် ယောကျားအကို လက္ခဏာပဲ့ဟန် အသွင်သဏ္ဌာန် အရည်အသွေး စွမ်းရည် သဏ္ဌာန်တွေပါ ပျောက်ကွယ်သွားပြီး မေထုန်းမိုးလိုစိတ် ကင်းပျောက်သွားပါတယ်။

ယောကျားစစ်စစ် ပိပိသသမဟုတ်တော့ဘဲ ယောကျား မဟုတ် မိန်းမ မဟုတ်၊ နုပုံးပဏ္ဍာက်လို့ ဖြစ်သွားပါတယ်။ သူ့ကို ညြုပဲ့မိကပဏ္ဍာက်လို့ အော်ပါတယ်။ သူဟာ ယောကျား စစ်စစ် မဟုတ်တော့တဲ့အတွက် ရဟန်းပြခွင့် မရတော့ပါဘူး။

လူသာ မဟုတ်ပါဘူး။ ကျွဲ့ နွား၊ ခွေး၊ ဝက်၊ ကြောင် စသည်တို့ရဲ့ ဖိမ် ရွှေးစေ ကို ထုတ်ပစ်လိုက်လျှင် လည်း သူတို့ဟာ မေထုန်းမိုးလိုစိတ် မရှိတော့ဘဲ သည်ကိစ္စကို ဘာမှ စိတ်မဝင်စား အရေးမထားတော့ဘဲ အေးအေးဆေးဆေး ချမ်းချမ်းသာသာ နေလိုက်ကြတော့ကို တွေ့ရပါတယ်။

အားမာန် စွမ်းအင်သဏ္ဌာန် လျော့ကျသွားတာကို တွေ့ရပါတယ်။ ညြုပဲ့မိကပဏ္ဍာက် ဖြစ်သွားတယ်လို့ ဆိုရမှာ ပါပဲ။

ယောကျား အကို(လိုင်) ကို ဖြတ်လိုက်ရဲ့နဲ့ကတော့ သည်လို့ ဖြစ်မသွားပါဘူး။ ပုဂ္ဂိုလ်သာဝရုပ် ကွယ်ပျောက်သွား

တာ မဟုတ်၊ ပုဂ္ဂိုလ်သာဝရုပ် ရှိမြို့နေတဲ့အတွက် ပုဂ္ဂိုလ်သာဝရုပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ယောကျား ပုံဟန် အသွင်သဏ္ဌာန် အားမာန်သဏ္ဌာန်တွေ ကွယ်ပျောက်မသွားဘဲ ယောကျားအစစ် ဖြစ်မြှုဖြစ်နေပါတယ်။ ဒါကြောင့် အနာရောဂါကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခု ပယောကကြောင့် ဖြစ်စေ ယောကျားအကိုမရှိ၊ ငါးတိတိ ဖြစ်နေသွားဟာ ရဟန်းပြုလို့ ရပါတယ်။

လိုင်ကို ဖြတ်တာ ဖိဇ္ဇားနောက် ဖြတ်ထဲတ်တာကို သားကြောဖြတ်တယ် ခေါ်သလား။

သားကြောဖြတ်တာ ဘယ်လိုဟာလည်းလို့ မသိတာ နှင့် မေးမြန်းစုစုစုံတဲ့အခါ ဆေးပညာရှင် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးက...

ယောကျားများ သားကြောဖြတ်တောက်ခြင်း

ယောကျားများအား ရွှေးနေအောက်မှာ ရှိသော အကြောမှ သွားသော ပိုးများကို ဖြတ်တောက်ခြင်း ဖြစ်သည်။ ငှင့်အကြော ပုံသဏ္ဌာန်သည် စက်ဘီးကျောက်ကဲ့သို့ ရွှေးစေ အောက် နှစ်ဘက်နှစ်ချက်၌ ရှိပါသည်။

ငှင့်နှစ်ဘက်နှစ်ချက်၌ ရှိသော ပုံလွှတ်သော ခွေး ကြောကို ဖြတ်တောက်မှသာ မျိုးစွဲ မပြန်တော့ဘဲ ရှိသည်။ ဖြတ်တောက်ရာတွင် အထူးသတိထားရမည်။ ဖြတ်တောက် ပြီးသော ယောကျားများသည် မေထုန်းမိုးခြင်း မလျော့ဘဲ

အားလုံးလြှင် နောက်မိန်းမများ အထူး ယူလိုစိတ် ပေါ်ပေါက်လာပါသည်။

မိန်းကလေးများ သားကြောဖြတ်ရာတွင် ခေါင်းများ မူးဝေခြင်း၊ သားအီမြှုံး အလုံးများ ဖြစ်လာခြင်း ကာမရာဂနည်းလွန်းခြင်း၊ ဝဖြီးလာခြင်းခြင်း ဖြစ်လာတတ်သည်။ သားအီမြှုံးတွင် အသားတိုး၊ သပ္ပါဒ်သီးပုံသဏ္ဌာန်များ ဖြစ်ပေါ်လာသည်ကို တွေ့ရတတ်သည်ဟု ရှင်းပြပါသည်။

သည်ရှင်းပြချက်ကို ကြည့်ခြင်းအားဖြင့် သားကြောဖြတ်လိုက်တဲ့အတွက် ယောကျားအဖြစ်မှ သုပက္ခမိကပန္တာက်အဖြစ်သို့ ပြောင်းလဲမသွားဘဲ ယောကျားစစ်စစ်ပဲ ဖြစ်နေတာကြောင့် သားကြောအဖြတ်ခံရသူဟာ ရဟန်းဖြစ်နိုင်ကြောင်း မှတ်သားရမည်လို့ ဖြဖော်လိုက်ပါတယ်။

အသိနှုန်း(၂)

အမေး(၁)

သပိတ်ကို သပိတ်အီတ်နှင့် ဆွမ်းခြားမြှုပ်နည်းလိပ်စာ ရပ်တွေသည် ရှင်သီဝလီမှ တစ်ပါး ဘုရားရှင်နှင့်တကွ အခြားသော ရဟန်းသံယာတို့၏ ပန်းချိုပ်တို့မှာ မတွေ့ဘုံးပါ။ တုရားရှင်သည် ဘုရားရှင်လက်ထက်မှာ ရှင်သီဝလီကို သီးသန်ခွင့်ပြုထားခြင်းလား ဘုရား။ သပိတ်အီတ်လည်း ယခုခေါတ် သပိတ်အီတ်နှင့် တူပါသလား။

အမေး(၂)

ပုတိုးစိပ်ခြင်းဖြင့် စိတ်၏ တည်းပြုမှု မူကို ဖြစ်စေ၏ပုံ ကြားဖူးရာ အခြား အဘယ်အကြောင်းများကို ဖြစ်စေနိုင်ပါသေးသလဲ။ အကယ်၍ စိတ်၏ ငြိမ်သက်မှု သက်သက်ဆိုပါက အခြားသော အာရုံတစ်ခုခုနှင့် လုပ်၍ မရတော့ဘူးလား ဘုရား။

အမေး(၃)

ပုတိုးနှင့်ရဟန်းရှင်သိဝလိမ္မတစ်ပါး
မတွေ့ဖူးပါ၍။ အခြားသော ရဟန်း
များလည်း ဘုရားရှင်လက်ထက်ခြား ပုတိုးစိပ်ကြပါသလား။
ဘုရားရှင် ကိုယ်တော်တိုင် ပုတိုးစိပ်ရန် ခွင့်ပြုထား ပါသလား။
မောင်ဒွေးအောင်
အမှတ်(၈)၊ သိပ္ပါလမ်း၊ ဝမြှောင်းမြှော်။

အဖြော်(၁)

ရှင်သိဝလိ ကိုယ်တော်နှင့် သပိတ်
အိတ် ပြဿနာကို ဖြဖော်ရလျှင်...
ဘုရားရှင် လက်ထက်တော်က ရဟန်း သံယာတော်
များ သပိတ်အိတ်နှင့် ဆွမ်းခံတယ်လို့ စာပေထဲမှာ မတွေ့
ဖူးပါဘူး။ တောာကျောင်းနေ့ ရဟန်းတော်များ ဆွမ်းခံကြတဲ့
အခါ သပိတ်အိတ်ထဲကို သပိတ်ထည့် ပခုံးနှင့် လွယ်ယူသွားပြီး
ရွာထဲဝင်ခါနီးမှာ သပိတ်ကို အိတ်ထဲမှ ထဲတ်ယူရေဆေား
သပိတ်ပိုက်ခါ ဆွမ်းခံကြပါတယ်။ ဆွမ်းခံပြီး ရွာထဲက
ပြန်ထွက်၊ ရွာပြင်ရောက်တဲ့အခါ သပိတ်ကို အိတ်ထဲပြန်ထည့်၊
ပခုံးမှာ လွယ်ပြီး ကော်ာင်းကို ပြန်ကြော်တယ်လို့ ဆိုပါတယ်။
(ရွှေဝါဝိုင်တော် အာရာလဝ္မာကထား)

သည်ပါ၌တော် အဆိုနှင့်စပ်ပြီး ရှေးသရာတော်ကြီးများ
သပိတ်အိတ်နှင့် ဆွမ်းခံကောင်း မခံကောင်း အယူအဆ

ကွဲပြားတော်မူကြတယ်လို့ သိရပါတယ်။ ကွဲပြားတော်မူတဲ့
ဆရာတော်ကြီးများကလည်း တကယ့် ထိပ်တန်းဆရာတော်
ကြီးများ ဖြစ်ပါတယ်။

တစ်ရဲရောအခါ သာသနာပိုင် ဆရာတော် ဦးဉောယျက
သာ်၏ ဆရာတော်ကို “ဟဲ အရွှေ့ နှင့် တပည့်များကို သပိတ်
အိတ်နှင့် ဆွမ်းမခံစေနှင့် မအပ်ဘူး၊ ရှေးက တောာကျောင်း
ဘုန်းကြီးများ ရွာသို့ ဆွမ်းခံသွားသည့်အခါ ရွာအနီးသို့
ရောက်လျှင် သပိတ်အိတ်ကိုချွောတဲ့ ရွာသို့ ဝင်ကြကြောင်း
အာရည်ကဝံ့ကြုံ လာသည်” ဟဲ ဆိုလေလျှင်-

သာ်၏ ဆရာတော်က အကျိုးလို့၍ ဆိုသော စကား
မဟုတ်မှန်းသိ၍။ သီးလုံးဆရာတော်ဘုရားကြီးရှိရာ လက်အပ်
ခံ၍။...

ပါ၌ အနှုကထာ ဋီကာ ကျမ်းကန်တို့ကို ထိုးထွင်း၍
ခေါင်ချုပ်းအောင် တတ်တော်မူလာ ကျေးဇူးရှင် သီးလုံးဆရာ
တော်ဘုရားကြီး၏ နည်းတော် “ငါတပည့်များ အရဟတ္ထဖိုလ်
သို့ တိုင်အောင် သပိတ်အိတ်လွယ်၍ ခံကြလေ” ဟဲ
သာသနာပိုင် ဆရာတော် ဦးဉောယျ၏ ရှေ့ဘွင် မိန့်ဆိုကြောင်း
တစ်ဆင့် စကား ကြားလိုက်ရ၏။

မန်းမော် ဆရာတော်ကလည်း အာရည်ကဝံ့မှာ
လာသော သပိတ်အိတ်ကား သပိတ်မပွဲန်းရုံ ထည့်ထားရသော

သူတောင်းစားများ အိတ်ကြီးနှင့်တူသော အိတ်ဖြစ်၍ အိတ်နှင့်
တက္က ဆွမ်းခံ၍ မဖြစ်သောကြောင့် ချွတ်ရသည်။ မအပ်၍
အသတ်သင့်၍ ချွတ်ရသည် မဟုတ်။ ယခု ကာလအိတ်များ
ကား ဆွမ်းခံ၍လည်း ဖြစ်၏။ သပိတ်ဂျယ်၍ ဆွမ်းခံလျှင်
လူနှေ့ရ၍ သမဏသာရှုံးလည်း ဖြစ်လျှော်။ လက်ညား
သက်သာ ကိုယ်ချမ်းသာ၍ လွန်စွာ ကျေးဇူးလည်း များလု၏
စသည်ဖြင့် အဆုံးအဖြတ်ရေးသည်ကို ရှေးငယ်စဉ်က တွေ့ဖူး
ရပေါ်ဟူ၍ ဝိသွေ့ရဲ့ အဆုံးအဖြတ်ကျမ်းမှာ တွေ့ရပါတယ်။

ပါ့၌တော်အဆိုနှင့် ဆရာတော်ကြီးများ၏ အဆိုများ
ကို ကြည့်ပြီး ကောက်ချက်ချေရလျှင် သပိတ်အိတ်ဟာ ရှင်သိဝလီ
ကိုယ်တော်တစ်ပါးတည်းအတွက် သီးသန့်ခွင့်ပြုတော် မူထား
တာမဟုတ်ဘဲ ရုပ်နှီးအားလုံးအတွက် ခွင့်ပြုထားတာ ဖြစ်တယ်
ဆိုတာ သိနိုင်ပါတယ်။

ရှင်သိဝလီ ကိုယ်တော်၊ ပန်းပုရပ်တဲ့ ပန်းချီကားများ
မှာသာ သပိတ်အိတ်ထည့်ပြီး ထဲလုပ်ရေးဆွဲထားလေ ရှိတာက
တော့ ရှင်သိဝလီ ကိုယ်တော်မြှတ်ကြီးဟာ လာသာလာသာ
ပေါ်များတဲ့နေရာမှာ စေဒဂံရ ကိုယ်တော်ကြီးဖြစ်တဲ့ အတွက်
ဒီလိုလာသာလာသာပေါ်များကြောင်း ပေါ်လွင်ထင်ရှားအောင်
သပိတ်အိတ်ကိုထည့်ပြီး ထဲလုပ်ရေးဆွဲကြတယ်ဆိုလျှင် လက်ခဲ
နိုင်ကောင်းစရာ ရှိတယ် ထင်ပါတယ်။

ဟိုတိန်းက သပိတ်အိတ်နှင့် ယခုခေတ် သပိတ်အိတ်

တူမတူဆုံးတာကတော့ ဗန်းမော်ဆရာတော်ကြီးရဲ့ အဆိုအမိန့်
နှင့်ပဲ သိသာထင်ရှားနေပြီ ဖြစ်တယ်လို့ ဖြေဆိုလိုက်ပါတယ်။

အဖြ(၂)(၃)

စိပ်ပုတီးအကြောင်း ပုတီးစိပ်တာ
နှင့် ပတ်သက်ပြီး မေးခွန်းနှစ်ခု
စလုံးကို တစ်ပေါင်းတည်းပြု ဖြေပါမယ်။

သည်လို့ ဖြေတဲ့အခါ စိပ်ပုတီးရဲ့ သမိုင်းကြောင်းကိုပါ
ထည့်ပြီး ဖြေဆိုမှ ပြည့်စုံမှုမျိုး ငှုံးစိပ်ပုတီးရဲ့ သမိုင်းကြောင်း
ကို အပြည့်စုံ မဟုတ်တောင် အတော်ကလေး စုစုလင်လင်
ပြောရမှာ ဖြစ်ပါတယ်။

စိပ်ပုတီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်ကျော်
လောက်က အီနှီးယနိုင်း အီနှီးမြစ်စုံမျိုးအေသက စတင်ပေါ်ပေါက်
လာခဲ့ပြီး အဲဒီ အီနှီးမြစ်စုံမျိုးအေသမှာ နေထိုင်ကြတဲ့ အာရုံယန်
လုမြို့များက ငှုံးကို စတင်အသုံးပြုလာခဲ့ကြပါတယ်။

ရှင်တော်မှာ ပွင့်တော်မမှုမီ နှစ်ပေါင်း နှစ်ထောင်
လောက်ကတည်းက စိပ်ပုတီး ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း
ထို့တော် သမိုင်းကို ရေးသားပြုစုံထားခဲ့ကြတဲ့ သလ္လတပူရက်
ကျမ်း၊ နာဂါးပူရမ်ကျမ်းကြီးများမှာ ခိုင်လုံတဲ့ အထောက်အထား
များ တွေ့ရတယ်လို့ ဆိုပါတယ်။

အာရိယန်တို့ဟာ...

လူသူဗော်ကျမ်း

သာမော်ကျမ်း

ယင်္ခာဗျမ်း

အာထွဲကော်ကျမ်း

ဆိုတဲ့ (စောင်စောင်) ကျမ်းကြီးလေးကျမ်းကို အထွက်
အမြတ် ထားကြပါတယ်။

သည်ကျမ်းကြီး လေးကျမ်းကို လောကကို စောင့်
ရောက်တဲ့ ပြဟ္မာကြီးရဲ့ မျက်နှာလေးဘက်ရှိ ခံတွင်းလေးပေါက်
တိဖြင့် အသီးသီး ဉားပြော မိန့်ကြားထားတဲ့ အတိုင်း ရှေး
ကာလ အာရိယန်လူမျိုး ရသေ့ပညာရှိကြီးများက မှတ်တမ်းတင်
ရေးသားပြုစထားခဲ့ကြတာ ဖြစ်တယ်လို့ အိန္ဒိယသမိုင်း ကျမ်း
များမှာ အဆိုရှိပါတယ်။

အဲသည် ပြဟ္မာကြီးရဲ့ ရုပ်တဲ့ ပန်းချိကားချုပ်များမှာ
လက်လေးဘက်ပါရှိပြီး လက်တစ်ဘက်က ဖောင်ကျမ်းစာအုပ်၊
လက်တစ်ဘက်က စိပ်ပုတီး၊ လက်တစ်ဘက်က ဆီမွှေးမို့ခြက်၊
လက်တစ်ဖက်က ဆီခါပို့ စွန်းကို အသီးသီး ကိုင်ဆောင်ထား
တာ တွေ့ဖြင့်ရခြင်းဟာ ထိုအချိန်က စိပ်ပုတီး ပေါ်နေပြီဖြစ်
ကြောင်း ခိုင်လုံတဲ့ သာမက တစ်ရုပ်လို့ ယူဆကြပါတယ်။

သည်သမိုင်းကြောင်းအရ လွန်ခဲ့တဲ့ နစ်ပေါင်း လေး
ထောင်လောက်က အိန္ဒိမြစ်စုံမှာ ဦးစွာ ပေါ်ပေါက်လာတဲ့

ဒုတိယအကြိမ်

စိပ်ပုတီးဟာ နောက်ပိုင်းကာလ ဓမ္မသာသနာ ပြန်ဖွားသွားလေ
သမျှ အခြားနိုင်များစွာသို့ သာသနာရေးနှင့် တစ်စပ်တည်း
ပြန့်နဲ့ သွားပါတယ်။

စိပ်ပုတီးဟာ တကောင်းခေတ်၊ ပုဂ္ဂခေတ်များ ကောင်း
စဉ်က မြန်မာပြည်ကို စတင်ရောက်လာတယ်လို့ ခန့်မှတ်း
ရပါတယ်။ အဲသည် အချိန်က အိန္ဒိယနဲ့ မြန်မာပြည်တို့ရဲ့
ယဉ်ကျေးမှု၊ အနပညာ၊ အတတ်ပညာများသည်လည်းကောင်း၊
သာသနာရေးသည် လည်းကောင်း၊ တစ်စပ်တည်း ရောယူက်နောကြောင်း၊
ရာဇ်ဝင်သမိုင်းကြောင်း အထောက်အထားများ
အခိုင်အမာ ရှိခဲ့လိုပါပဲ့။

ဒါပေမယ့် ထောဂါဒလာ သုံးပုံပိဋကတ် ငါးရပ်
နိကာယ် ကိုးသွယ်အကို ရှစ်သောင်းလေးထောင်သာ ဓမ္မခန္ဓာ
များထဲမှာတော့ စိပ်ပုတီးနဲ့ ပတ်သက်တဲ့ အဆိုအမိန့်ဟာ
တစ်စွန်းတစ်စမှ ပါတာ မတွေ့ရပါဘူး။ ဒါကို ထောက်လျှင်
ရှင်တော်ဘရားနှင့်တဲ့ကွဲ ဘယ်တပည့်သား ရဟန်းတော်များမှ
ပုတီးမစိပ်ကြဘူးဆိုတာ သိသာပါတယ်။ ရှင်သီဝလီ ကိုယ်
တော်လောက်ထဲ စိပ်ပုတီး ရောက်နေတာကတော့ ပန်းချိုး
ပန်းပုဆရာတို့ စိတ်ကူးယဉ်ရာက လက်ပါသွားတာ ဖြစ်ကောင်း
စရာ ရှိပါတယ်။

ဆက်ပြီးပြောရလျှင် ပုတီးစိပ်ခြင်းဟာ လေးမျိုး
ရှိပါတယ်။

ဒုတိယအကြိမ်

- ၁။ တစ်ဖုံးတစ်ခုများ အရာ၏ အရေအတွက်ကို သိလိုပဲအတွက် စိပ်ခြင်း၊ ဥပမာ အရဟံ ဂဏ်တော်ကို (၁၀၈) လုံး ပုတ္တီဖြင့် (၁၀) ပတ်စိပ်ပြီး အရဟံ ဂဏ်တော် တစ်ထောင် ရပြီ စသည် ရေတွက်ခြင်းမျိုး။
- ၂။ နှုတ်က ရွတ်ဆိုစဉ် ပုတ္တီစိပ်ခြင်း၊ ဥပမာ အထက်လမ်း ဆရာများ၊ ပိဋက္ခသရာများ၊ ပယာဂ ဆရာများ၊ ဂိုဏ်းဆရာများ စသည် တို့ဟာ ဘုရားဂဏ်၊ တရားဂဏ်၊ သောက်မန္တန်များ၊ ပရိတ်တရားတော်များနှင့် ထိထိသုတ်တော် များကို တန်ခိုးထက်မြက်စေရန် ရည်စူး၍ ရွတ်ဆိုစဉ် ပုတ္တီစိပ်ခြင်းမျိုး။
- ၃။ မိမိလိုရာ အာရုံကို မှန်း၍ အသံမထွက်ဘဲ (အသတိတ်) ပုတ္တီစိပ်ခြင်း၊ ဥပမာ—ယခု အခါ ရဟန်း၊ ရှင်၊ လူတို့ ဂဏ်တော်များကို စိတ်ထက ကြည်ညို၍ လည်းကောင်း၊ လက္ခဏာရေးသုံးပါးတို့ကို ဥပုံနှင့် ဆင် ခြင်၍ လည်းကောင်း တိတ်ဆိတ်စွာ ပုတ္တီစိပ်ခြင်းမျိုး။
- ၄။ မေတ္တာပို့ခြင်း၊ ဆုတောင်းခြင်း ပြုရာမှာ

ပုတ္တီသအကြိမ်

မိမိလိုရာ အာရုံကို စိတ်ထဲက မှန်းဆပြီးတော့ အသတိတ် ဖြစ်စေ၊ နှုတ်မြှက်ရွတ်ဆိပြီး တော့ ဖြစ်စေ ပုတ္တီစိပ်ခြင်းလုံး လေးမျိုး ရှိပါတယ်။

ဒီလေးမျိုးစလုံးဟာ စိတ်၏ တည်၌မူကို ဖြစ်စေရုံ သာမက စိတ်တန်ခိုး ထက်မြက်ခြင်း၊ အန္တရာယ်ကင်းခြင်း၊ ကိုယ်ရောစိတ်ပါ ကျေန်းမာချမ်းသာခြင်း၊ အလိုသန္တ ပြည့်စုံခြင်း၊ စည်းစိမ်းသွာနဲ့ ပြည့်စုံခြင်း၊ လူရောနတ်ပါ အများ သူငါတို့၏ မေတ္တာကို ခံယူရရှိခြင်း အစရှုတဲ့ နှင့်ယူဉ်တိုင်းတာ လို့ မရကောင်းတဲ့ ကောင်းကျိုးချမ်းသာ မက်လာကျက် သရေတွေကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ မှတ်သားဖို့ ဖြစ်ပါတယ်။

ယခု ဖော်ပြုလိုက်တာက အိန္ဒိယ စာပေလာ စိပ်ပုတ္တီ သမိုင်းအကြောင်းပါပဲ။

မြန်မာနည်း စိပ်ပုတ္တီ

ရှေးက မြန်မာဆရာတော်ကြီးများ ကြံဆတိထွင် ခဲ့ကြတဲ့ စိပ်ပုတ္တီ သမိုင်းအကြောင်းကို တစ်ချိန်က မဲ့လေး မြို့မှာ စာချွေဆရာတော်ကြီးနှင့် မဗ္ဗာထိကကြီး ဖြစ်ခဲ့မှုးတဲ့ အဘိဓမ္မာဆရာကြီး ဦးသိန်းအောင်က “သသရာထွက်ရာ လမ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပဋိစ္စသမ္ပါဒ်တရား ဟောကြား

အုတိယအကြိမ်

ရှာမှာ ရေးဆရာတော်ကြီးများ မိန့်ကြားတော်မူချက်ကို ထည့်သွင်း ပောကြားသွားပုံကတော့။

သခ္ၢရ သဘာတရားကို နားလည်လိုလျင် စိတ်အစဉ် ဖြစ်ပေါ်ပုံကို အမြဲငါးပိုင်အောင် လေ့လာရမည်။ ရေးအခါက ပဋိပတ်အကျင့်ကို လေ့လာသူ သီလ စောင့်ထိန်းကြတဲ့ ယောကျား၊ မိန်းမတို့သည် ပညာ သိက္ခာဟူသော ဝိပဿနာကို ပွားတတ်ကြစေရန် ကြိုးငယ်အထုံးပေါင်း (၁၇) ထုံး ပြကာ အတိတဘဝင်၊ ဘဝင်စလန်၊ ဘဝင်ပဇ္ဇာ၊ ပဋိလျှင်နှင့်၊ ပဋိဝိညာက်၊ သမ္မတိန္ဒြိုး၊ သန္တိရကာ၊ ဂုဏ္ဍာ၊ အောခန်းကြမ်း၊ တဒါရိ နှစ်ကြိုမ်အားဖြင့် (၁၇) ကြိုမ် တိုင်တိုင် ဖြစ်ပေါ်လာတဲ့ ပိတ်စိတ် အစဉ်ပေါ်လျင် ထင်ရှားအောင် ကြိုးထုံးကလေး (၁၇) ထုံးဖြင့် ရေဘက်မှတ်သားပြီး ဆင်ခြင်ကြပါတယ်။ အဲဒီ ပိတ်စိတ်အစဉ်ကို ပါဌိုစကားဖြင့် “စိတ္တပဋိပါတီ” လို့ ခေါ်ပါတယ်။ စိတ်အစဉ်ကို ရေဘက်မှတ်သားမြှောင်း ဖြစ်တဲ့ အထုံးကလေး (၁၇) ထုံး တန်းစိနေတဲ့ ကြိုးငယ်ကလေးကို တော့ မြန်မာလို့ စိပ်ပါတီးလို့ ခေါ်လိုက်ပါတယ်။

အဲဒါကတော့ ရေးမြန်မာ ဆရာတော်ကြီးများ ကြေဆိုလိုင်ထားတဲ့ (၁၇) လုံးပါ စိပ်ပါတီးသမိုင်း ဖြစ်ပါတယ်။

အီနှီယန်ငါးသားတို့က စိပ်ပါတီးကို “မာလ-အစဉ်အတန်း” လို့ ခေါ်ပါတယ်။ ကြမ်သီးအစရှိတဲ့ တစ်မျိုးမျိုး

သော အလုံးကလေးတွေကို အပါက်ဖောက်ပြီး ကြိုးနဲ့ သိကိုးထားတဲ့ အလုံးအစဉ်အတန်းလို့ ဆိုလိုပါတယ်။

မြန်မာနည်း စိပ်ပါတီးအတွက်ကတော့ (စိတ္တ-စိတ်၊ ပဋိပါတီ-အစဉ်အတန်း) ပုတီး၊ စိတ္တ ပဋိပါတီ၊ စိပ်ပါတီးလို့ ကြေဆုံးပါတယ်။ ဒါမြန်မာ စိပ်ပါတီးသမိုင်း အရ ဆိုလျင်တော့ စိပ်ပါတီးလို့ ပ၊ အသတ်နဲ့ မရေးရဘဲ စိတ်ပါတီးလို့ တ၊ အသတ်နဲ့ ရေးသင့်တယ် ထင်ပါတယ်။

ဒါတွေအားလုံး ပေါင်းရုံးသုံးသပ်ပြီး မောင်ငွေးအောင် ရဲ့ အမေးများကို...

I။ ပုတီးစိပ်ခြင်းဟာ စိတ်၏ တည်ပြုမှုကို သာမက အခြား အကျိုးထူးတရားများကို လည်း ဖြစ်စေပါသေးတယ်။

II။ ဘုရားရှင် လက်ထက်တော်တန်းက ဘယ် ရဟန်းမှ ပုတီးမစိပ်ပါဘူး။

ဘုရားရှင်ကလည်း ပုတီးစိပ်တာနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ဘာမှ မိန့်ကြားတော် မမူခဲ့ပါဘူးလို့ ပြုဆိုလိုက်ပါတယ်။

အမေး(၃၀)

အမေး:

အာမိဝိုင်မကသီလ ဆိတာ ဘယ်
လိုဟာပါလ ဘုရား။

မောင်လွှမ်း၈၀

အငြော်

- ၁။ ပါကာတိပါတာ ဝေရမဏီ သိက္ခာ
ပံ့ သမာဒီယာမီ။
- ၂။ အဒီန္ဒာဒါနာ ဝေရမဏီ သိက္ခာပံ့
သမာဒီယာမီ။
- ၃။ ကာမေသု မိဇ္ဇာစာရာ ဝေရမဏီ
သိက္ခာပံ့ သမာဒီယာမီ။
- ၄။ မှသာဝါဒါ ဝေရမဏီ သိက္ခာပံ့
သမာဒီယာမီ။

ခုတိယအကြံ

- ၅။ ဂိသုဏဝါစာ ဝေရမဏီ သိက္ခာပံ့
သမာဒီယာမီ။
- ၆။ ဖရုသဝါစာ ဝေရမဏီ သိက္ခာပံ့
သမာဒီယာမီ။
- ၇။ သမ္မတလာပါ ဝေရမဏီသိက္ခာပံ့
သမာဒီယာမီ။
- ၈။ မိဇ္ဇာမိဝါ ဝေရမဏီသိက္ခာပံ့
သမာဒီယာမီ။

ဆိတဲ့ သိက္ခာပုဒ် (၈) ပါးပဲ ဖြစ်ပါတယ်။

ရှင်ခုမြောက်ကို အွေမလို အော်ပါတယ်။ သည်သီလမှာ
ပါကာတိပါတက စပြီး ရေတွက်လျင် မိဇ္ဇာမိဝါ ဝေရမဏီ
ဟာ ရှစ်ပါးမြောက် သိက္ခာပုဒ် ဖြစ်ပါတယ်။ ဒါကြောင့်
သည်သီလကို အာမိဝိုင်မက (မိဇ္ဇာမိဝါမှ ရောင်ကြဉ်မှုလျင်
ရှစ်ပါးမြောက်ရှိတဲ့ သီလ) လို့ ခေါ်ရပါတယ်။

ရှင်တော်ဘုရား လက်ထက်က အာမိဝိုင်မက သီလကို
စောင့်ကြတယ်လို ဆိုရပါမယ်။ ဒါပေမယ့် ယခုခေတ်လို
အဟံ ဘဇ္ဇာ တိသရရောန သဟ အာမိဝိုင်မကသီလဲ စုံ
ယာစာမိ-စသည်ဖြင့် ဆိုပြီး ဆောက်တည်တာ မဟုတ်ပါဘူး။

သီလခံယူ ဆောက်တည်ပုံကို ပြတဲ့ ခုခွဲကပါပဍ
ပါ၌၌တော်များမှာ အာမိဝိုင်မက သီလမပါ။ အာမိဝိုင်မက
သီလ အမည်နဲ့ ဟောထားတဲ့ သီလ မရှိလိုပါပဲ။

ခုတိယအကြံ

သည်လို မပါရှိသော်လည်း ဒီသီလကို ဘုရားရင် မဟောခဲ့ဘူးလို့ မဆိုနိုင်ပါ။ “ပုဇွဲဝ ခေါ်ပန်သာ ကာယကမြဲ ဝစ်ကမြဲ အာမိတေ သုပရိသုဒ္ဓာ ဟောတိ” (ဥပရိပဏ္ဍာသ ပါဋ္ဌတော်-၃၃၇) မဂ်၏ ရှေးအဖို့ကပင် ကာယကံသည် လည်းကောင်း၊ ဝစ်ကံသည် လည်းကောင်း၊ အသက်မွေးမှု အာမိဝသည် လည်းကောင်း၊ စင်ကြယ်ပြီး ဖြစ်သည်ဟူသော စကားတော်ဖြင့် အာမိဝိမက သီလကို ဟောတော်မှလိုရင်း ဖြစ်သည်ဟု ဆရာမြတ်များက ယဉ်ဆတော်မှုကြပြီး ငါးပါး၊ ရှစ်ပါးသီလ ဆောက်တည်ပုံကို နည်းယူခါ အာမိဝိမကသီလ ဆောက်တည်ပုံကို ရှေးဆရာမြတ်များ စီစဉ်တော်မှုခဲ့ကြခြင်း ဖြစ်တယ်လို့ မှတ်သားရန် ဖြစ်ပါတယ်။

(အာမိဝိမက သီလလို့ သူသူငါးပေါ်မြောဆို နေကြပေမယ့် သည်အမို့ယ်ကို နားလည်သူ နည်းပါးလိမ့်ယ် ထင်တဲ့အတွက် အမို့ယ်ကလေးကို အကျွော်ဗျာ ရှင်းပြလိုက် ပါတယ်။)

ဝိသူခွဲမက် အန္တကထာမှာ အာဘီသမာစာရိုကသီလ၊ အာဒီပြုဟွာစရိယက သီလလို့ နှစ်မျိုးလာရိုရာ အာမိဝိမက သီလမှတစ်ပါးသော သီလများကို အာဘီသမာစာရိုက သီလ (လိုက်နာကျွော်သုံးရမည့် သီလ) လို့ ဆိုပြီး အာမိဝိမက သီလကို အာဒီပြုဟွာစရိယက သီလလို့ ဆိုပါတယ်။ သည်သီလက သီက္ခာပုံပွဲတွေကို ကြည့်လျှင် ရှောင်ကြုံသောအားဖြင့်

စောင့်ထိန်းရမယ့် သီလတွေ ဆိုတာ သီသာထင်ရှားပါတယ်။

သည်သီက္ခာပုံပွဲတွေဟာ သစ်ရိုက် (၁၀) ပါးထဲမှာ ပါဝင်တဲ့ ကာယကံ(၃) ပါး၊ ဝစ်ကံ (၄)ပါးနဲ့ အသက်မွေး ဝမ်းကော်ငါးနဲ့ သက်ဆိုင်တဲ့ အရောင်းအဝယ် အလုပ်အကိုင်များ စင်ကြယ်မှုဆိုတဲ့ (၈) ပါးပဲ ဖြစ်ပါတယ်။

ဒါရဲကြာင့် ငါးပါးသီလကို ဆောက်တည်သည် ဖြစ်စေ မဆောက်တည်သည် ဖြစ်စေ လွှန်ကျူးလျှင် အပြစ်ရှိသလို ဒီအာမိဝိမက သီလကိုလည်း ဆောက်တည်သည် ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လွှန်ကျူးလျှင် အပြစ်ရှိတာပါပဲလို့ မှတ်သားရပါမယ်။

ငါးပါးသီလဟာ သူတော်ကောင်းတို့ အမြဲဆောက်တည်ရမယ့် ကိုယ်ကျင့်သီလ ဖြစ်သလို သည်အာမိဝိမက သီလဟာလည်း အထက်တန်း သူတော်စင်တို့ အမြဲထိန်းရမယ့် ကိုယ်ကျင့်သီလ ဖြစ်ပါတယ်။

အာမိဝိမကသီလ လုံခြုံမှု မဂ်၊ ဖိုလ် ရရှိင်ပါတယ်။ မလုံခြုံလျှင် မဂ်၊ ဖိုလ် မရရှိင်ပါ။ ဒါရဲကြာင့် သည်သီလကို အာဒီပြုဟွာစရိယက သီလ (ပြုဟွာစရိယ=မရှုပြုဟွာစရိယ၏ အာဒီ=အစပြစ်သော သီလ) ဝိပသာနာမဂ်၊ အရှို့ယာမဂ် ဟူသော မြှတ်သော အကျင့်၏ အစ အခြေခံ သီလဖြစ်တယ်လို့ ရှင်းလင်းဖြေဆိုလိုက်ပါတယ်။

ဖော်နှုန်း (၃၁)

အမေ:(၁)

ထောရပုဒ္ဓဘာသာနဲ့ ယာန် ဗုဒ္ဓဘာသာ ကွဲပြား ခြားနားပုံကို အသေ အချာ သိချင်ပါတယ်။

အမေ:(၂)

မြတ်စွာ ဘုရား ရပ်ပွားတော်ကို မိန်းမ မကိုင်ရ၊ ပင့်ဆောင်ခြင်းမပြုရ။ ထိုသို့ပြုလျှင် အကုသိုလ် ဖြစ်သည်ဆိုသည် သတ်မှတ် ချက် ရှိပါသလား။

အမေ:(၃)

ကျွန်းမတို့ အီမာ ဆွမ်းခံဝင်တဲ့ ပွဲ့ောင်းတဲ့ ရှိပါတယ်။ တစ်ပါးမှာ

ဒုတိယအကြိမ်

ဆိုလျှင် ဘယ်ဘက်လက်သန်း လက်သည်းကို ဖြတ်လို့မထား ဘဲ ရှည်ရည်ထားပါတယ်။ (ဘာသဘောနဲ့ ထားပါသလဲ မသိပါ။) တချို့ကျတော့ မျက်နှာ တည်ပြုမှု မရှိဘဲ ဟိုကြည့် သည်ကြည့်လုပ်၏ သက်နှုန်းစ (လက်နေရာ၊ ကော်လာ နေရာ) များကို လူတွေ လှုချင်လို့ သ,သလို သ,သနေတတ် ပါသည်။ အဲဒါတွေကို ဖြင့်တော့ ကျွန်းမစီတ်ထဲ သဘောမတွေ ပါ။ ဆွမ်းလောင်းလူရာမှာ သံယူဘုရားကို ရည်စွာလို့ လောင်းချင် ပေမယ့် ရုပ်က ရည်စွာစရာ မကောင်းတော့ ကျွန်းမစီတ်ထဲမှာ သံယူဆိုတဲ့ စိတ်နဲ့ မလောင်းလှုဖြစ်ပါ။ ဝတ်ကျေတမ်းကျေ သဘောပဲ လောင်းပါတယ်။ အဲသည်ကိစ္စမှာ ကျွန်းမ အနေနဲ့ ကုသိုလ် ရု,မရာ၊ အကုသိုလ် ဖြစ်,မဖြစ် သိချင်ပါတယ်။ နိုင်သင်၊ စစ်တွေ။

အဖြူ(၁)

ဗုဒ္ဓဘာသာလောကမှာ ထေရ ဗုဒ္ဓဘာသာ၊ ယာန် ဗုဒ္ဓဘာသာဆိုတဲ့ ဝေါဟာရ၊ မရှိပါဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာ၊ မဟာယာန ဗုဒ္ဓဘာသာ၊ ဟိန် ယာန် ဗုဒ္ဓဘာသာဆိုတဲ့ ဝေါဟာရသာ ရှိပါတယ်။

သည်ဘာသာတွေရဲ့ ကွဲပြား ခြားနားချက်တွေက အတော်များပြားကျယ်ဝန်းတာမို့ ဒီနေရာမှာ သိသာရုံး အနည်းငယ်ဖျော်သာ ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယအကြိမ်

(ယခု မြန်မာ သိဟန် (သိရိလက်)၊ ထိုင်းနိုင်ငံတို့မှာ ကျင့်သုံးပါတယ်။)

(၁) ရှင်တော်ဘရား ဟောကြားထားတဲ့ တရားတော်တွေကို တစ်ခုတစ်ရာ ဖြူပြင်ပြောင်းလဲ ပယ်နှတ်ဖြည့်စွက်ခြင်း မပြုဘဲ သူ့အရှိအတိုင်း လိုက်နာကျင့်သုံးတဲ့ ဓမ္မဘာသာကို ထောရဝါဒ ဓမ္မဘာသာလို့ ခေါ်ပါတယ်။

(၂) ရှင်တော်ဘရား ဟောကြားထားတဲ့ တရားတော်တွေကို အရှိအတိုင်း မဟုတ်ဘဲ ကာလ ဒေသ စသည် အလိုက် ကိုက်ညီအောင် ဖြူပြင်ပြောင်းလဲ ကျင့်သုံးပြီး သာဝကအဖြစ် ပစ္စာက ဓမ္မအဖြစ်နဲ့ နိုဗ္ဗာန်မရနိုင်။ သမ္မာ သမ္မာ ဘရားဖြစ်မှ နိုဗ္ဗာန်ရနိုင်တယ် ယူဆတဲ့ ဓမ္မဘာသာ ကို မဟာယာန် ဓမ္မဘာသာသုံးလို့ ခေါ်ပါတယ်။ ယခု တို့ကို တရာတ်၊ ဂျပန်၊ ကိုရိုးယား စတဲ့ နိုင်ငံတွေမှာ ကျင့်သုံးပါတယ်။

(၃) ဓမ္မဘရားတော်များကို ထောရဝါဒလို့ အရှိအတိုင်း လိုက်နာကျင့်သုံးတာလည်း မဟုတ်။ မဟာယာန် လောက် ဖြူပြင်ဖြည့်စွက် ပယ်နှတ်ခြင်းလည်း မပြုတဲ့ ဓမ္မဘာသာကို ဟိနယာန် ဓမ္မဘာသာလို့ ခေါ်ပါတယ်။ သည် ဓမ္မဘာသာကို မဟာယာန်တွေက သူတို့လို့ မဟာယာန် တစ်ခု တည်းကိုသာ လက်မခံဘဲ သာဝကယာန်၊ ပစ္စာလောမီယာန်ဆိုတဲ့ နိုမ်ကျေတဲ့ ယာနှန်စုံခုကို လက်ခံတဲ့ အတွက် တစ်ကြောင်း၊ သူတို့နဲ့ အယူအဆ မတူမျှတာလည်း

တစ်ကြောင်းကြောင့် ဟိနယာန် (အနိမ်စားရိုက်း) လို့ နှုမ်ပြီး ခေါ်တာ ဖြစ်ပါတယ်။ ဒိုဂိုဏ်းကို ရေးက အီနှုန်းပြည်း ကွဲပဲရတိုင်း ကသွံးရတိုင်း (ယခု ကက်ရှမ်းယားပြည်နှင့်) တို့မှာ ကျင့်သုံးခဲ့ပါတယ်။ ယခု သည် ဟိနယာန်ရိုက်းဆိုတာ ဓမ္မဘာသာ လောက် ကျယ် ပျောက်သွားပါပြီ။ တချို့က ထောရဝါဒကို ဟိနယာန်လို့ ထင်နေကြ ပြောဆိုနေကြပါတယ်။ ထောရဝါဒနဲ့ ဘာမှမဆိုင် ပါဘူး၊ တခြားစီ ဖြစ်ပါတယ်။

အမြဲ(၂)

ဓမ္မရပ်ပွားတော်ကို အမျိုးသမီးများ လက်နဲ့ ကိုင်ကောင်းပါတယ်။ မြတ်စွာဓမ္မ ဘရားဖြစ်ပြီးခါစ ကပိုလဝတ် နေပြည်တော် ကြွေစုံက ယသောဓရရာ စိမ်ရားယာ ခြေဖမ့်းတော်ထက်မှာ နှုံးတင်ပြီး အားပါးတရ ငိုကြားခဲ့ကြောင်း ကျမ်းကန်များမှာ အဆိုရှိတာဟာ အခိုင်မာဆုံးသော သာဝက ဖြစ်ပါတယ်။ ဒါကြောင့် ရပ်ပွားတော်မှာ ရှိနေတဲ့ ပုန်း၊ မှုစွဲတဲ့ အညစ် အကြော်များကို အမျိုးသမီးများ လက်နဲ့ကိုင်ပြီး ပွတ်သပ် စေးကြော သုတ်သင်တာဟာ အလွန်ပြီးကျယ်တဲ့ ကုသိုလ်ရှုကြောင်း အလုပ်ကောင်း ဖြစ်တာမို့ ရပ်ပွားတော်များကို ရှိနိုင် သေသေ လေးလေးစားနဲ့ ရဲရဲဝံ့ဝံ့ ကိုင်တွယ်ပွတ်သပ်၍ ဆေးကြောသုတ်သင်ကြပါဟု တိုက်တွန်းလိုက်ပါတယ်။

အမြေ(၃)

သူတို့ရဲ့ မကြည်ညိုဖွယ်ရာ အမှု အရာတွေကြောင့် သံယာဂုဏ်ကို အာရုံပြုလိုမရဘဲ ဝတ်ကျော်မီးကျေ ဆွမ်းလောင်းလူမှုကြောင့် အကုသိုလ် မဖြစ်ပါဘူး၊ ကုသိုလ် ဖြစ်ပါတယ်။ ဒါပေမယ့ ဖြေစွမ်တောက်ပတဲ့ ကုသိုလ်မျိုး မဖြစ်နိုင်တာကြောင့် အကျိုး ပေးတဲ့ နေရာမှာ ဖွံ့ဖြိုးမှုအားနည်းစရာ ရှိပါတယ်။ သည်လို အားနည်းစရာ ရှိတောက်ာင့် “လူတဲ့တန်းတဲ့ အခါမှာ အမှတ်တမဲ့ နမူးနထူး မလျှော့” အလူခံပုဂ္ဂိုလ်ဟာ သီလဝန္တ လား၊ ခုသီလလားဆိုတာ စိစစ်ပြီးမှ လူ၊ သီလဝန္တပုဂ္ဂိုလ် အား လူတဲ့အလူမှ မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးဖြိုး ကြီးမားတဲ့ အကျိုးကို ပေးတယ် “ဆိုတဲ့ ရှင်တော် ဗုဒ္ဓရဲ့ သွန်သင်ညွန့်ပြ ချက်ကိုမျက်ခြည်မပြတ် သတိချက်ပြီး လူမိတ်န်းမိကြဖို့ အထူး လိုအပ်ပါတယ်။

လက်သည်းရည်ကြီးကို မထားကောင်းပါဘူး။ လက် ထိပ်အသားနဲ့ ညီရှုသာ ထားကောင်းပါတယ်။ ခြေသည်း လည်း ထိုအတူပါပဲ။ အသည် ခြေသည်း လက်သည်းရည်ကြီး တွေ ရှိနေသမျှ အမြှေတစ်ဦး အာပတ်သင့်နေပါတယ်။

မေးခွန်းရှင်ရဲ့ စကားအတိုင်း ‘ရုပ်က ရည်စုံစရာ မကောင်းတော့ သံယာဂုဏ်ကို အာရုံပြုပြီး သံယာကို စည်စုံလို မရဘူး’ ဆိုတာ မှန်ပါလိမ့်မယ်၊ သံယာအနေနဲ့ လာတဲ့ ပုဂ္ဂိုလ်ရဲ့ သွားဟန်လာဟန် နေထိုင်စားသောက်ဟန်၊ ပြောဟန်

ခုတိယအကြိုင်

ဆိုဟန်တွေက လူမြို့သိက္ခာ စောင့်စည်းမှုရှိတဲ့ အမှုအရာ ပေါ်ပြီး သံယာပုံပေါက်မှုသာ ဖူးတွေ၊ ရသူတွေ အနေနဲ့ ပေါ်ပြီးမှုမြှင့်ရတာ ကြည်နဲ့စရာ ကောင်းလိုက်ပါဘီ။ ရေးက အရှင်သာရိပုဇွဲရာ အစရိတဲ့ သံယာတော်မြှုတ်ကြီး တွေဟာ သည်လို နေမှာပဲနော်... သေည်ဖြင့် သံယာစစ် သံယာမှန် ပရမတွေအရိယာ သံယာတော်မြှုတ်ကြီးတွေကို မြှင့်ယောင်ကာ သံယာဂုဏ်ကို အာရုံပြု သံယာကို ရည်စုံလို ရမှာဖြစ် ပါတယ်။ ဒါကြောင့် သာသနုဝင်ဆောင် အရှင်မြတ် များအနေနဲ့ ကိုးကွယ်ဆည်းကပ်သူ ဒကာ ဒကာမများ ကုသိုလ် သွေ့တော် ဖြစ်ပွားရေး၊ သာသနာတော် စည်ပင် ပြန်ပွား ထွန်းကားရေး၊ သာသနုဝင်ဆောင် ထွန်းပြောင် ထိန်လက် ဂုဏ်ရောင်ထွက်၍ အရှိန်အဝါ ပြုအာတက်ရေး၊ အတွက် ဆောင် ရွက်တော် မူနိုင်ကြပါကြောင်း ဆုတောင်းရပါတယ်။

အမြဲ(၁)

“ဥပုသံရဲ အနက်အဓိပ္ပာယ် အမေးမှာ ပါသလို “ဦးပုတ်” မဟုတ်၊ “ဥပုသံ” ဖြစ်သည်။ “ဥပုသံ” ဆိတဲ့ စကားလုံးဟာ “ဥပေါသထ” ဆိတဲ့ ပါ့၌ပျက် စကားလုံး ဖြစ်သည်။ “ဥပေါသထ” ဆိတဲ့ စကားလုံးဟာလည်း “ဥပ-ဝသထ” ဆိတဲ့ ပုသနှစ်ပုဒ်ကို သွေ့ချိနည်းနင့် ပြုပြင်စီရင်ပြီး တစ်ပုဒ်တည်း ဖြစ်အောင် လုပ်ထားတဲ့ စကားလုံးပါ။

ဥပ-ဉာဏ်မစားခြင်း၊ အသက်မသတ်ခြင်း စတဲ့ အကျင့်ကောင်းနဲ့ ပြည့်စုံ၍။ ဝသထ-နေခြင်း၊ ဥပဝသထ= ဥပေါသထ-ဥပုသံ-ဉာဏ်မစားခြင်း၊ သူ့အသက် မသတ်ခြင်း စတဲ့ အကိုရှစ်ပါးနဲ့ ပြည့်စုံတဲ့ သီလကို ခံယူဆောက်တည်ပြီး (ဘုရားရုဏ်၊ တရားရုဏ်စတဲ့ အာရုံများကို အာရုံပြု ဘာဝနာ ဖွားခါ) အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် ဆောင့်စည်းနေထိုင်မှုကို ဥပုသံစောင့် တယ်လို့ အော်ပါတယ်။

အမေး(၁)

ဥပုသံရဲ အနက်အဓိပ္ပာယ်ကို သိလို ပါတယ်။

အမေး(၂)

ဥပုသံစောင့်တဲ့အခါ ငါးပါးရှစ်ပါး၊ ကိုပါး၊ ဆယ်ပါးသီလတို့တွင် ဘယ်သီလယူမှ အကျိုးရှိတယ်ဆိတာ ဖြေကြားပေးစေလိုပါ တယ်။

ထွေးမောင်
လယ်ကိုင်း၊ ဖွင့်ဖြော်နယ်။

အမြဲ(၂)

ငါးပါး၊ ရှစ်ပါး၊ ကိုပါး၊ ဆယ်ပါး သီလတွေဟာ တစ်မျိုးထက်တစ် မျိုး ပိုပြီး စိတ်စင်ကြယ်စောင့် ကုသိုလ်ဖြစ်စေတဲ့ သီလတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ရှစ်ပါးသီလ စသည်ကို ခံယူဆောက် ကည်ရုံးများတော့ အကျိုးကြီးတယ်လို့ မဆိုနိုင်ပါဘူး၊ ဘာ ဘွာ့ဗြင့်လည်းဆိုတော့ ...

ခုတိယအကြိမ်**ခုတိယအကြိမ်**

ဥပုသ်က (၁) အရိယ(မြတ်သော) ဥပုသ်၊ (၂) ဂေါပါလ (နွားကျောင်းသားစောင့်နည်း) ဥပုသ်လို့ အချုပ် အားဖြင့် နှစ်မျိုးရှုပါတယ်။ အသည် နှစ်မျိုးမှာ အရိယဥပုသ် ဟာ...
 (၁) ရှစ်ပါးသီလ ခံယဉ်ဆောက်တည်ပြီး ပြဟ္မည် တော်မူသော ဘုရားရှင်၏ ဂုဏ်တော်တွေကို အာရုံပြု အောက် မော်တဲ့ ပြဟ္မဥပုသ်။

(၂) ရှစ်ပါးသီလ ခံယဉ်ဆောက်တည်ပြီး သွာက္ခာ တာ အစရှိတဲ့ တရားတော်၏ ဂုဏ်တော်တွေကို အာရုံပြု အောက် မော်နော်တဲ့ ဓမ္မဥပုသ်။

(၃) ဥပုသ်သီလ ခံယဉ်ပြီး သံယာတော်မြတ်၏ သူပုဂ္ဂိုလ်တာ အစရှိတဲ့ ဂုဏ်ကို အာရုံပြုအောက် မော်နော်တဲ့ သံယူဥပုသ်။

(၄) ဥပုသ်သီလ ခံယဉ်ပြီး ယနှုန်နောက်နောက်က စောင့်ထိန်းခဲ့တဲ့ မိမိသီလ၏ စင်ကြယ်ပုံကို အာရုံပြု အောက် မော်နော်တဲ့ သီလဥပုသ်။

(၅) ဥပုသ်သီလ ခံယဉ်ပြီး နှစ်များကို ပမာတင် ကာ မိမိသန္တာန်များရှိတဲ့ သွွှေ့ သီလ အစရှိသော သူတော် ကောင်း တရားများကို အောက်မော်ဆင်ခြင် စိတ်ကြည်လင် ဝမ်းမြောက်နော်တဲ့ ဒေဝတာ (နတ်) ဥပုသ်လည်း ငါးမျိုး ရှုပါတယ်။

သီလ ဆောက်တည်ပြီး တရားထိုင်ခြင်း၊ တရား ဆွေးနွေးခြင်း၊ တရားစာပေ ဖတ်ကြားခြင်း၊ တရားနာခြင်း များကိုလည်း အရိယဥပုသ်လို့ ဆိုနိုင်ပါတယ်။

သည်အရိယဥပုသ်တွေထက် တစ်မျိုးမျိုးကို စောင့်သုံးမှ သာ ဥပုသ်ဟာ အကျိုးကြီးတယ်။ ဒါကြောင့် ဥပုသ်စောင့်တဲ့ အခါ သီလခံယဉ်ပြီးလျှင် ဥပုသ်စောင့်တဲ့ ကိစ္စ ပြီးတာပဲလို့ မယုဆာဘဲ အရိယဥပုသ်ဖြစ်အောင် စောင့်ဖို့ လိုတယ်ဆိုတာ သတိပြုရပါမယ်။


ဖော်ပြပြီးအတိုင်း အရိယဥပုသ်ဖြစ်အောင် မစောင့်ဘဲ သီလခံယဉ်ပြီး အထူးချက်ပြုတ်စီမံလာတဲ့ စားကောင်း သောက် ဖွယ်များကို တပျော်တပါး စားသောက်ကြပြီး...

အင်း... သည်နေဖြင့် စားလိုသောက်လို့ ကောင်းပေါ့ နက်ဖြန်ကျ သည်လို့ဖြန်ဖြန်ကလေး စားရအောင် ဘယ်ဟင်းလေး ချက်လိုက်မယ် စသည်ဖြင့် စားရေးသောက်ရေး၊ သား သမီး ရေး စတဲ့ လောက်ရေးရာတွေကို ပြောဆိုကြုံစည်နော် ဥပုသ်ဟာ သည်နေ့ ဘယ်နေရာမှာ နွားများမြှက်စား ရေ သောက်ကြသည်။ နက်ဖြန် ဘယ်နေရာမှာ အစာစားပြီး ရေ သောက်ကြ လိမ့်မည်ဟု နွားကျောင်းသား၏ ကြောညာခြင်းနဲ့ တူတဲ့အတွက် ဂေါပါလ (နွားကျောင်းသား ဥပုသ်) ဖြစ်ပါတယ်။

သည်ဂေါပါလ ဥပုသ်ကတော့ လုံးလုံး အကျိုးမရဘူး

လို့ မဆိုနိုင်ပေမယ့ အင်မတန် အကျိုးအရ နည်းပါတယ်။
ဒါကြောင့် သည်လို ဂါပါလူပုသ်မျိုး မဖြစ်အောင် ရှောင်ကြုံ
ရပါတယ်။

သိသာရဲ အကျဉ်းမျှ အဖြေပေးလိုက်ပါတယ်။ ဥပုသ်နဲ့
ပတ်သက်ပြီး သိစရာမှတ်စရာ စိတ်ဝင်စားစရာတွေ အတော်
များပါတယ်။ သက်ဆိုင်ရာ စာအုပ်တွေ ရှာဖွေလေ့လာဖို့
တိုက်တွန်းလိုက်ပါတယ်။



ခုတိယအကြိုင်

အမေး(၃၃)

ဓရဏာ ပရီတ်သည် ထေရဝါဒ
ကျမ်းကန်လာ ဟုတ်မဟုတ်၊ မဟာ
ယာနရိတ်းဝင် ဘုန်းကြီးများ ရေးထားတာ ဖြစ်ပါသလား။

အမေး(၂)

ရှစ်ပါးသီလ ခံယူထားပြီး အလွန်
ဆာလောင်၍ မွန်းလွှာ့င်းမှာ ထမင်း
စားမိလျှင် အပြစ်ရှိပါသလား။

သန်းစိုး
၂၁၊ ၂၈၆။ ကျိုက်လတ်၌။

အဖြေ(၁)

ဓရဏာပရီတ်ဟာ ထေရဝါဒကျမ်း
ကန်လာ ဟုတ်ပါတယ်။ မဟာယာ
ဘုန်းကြီးများ ရေးထားတာ မဟုတ်ပါဘူး။ ဒါပေမယ့

ခုတိပါးအကြိုင်

နံပါတ် (၂) (၃) (၄) (၅) (၆) အပိုဒ်များဟာ (ဥပုသော ဗုဒ္ဓဓမ္မဟို အဋ္ဌဘရသဟို နာယကော) ဟူသော ဝိဘင်္ဂ အန္တကယာ ကန္တရမ္မကို ဖွင့်တဲ့ ဝိဘင်္ဂမှုလိုကာမှာ လာတဲ့ အန္တရသ ဗုဒ္ဓဓမ္မ (ဘုရားဂုဏ်တော်) များ ဖြစ်ပါတယ်။ ဒါတွေကို အချို့အချို့သော ဝတ်ဆွတ်စဉ် စာအပ်များမှာ အာဝေကို ဂုဏ်တော် (၁၉) ပါးလို့ ဖော်ပြထားတာ တွေ ရပါတယ်။ ဒါတွေဟာ တိုက်ရိုက် ဘုရားဟောထားတာ မဟုတ်သော်လည်း အန္တကယာ ငိုကာတို့ အဆိုအရ စိစဉ်ထားတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ထောဂါဒ္ဓမ္မီးလာ ဟုတ်ပါတယ်လို့ အထက်မှာ ဖြေခဲ့ပါတယ်။

(၇) (၈) (၉) အပိုဒ်ဒွေးကတော့ ပါ၌အန္တကယာ ငိုကာတွေမှာ လာတာတွေ မဟုတ်ဘဲ စိစဉ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အလိုဆန္ဒအတိုင်း မိမိတို့ ကောင်းမွန် သင့်တော်တယ်ထင် သလို စိစဉ်ထားတာတွေ ဖြစ်ပါတယ်။

ပိဋကတ်တော်နှင့်တော်ဘာသန၏ရ ကျမ်းကန့်တွေမှာ ပါ ကျမ်းကျင်တဲ့ ဆရာတော်ကြီး တစ်ပါးကတော့ ‘စာရဏ ပရိတ်ဟာ သီဟို၌ဆရာတော်များ ရေးသားတဲ့ စာလို့ ထင်ရ တယ်’။

“သည်စာရဏပရိတ်ကို လေလာကြည့်လျှင် ပါ၌ အသုံးနဲ့ မတူတတ်တဲ့ လူလို့ မိလို့ တိလို့ မိလို့ စတဲ့ အသုံး တွေ ပါနေတာ တွေရတယ်။ သည်ပိုင်မျိုးတွေ သီဟို၌

တချို့ဟာကတော့ ထောဂါဒ္ဓမ္မီးမှာ တိုက်ရိုက်လာတာ မဟုတ်ပါဘူး၊ အဖြေကို ကြည့်လိုက်လျှင် ရှင်းသွားပါလိမ့်မယ်၊ စာရဏပရိတ်ကို လေလာကြည့်တဲ့အခါ မိမိကြည့်မိတဲ့ စာအပ်ထဲမှာ အပိုဒ် ကိုပိုဒ်ခဲ့ပြီး စိစဉ်ထားတာ တွေရပါတယ်။ သည် ကိုပိုဒ်အနေကို နံပါတ် ၁ အပိုဒ်ဟာ ပါရာခိုက် ဝေရွှေကလ္လာ အန္တကယာမှာလာတဲ့ ...

(၁) ဘုရားရှင်၏ အသက်တော်ကို မည်သူမျှ အန္တရာယ် မပြုနိုင်။

(၂) ဘုရားရှင်အဖွဲ့ ပည်ရွယ်ထားအပ်သော ဆွမ်းစသော ပစ္စည်းများကို ဘုရားရှင်ထံတော် မရောက်အောင် မည်သူမျှ အန္တရာယ်မပြုနိုင်။

(၃) ဘုရားရှင်၏ စဝ်သော လက္ခဏာတော် ငယ်နှင့် တစ်လုံးလျှောက်သော ကိုယ်တော်ရောင်ကို မည်သူမျှ အန္တရာယ် မပြုနိုင်။

(၄) ဘုရားရှင်၏ သဗ္ဗားတွော်တော်ကို မည်သူမျှ အန္တရာယ် မပြုနိုင်။ (သချိုရာ ဝိကာရာ၊ လက္ခဏာ၊ နီ္မာန်၊ ပည်ဟူသော ပေါ်ယူခဲ့တရား၊ ငါးပါးတို့ကို သဗ္ဗားတွော်တော်ဖြင့် မသိအောင် မလုပ်နိုင်ဟု ဆိုလိုသည်) ဆိုတဲ့ အချက်လေးချက် အနေကို နံပါတ် (၁) ပထမအချက်ပဲ ဖြစ်ပါတယ်။

အန္တရာယ်ကင်း တပ္ပါမာ တွေ့တယ်” လို့ အမိန့်ရှိတာကို
နာခံမှတ်သားရေကြား ဖြေဆိုလိုက်ရပါတယ်။

သည် ဓရဏပရိတ် တန်ခိုးအစွမ်းနဲ့ ပတ်သက်ပြီး
မိမိတို့ ငယ်စဉ်ကာလ ဆရာတော်ကြီးနှစ်ပါး အချင်းချင်း
ပြောနေတာ ကြားဖူးတာကတော့ ဓရဏပရိတ်ကို ထန်းချက်၊
ပေါက်တို့မှာရေးပြီး မိမိတို့ လယ်တော့၊ ယာတော့ လေးထောင့်
မှာ ချိတ်ဆွဲ ထားရင် ပါပါး ကောက်ပဲသီးနှံတွေ ပိုးမကျေားလို့
ပြောသဲကြားဖူးတယ်ဟူ၍ ဖြစ်ပါတယ်။

ဘုရားရှင်၏ မှန်ကန်တဲ့ ဂုဏ်တော် သစ္ာ တရားတွေ
ဖြစ်တဲ့အတွက် ငွေကုန်ကြေးကျလည်း များတာမဟုတ်လို့
လယ်သမား၊ ယာသမားများဟာ စမ်းသပ်အသုံးပြုကြည့်
သင့်တယ် ထင်ကြား ပြောလိုက်ရပါတယ်။

အဖြ(၂) အပြစ်ရှိပါတယ်။

ဒါပေမယ့် သည်နေ့ရဲ့ ညာစာတားမှု
ဟာ လူများအဖို့ ပါကာတိပါတ အစရိတဲ့ သိက္ခာပုဒ် ငါးခု
လို့ လွန်ကျူးသူအား ပြစ်မှုဆိုင်ရာ လောက်သပဒေနဲ့ အရေးယူ
ရလောက်အောင် ကြီးလေးတဲ့ အပြစ်မျိုး မဟုတ်ပါဘူး။

ရဟန်းတော်များ ကျူးလွန်လျှင် ပါစိတ်အာပတ်
သင့်ပါတယ်။ အပါယ်ကျဖေနိုင်ပါတယ်။ ဒေသနာကြားပြီး
သည်အာပတ်ကို ဖြေဖျောက် စင်ကြယ်စေရပါတယ်။

သာမဏေများ ကျူးလွန်လျှင် ဒေသထိုက်ပါတယ်။

နှစ်ယအကြိမ်

သဲဒက်၊ ရေဒက် ထမ်းခြင်း၊ မြိုက်နှစ်ခြင်း၊ ထင်းပေါက်ခြင်း
စတဲ့ အလုပ်ကို လုပ်ခြင်း၊ ဒက်ထမ်းခြင်းဖြင့် အပြစ်ကို
ပပျောက်စေရပါတယ်။

လူများ သည်သိက္ခာပုဒ်ကို ကျူးလွန်လျှင် ဘုရား၊
တရား၊ သံယာနှင့် သိက္ခာပုဒ်တော်များကို မရှိသေခြင်း
အကိုဝှက် အမင်းလာ အကုသိုလ်ဖြစ်ခြင်း အပြစ်ရှိပါတယ်။
ဥပုသ်စောင့်ထားသူဟာ ဘယ်လောက်ပဲဆာဆာ ထမင်း၊
ဟင်း၊ မှန်းပဲ သွားရည်စာ၊ လက်ဖက်ရည် အချို့ အကြမ်း၊
ကော်ဖီ၊ နွားနှီး စသည် အာဟာရများကို မစားသောက်
ကောင်းပါဘူး။ ရိုးရိုးဆာလောင်သူ ဖြစ်စေ၊ မကျေနှံမမာ
ဖြစ်၍ ဆာလောင်သူဖြစ်စေ၊ မစား မသောက်ကောင်းပါဘူး။
အဆာပြုအောင် ဆာလောင်ဗုတ်သိပ်မူ ၈၁၁နာပျောက်အောင်
စားသောက်ဖို့ရာ ထန်းသီးဖျော်ရည်၊ အန်းသီး၊ ပိုနှဲသီး၊
ဘူးသီး၊ ဖရုံးသီး၊ သစ္ားသီး ဖျော်ရည်များမှ တစ်ပါး
သပရား လိမ့်း၊ ရှောက်၊ မန်ကျေည်းသီး၊ သရက်သီး
ဖျော်ရည်၊ ကြိုရည်၊ ထန်းရည် အချို့ရည် စသော သောက်ဖွယ်
ရာများ၊ စတုမစု ပုံးရည် စသော လျက်စားဖွယ်ရာများကို
ရှင်တော် ဘုရားက ညွှန်ကြားထားတော်မှပါတယ်။ ဒါတွေဟာ
ဘယ် လောက် ဆာလောင်နေသူပဲ ဖြစ်ဖြင့် အဆာပြော့
ရောဂါဒက် ခံနိုင်ဖို့ လုံလောက်တဲ့ စားဖွယ် သောက်ဖွယ်များ
ဖြစ်ပါတယ်။

နှစ်ယအကြိမ်

အချို့၊ အချို့က ရဟန်သာမဏေများ၊ မကျွန်းမမာ
ဖြစ်နေတဲ့အခါ ဆေးတော်ခံနိုင်အောင်၊ ရောဂါဒတော် ခံနိုင်အောင်
ဆွမ်း၊ ခေါက်ဆွဲ၊ ဆန်ပြုတဲ့၊ မူန်၊ ကော်ဖီ စသည်များ စား
ကောင်းတယ်ထင်ပြီး၊ မူန်းလွှဲပိုင်းမှာ ကျွေးကြပါတယ်။ စား
အောင်လည်း တိုက်တွန်းကြပါတယ်။

အထူးသဖြင့် ဆရာဝန်များက တိုက်တွန်းလေ ရှိကြ
ပါတယ်၊ သူတို့ကတော့ ဘုရားရှင် ပည်တော်ထားတဲ့ သိက္ခာပုံ
တော်တွေနဲ့ ထိတွေ့မှ အားနည်းနောတဲ့အတွက် သူတို့ ဆေး
ပညာ ရှုထောင့်ကနေကြည်ပြီး တိုက်တွန်းကြတာ ဖြစ်မှာပါ။

တရှို့ကတော့ မစားကောင်းမူန်း သိပေမယ့် ရောဂါ
ဝေဒနာ ပျောက်စေလိုတဲ့ ဆန္ဒ လွန်ကဲနေတာနဲ့ တိုက်တွန်း
ကြ၊ ကျွေးကြတာဖြစ်ပါတယ်။ မတိုက်တွန်းကောင်း မကျွေး
ကောင်းပါဘူး။ ကျွေးတဲ့သူ့၊ တိုက်တွန်းတဲ့သူတွေဟာလည်း
အပြစ်ရှိပါတယ်။ ဂိုလာနဲ့ ပုဂ္ဂိုလ်ဟာလည်း စားလွှင် သိလက္ခား
ပျောက်ပါတယ်။ သိလ မစ်ကြယ်တော့ပါဘူး၊ ဉားနှမ်းပါတယ်။

သိလဟာ ကျိုး-ပေါက်-ပျောက်-ကျား-ခြင်း တို့ဖြင့်
ပျောက်စီး ဉားနှမ်းနိုင်ပါတယ်။

ကျိုး-ဥပုသံသိလမှာ အစ ပါကာတိပါတ သိက္ခာ
ပုံသော လည်းကောင်း၊ အဆုံး ဥစ္စာသယနဲ့ မဟာသယနဲ့
သိက္ခာပုံသော လည်းကောင်း၊ ပျောက်လွှင် ဥပုသံကျိုး ခေါပါ
တယ်။

ပေါက်-ပိုကာလသားနဲ့ အစရိုတဲ့ အလယ်သိက္ခာပုံ
တစ်ပါးပါး ပျောက်စီးလွှင် ဥပုသံပေါက် ခေါပါတယ်။ (ပေါက်
တဲ့ ဥပုသံခေါပါတယ်)

ပျောက်-ရှုစ်ပါးသိလ သိက္ခာပုံမှားမှာ တစ်ပါးတည်း
လည်း မဟုတ်၊ အစဉ်အတိုင်း တစ်ဆက်ထည်းလည်း
မဟုတ်ဘဲ (၂) အဒီန္ဒာဒါနာနှင့် (၄) မူသာဝါသော လည်း
ကောင်း၊ (၃) အပြုံ့စုံရှိယန်း (၅) သူရာမေရယ သော
လည်းကောင်း စသည်ဖြင့် ပြောက်ကျား ပြောက်ကျား
ပျောက်လွှင် ဥပုသံပျောက် ခေါပါတယ်။

ကျား-ဥပုသံသိလမှာ (၁) ပါကာတိပါတနှင့်
အဒီန္ဒာဒါနာ တစ်ဆက်တည်း၊ (၄) မူသာဝါဒနှင့် (၅) သူရာ
မေရယ တစ်ဆက်တည်း စသည်ဖြင့် ၂ ပါး ၃ ပါးတစ်ဆက်
တည်း အကွက်အကျားကြီးမှား ဖြစ်ပြီး ပျောက်စီးလွှင် ဥပုသံ
ကျား ခေါပါတယ်။

အသည်လို့ အကျိုး၊ အပေါက်၊ အပျောက်၊ အကျားကြီး
တွေ ဖြစ်နေတဲ့ ဥပုသံသိလဟာ ဥပုသံစောင့်သူအား ပိတ်
သောမနာသူ နှစ်သေက် ဝစ်းမြောက်မှုကို ဖြစ်စေနိုင်မယ်
မဟုတ်ပါ။ စိတ်နှလုံး မချမ်းမြောက်မှုကို ဒေါ်မနာသူကိုသာ ဖြစ်စေ
နိုင်မှာ ဖြစ်ပါတယ်။ သည် သိလမျိုးဟာ ယခုဘဝ ကိုယ်စိတ်
နှစ်ဖြာ ချမ်းသာ စီးပွား ဥစ္စာတိုးတက် ကြယ်ဝရေး၊ နောင်
သုကတို့ဘဝ ရောက်ရေး၊ ဘဝသံသရာမှ လွတ်မြောက်ရေး

တိုအတွက် အားကိုးလောက်တဲ့ သီလမျိုး မဟုတ်ပါ။ ဒါကြောင့် ဥပုသံစောင့်တဲ့အခါ ဥပုသံသီလကို ကျိုး-
ပေါက်-ပျောက်-ကျားမူမဖြစ်စေဘဲ စင်းလှုံးချော ဖြူစင်းတဲ့
ဥပုသံသီလမျိုး ဖြစ်အောင် ကြီးစားစောင့်သန့်ကြပါတယ်။

ရှေးက အနာထပ်၏ သူဌေးကြီး၏ အီမံမှာ ဥပုသံ
နေ့တိုင်း အီမံသူ အီမံသား အလုပ်သမားများဟာ နိုင့်ကလေး
ပါမကျို့ အားလုံး ဥပုသံစောင့်ကြပါတယ်။ မွန်းလွှဲသွားလျှင်
နိုင့်ကလေးသူငယ်များရဲ့ ပါးစပ်ကို စင်အောင် ဆေးကြာ
ပြီး စတုမဓုကလေးများကိုသာ သင့်လျော်သလောက် ခွဲ့ပေး
ပါတယ်။ နှီးမတိုက်တော့ဘူးလို့ ဆိုပါတယ်။

ရှေးသူတော်ကောင်းကြီးများဟာ ဝိကာလဘောဇ္ဈာ
သိက္ခာပုံခိုက် ဤမြှေ့မြှေ့အထိ အလေးဂရမြှေ့ ဥပုသံသီလ စောင့်ထိန်း
ကြပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ ဆာဆာ သီတင်းသည်
များနှင့် ရဟန်းသံယာများဟာ မွန်းလွှဲသွားလျှင် အစာ
အာဟာရရှိ မစားသောက်ကောင်းဘူးလို့ မှတ်သားရပါမယ်။

မေးခွန်း(၃)

အမေး(၁)

ကွယ်လွန်သူအားရည်စူး၍ကောင်းမှု
ကုသိုလ် ပြုလုပ်ပါက ထိုကောင်းမှု
၏ အကျိုးကို ထိကွယ်လွန်သူ ခံစားရပါသလား။

အမေး(၂)

ယခုဘဝတွင် ကောင်းမှုကုသိုလ်
ပြုလုပ်ပါက ထိုကောင်းမှု၏ အကျိုး
ကို ယခုဘဝတွင်လည်း ရရှိနိုင်ပါသလား။ (အကျိုးပေးပါ
သလား)။

အမေး(၃)

မည်သို့မျှ မရည်၍သဲနှင့် မိမိ
ကြောင့် သဲ့တော်စာစ်ခု ပြင်းထန်စွာ
ထိနိုက်မိပါက မိမိတွင် အပြစ်ရှုပါသလား။

အမေး(၅)

မကောင်းမှ အကုသိုလ် ပြုမိပါက
ထို မကောင်းမှကို ပပျောက်အောင်
လုပ်၍ ရပါသလား၊ မည်ကဲ့သို့ ဖြစ်လုပ်ရပါမည်နည်း။

အမေး(၆)

ယခုဘဝတွင် ပြုလုပ်သည့် ကုသိုလ်
ယခု ဘဝတွင် အကျိုးပေးပါ
သလား။

မောင်နှင့်ထိုက်အောင်
ပရိုက္ခရာရပ်ကွက်၊ ဆင်ဖြူကွန်းမြို့နယ်၊ မကွေးတိုင်း။

အမြော(၁)

ကုသိုလ်ဟာအကျော်းချုပ်လိုက်လျှင်
ဒါနာ၊ သီလ၊ ဘဝနာလို့ သုံးဖိုး
ရှုပါတယ်။

ဒီသုံးမျိုးလုံးဟာ သည်ဘဝပြုလျှင် သည်ဘဝမှာ
အကျိုးပေးပါတယ်။ ကုသိုလ်ရဲ့စွမ်းရည် သတ္တိအလိုက် နီးစွာနှင့်
ဆိုက်တဲ့ဘဝအထိ ဘဝအဆက်ဆက် ဘဝပေါင်းများစွာမှာ
လည်း အကျိုးပေးပါတယ်။

သည်မေးခွန်းမျိုး ဝေသာလီပြည် လီစွှဲ့မင်းတို့ရဲ့
စစ်သူကြီး သီဟသေနာပတိက မြတ်စွာဘုရားကို ‘ရှင်တော်
ဘုရား’ သည်ဘဝလုပ်တဲ့ ဒါန သည်ဘဝမှာ အကျိုးပေးတယ်လို့
ရှင်တော် ဘုရား ဟောကြားနိုင်ပါသလား’ လို့ မေးဖူးပါတယ်။

ခုတိယအကြိုး**ဗုဒ္ဓဝါဒနံပါတ် အမေးအမြောများ**

၂၄၉

ရှင်တော်ဘုရားက ဟောနိုင်တယ်လို့ ဖြဖို့ပြီး
တစ်ဆက်တည်း မိန့်တော်မူတာက ...

“သီဟ...

- (၁) ပေးကမ်းလူဒါန်းသူကို လူအများတို့ ချစ်ခင်
လေးစားကြတယ်။
- (၂) ပေးကမ်းလူဒါန်းသူရဲ့ အိမ်သို့ သူတော်
သူမြတ်များ ချုပ်းကပ်လာရောက်ကြတယ်။
- (၃) ပေးကမ်းလူဒါန်းသူရဲ့ ကောင်းတဲ့ ဂုဏ်
သီတင်းဟာ အရပ်တကာ ပြည်စွာအနဲ့
သင်းပျုံးမွေးကြိုင် တလိုင်လိုင် ထင်ရှားကျော်
ကြားတယ်။
- (၄) ပေးကမ်းလူဒါန်းသူဟာ ရဟန်းပရိုသတ်
လုပ်ရိုသတ် ဘယ်ပရိုသတ်ထဲဝင်ဝင် မင်းပွဲ
စိုးပွဲ ဘယ်ပွဲပတ်က်တက် မျက်နှားကြည်
တည်တည်ခဲ့ခဲ့ ဝင်ဝင်စားစား တက်ရောက်
နိုင်တယ်။

ဒါတွေဟာ ယခု ပစ္စက္ခ လူ၊ ဘဝမှာပဲ ရရှိတဲ့ အကျိုး
ဖြစ်တယ်။ ဆက်လက်ပြီး ရှင်တော်ဘုရားက “သီဟ လူဒါန်း
ပေးကမ်းတဲ့ ဒါနရှင်ဟာ သေဇွန်ပြန်လျှင် လူ၊ ပြည်နတ်ရပ်
ကောင်းမြတ်တဲ့ သူကတိ ဘုံးဘဝ ရောက်ရတယ်၊ ဒါကတော့
တမလွန်ဘဝမှာ ဒါနရဲ့ အကျိုးပဲလို့ ဟောကြားတော်မူပါ

ခုတိယအကြိုး

တယ်။ သည်အခါ သီဟံစစ်သူကြီးက “အရှင်ဘုရား၊ ရှင်တော်ဘုရား ဟောကြားတော်မူတဲ့ ယခု ပစ္စက္ခာဝ ဒါနရှင်ရရှိတဲ့ အကျိုးလေးမျိုးကို တပည့်တော်ကိုယ်တိုင် ရရှိနေတာ ဖြစ်တဲ့အတွက် ဒါနကုသိုလ် ဆိုတာ သည်ဘဝမှာ အကျိုးပေးတာ ဆိုတာ ကိုယ်တွေ့အနေနဲ့ တပည့်တော် လေးလေးစားထဲ ယုကြည် လက်ပါတယ် ဘုရား။”

ဒါနဟာ လူပြည်နှင့်ရပ် ကောင်းမြှတ်တဲ့ သုဂတ္တိဘုံဘဝ ရောက်စေတယ် ဆိုတဲ့ အကျိုးဟာ တပည့်တော်ကိုယ်တွေ့ မဟုတ်ပါ။ ဒါပေမယ့် အမှန်ကိုသာ ဆိုတော်မူတ်တဲ့ ရှင်တော်ဘုရား အပေါ်မှာ ယုကြည်လေးစားတဲ့ အတွက် ဒါနဟာ သုဂတ္တိဘုံဘဝ ရောက်စေတယ်ဆိုတဲ့ ရှင်တော်ဘုရား မိန့်ကြားထော်မူချက်ကိုလည်း တပည့်တော်မနှုတ်မသုန် ယုကြည်ပါတယ်လို့ လျောက်ထားပါတယ်။

(အင့်အိုရှိ ပါ့၍တော်၊ သီဟသေနာပတီဆုတ်)

ဒါဟာ ဒါနကုသိုလ် သည်ဘဝမှာ အကျိုးပေးတယ် ဆိုတဲ့ အဖြော့၊ သာဓာကပါပဲပါ။

သီလကုသိုလ် သည်ဘဝမှာ အကျိုးပေးပုံကို ရှင်တော်ဘုရားက သီလနှင့် ပြည့်စုံသူ...

(o) စည်းစီမံ့သွား ချမ်းသာကြွယ်ဝတယ်။

(j) သီလရှိသူရဲ့ ကောင်းသတင်းဟာ လေညာ

လေအောက် ထက်အောက် မရွေး၊ ရပ်လေးမျက်နှာ ပြန့်လိုင်ထင်ရှားကျော်ကြားတယ်။

(၃) သီလရှိသူဟာ ဘယ်ပရီသတ် ဘယ်မင်းပဲ့စီးပွဲကိုပဲ ဝင်ဝင် တည်တည်ပြုမြှင့်မြှင့် လူဖြေရရ ခဲ့ခဲ့ညားညား ဝင်ဝင့်စားစား ဝင်ရောက်နိုင်တယ်။

(၄) သီလရှိသူဟာ သေလွန်တဲ့အခါ တွေတွေ ဝေဝေ မြေမြေလျော့လျော့ မရှိဘဲ ကောင်းတဲ့ အာရုံကို အာရုံ ပြုပြီး သေလွန်ရတယ်။

ဒါတွေဟာ အင့်အိုရှိ ပါ့၍တော် ဝိနည်းမဟာဝါ ပါ့၍တော်များမှာ လာတဲ့ သီလရဲ့ ယခုဘဝမှာ ရရှိတဲ့ အကျိုးတွေပဲ ဖြစ်တယ်။

သီလကြောင့် ယခု ဘဝ ရရှိနိုင်တဲ့ အကျိုးတွေဟာ အလွန်များပါတယ်။ ရှင်တော်ဘုရားက “ချစ်သားတို့ ပစ္စည်းလေးပါး၊ လာဘ်လာဘာ ပေါ်များချင်လျှင် သိတင်းသုံးဖော်များ၊ ဒကာ ဒကာမများ၊ နတ်များ ချစ်ခင်လေးစား ကြည်ညိုစေချင် လျှင် သက်ရှည်ဆင်းလှ၊ သူခနှစ်ဖြာ၊ ကာယ်၊ ညာဏာ၊ ဗလနှစ်ပါး၊ တိုးပွားစေချင်လျှင် သီလနှင့် ပြည့်စုံအောင် နေကြ စသည်ဖြင့် သီလရဲ့ ယခုဘဝ ရနိုင်တဲ့ အကျိုးတရားတွေ ဟောထားတာ အများကြီး၊ အများကြီးပါပဲ။

ဘဝနာ ကုသိုလ်ရဲ့ ယခုဘဝ လက်ငင်းရနိုင်တဲ့ အကျိုးတရားတွေကတော့ ရှေ့ပြုလို့ ကုန်နိုင်စရာ မရှိအောင်

အဲသံဖွယ်ရာ မြို့မြောင်လှပါတယ်။ သတိမထားမိလို့သာ တချို့ မသိကြတေသပါ။ နမူနာတစ်ခုကို ပြောရမည်ဆိုလျှင် တရားအားထုတ်ခြင်းဆိုတဲ့ ဘာဝနာ ကုသိလ်ဟာ စုံရှိမှုဖွေး ငိုက္ခားရှုံးတွေကို လွန်မြောက်စေနိုင်တယ်။ ကိုယ် မချမ်း သာမှု၊ စိတ်မချမ်းသာမှုအဝေး၊ ရေဂါဘယ် အထွေထွေကို ပျောက်ကင်းစေနိုင်တယ်။ မင်္ဂလာကြော်၊ ဖိုလ်ဉာဏ်၊ နိုဗ္ဗာန်ကို ရေစေနိုင်တယ်လို့ မဟာသတိပဋိဌာန် သုတေသနတော်မှာ ရှင်တော် ဘုရား ပောကြားထားတော်မှုတာကို ယနေ့ ဗုဒ္ဓဘာသာဝင် တိုင်း သိပြီး ဖြစ်ပါလိမ့်မည်။ သည်အကျိုးတရားတွေကို မိမိ တို့ သွွှား၊ ဝိရိယာ၊ ဉာဏ်၊ ပါရမီအလိုက် ထိုက်သလို ခဲ့နား နေရတဲ့ ပုဂ္ဂိုလ်တွေလည်း နည်းလှတယ် မဟုတ်ပါဘူး။

ဒါက ဒီဘာဝလုပ်တဲ့ ဘာဝနာကုသိလ် ဒီဘာဝအကျိုးပေးတယ် ဆိုတာနဲ့ ပတ်သက်တဲ့ အကြောင်းအချက် အမြှက် မျှသာ ဖြစ်ပါတယ်။

သည်ဘာဝလုပ်တဲ့ဒါန ကုသိလ်၊ သည်ဘာဝ ထင်ထင် ရှားရား အကျိုးပေးတဲ့ သာဓကတွေကတော့ ...

ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲတဲ့ မဟာဒုက်ဟာ ကသုပ ဘုရားရှင်ကို ဆွမ်းကပ်လှုလိုက်တာနဲ့ တစ်ပြိုင်နက် နေပြည်တော်ရဲ့ သူငွေးကြီး ဖြစ်သွားပါတယ်။

ပုံစွဲအမည်ရှိတဲ့ ဆင်းရဲသား အနီးမောင်နှုံးဟာ ရှင် သာရီပုံစွဲရာ ကိုယ်တော်မြှတ်ကြီးကို သူတို့ တတ်အားသမျှ

ဆွမ်းဒါန ပြုလိုက်တာနဲ့ ချက်ချင်း သူငွေးကြီး ဖြစ်သွားပါ တယ်။

ကာကဝလိယ အနီးမောင်နှုံးဟာ ရှင်မဟားကသုပ ကိုယ်တော်မြှတ်ကြီးကို ဆွမ်းတစ်နှပ် ကပ်လှုလိုက်ရတာနဲ့ ချက်ချင်း သူငွေးကြီးတွေ ဖြစ်သွားကြပါတယ်။

ဒါတွေကတော့ ကျမ်းကုန်များမှာလာတဲ့ ယခုဘဝ လုပ်တဲ့ ကုသိလ်၊ ယခု ဘဝ အကျိုးပေးတယ်ဆိုတာနဲ့ ပတ် သက်တဲ့ ဝွေးသက်သော်ပဲ ဖြစ်ပါတယ်။ သည်လောက်ဆို လျှင် သည်ပြဿနာ ပြေကောင်းစရာ ရှိပါပြီ။

အမေး

မည်သိမှု မရည်ရွယ်ဘဲ မိမိကြောင့် သွေ့စွာဝါတစ်ခု ပြင်းထန်စွာ ထိခိုက် မိပါက မိမိမှာ အပြစ်ရှိပါသလား။

အဖြေါး

သည် မေးခွန်းကို ဖြေရလှင် စေ တနာဟာ အခိုကပါပဲလို့ ဖြေရမှာ ပါပဲ။ ဘယ်လို့ ရည်ရွယ်ချက်မှ မရှိဘဲ မတော်တဆ လုပ်စိ တဲ့ အလုပ်ဟာ စေတနာ မပါတဲ့အတွက် မိမိမှာ ဘာအပြစ်မှ မရှိပါဘူး။

ရှင်တော်ဘုရား လက်ထက်က တစ်နေ့မှာ ဆုံးရဟန်းတွေ တော့မီးရှိကြပါတယ်။ မီးဟာ လူတွေကို

ကူးစက်လောင်ကျမ်းပြီး လူတွေ သေကုန်ပါတယ်။ ဆွဲကိရဟန်းတွေဟာ သူတို့ ပါရာမိက အာပတ်များ သင့်နေသလားလို့ သံသယဖြစ်ပြီး ရှင်တော်ဘုရားကို လျောက်ထားတဲ့အခါ ရှင်တော်ဘုရားက သေစေလိုတဲ့ ဆန္ဒမရှိဘဲ လုပ်တဲ့ အလုပ် ဖြစ်လို့ ပါရာမိက အာပတ် မသင့်၊ အပြစ်မရှိလို့ အဆုံးအဖြတ် ပေးတော် မူပါတယ်။

(ပါရာမိက၏ပို့ဗောက် တတိယ ပါရာမိက ဂိန်တော်)

သည်မေးခွန်းနင့် အလားတူ မေးခွန်းမျိုး အမြှုပ်ပေးခဲ့ မူးပြီ ထင်ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ ဝေါ် နိပါတ် ဗာတ် သက်သေ တွေကတော့ အများကြီးပါပဲ။ သည်နေရာမှာ စေတနာ (ရည်ရွယ်ချက်)က အဆုံးအဖြတ် ပေးပါတယ်။ စေတနာ သန့်လျင်၊ ရည်ရွယ်ချက် ဇာဌာင်းလျင် ဘယ်လိုမှ မရည်ရွယ်ဘဲ မတော်တဲ့ဆဲ လုပ်မိပြောမိလျင် ဘာမှ အပြစ် မရှိဘူးလို့ မှတ်သားဖို့ပဲ ဖြစ်ပါတယ်။

နံပါတ်(၁) (၄) နဲ့ အလားတူ မေးခွန်းမျိုးတွေကို ဤစာအပ်မှာပဲ အဖြေပေးပြီး ဖြစ်တဲ့အတွက် ရှာကြည့်ဖို့ပြောကြားလိုက်ပါတယ်။

ခုတိယအကြောင်း

မေးခွန်း(၃၅)

အမေး

မသိသေးသော ဓမ္မအန္တစ်သာရတွေ ကို အကျယ်တပ်နဲ့ သိရှိလေအောင် ကရဏာတရား မေတ္တာထားပြီး ဗုဒ္ဓဝါဒဆိုင်ရာ ရတနာများ စာစောင်မှ ဖြေကြားသိဝါဒ ပေး နေသော အရှင်သူမြတ်ဘုရား။

တပည့်တော်ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်ပါတယ်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းကန်တွေကို အမြဲ လေ့လာနိုးကြားပါတယ်။ တစ်ခါတစ်ရဲမှာ အနက် အဓိပ္ပာယ်မှာ မသိရှိလေမယ့် ဗုဒ္ဓဘာသာကို ကြည့်သိလေးစားတဲ့ အနေနဲ့ အနက်မသိသော ပါ၌ဘုရားစာတွေကို အမြှုပ်တဲ့ ပေး ရှိပါတယ်။

ခုတိယအကြောင်း

ဘေးမှာ နားထောင်နေသော သူငယ်ချင်းဟာလည်း
မုဒ္ဒဘာသာဝင် ဟစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူ၊ ရဲ့
ခံယူချက်နှင့် တပည့်တော်ခံယူချက်နှင့် တော်တော်လေး၊ မြား
နားနေပါတယ်။ သူငယ်ချင်းပြောပုံက အန်က်မသီသောပါ၌
ကို ရွတ်ဖတ်လို့ ဘာမှ မထိုရောက်ဘူး ပြောပါတယ်။ ဒါ
မှန်ပါသလား။ တပည့်တော် ခံယူချက်ကတော့ မုဒ္ဒဘာရား ဟော
ကြားခဲ့သော စကား၊ အနှစ်သာရှိကို မသီရှိသည့် တိုင်အောင်
သည်စကား အနှစ်သာရသည် ကောင်းသော စကား၊ ကောင်း
သော ဝါဒ၊ ကောင်းသောအကျိုးပေး လိမ့်မည် ဟူသော
ခံယူချက်နှင့် ရွတ်ဖတ်နေတာကတော့ အမှန်ဖြစ်ပါ တယ်။
သည်လို့ အန်က်မသီသော ပါ၌ဂုဏ်တော်တွေကို ရွတ်ဖတ်နေလို့
အကျိုးခံစားခွင့် ရှိပါသလား၊ မရှိဘူးလားဆိုတာ ကရာဇာ
မေတ္တာပွားပြီး ဖြေကြားတော်မှပါ အရှင်သူမြတ် ဘုရား။

မောင်စံသိန်းလှိုင်
ပဒေသာမြို့သစ်၊ ပြင်းလွှင်၍။

အမြဲ

**အန်က်မသီဘဲ တရား ပါ၌တော်
တွေ ရွတ်ဖတ်ခြင်း။**

အန်က်အဓိုာယ် မသီသောလည်း ဒါတွေဟာ ကောင်း
သော အန်က်အဓိုာယ် အနှစ်သာရရှိတဲ့ တရားတွေပဲဆိုတဲ့
အသိနဲ့ မမှုစကြား၊ အနတ္တလက္ခဏသုတော်၊ ပရိတ်ကြီး အစရှိတဲ့

ပါ၌တွေကို ကြည်ညိုလေးစားစွာ ရွတ်ဖတ်တာဟာ များစွာ
အကျိုးရှိပါတယ်။ ကုသိလ်တရားတွေ မိမိသွေးသနမှာ များစွာ
ဖြစ်ပွားပါတယ်။

ဒါတွေဟာ ကောင်းတဲ့ အဓိုာယ် အနှစ်သာရရှိတဲ့
တရားတွေပဲလို့ သိတာ၊ သိပြီးတော့ ကြည်ညိုလေးစားတာ
တွေဟာ ဘုရားကို ကြည်ညိုတဲ့၊ တရားသံယာတွေကို ကြည်
ညိုတဲ့ ကုသိလ်စိတ်တွေပဲ မဟုတ်ပါလား၊ သည်လို့ ကြည်ညို
ရုံမကဘဲ နှုတ်နဲ့ပါ ရွတ်တယ်ဆိုတော့ မမွေးပောမင်္ဂလာ
ကုသိလ် အထူးတွေ ဖြစ်တော့ (အဓိုာယ်) သိသလောက်
အကျိုးမ ရောက်သော်လည်း) အလွန်မွန်ဖြတ်တဲ့ ကုသိလ်တွေ
ဖြစ်တယ် လို့ ဆိုရပါမယ်။ သည်နေရာမှာ သာစကတစ်ရပ်ကို
ထဲတ်ရပျော် ခုလို့ ပွင့်လင်းရာသီမှာ ရပ်တကာ ရွာအနဲ့
ပဋ္ဌာန်းရွတ်ဆိုပွဲကြီးတွေ ခြိမ်ခြိမ်သဲ ကျင်းပနေကြတာ
အားလုံးအသိပဲ ဖြစ်ပါတယ်။

အဲသည် ပဋ္ဌာန်းပွဲတော်ကြီးတွေမှာ ရွတ်ဆို ပူဇော်
နေကြတဲ့ ပဋ္ဌာန်း ဒေသနာတော်ကြီးဟာ ကျမ်းစာအပ်ကြီး
ငါးအုပ်မျှ ဖြစ်ပါတယ်။ သည် ကျမ်းစာအုပ်ကြီးငါးအုပ်ဟာ
ရှင်တော်ဘုရား တာဝတီးသာ နတ်ပြည်မှာ ဟောကြားတော်
မူခဲ့တဲ့ မူလ ပဋ္ဌာန်းဒေသနာတော်ကြီးကတော့ “သည်ရွှေ
သည်မှုနှင့်ပဲ” လို့ ကဏ္ဍားတပ်ပြီး နှုတ်ခမ်းသတ်လို့ မရအောင်
မြားမြောင် ကျယ်ဝန်းလှပါတယ်။

အခုံရှိနေတဲ့ ကျမ်းစာအပ်ပါးအပ်လာ ပဋိန်း အသနာ တော်ကြီးကတော့ ရှင်သာရိပုထ္ခရာ ကိုယ်တော်မြတ် ကြီးက သူ၊ တပည့် ရဟန်းတော်နဲ့ ရာတို့အား သူတို့ဘေးနဲ့ လက်ခံ နိုင်ရဲ့မျှ အကျဉ်းချုံပြီး ပောထားတော်မူတဲ့ အသနာတော် ဖြစ်ပါတယ်။

ကသ္ထပ ရှင်တော်ဘုရား လက်ထက်က ကုသိုလ် အကုသိုလ် အဆိုးအကောင်းမျှ မသိကြဘဲ အဟိတ် တိရှိစွာန် လင်းနဲ့သား ငါးရာတို့ဟာ လိုက်ရှုကြီးထဲမှာ နေကြပါတယ်။ ရဟန်းတော်တစ်ပါးဟာ အဲသည် လိုက်ရှုကြီးထဲမှာ အဘိဓမ္မာ အသနာကို ရွတ်ဆိုလေ့ ရှိပါတယ်။ လင်းနဲ့သား ငါးရာတို့ ဟာ အဲသည် ရဟန်းတော်ရဲ့ တရားသံကို ကြားရတာ သူတို့ သဘောကျ စိတ်ကြည်လင်ကြရပါတယ်။ ကြည်ညိုတယ်လို့ ဆိုရမှာပါပဲ။ ဒါဟာ ကောင်းကျိုးဆိုးပြစ်ရယ်လို့ မသိဘဲ ကြည်ညိုတဲ့ အတွက် ဉာဏ်ပွဲယူတ် (ဉာဏ်မပါတဲ့) ကုသိုလ် စိတ်ပါပဲ။ လင်းနဲ့သား ငါးရာတို့ဟာ စုတေတဲ့ အော် အဲသည် ကုသိုလ်ကြာ့င့် တာဝတီးသာ နှစ်ပြည်မှာ ဖြစ်ကြရပါတယ်။

သူတို့ဟာ ယခု ရှင်တော်ဘုရား လက်ထက်မှာ ရှင်သာရိပုထ္ခရာ ကိုယ်တော်မြတ်ကြီးရဲ့ တပည့်ရဟန်း ငါးရာတို့ ဖြစ်လာကြပြီး ပဋိန်း အသနာတော်ကြီး အပါအဝင် အဘိဓမ္မာ အသနာတော် အစဉ်ကို ဦးစွာ နာယူကြရကာ အဘိဓမ္မာ အသနာတော်ရဲ့ အရသာကို ပြည့်ဝစွာ ခံစားကြရပါတယ်။

ရုတိယအကြိမ်

နောက်ထပ် သာကေလေး တစ်ခုကို ပြရလျှင် တော်တွင်း တစ်နေရာရှိ အိုင်နဲ့ဘေးမှာ ရဟန်းတော်တစ်ပါး တရားကို ရွတ်ဆိုသူရှေ့နှေ့ပါတယ်။ သည်အခါ အား ကလေး တစ်ကောင်ဟာ တရားသံကို နှစ်ခြိုက်စွာ နားစိုက် ထောင်နေပါတယ်။ သည်လို့ အားကလေး နားထောင်နေတုန်းမှာ နွားကျောင်း သား တစ်ယောက် ရောက်လာပြီး အမှတ်တမဲ့ အားကလေး ကျောကုန်းပေါ် တုတ်ထောက်ပြီး ရဟန်းရဲ့ တရားသံကို နားထောင်ပြန်ပါတယ်။ နွားကျောင်းသားဟာ လည်း တရားသံကို သဘောကျ နှစ်ခြိုက်နေတာနဲ့ တုတ်ကို တော်တော်နဲ့ နေရာမရွှေ့မိဘဲ နားထောင်နေတာကြာ့င့် ကျောကုန်းပေါ် က တုတ်ထောက်ခံထားရတဲ့ အားကလေးဟာ အဲသည်နေရာတွင်ပဲ အသက်ပျောက်ကာ တရားသံကို နှစ် သက်ကြည်ညိုတဲ့ စေတနာကြာ့င့် အသက်နဲတ်ရွာ တာဝတီးသာ ရောက်ပြီး မရွှေ့ကာ အေဝပ္ပါယာ (အားနှစ်သား) အဖြစ် တစ်မီးတနားကြီးကို ချမ်းသာကြီးပွား တန်ခိုးထွားနေပါသတဲ့။

ဒါတွေက သူတော်ပါး ရွတ်ဆိုသံကို နာကြားကြည်ညို တဲ့ ကုသိုလ်ကြာ့င့် အကျိုးခံစားရပုံ အနည်းငယ်မျှ ဖြစ်ပါတယ်။ ကိုယ်တိုင် ရွတ်ဆိုလို့ရတဲ့ ကုသိုလ်အကျိုးကို ခံစားရပုံတွေကတော့ ...

(၁) ပရိတ်ကြီး တစ်ဆယ့်တစ်သုတ်ကို အမိုးပွားယ အသေအချာ မသိဘဲ မှုန်မှန်ရွတ်ဆိုတဲ့ ကုသိုလ်ကြာ့င့်

ရုတိယအကြိမ်

အသတ်ခံရမည့် ဘေးက လွတ်ခဲ့ရပုံ။

(j) တစ်ခုသော ပါဉိုဂါထာကို အကြိမ်များနှင့် ရွတ်ဆိုတဲ့ ကုသိလ်ကြောင့် မမျှော်လင့်ဘဲ ထောင်တဲ့မှ လွတ်ခဲ့ရပုံ။

(၃) ပဋိန်း ၂၄ ဝစ္စည်းမျှကို အဓိပ္ပာယ်မသိဘဲ ယုံကြည်ကြည် ရွတ်ဆိုတဲ့ ကုသိလ်ကံကြောင့် စီးပွားရေးနှင့် တိုးဪာက်ရပုံ၊ လာသ်လာဘန္ဒိုင်ရပုံ စသည်များပဲ ဖြစ်ပါတယ်။

ဒီလို သာမကတွေ သိသမျှ ထုတ်နှစ်ပြရမယ် ဆိုလျှင် “အတော် ဝတ္ထုသာမကမှာ ကျောင်းတိုင်းတွင် ကိုးကြောင်းရေး ဆယ်ကြောင်းရေး စာတိုက်ချင်း ယုက်ထွေး၍ မကျေးသာ မဆန့်သာ ပေါ်များလုပါတော့သည်” ဟူသော လယ်ကို ဆရာတော်ကြီး၏ စကားအတိုင်း ကုန်နိုင်ဖွယ်မရှိ ပေါ်များ လုပါဘိလို့ ဆိုရပါလိမ့်မယ်။

ဒါကြောင့် အဓိပ္ပာယ် အသေအချာ မသိဘဲ ကြည်ဆိုတဲ့ စိတ်ထားနဲ့ ဘုရားစကား ပါဉိုတော်များ ဂုဏ်တော်များ၊ ကို ရွတ်ဆို များများကုသိလ်ဖြစ် အကျိုးရတယ်လို့ မှတ်ထားပြီး များများကြီး ရွတ်ဆိုများများပါလို့ တိုက်တွန်းလိုက်ပါတယ်။

အဓိပ္ပာယ်ကို သိပြီး ရွတ်ဆိုများများလျှင်တော့ တုမရ နှင့်မသာ အကျိုးသမုဒ္ဒရာကြီး ဖြစ်သွားမှာပဲလို့လည်း ထပ်ပြောလိုက်ပါတယ်။

မေးခွန်း(၃၅)

အမောင်

ဆရာတော် အရှင်မြတ်ဘုရား။
တပည့်တော်သည် နံနက်ဆွမ်းခဲ့ ထွက်တဲ့အခါ စိတ်ထဲကနေပြီး မေတ္တာသတ်၌ “ယခေါစီမှာ နပ်ရောပရဲ ပိုမ်းအဆုံးထိကို တပည့်တော် သက်ဖော်တိပါသည် ဘုရား။ ယခုလို တပည့်တော် ရွတ်ခြင်းသည် အသွေးထွက် ရွတ်သလို အကျိုး ရှိမရှိ သိလိုပါ၍ ဖြေကြားပေးတော်မူပါရန် ရှိသေစွာ လျောက်ထားအပ်ပါသည် အရှင်သူမြတ်ဘုရား။”

တပည့်တော်

ရှင်သုန္တ
ကိုသိန်းဝရိယတ္ထာ စာသင်တိုက်၊ ပဲခဲ့ပြီး။

အပြေ

မေတ္တာသုတ်ကို စိတ်နဲ့ရွတ်ဆိုတာ
အသထွက် သလိုပဲ အကျိုးရပါ
တယ်။ မေတ္တာဆိုတာ အကျိုးစီးပွားကို လိုလားတဲ့ (အဒေသ
စေတသိက်နဲ့ ယဉ်တဲ့) စိတ်ပဲ။ မေတ္တာရှိတယ်၊ မေတ္တာပွား
တယ်ဆိုတာ အဲသည် စိတ်ကို ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်
ပုဂ္ဂိုလ်သတ္တဝါများအပေါ် ပုံနှင့် အကော လွမ်းခြေဖြန့်ကျက်ထား
တာပါ။ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာစေချင်တာပါပဲ။
ပုဂ္ဂိုလ် သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားတာပါပဲ။

ဒါကိုကြည့်လျှင် မေတ္တာရှိတယ်၊ မေတ္တာပွားတယ်
ဆိုတာ အဓိက စိတ်အလုပ်ပဲ။ သည်တော့ စိတ်ထဲမှာ
သည်လို အကျိုးစီးပွားလိုလားတဲ့ သဘောမျိုး မရှိဘဲ တော်း
တွေးချင်ရာ တွေးပြီး နှုတ်နဲ့ မေတ္တာသုတ်ကို ဘယ်လောက်ပဲ
ရွတ်ဆိုရွတ်ဆို မေတ္တာရှိရာ မေတ္တာပွားရာ မရောက်ပါဘူး၊
ကုသိုလ်တော့ အထိက်အလျောက် ဖြစ်ပါတယ်။

မေတ္တာရှိတာနဲ့ ပတ်သက်ပြီး ကိုရင်ကို ပြောချင်တာက
ကိုရင် မေတ္တာသုတ် ရွတ်တဲ့အခါ ယောက်စီမှ စပြီး ရွတ်
တယ် ဆိုပါတယ်။ အဲသည်လို မရွတ်ဘဲ ကရုဏ်ယက စပြီး
ရွတ်ပါ။ ရွတ်ရှုံးသာ မဟုတ်ဘဲ သည်ဂါထာတွေ အနက်
အစိုးပွားယောကို သိရှိနားလည်အောင် လေ့လာပါ။ အဲသည်
အတိုင်းလည်း ကျင့်သုံးပါ။

အဲသည် ဂါထာတွေမှာ လာတဲ့ တရားတွေဟာ

ခုတိယအကြိုင်

မေတ္တာမွားခင် ရှေးအနိုင် ကြိုတင် ဖြည့်ကျင့်ထားရမည့်
အရေးကြီးတဲ့ (မေတ္တာပုဇွဲဘာဂပဋိပဒါ)
တရားတွေ ဖြစ်ပါ
တယ်။ မေတ္တာ၏ ရှေးအနိုင်မှာ ဖြစ်တဲ့ အကျင့်မွား ဖြစ်ပါတယ်။
သည်အကျင့်တရားတွေနဲ့ ပြည့်စုံလျင် ပြည့်စုံသလောက်
မေတ္တာပွားတာ စရိုးရောက် မေတ္တာကမ္မားနဲ့ ပေါက်ပါလိမ့်
မယ်။ မေတ္တာတန်ခိုး ပွားတိုးကာ ထက်မြှက်ပါလိမ့်မယ်လို့
ပြောလိုပါတယ်။

ခုတိယအကြိုင်

မေးခွန်း(၃၄)

အမော

ရဟန်းဘဝဖြင့် အနဲ့သာအနဲ့တါး
ပါး ရှိခိုးရာတွင် လောက်ဘက်ဖြစ်
သော အမိအဖနှင့် ဆရာများကို ရှိခိုးလို့ ရမရ ခွဲခြားဖြေတော်
မူပါ ဘုရား။

အကြံ

ရဟန်းက ရှိမခိုးကောင်းသော
ပုဂ္ဂိုလ်များ

- ၁။ ရွာတွင်း၌ ဝင်သော ရဟန်း၊
၂။ လမ်း၌ ရောက်နေသော ရဟန်း၊

ဒုတိယအကြံ

- ၃။ မြှောင်ထဲ၌ ရောက်နေသော ရဟန်း။
၄။ ရှိခိုးဝပ်ချသည်ကို နှလုံးမသွင်းသော (ကရုမစိုက်
သော) ရဟန်း။
၅။ အပိုပျော်နေသော ရဟန်း။
၆။ ယာရုသောက်ရှုံး (ရောက်နေသော) ရဟန်း။
၇။ ဆွမ်းယူရှုံး (ရောက်နေသော) ရဟန်း။
၈။ တစ်ဖက်ရန်သူ၌ လည်သွားသော ရဟန်း။
၉။ တစ်ပါးသော အာရုံး စိတ်ထားခိုက်ရဟန်း။
၁၀။ အဝတ်မဖို့ ကိုယ်တုံးလုံး ရဟန်း။
၁၁။ ခဲ့ဖွယ်ကို ခဲ့စားဆဲ ရဟန်း။
၁၂။ ဆွမ်းသောဇူးကို စားဆဲရဟန်း။
၁၃။ ကျင်ကြီးစွန်းနေသော ရဟန်း။
၁၄။ ကျင်ငယ် စွန်းနေသော ရဟန်း။
၁၅။ သံယာ့ဘာမှ နှင်ထုတ်ထားသော (ဥက္ကာတ္ထက)
ရဟန်း။
၁၆။ သီးတင်းငယ် (မိမိအောက် သီက္ကာ-ဝါငယ်
သော) ရဟန်း။
၁၇။ လူ, သာမဏော။
၁၈။ မိမိနှင့် အယူမတူသော အစွဲဝါဒီ ဘက်သား
လည်း ဖြစ်သော သီတင်းကြီးသူ (မိမိထက်
ဝါကြီးသူ)

ဒုတိယအကြံ

- ၁၉။ မာတုဂါမ၊
 ၂၀။ ပဏ္ဍာက်၊
 ၂၁။ ပရိဝါသ်နှင့်သော ရဟန်း။
 ၂၂။ အရင်:သို့ ငင်ထိက်သော (အစက ပြန်ကောက်
 ထိက်သော) ရဟန်း။
 ၂၃။ မာနတ်ကျင့်ထိက်သော ရဟန်း။
 ၂၄။ မာနတ်ကျင့်ဆဲ ရဟန်း။
 ၂၅။ အဗ္ဗာန် သွင်းထိက်သော ရဟန်း ပေါင်း ၂၅
 ပါ: ဖြစ်ပါတယ်။

ဒါကြောင့် တစ်ခါတစ်ရဲ ဆွမ်းဘူး:ပေးနေတဲ့ မထောင်
 ကြီးကို ဝတ်ချမယ် လုပ်တဲ့အခါ မထောင်ကြီးများက နေနေဝတ်
 မချော့ စသည်ဖြင့် တားမြစ်တတ်တာကို တွေ့ဖူးကြပါ
 လိမ့်မယ်။ ဝတ်ချမယ်တဲ့အတွက် အပြစ် (အာပတ်) တော့ မသင့်
 ပါဘူး။

သည် အဝန္တိယ (ရှိမခိုးသင့်တဲ့) ပုဂ္ဂိုလ်များထဲက
 နံပါတ် ၁၅ မှ ၂၅ ထိ ၁၂ ဦးတိုကို ရှိခိုးဝတ်ချလျှင်
 အာပတ်သင့်ပါတယ်။ (နံပါတ် ၁၇ အရ လူ၊ သာမဏေ
 နှစ်ဦး ယူပါ။)

ဆရာမီဘများဟာ နံပါတ် ၁၇-၁၈ တို့အရ ရှိမခိုး
 ရတဲ့ စာရင်းမှာ ပါဝင်နေသူများ ဖြစ်တဲ့အတွက် ရဟန်းဘဝ

ဖြင့် လူဝတ်ကြောင် ဆရာ မီဘများကို ရှိမခိုးကောင်းဟု
 မှတ်ရမှာ ဖြစ်ပါတယ်။

လောကမှာ ရာထူးအာဏာ စည်းစီမံခွဲစွာ ချမ်းသာ
 ကြယ်ဝြင်း။ လူပတ်ငါးတယ်ခြင်း အမျိုးအတ် အစရိတ္တာ
 ရှုက်တွေထက် သီလ (ကိုယ်ကျင့်တရား) ဟာ အမြတ်ဆုံးပါ။
 “မောယာ အတိုင် ဝဏ္ဏာစ၊ သီလမေဝ ကိုရှုံ့မဲ့”
 (အမျိုးအတ်တို့ အဆင်းလှခြင်းတို့ ဆိတာတွေဟာ အလကား
 ဟာတွေပါ။ သီလကသာ အမြတ်ဆုံး) လို့ ရှင်တော် ဗုဒ္ဓ
 မိန့်ဟတော်မှာခဲ့ပါတယ်။

လူဝတ်ကြောင်များမှာ တည်ရှိနိုင်တဲ့ သီလဟာ
 အလွန်ဆုံး (ကဟင့်သီလ) လူဝတ်ကြောင်တို့ စောင့်ထိန်း
 နိုင်တဲ့ (၁၀) ပါး သီလမျှသာ ဖြစ်ပါတယ်။ ရဟန်းမှာ တည်
 ရှိတဲ့ သီလကတော့ အကျဉ်းအားဖြင့် ၂၂၇ သယ်၊ အကျယ်
 ကုဋ္ဌကိုးထောင်ကျဉ်း ရှိပါတယ်။

ရဟန်းကို အသာထား ရှုံးသာမဏေများ စောင့်ထိန်း
 ရတဲ့ သီလသည်ပင် လိုင်း ဒက်၊ သေခိုး၊ ခန္ဓကဝတ်
 စသည်ဖြင့် လူဝတ်ကြောင်များ သီလထက် အများကြီး ပိုပါ
 တယ်။ ဒါကြောင့် လောကမှာ အမြတ်ဆုံး၊ အသာဆုံး၊
 သီလအနှစ်သာရှိနေတဲ့ ရှင်ရဟန်းများက သီလအနှစ်သာရှိ
 အားနည်းတဲ့ လူဝတ်ကြောင်များကို ရှိမခိုးကောင်းတာ ဖြစ်ပါ
 တယ်။

ရဟန်းများ ရှိခိုးရမယ့် ပုဂ္ဂိုလ်ဟာ သုံးဦးသာ ရှိပါတယ်။

- ၁။ မိမိထက် သိက္ခာဝါကြီးတဲ့ ရဟန်း။
 ၂။ မိမိနဲ့ ပေါင်းသင်းဆက်ဆံရေး ကွဲပြားသော
 လည်း ဓမ္မဝါဒီ-တရားလမ်းမန် ဘက်က
 ရပ်တည်တဲ့ မိမိထက် သိက္ခာဝါကြီးတဲ့ ရဟန်း
 (မိမိထက် သိက္ခာဝါကြီးစေကာမူ အဓမ္မဝါဒီဖြစ်
 လျှင် ရှိမခိုးကောင်း)

၃။ မြတ်စွာမွှာ သည် သုံးဦးပဲ ဖြစ်ပါတယ်။

သည်နေရာမှာ ရှိခိုးဦးချေတာနဲ့ လက်အပ်ချိတာ
 ကွဲပြားစေချင်ပါတယ်။ ရှိခိုးဦးချေတာ၏ဆိတာ “နုတ္တာ၊ ဒုံး၊
 လက်၊ မြေထက်ကျွဲ့၊ တည်ခြင်း၊ ဝပ်တွားရပါမည်”
 ဆိတ္တာ တည်ခြင်း ငါးပါးနှင့် အညီ ဦးနိမ့်ရှိကျိုး လေးလေး
 မြတ်မြတ် ရှိခိုးဝပ်ချေတာကို ဆိုပါတယ်။

လက်အပ်ချိတာကတော့ သည်လို့မဟုတ်ဘဲ လက်ဝါး
 နှစ်ဘက်ကို ကြာဖူးကြာင့် ပုံသဏ္ဌာန်ဖြစ်အောင် ပူးပြီးတော့
 နှလုံးသား တည်တည် ရင်မှာဖြစ်စေ၊ နုတ္တာ၊ မှာ ဖြစ်စေ
 ထားပြီး ကြည်သာရွင်ပျော် မျက်နှာထားနဲ့ ရင်ထဲ နှလုံးသားထဲ
 အသည်းထဲက လိုက်လုံး ခင်မေပါတယ်၊ လေးစားပါတယ်
 ဆိတ္တာ အမူအဓာ ပြတာ ဖြစ်ပါတယ်။ သည်လို့ကွဲပြားတယ်။

စန္ဒကဗျာရ ကာတ်တော်မှာ အလောင်းတော် စန္ဒကဗျာရ

နှတိယအကြိုး

မင်းသားဟာ ကော်ဖြေတ်အသတ်ခံရမည့် ဘေးက (သေတွင်းက)
 သံသနကလေး လွှတ်ကာ ရှင်ဘုရင်ဖြစ်လာပြီးတဲ့ နောက်မှာ
 (မိမိလည်ချောင်းသွေးနဲ့ ယဉ်ယူဇော်ဖို့ လုပ်လို တိုင်းသုပြည်သား
 များက နှင့်ထုတ်လိုက်တဲ့ အတွက် စလ္လာလရွာ ရောက်ပြီး
 စလ္လာလ ဖြစ်သွားတဲ့) ဓမည်းတော်ထဲ ရိုက္ခာထောက်ဖို့
 သွားတဲ့အခါ “ပတိမိတိ န ဝန္တတိ၊ အူဇာလိမ္မနကတွာ စိရိ
 ဒိဝ သာမိတိ ဝဒတိ” ရှိမခိုးဘဲ လက်အပ်ချိကာ အရှင်
 အသက်ရှည်ပါစေသတည်။ သည်လောက်ပဲ ဆိုတယ်လို့
 ဘတ်အငွေကထာမှာ ဆိုပါတယ်။

မလျှိုက်ခိုပါရားကြီးဟာ ဉာဏ်အမင်းရဲ့ ဓမ္မဒီဇို့
 အမည်ရှိတဲ့ မိမိရားကြီး ဖြစ်စဉ် အတိတ် ဘဝတုန်းက
 ဗာရာကာသီမင်းဟာ တစ်ရွာတစ်ပါးသော မင်း မိမိရားတို့ရဲ့
 လည်ချောင်းသွေးနဲ့ ဧည့်ပင်စောင့် ရှာကွန်းနတ်ကို ပူဇော်မည်
 ဆိုပြီး အားလုံးကို ဖမ်းခဲ့ ဧည့်ပင်မှာ စရိတ္တာပါတယ်။
 သူ့ကဲနဲ့သူ မင်းဖြစ်တာကို အလွှာယုံကြည်တာကြောင့်ပါပဲ။

သည်အခါ ဓမ္မဒီဇို့ မိမိရားကြီးက နတ်က မင်းဖြစ်
 အောင် လုပ်မပေါ်နိုင်ကြောင်း ယုတ္တိသက်သေအာမျိုးမျိုးနဲ့
 ဗာရာကာသီ မင်းကို နားလည်အောင် ရှင်းပြတဲ့အတွက်
 မင်းဟာ သဘောပေါက် နားလည်သွားလို့ မင်း၊ မိမိရား
 အားလုံးကို လွှတ်ပေး ပြီး မိမိထက်ကြီးသော မင်းများကို
 ရှိခိုးဝပ်ချာ မိမိအောက် ငယ်သော မင်းများကို လက်အပ်ချိကာ

နှတိယအကြိုး

မိမိကျူးလွန်မိတဲ့ အပြစ်များကို တောင်းပန်ပြီးနောက် ဆိုင်ရာ
တိုင်းပြည်များကို ပြန်သွားစေပါတယ်။

သည်ဝ္ဗ္ဗမှာလည်း ရှိခိုးတဲ့ နဲ့ လက်အပ်ချိတာကို
ကွဲကွဲပြားပြား ဖော်ပြထားတာကို တွေ့ရမှာ ဖြစ်ကြောင်း
ပြောလိုပါတယ်။

မေးခွန်း (၃၈)

အမေး

မန်ကျဉ်းစေ ကမ္မဝါကို ဘယ်ခုနစ်၊
ဘယ်အချိန်မှာ ဆရာတော်က
စထွင်ခဲ့သည်ကို သိလိုပါသည်။ ဖေကြားပေးပါ။
မောင်လွမ်း၁၀

အကြံ

မန်ကျဉ်းစေ ကမ္မဝါစာလုံးနဲ့ ပတ်
သက်ပြီး စိတ်ဝင်းစားသူ အတော်
များပါတယ်။ ဈေးနွေးကြပါတယ်။ မိမိတို့လည်း ငယ်စွဲက
မန်ကျဉ်းစေ ကမ္မဝါအကြားငါး မေးမြန်းလေ့လာဖူးခဲ့ပါတယ်။
လေ့လာလို့ သိရတာကတော့ “အင်းဝခေတ် ရှမ်းသိဟန်ဘွား
က ဘုန်းကြီးတွေ့သတ် ပိဋကတ်တော်တွေ့ ဖျက် စသည်ဖြင့်”

သာသနဖူက်မှ ပြုခဲ့ရာ သာသန၏ အသက်လို့ ဆိုရမည်
ကမ္မဝါယူးကို ကာကွယ်ဖို့ရာ မန်ကျဉ်းစေဟန် ဖန်တီးထား
ခြင်း ဖြစ်တယ်” လို့ သိရှုပြီး သည်အတိုင်းပဲ လက်ခံမှတ်သား
ခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း အတော်ကြောလောက်
က မြန်မာပညာရှိကြီးယူး အတော်စုံတဲ့ စကားရိုင်း တစ်ခုမှာ
ပုဂ္ဂိုလ်ကြီး တစ်ဦးက ဒီမန်ကျဉ်းစေ ကမ္မဝါအကြောင်းကို
ပြောပါတယ်။ သူပြောတာက အထက် ဖော်ပြပါ ရှမ်းသို့ဟန်
ဘွားနဲ့ ပတ်သက်တဲ့ အကြောင်းပါပဲ။ ဒီအခါ ပုဂ္ဂိုလ်ကြီး
တစ်ဦးက ဒါ လုံးဝမဟုတ်တဲ့ အကြောင်း၊ ယူတွဲလည်း
မရှိတဲ့ အကြောင်း ပြောပြီး သူ့အဆိုကို လက်မခံခဲ့ပါ။

အဲသည် ပုဂ္ဂိုလ်ကြီးရဲ့ အကြောင်းပြချက်ကိုတော့
မမှတ်မိလိုက်ပါဘူး။ အဲဒီ အချိန်ကစပြီး မန်ကျဉ်းစေ
ကမ္မဝါဟာ ရှမ်းသို့ဟန်ဘွားနဲ့ မပတ်သက်ဘူး ဆိုတာကိုတော့
အမှတ်အသား ပြထားလိုက်ပါတယ်။ ဆက်ပြီး သူတေသန
မလုပ်ဖြစ်ဘဲ အမှတ်တဲ့ နေလိုက်ပါတယ်။

အခု မောင်လွမ်းဝေရဲ့ အမေးကို တွေ့ရတော့မှ
ဒါကို ဆက်လက် သူတေသန ပြနေပါတယ်။ စာပေသက်မှာ
အကျော်အမော် အဘက်ဘက်က ပြည့်စုံတဲ့ ဆရာတော်ကြီး
တစ်ပါးက ရှမ်းသို့ဟန်ဘွား အကြောင်းကို ပြောပြီး ဒါဟာ
တကယ် ခိုင်မာတဲ့ အကြောင်း ဟုတ်ချင်မှ ဟုတ်မယ်။

ဆက်လက်ပြီး သူတေသန ပြုပို့ လိုလိမ့်ဦးမယ်
ထင်တယ်လို့ ခြင်းချက်ကလေးနဲ့ အမိန့်ရှိလိုက်တာကြောင့်
ဆက်လက်ပြီး သူတေသန ပြုတဲ့အခါ ...

အရှေ့တောင်အာရုံ နိုင်ငံများ ဖြစ်ကြတဲ့ အိန္ဒိယ၊
သီဟိုင်း၊ နိုပါ၊ တိဘက်၊ မြန်မာ၊ ထိုင်း၊ ကမ္မာဒီယား၊
လော့ ဗိုလ်နံနိုင်ငံများမှာ အသုံးပြနေကြတဲ့ အကွဲရာများ
ဟာ အိန္ဒိယပြည်တွင် ၇-ရာစု ဘီစီနောက်ပိုင်းမှာ ထွန်းကား
လာတဲ့ ပြဟ္မားအကွဲရာများများ ဖြစ်တယ်လို့ သိရပါတယ်။

သည် ပြဟ္မားအကွဲရာဟာလည်း (ဇွဲဝ) ဘီစီခန်းတွင်
ဖိနိရှိန် ကျောက်စာများမှာ တွေ့ရတဲ့ မြောက်ပိုင်း ဆီမံတစ်
အကွဲရာမှ ဆင်းသက်လာတာဖြစ်တဲ့ သည်အကွဲရာများကို
မက်ဆိုပိုတေားမီယား ကုန်သည်များက ယူဆောင်ခဲ့ပြီး ၃-
ရာစု ဘီစီး၊ အသောကကျောက်စာများကို ရေးထိုးတဲ့ အခါက
ပြီး ပြဟ္မားအကွဲရာလို့ အမည်တွင်တယ်လို့ သိရပါတယ်။

မြန်မာတို့ဟာ မြန်မာနိုင်ငံ မရောက်ပို့ အကွဲရာအရေး
အသား ရှိချင်မှရှိမယ်။ ရှိရင်တောင် အခါ ရေးသားနေတဲ့
အကွဲရာပုံသဏ္ဌာန်မျိုး ဟုတ်ဟန်မတူ။

မြန်မာနိုင်ငံသို့ ဝင်ရောက်နေထိုင်ပြီးနောက် ပုဂ္ဂိုလ်
အရောက် ပူး။ မွန်တို့နှင့် ရောနေ့နေထိုင်ပြီး ပူး။ မွန်တို့
ဆီက ဘာသာစာပေ အရေးအသားများကို သင်ယူတဲ့အခါ
ပူးအကွဲရာက ပြပြင်မှ နည်းပါးပြီး ရှုပ်ထွေး၍ မွန်အကွဲရာ

အရေးအသာက အတော်အသင့် ပြုပြင်ထားတဲ့အတွက်
ပိုမိုရင်းလင်းတာကြောင့် မြန်မာတို့က မွန်တို့၏ အက္ခရာ
ပုံသဏ္ဌာန်ကို လက်ခံရယူရေးသား သုံးစွဲပုံ ရပါတယ်။

မွန်အက္ခရာဟာ လေးထောင့်အက္ခရာဖြစ်ပါတယ်။
ပုဂံခေတ် မြန်မာအက္ခရာဟာလည်း လေးထောင့် အက္ခရာပုံ
ဖြစ်ပါတယ်။ ရာဇဗုံမာရ ကျောက်စာမျက်နှာ လေးဖက်မှာ
ပါ၏၊ မွန်၊ မြန်မာ၊ ပျူး၊ ဘာသာလေးမျိုးနဲ့ ရေးထိုးထားရာမှာ
ပါ၏၊ မွန်နဲ့ မြန်မာ အက္ခရာများ တူညီနေတာ တွေ့ရပါတယ်။

ဒါကြောင့် ယနေ့ ရေးသားနေကြတဲ့ အက္ခရာကို
မွန်-မြန်မာ အက္ခရာလို့ ခေါ်ပါတယ်။ ပုဂံခေတ် ကျောက်စာ
များရဲ့ ပုံသဏ္ဌာန်ဟာ လေးထောင့်တွေ့ဖြစ်တာကို လေ့လာသူ
တိုင်း တွေ့ပြီး ဖြစ်ပါလိမ့်မယ်။

ဖော်ပြပါ သမိုင်းကျောက်စာ အထောက်အထားများ
အရ မြန်မာစာခေတ်ဦးက မြန်မာအက္ခရာဟာ လေးထောင့်
ပုံသဏ္ဌာန် ဖြစ်တယ်လို့ ယူဆရမှာပဲ။

ထောင်း ပိုင်ကတ်စာပေတွေဟာ အနော်ရထာ
မင်းကြီး လက်ထက်ကျေမှ သထုံးက တစ်ဆင့် ပုဂံကို ရောက်
လာတာ ဖြစ်ပါတယ်။ သည်စာပေတွေထဲမှာ ကမ္မဝါတွေလည်း
ပါလာပါတယ်။ သည်ကမ္မဝါစာတွေကို ဆင့်ပျားကူးယူတဲ့အခါ
လက်ရှိ ရေးသား အသုံးပြန်နေကြဖြစ်တဲ့ အက္ခရာတွေနဲ့ပဲ
ရေးသားတာ ဖြစ်တော့ ကမ္မဝါစာတွေဟာ မူလကတည်းက

ခုတိယအကြောင်း

လေးထောင့် အက္ခရာတွေနဲ့ချည်း ဖြစ်နေမှာပါပဲ။

နောက် တဖည်းဖြည်း ပြုပြင်ပြောင်းလဲ လာခဲ့တာ
ယနေ့ဆုံးလျှင် ပင်မလေးထောင့်ပဲ အက္ခရာဟာ ပေါ်က်လူ
မတတ် ဖြစ်ပြီး အငိုင်းပဲ အက္ခရာကသာ နေရာယူ လွမ်းမိုး
နေတာ တွေ့ရပါတယ်။

သည်အငိုင်းပဲ အက္ခရာကို ဘယ်ခေတ်လောက်က
စတင်အသုံးပြုလာတယ် ဆိုတာကိုတော့ ခန့်မှန်းဖို့ မလွယ်ပါ။
သက်တော် ၉၀ ကျော် ဆရာတော်ကြီးများပင် ခန့်မှန်းဖို့
မလွယ်ကြောင်း မိန့်ကြားကြပါတယ်။

အက္ခရာ သမိုင်းကြောင်းကို မလေ့လာဖူးသူများက
တော့ မြန်မာတို့ရဲ့ ပင်မ အက္ခရာဟာ အငိုင်းပဲ ဖြစ်ပြီး
လေးထောင့်ပဲ အက္ခရာဟာ နောက်မှ ပြုပြင်ပြောင်းလဲ ဖြစ်
ပေါ်လာတဲ့ အက္ခရာလို့ ပြောင်းပြန် ထင်နေကြတဲ့အတွက်
ဒီမေးခွန်း ပေါ်လာဟန် တူပါတယ်။

ဒါကြောင့် သည်မေးခွန်းကို ဖြေဆုံးလျှင် လေး
ထောင့်ပဲ အက္ခရာနဲ့ မန်ကျေည်းစွဲ ကမ္မဝါစာကို ဘယ်ခုန်စဲ့
ဘယ်ဆရာတော်က စတွင်ခဲ့တယ်လို့ နယ်ကျော်းကျော်းနဲ့
ဖြေလို့မရဘဲ ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်
ပုဂံကို သာသနာ တော် ကောက်ချိန်က ရှင်အရဟဲ အစရှိတဲ့
ပညာရှိရဟန်းတော် မြတ်ကြီးများ ပညာရှိလုပ်ရှိလို့များက
စတင်ရေးသား ခဲ့တာ ဖြစ်တယ်လို့ပဲ ဖြေဆုံးလိုက်ပါတယ်။

ခုတိယအကြောင်း

ထောင့်လေးထောင်နဲ့ အလျားအနဲ့ ပမာဏ ရှိရပါတယ်။
အနဲ့ရဝါသကောစာပိ၊ ဒီယင်္ခာ မနိုပ္ပါကော်။
အမှတေယျာ ဒိုဟာဇူးဝါ၊ တိရိယွှေန ဝဋ္ဌတိ။
(ရွှေခါဒု)

သင်းပိုင်ဟာ အလျားအားဖြင့် အတိဆုံး လက်ချပ်
အတောင် (လက်သီးဆုပ်ထားတဲ့ အတောင်) နင့် ငါးထောင်
ရှိရသည်။

အနဲ့အားဖြင့် လက်ချပ်အတောင်နဲ့ သုံးတောင့်ထွာ
သို့မဟုတ် နှစ်တောင် ရှိရသည်။ သို့မှ သက်နဲ့အရာမြှောက်၍
ဝတ်ကောင်းသည်။

ကွင်း (ရွင်း) ချုပ်လိုက်လျှင် အလျားအနဲ့ ပျောက်ပြီး
ဘယ်မှာ သက်နဲ့အရာ မြှောက်ပါတော့မလဲ၊ ဘယ်မှာ
သက်နဲ့ ဟုတ်ပါတော့မလဲ၊ လူ့ပုံးနဲ့ ဘာတူးတော့မှာလဲ၊
သက်နဲ့ မဟုတ်လျှင် ဝတ်ကောင်းပါမည်လား။

သည်လို လူ့အသုံးအဆောင်နဲ့ တူတဲ့ အဝတ်မျိုး၊
ပိန်ပို့း စသည်ကို အသုံးပြုလျှင် လူတွေက သာကိုဝင်
မင်းသား ဘုရားသားတော် ဖြစ်တဲ့ ရဟန်းတွေဟာ ကာမဂ္ဂ၏
ခဲ့စားတဲ့ လူတွေနဲ့ ဘာတူးသေးသလဲ။ မတော်မတည့် ဝတ်
ဆင်ကြတယ်၊ အသုံးပြုကြတယ်လို့ ကဲ့ရဲ့လေးရှိကြပါတယ်။

သည်လို ကဲ့ရဲ့တာကို ရှင်တော်ဘုရား ကြားသိတော်မူ
လျှင် ခေါ်ယူစစ်ဆေး မေးမြန်းပြီး ကဲ့ရဲ့တဲ့အတိုင်းမှန်လျှင်

ဓမ္မာန်း(၃၂)

အမေး(၁)

ရှင်ရဟန်းများ သင်းပိုင်ကို ကွင်း
(ရွင်း) ချုပ်ဝတ်ကောင်းပါသလား။

အမေး(၂)

ရှင်ရဟန်းများ စေတိတည်ကောင်း
ပါသလား။

မင်းကျောင်းစာသင်တိုက်၊ လွှိုင်ကော်နှုံး၊ ကယားပြည်နယ်။

အမေး(၁)

ရှင်ရဟန်းများ သင်းပိုင်ကို ကွင်း
(ရွင်း) ချုပ်ပြီး မဝတ်ကောင်း။

သင်းပိုင်က လူ့ပုံးနဲ့ လုံချည်နဲ့ မတူစေရပါဘူး။

ရှင်တော်ဘရားက ထပ်မံ ကဲ့ရဲ့ရှုတ်ချုပြီး သီက္ခာပုဒ်တော် ပည်တားမြစ်တော် မူလိုက်ပါတယ်။ ရှင်တော်ဘရား လက် ထက်က ဒီလို ကွင်း (ရွင်း) သင်းပိုင်လုပ်ဝတ်ရင် လူတွေက ကဲ့ရဲ့ကြပြီး ရှင်တော် ဘရားကလည်း တားမြစ်တော်မူမှာ သေချာပါတယ်။

နောက်တစ်ချက်က ရဟန်းတော်များ သက်န်းအသစ် ရလျှင် သက်န်းရဲ့ ထောင့်တစ်ခုခုမှာ ကဗျာပိန္ဒြာ ထိုးရပါတယ်။ (အော်ရောင်၊ ရွှေ့အွေ့ရောင်၊ အနောက်ရောင်) ဒီသုံးမျိုးထက် အရောင်တစ်မျိုးမျိုးရှိတဲ့ အစက်အပြောက် ဂိုင်းဂိုင်းကလေး တစ်ခုရေးထိုးလိုက်ရပါတယ်။) အဲသည်လို ကဗျာပိန္ဒြာ ထိုးပြီးမှ ဝတ်ရပါတယ်။ မထိုးဘဲဝတ်ရင် အာပတ်သင့်ပါတယ်။

သက်န်းကို အဓိဋ္ဌာန်တင်လျှင် အဲသည် ကဗျာပိန္ဒြာထိုးမှ အဓိဋ္ဌာန်တင်လို့ ရပါတယ်။ အဲသည် ကဗျာပိန္ဒြာကို သက်န်းရဲ့ ထောင့် မှာ ထိုးရတယ်ဆိုတော့ ကွင်း (ရွင်း) မှာ ထောင့်မှုမရှိဘဲ ဘယ်လို ကဗျာပိန္ဒြာ ထိုးမလဲ၊ ကဗျာပိန္ဒြာ မထိုးလျှင်လည်း မဝတ် ကောင်းဘူးဆိုတော့ သည်ကွင်း (ရွင်း) သင်းပိုင်ကို မဝတ် ကောင်းဘူးလို့သာ မှတ်သားရန် ဖြစ်ပါတယ်။

စကားစပ်တာနဲ့ တစ်ဆက်တည်း ပြောလိုတာက အဲသကိုင့်အကြောင်း။

အဲသကိုင့်ဟာ ရှင်ရဟန်းများအနဲ့ အလွန် အသုံးဝင် အရေးပါတဲ့ အဝတ်အထည် ဖြစ်ပါတယ်။ ဆောင်းတွင်းအေး

ချိန်မှာဆိုလျှင် စောင်တစ်ထည်လောက် အားကိုးရပါတယ်။ နွေအခါ အတွက်ဆိုလည်း ချွေးခဲ့အတွက် အသုံးပြုရပါတယ်။

ဒါပေမယ့် ယနေ့ ပုဂ္ဂိုလ်အတော်များများဟာ အကျိုး တစ်ခြမ်းပဲကို အဲသကိုင့်ဆိုပြီး ဝတ်ဆင်အသုံးပြုနေကြပါတယ်။ အရောင်မျိုးစုံ အကွက်ဆန်းမျိုးစုံ စိတ်ပေါ်ဘိတ်တွေကလည်း အများအပြား ပန်းများတွေ ဝေဝေဆာဘာနဲ့ လူဝတ်ကြောင် အကျိုးထက်တောင် လုပေအောင် တန်ဆာဆင် ချုပ်လုပ်ထားကဲပါသေးတယ်။

အဲသည်လို ချုပ်လုပ်ထားတဲ့ အကျိုးတစ်ခြမ်းပဲကို ဝတ်ပြီးလမ်းထွက်တဲ့အခါ အချို့ စောင့်စည်းမှုမရှိတဲ့ ပုဂ္ဂိုလ် များ ဟာ ကေသိကို လုံးငြေားပဲ့ပေါ်တင်ပြီး အကျိုးအလှကို လူမြင်အောင် ဖော်ပြခဲ့ မြို့တဲ့ စွာထဲမှာတောင် သမဏဏဲ့ကြောင်းမဲ့စွာနှင့် ပရီမဏ္ဍာလ၊ သုပ္ပါန္တာ သီက္ခာပုဒ်တော်များကို ချိုးဖောက် ဖျက်ဆီးကာ ဧည့်ကိုသွားနေကြတာဟာ သာသနာ တော်ကို ကြည်ညိုပြီးသား ပုဂ္ဂိုလ်များ အကြည်ညိုပုက်စရာ၊ မကြည်ညိုသေးသူများ တိုးပြီး မကြည်ညိုစရာ၊ သာသနာ တော်ကို အထင်အမြင် သေးစရာ ဖြစ်တဲ့အတွက် သည်အကျိုး တစ်ခြမ်းပဲကို အဲသကိုင့်အဖြစ် အသုံးမပြုသင့်ဘူးလို့ ထင်ပါတယ်။

သက်န်း ပရီက္ခာရာ ရောင်းချွဲတဲ့ ပုဂ္ဂိုလ်များကလည်း သာသနာတော် သန်ရှင်းတည်တဲ့ပြန်များရေးကို အားပေး

အလေးထားတဲ့ အနေနဲ့ သည်လို မအပ်မရာ ပစ္စည်းမျိုးကို
ချုပ်လုပ်ရောင်းချခြင်းမှ ရောင်ကြဉ်သင့်ကြောင်း ပြောကြား
လိုပါတယ်။

အမြဲ(၂)

၁။ တေတာ အာမန္တ ယီသတ္တာ၊
သာဝကေ သာသနေ ရတေ။

ကဏ္ဍထ နေတွာစူဗေပေထ၊ တနဲ့
သပြဟွာစာရိနော။

၂။ ထူပဲ ကရောထ မူဇေထ၊ နို့ဗြိတော
သော မဟာမတီ။

မို့ဗြိသိညာနဲ့ မေသရှိ၊ သာဝ
ကော မေ ဝစောကရော။

ထိုအခါ ရှင်တော်ဘုရားက သာသနာတော်၌
မွေ့လျော်တော်မှုကန်သော တပည့် ရဟန်းတော်တို့ကို ချစ်သား
တို့ သင်တို့၏ သိတ်၏သုံးဖော်ဖြစ်တဲ့ ငါသားတော် “ဗာဟိုယ
ဒါရှစ်ရိုယ်” ရဲ့ ရုပ်အမောင်းကို ယူဆောင်ပြီး မီးသြံးပြုလို
လိုက်ကြ၊ ကြွင်းကျော်တဲ့ အရှုံးစာတ်ပြာများကို ထူပါ (ဖေတီ)
တည်ထား ကိုကျယ်ပူဇော်ကြ။

ငါဘုရား၏ အဆုံးအမ စကားကို နားထောင်တတ်တဲ့
ဆုံးမတိုင်းသာ လိုက်နာကျင့်သုံးတတ်တဲ့ ကြီးမြတ်သော

ခုတိယအကြိမ်

ပညာရှင်ဖြစ်တဲ့ ငါသားတော် “ဗာဟိုယဒါရှစ်ရိုယ်” သည်
ပရိနို့ဗြို့ဗြို့ ဝင်စံရပ်သိမ်း ချပ်ဖြို့မ်းသွားလေပြီ။

ငါသားတော် “ဗာဟိုယဒါရှစ်ရိုယ်” ဟာ ငါဘုရား
သွန်သင်ညွှန်ကြား သစ္စာလေးပါး မြတ်တရားကို လျင်လျင်
မြန်မြန် သိစွမ်းနိုင်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ အမြန်ဆုံး သိနိုင်စွမ်းတဲ့
အကြီးမြတ်ဆုံး တော်ဂုံးထူးခွာ ပုဂ္ဂိုလ်ထူး ဖြစ်ပါပေတယ်လို့
မိန့်ကြားတော် မူလေပြီ။

ဗာဟိုယဒါရှစ်ရိုယ် ဆိုတာ အဝတ်မရှိတာနဲ့ သစ်
သားစ ကလေးတွေကို ကြိုးနဲ့သိပြီး အရှက်အကြောက်
လုပြီဖော်ရန် ခါးပတ်လည့်မှာ တန်းစိလျှော့ပတ် ခုထားတဲ့
ပရိမြိုင်တစ်ဦး ဖြစ်ပါတယ်။

သူဟာ ရှင်တော်ဘုရား သာဝထွေ့မြို့ဗွဲ့ စွမ်းခံ
ကြတော်မှုစဉ် ရှင်တော်ဘုရား နောက်တော်က တကောက်
ကောက် လိုက်ပြီး သူ၊ အား တရားဟောဖို့ အကြိုမြို့မ်း
တောင်းပန်လျောက်ထားတာနဲ့ ရှင်တော်ဘုရားက “ဒီဇွဲဒီဇွဲ
မတ္တာ့-မြင်ရင်မြင်တယ်မှတ်” စသည် အနည်းငယ်မျှ လောကြား
တော်မှုလိုက်တဲ့ တရားကို နာရှုနဲ့ ရဟန်းဖြစ်သွားပါတယ်။

သူက ရဟန်းပြုပေးပို့ တောင်းပန်တဲ့အခါ ရှင်တော်
ဘုရားက သက်နဲ့ရာခဲ့ဖို့ မိန့်တော်မှတ်တာနဲ့ သူဟာ သက်နဲ့
အရှာထွက်တဲ့အခါ အမိုက်ပုံမှာ အဝတ်အစားတွေ ကောက်နေ
တန်း မြေဖုတ်ဘီလူး ပူးနေတဲ့ နွားမက စုံလိုက်တာ

ခုတိယအကြိမ်

တစ်ခါတည်း ပရိနိဗ္ဗာန် ပြုသွားပါတယ်။ ရဟန်း မပြုလိုက်ရ ပါဘူး။

ရှင်တော်ဘုရား ဆွမ်းခံအပြန်မှာ ဗာဟိယဒါရစီရိယ အလောင်းကို အမှိုက်ပုံထဲမှာ တွေ့တာနဲ့ အထက်ဖော်ပြပါ အတိုင်း အလောင်းကို မီးသွှေ့ပြီး စေတီတည်ထား ပူဇော်ခိုင်းတာ ဖြစ်ပါတယ်။

သည်ဖော်ပြပါ (ဗာဟိယဒါရစီယထေရာပဒါန်) ကို ထောက်ထား၍ လည်းကောင်း-

သီဟိုင်ကျွန်း မဟာနေတီကြီးမှာ ချို့ယွင်းပျောက် ပျက်နေသော အရာများကို ရဟန်းတော်များ အက်တော့ ဗာထေးလိမ်းကျုံ ပြုပြင်နေကြစဉ် ရဟန်းတော်တစ်ပါးဟာ မြေချော် လက်ချော်ဖြစ်ပြီး စေတီတော် အဝန်းမှ လိမ့်ကျေပါ တယ်။

သည်အခါ ရဟန်းတော်က “ဓမ္မဂပရိဗ္ဗာ မ ရက္ခတု-ဓမ္မဂသတ် ပရိတ်တရားတော်သည် ငါအား စောင့်ရှောက်ပါစေ သတည်း” ဟု ရွတ်ဆို အဓိဋ္ဌာန်လိုက်တာနဲ့ စေတီဝန်း အဆင့်တစ်ခု ထွက်လာပြီး ရဟန်းတော်အား ခံယူထားလိုက် သည်။ (သဂါထာဝရု သံယုတ်အငွေကထာ) ဟူသော အချက်ကို ထောက်ထား၍ လည်းကောင်း၊ ရှင်ရဟန်းများ စေတီတည် ခြင်း၊ ပြုပြင်မွမ်းမြှင့်းကို ဓမ္မဝိနယနှင့် မဆန်းကျင်သော အားဖြင့် ပြုလုပ်ကောင်းသည်ဟု ဆိုနိုင်ပါသည်။

နှစ်ယအကြိမ်

မေးခွန်း(၄၀)

အမေး

ဆရာခင်များ ...

မက်လာရှစ်ပါးနှင့် ပတ်သက်၍
ပြောကြားပါရန် ရှိသေ့စွာ စာရေးသား၍ မေးလိုက်ရပါသည်။
အလောင်းတော် မဟာရက္ခတ် ရသောဝမှာ ရှိနေစဉ် လူ.
လောက၌ “မက်လာ” ဟူသည်နှင့် စပ်လျဉ်း၍ အငြင်းအခဲ
ပြဿနာများ ဖြစ်ကြရသည်ဟု ကြားမှုးပါသည်။ ငါး
“မက်လာ” ပြဿနာကို အလောင်းတော် မဟာရက္ခတ်
ရသောက ညွှန်ပြဟောကြားမှ ရှင်းလင်းခဲ့ရသည်ဟုလည်း
သိရပါသည်။ ငါး မက်လာတရားတော်သည် မည်သည်

ခုတိယအကြိမ်

ဘတ်တော်မှာ ပါရှိပါသနည်း။ ငွေး မင်္ဂလာတရားတော်ကို
မူရင်း ပါမိတော်နှင့်တကွ မြန်မာပြန်ကို ပူးတွဲသိလို၍
သက်ဆိုင်ရာ ပါဒများအလိုက် ဖြေကြားပေးပါ ခင်ဗျား။
မောင်သက်နိုင်း။
စစ်ကိုင်းတိုင်း၊ ချောင်းဦးနှို့နယ်၊ ဝါးလုံးတင်ရွား။

အကြံ

အလောင်းတော် ရက္ခိတရသော၏
မင်္ဂလာတရား

ဗာရာဏသိပြည် ပြဟ္မာဒတ်မင်း မင်းပြုစဉ် လူတို့၌
မင်္ဂလာ ပြသော ဖြစ်ပေါ်လာပါသည်။ ဘယ်သူမျှ မဖြေရှင်း
နိုင်တဲ့ အတွက် ဥယျာဉ်တော်ထဲက ရသေ့တွေကို မေးကြပါ
သည်။ ရသေ့တွေကလည်း သည်မင်္ဂလာပြသောကို မိမိတို့
မဖြေရှင်းနိုင်း။ မိမိတို့ ဆရာ ဟိမဝန္တာက ရက္ခိတရသောက
တော့ ပညာကြီးမားတဲ့ ရသေ့ဖြစ်တဲ့အတွက် ပြောကြားနိုင်
လိမ့်မည်လို့ ပြောတာနဲ့ ဘုရင်က ဟိမဝန္တာကို တပည့်တော်တို့
မသွားနိုင်ပါ၊ အရှင်ဘာရားတို့ပါ ဆရာကြီးကို သွားမေးပြီး
တပည့်တော်တို့ကို ပြန်ပြောပါလို့ တိုက်တွန်းလျောက်ထားပါ
တယ်။ သည်အခါ ရသေ့တွေက ဟိမဝန္တာသွားပြီး ဆရာရက္ခိတ
ရသောကို မေးခါ ပြန်လာပြီး ပြဟ္မာဒတ်မင်းကြီးကို ဆရာစကား
အရ ပြန်ပြောပြကြပုံမှာ ...

အလောင်းတော် ရက္ခိတကို တပည့်ကြီးက မေးပုံး။

အရှင်ဆရာ မင်္ဂလာကို အလိုရှိသော ပုဂ္ဂိုလ်သည် ဘာကို
ရွတ်ဆိုလျက် ဝေဒသုံးပုတို့တွင် အဘယ်ဝေဒကို သင်ယူလျက်
အဘယ်သုတေသနကို သင်ကြားလျက် ဤလောက်၌ လည်းကောင်း၊
တမလွန်လောက်၌ လည်းကောင်း၊ ဘယ်သို့ ပြုသည်ရှိသော်
အပြစ်ကင်းကွာ ဘယ်သို့သော မင်္ဂလာဖြင့် စောင့်ရှောက်
အပ်သူပဲ ဖြစ်ပါသနည်း။

၁။ အကြိမ်ပုဂ္ဂိုလ်သည် ဘုမ္မစိုး အစ ကာမာဝရ
နတ်တို့ကို လည်းကောင်း၊ ထိမ္မအထက် ရုပါဝစရ ပြဟ္မာတို့ကို
လည်းကောင်း၊ ကိုယ်ဖြင့် တွားသွားတတ်သော မြို့၊ ကင်း၊
သန်း စသည်တို့ကို လည်းကောင်း၊ ကြွင်းသော သတ္တဝါ
မှန်သမျှတို့ကို မေတ္တာဘာဝနာဖြင့် အမြဲမပြတ် ပွားများအလေး
မြှုအပ်၏။ ထိုမေတ္တာပွားမှုကို ထိုပုဂ္ဂိုလ်၏ သတ္တဝါတို့၌
အမြဲဖြစ်ပွား မင်္ဂလာတရားဟု ဆိုကြကုန်၏။

၂။ အကြိမ်ပုဂ္ဂိုလ်သည် အလုံးစုံသော သတ္တဝါ
အပေါင်းအား စိတ်နှုန်းတို့ နှစ်မြဲချေသော ဖြစ်ခြင်းရှိ၏။ သူ
တစ်ပါးတို့၏ မကောင်းဆိုအပ်သော စကားတို့ကို သူ ငါ
ကို ဆဲရေးပြီစသည် ဘက်ပြန်မှု မပြုတတ်။ ထိုသည်းခံခြင်း
ကို ထိုပုဂ္ဂိုလ်၏ အပြစ်ကင်းသော မင်္ဂလာဟု ဆိုကြကုန်၏။

၃။ အကြိမ်ပုဂ္ဂိုလ်သည် ငယ်ပေါင်း ကြီးဖော်
မိတ်ဆွေအများ၌ အတတ်ပညာအားဖြင့် လည်းကောင်း၊
အမျိုးအားဖြင့် လည်းကောင်း၊ ဥစ္စအားဖြင့် လည်းကောင်း၊

အတ်အားဖြင့် လည်းကောင်း၊ မထိမဲ့မြင် မပြုတတ်။ ကောင်းသော ပညာရှိ၏။ အကြောင်းကိစ္စ ဖြစ်ပေါ်သောအခါ ဆင်ခြင်စဉ်းစားတတ်သော ပညာရှိလည်း ဖြစ်၍ ထိမိတ်ဆွေ တိုကို မထိမဲ့မြင် မပြုတတ်။ ထိုသို့ မထိမဲ့မြင် မပြုခြင်းကို မိတ်ဆွေတို့၌ အပြစ်ကင်းသော မင်္ဂလာဟု ဆိုကြကုန်၏။

၄။ မိတ်ဆွေကျင့်ဝတ် မချေတ်ယွင်းသော အကြောင်းပုဂ္ဂိုလ်အား စင်စစ် သူတော်ကောင်း ဖြစ်ကြသော မိတ်ဆွေ တို့ ရှိကြကုန်၏။ အမိတ်ဝင်လိုရာ တက်ယူနိုင်လောက်အောင် ရင်နှီးကျမ်းဝင် ကြကုန်၏။ ထိုမိတ်ဆွေတိုကို မပြစ်မှားတတ်။ ထိုမိတ်ဆွေတိုကို မိမိဥဇ္ဈာဖြင့် ဝေဖန်ခွဲခြမ်းပေးကမ်းမှ ပြုတတ်၏။ ထိုသို့ မိတ်ဆွေတိုကို မပြစ်မှား။ ခွဲခြမ်းဝေဖန်မှု ပြုခြင်းကို စင်စစ် အကန်ပင် မိတ်ဆွေတို့၌ အပြစ်ကင်းသော မင်္ဂလာဟု ဆိုကြကုန်၏။

၅။ အကြောင်းပုဂ္ဂိုလ်၏ အနီးသည် သက်တူရွယ်မှု ညီညွတ်သော နေ့ဖြစ်၏။ လင့်အလိုလိုက်တတ်၏။ သုစရိတ်တရား လိုလားကျင့်ကြတတ်၏။ အမြိုမဟုတ် သားသည် အမေ ဖြစ်၏။ အမျိုးကျင့်ဝတ်စောင့်တတ်၏။ သီလရိ၏။ လင်ကို လုပ်ကျေးတတ်၏။ ထိုနေ့မျိုး ရှိနေခြင်းကို နေ့မှာယူး တို့၌ အပြစ်ကင်းကွာ မင်္ဂလာဟု၍ စင်စစ်ဆိုကြကုန်၏။

၆။ အကြောင်းပုဂ္ဂိုလ်သည် လူတို့၏ အရှင်ဖြစ်သော များသော အခြေအရုံရှိသော မင်းသည် သူတို့၏ စင်ကြယ်

သည်၏ အဖြစ်ကိုလည်းကောင်း၊ လုံလဝိရိယကိုလည်းကောင်း သိ၏။ ငါနှင့် နှစ်ဦးကွဲပြားသူ ဖြစ်လိမ့်မည် မဟုတ်ဟု လည်းကောင်း၊ ဤသူကား ငါအာ ချစ်ကျွမ်းဝင်သူ လူအရင်းဟု လည်းကောင်း သိ၏။ ထိုသို့ဖြစ်ခြင်းကိုပင် မင်းတို့၌ စင်စစ် အပြစ်ကင်းကွာ မင်္ဂလာဟု၍ ဆိုကြကုန်၏။

၇။ သွေ့တရား ရှိသုသည် ကြည့်ထိသောစိတ် ရှိသုသည်ဖြစ်၍ ဝမ်းမြောက် ဝမ်းသာသောစိတ် ရှိသုသည်ဖြစ်၍ ထမင်းကို လည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ ပန်းနှုန်းသာပျောင်းကိုလည်းကောင်း ပေးလှုသုသည်ဖြစ်အဲ။ ထိုသို့ ရှုံးခြင်းကို စင်စစ် နတ်ပြည့်တို့၌ အပြစ်ကင်းကွာ ကောင်းသော မင်္ဂလာဟု ဆိုကြကုန်၏။

၈။ အကြောင်းပုဂ္ဂိုလ်ကို ညာတ်ပညာဖြင့် ဤဗီးမားကုန် သော အရိယာ ရဟန္တာအရှင်မြတ်တို့သည် အရိယာ တရားဖြင့် သုတ်သင်ပေးကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည်လည်း ကောင်းမြတ်သော သူတော်စင် အကျင့်နှင့် ပြည့်စုံစေကြ ကုန်၏။ ပဋိဝဝ စဟုသုတေသန ရှိကြကုန်၏။ ထိုအရာကို ရဟန္တာတို့ အလယ်၌ ရအပ်သော မင်္ဂလာဟု၍ ပညာရှိတို့ ဆိုကြကုန်၏။

၉။ ဆိုခဲ့ပြီး ကောင်းမှုအကျင့်တို့သည် ပညာရှိတို့ ချီးမှုမဲ့ အပ် ရှုံးသာကို တို့ဗျားစေတတ်သော မင်္ဂလာတို့ ဖြစ်ကြကုန်၏။ ဤလောက်၌ ပညာရှိ ပုဂ္ဂိုလ်တို့သည် ထိုမင်္ဂလာတို့ကို ကျင့်ကြမှုပဲကြကုန်၏။

ဒီနှေမင်္ဂလာစသော လောကမင်္ဂလာ အများတွင် တစ်ခု
တလေ့မျှ မှန်ကန်လှသည် မရှိပါပေ။ တစ်ခုတည်းသော
ပရမ္မာသွားနို့သည်သာ အမြတ်ဆုံး အမှန်ဆုံး သွား
ဖြစ်ပါပေသတည်။

အထက်ပါ မင်္ဂလာတရား ရှစ်ပါးမှာ ၁၃၀ကယာ
စတုတွေတွေ၊ ဒသကနိုပါတော်-မဟာမင်္ဂလာဘတ် အနွေကယာမှာ
ပါရှိပါတယ်။

ငှါး အနွေကယာကို ရှာဖွေကြည့်ရပါ။

မေးခွန်း (၄၁)

အမေး

ဆရာ ဟံသာသီရိ ခင်ဗျား ...
စောဒါသာကု ကုသာဒါစော
ဒါယသာဒ ဒသာယာဒါ။
သာသာဓိကု ကုဓိသာသာ၊
ကုဒကုဘု ဘုကုဒကု။
ဂါထာရဲ့ အနက်ကို သိလိုပါတယ် ခင်ဗျား။
မောင်ရဲစွန်းနှင့်
ဒသမတန်း၊ တပ်တွင်း (အထက်)၊ စလင်းနှင့်နယ်။

အပြော

စောဒါသာကု ဂါထာရဲ့ အနက်မှာ
အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဝေ-ရန်သူတို့သည်။ ၃၁-၁၀။သော အရပ်သို့။ သာ-
လျင်မြန်စွာ။ ကု-ပြေားစေကုန်သတည်း။

အုတိယအကြိမ်

ကု-မကောင်းသော သူတို့သည်။ သာ-မိမိအလိုလို။
ဒါ-အကြံအစည်း ပျက်သောအားဖြင့်။ ၁၀-ပျောက်စေကုန်
သတည်း။

ဒါ-ဒါနဲ့စေတနာကြောင့်။ ယသာ-အခြေအရုံ အကော်
အစောတို့သည်။ ၃-များများစေသတည်း။

ဒသာ-ဆယ်ပါးကုန်သော ရန်သူတို့သည်။ ယ-
ကုသိုလ်ဆယ်ပါး တန်ခိုးအားကြောင့်။ ဒါ-ပျောက်စေကုန်
သတည်း။

သာသာ-မက်မောခြင်းရှိသော သူတို့နှင့်။ ၆-ရည်မြင့်
စွာ။ ကု-မပေါင်းဖော်ရပါစေသတည်း။

ကုဓိ-အမျက်ဒေသကြီးသူတို့ကို။ သာသာ-ဆုံးမ
ထိဝါဒ ပေးသဖြင့် အောင်ပါစေသတည်း။

ကု-သူတော်ကောင်းတို့နှင့်။ ၃-မပြတ်။ ကု-ဖြစ်လေ
ရာရာ သံသရာ ဘဝ္မား။ ဘု-ပေါင်းဖော်ရပါစေ သတည်း။

ဘု-မကောင်းသော သူတို့နှင့်။ ကု-ဖြစ်လေရာ
အရပ်တွင်။ ၃-အခါခေါပ်သိမ်း။ ကု-မတွေ့ရပါစေ သတည်း။

၁၀ဒါသာကု ဂါယာအနက်များ အခြားစာအုပ်ငယ်
ကလေးများများလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် အခု
ပေးထားတဲ့ အနက်ဟာ အချိုတ်အဆက်မိမိ အမိပ္ပါယ်ရှိရှိ
အနှစ်သာရ ပြည့်ပြည့်ဝဝ ရှိတဲ့အနက် ဖြစ်တယ်လို့ သဘော
ကျတဲ့ အတွက် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဒုတိယအကြိမ်

မေးခွန်း(၄၂)

အမေး

ပါရာမိကျပြီး အသွင် မမြောင်း
သေးသူ ရဟန်းအသွင်နှင့်ပင်
ဒါနပြု၍ ကုသိုလ်ရခြင်း ဘာဝနာမွား၍ ကုသိုလ်ရခြင်းများ
ရှိနိုင် သလို သီလစောင့်၍ ကုသိုလ်လိုချင်လျှင် လူတို့၏
ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး သီလများကို ဘုရားထံတွင်
ဆောက်တည်၍ ကုသိုလ်ရနိုင်ပါသလား။

မောင်အေးရှိ
စိန်ကန်လန်ကျေးရွာ၊ မင်းလျှို့နယ်။
ပဲခူးတိုင်း။

ဒုတိယအကြိမ်

အဖြ

ကုသိလ်ရနိုင်ပါတယ်။သည်အဖြ
အတွက် နည်းနည်း ချေပြာရလျှင်
ငါးပါးသီလဟာ လူသားမှန်သလျှေ ကေန် ကျင့်သုံးရမည့်
လူ၊ ကျင့်ဝတ် နိစ္စသီလ ဖြစ်ပါတယ်။ မကျင့်သုံးလျှင် လောက
ပြစ်၊ သသရာပြစ် နှစ်မျိုးစလုံး သင့်ရောက်မှာ ဖြစ်ပါတယ်။
ဘရား စသည်၏ ရှုံးတော်မောက်မှာ ဖြစ်စေ
မိမိကိုယ်တိုင် ဖြစ်စေ ဆောက်တည်နိုင်ပါတယ်။

မွေးရာပါ သဘာဝ သီချွဲသီလဖြစ်တဲ့ အတွက် ဆောက်
တည်သည် ဖြစ်စေ၊ မဆောက်တည်သည်ဖြစ်စေ ကျူးလျှင်
လျှင် အပြစ်ရှိပြီး ရှောင်ကြဉ်လျှင် အပြစ်ကင်း ကုသိလ်ရမှာ
ဖြစ်ပါတယ်။

ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး သီလ များကတော့
အမွန်းတင် သီလများ ဖြစ်တဲ့ အတွက် စောင့်ထိန်းနိုင်လျှင်
ကုသိလ် ရှိပြီး မစောင့်ထိန်းနိုင်လျှင် ထူးထွေထွေ အပြစ်ရှိ
တယ်လို့ မဆိုနိုင်ပါဘူး။

သည်သီလတွေမှာ ငါးပါး သီလထက် ပိုလာတဲ့
သိက္ခာပုဒ်တွေဟာ မျှက်စိုး၊ နား၊ နား၊ လျှား၊ ကိုယ်၊ နှုတ်၊
စိတ်တို့မှာ ဖြစ်နိုင်တဲ့ တက္ခာ လောဘ (အဒေါသ မေတ္တာ၏
ဆန်းကျင်ဘက်) ဒေါသဆိုတဲ့ အကုသိလ်တွေ မဖြစ်ရအောင်
ထိန်းသိမ်းစောင့်စည်းမှုတွေပဲ ဖြစ်ပါတယ်။

ဒါကို ဘယ်သူတော့ စောင့်ထိန်းနိုင်တယ်၊ ဘယ်သူ
တော့ မစောင့်ထိန်းနိုင်ဘူးလို့ ဆိုသင့်မယ် မထင်ပါဘူး။

သူတ္ထန် အသနာတော်တွေထဲမှာ သုံးပါလ နဂါးမင်း၊
ဘူရိဒ်တ် နဂါးမင်း၊ ယုန်မင်း စသည် အပါယ်ဘုံသား
တိရဲ့အောင်များ ဥပုသံသီလ စောင့်သုံးကြပြောင်း တွေ့ရပါလိမ့်
မယ်။

သည်လို့ အပါယ်ဘုံသားတွေတောင်မှ ဆောက်တည်
လို့ ရတယ်ဆိုလျှင် သုကတိဘုံသားဖြစ်တဲ့ ပါရာမိကကျေ
အသွင် မပြောင်းသူလည်း ဆောက်တည်လို့ရတယ် ဆိုရမှာပါပဲ။
ဆောက်တည်ကျင့်သုံးတယ်ဆိုလျှင် ကုသိလ် ဖြစ်နေတယ်
ဆိုရမှာ ဖြစ်ပြောင်း ပြောကြားလိုပါတယ်။

သည်မေးခွန်းဟာ အယုံ့ယသွာ ပါရာမိက အာပဇ္ဈား
တသွေး ဘိက္ခာဘာဝေ ဌာတွာ အဘဇ္ဇာ စျာနာဒီနိုး အမိဂုံး၍
ဘိက္ခာဘာဝေးဟီသာ သရဲ့ရာ ယောဇာဝ ဟရဲ့ရာ ရာယောစာ။

ပါရာမိကက် အငွေကထာ (၃-၈၃) စတုတ္ထပါရာမိက
သိက္ခာပုဒ် အဖွင့်။

ပါရာမိကကျေပြီး အသွင်မပြောင်းဘဲ အာပတ်တန်း
လုန်း၊ ရဟန်းအသွင်နဲ့ နေသူဟာ စျာန်မက်ဖိုလ် မရနိုင်း
ရဟန်းအဖြစ်၊ ရဟန်းအသွင်ဟာ ပါရာမိက ကျေနေသူအဖို့

သူကတိဘုဝ ရောက်ရေး၊ ရွှေနှင့် မင်္ဂလာလျှင်ရရေးအတွက် အနောင့် အယုက် အန္တရာယ်ကြီးပင် ဖြစ်သည်။

အထက်ပါ ပါရာမိကက် အငွေကထာရဲ၊ အဓိပ္ပာယ်။

ဖော်ပြပါ အငွေကထာ အဆိုအရ ရဟန်းအဖြစ် ရဟန်းအသွင် မစွန်းသမျှ အပါယင်ရကျဖို့သာ ရှိပဲ့ ထိခိုသီလ အတွက် ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး သီလတိုက အပါယင်မကျအောင် အကာအကွယ် မလေးနိုင်တာကို ဆောက်ဆ ပြီးတော့ ထိသီလများ မဆောက်တည်ကောင်း၊ ဆောက်တည် သော်လည်း ကုသိုလ်မရဘူးလို့ ယူဆပြောဆိုနေကြတာ ဖြစ်ကောင်း ဖြစ်စရာ ရှိမည် ထင်ပါသည်။

ပါရာမိက ကျသူဟာ ဒီဘဝ နောက်ထပ် ရဟန်းပြုလို မရတော့တဲ့အတွက် အဓိသီလဆိုတဲ့ ရဟန်းသီလကို သူဆောက် တည်လို့ မရတော့တာကြောင့် သူကို ခုသီလလို့ ဆိုတာ ဖြစ်ပါတယ်။

လူတို့ရဲ့ နှစ် သီလဆိုတဲ့ ငါးပါးသီလ စသည်ကို ဆောက်တည်လို့ မရတဲ့အတွက်ဆိုတာ မဟုတ်ပါဘူး။

ဒါကြောင့် ငါးပါးသီလ စသည် ဆောက်တည်၍ ကုသိုလ်ရနိုင်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

သည် ဖြေဆိုချက်နဲ့ ပတ်သက်ပြီး အာပတ်တန်းလန်းနဲ့ သေသူဟာ မူချေ အပါယ် ကျေမကျ စီစစ်စဉ်းစားစရာ တစ်ကွက် ပေါ်လာတဲ့အတွက် စီစစ်ကြည့်လျှင် ...

(၁) ပုဂ္ဂလပည်တ် ပါဌိုတော်မှာ ပုဂ္ဂလ်တိုတွင် အဘယ်ပုဂ္ဂလ်တို့သည် မြို့သောလားရာ ကတိ ရှိကုန်သနည်းဟု မေးတော်မူ၍-

ပုဂ္ဂန္တ်ရီယက် ငါးပါး ထိုက်သူနှင့် နိယတမိစ္စာသိန္တ် ပုဂ္ဂလ်များဟူ၍ ဖြေတော်မူသည် တစ်ရပ်။

(၂) ပရိုဝါ ပါဌိုတော်မှာ-အဘယ် အာပတ်တို့သည် မြို့ကုန်သနည်းဟု အမေးထုတ်၍-

ပုဂ္ဂန္တ်ရီယ နိယတာ၊ သေသာ အနိယတာ၊

၁။ အမိသတ်ခြင်း၊

၂။ အဖသတ်ခြင်း၊

၃။ ရဟန်းသတ်ခြင်း၊

၄။ ဘုရားရှင်၏ ကိုယ်တော်၌ သွေးစိမ်းတည် (သွေးခြည်ဥ) အောင် လုပ်ခြင်း၊

၅။ သယာသင်းခွဲခြင်း၊ သယာချင်း ကဲပြားအောင် လုပ်ခြင်း၊ အပြစ် အာပတ်တို့သည် မြို့ကုန်၏။ ကြွင်းအပြစ် အာပတ်တို့သည် မဖြေကုန်ဟု ဖြေထားသည် တစ်ရပ်။

(၃) ရုဝေဝါက-မြို့သော အကျိုးပေးရာကို စိစစ်တဲ့ နေရာများ-

၁။ ပုဂ္ဂန္တ်ရီယက်၊

၂။ သမာပတ်ရှစ်ပါး၊

၃။ နတ္ထိကဒို့၊ အဟေတုကဒို့၊ အကြိယဒို့ဆိုတဲ့
နိယတ မိဇ္ဇာဒို့ ဤသုံးမျိုးတို့သည် အကျိုးပေး မြှို့၏လို
ဟောတော်မူသည် တစ်ရပ်။

သည်ဖော်ပြပါ အချက်(၃) ရပ်နဲ့ တိုက်ဆိုင် ညိုနိုင်း
ကြည့်ရွှေ့ အာပတ်တန်းလန်းနဲ့ သေသူဟာ မျခု အပါယ်ကျရ
မည့် ပုဂ္ဂိုလ်ထမှာပါတာ မတွေ့ရတဲ့အတွက် သူဟာ သေလျှင်
မျခု အပါယ်ကျမှာပဲလို့ မပြောနိုင်ဘူးလို့ ဆိုရပါမယ်။

မိမိတို့ ငယ်စဉ် ဝိနည်း ပါ၌တော်ကြီးများကို သင်ရှု
စဉ်က စာချ ဆရာတော်က စကားစပ်သဖြင့် ပြောပြသည်မှာ
“သာပလ္လာကေန ဘိက္ခဝေ နိရယ်ဝါ တိရှေ့နာန ယောနိဝါ”
ဆိုတဲ့ ပါ၌ရပ်ကို ထောက်ထားပြီး အာပတ်နှင့်တကွ (၈)
အာပတ်တန်းလန်းနှင့် သေသူဟာ ငရဲသော်လည်း ကျမယ်၊
တိရှေ့နာနသော်လည်း ပြစ်ရမယ်လို့ ပြောကြတယ်၊ အဲဒီ
ပါ၌ကို ငါတို့ ကျမ်းကန်ထမှာ မတွေ့မိဘူး။

အာပတ်တန်းလန်းနဲ့ သေသူတိုင်း အပါယ်ကျရမည်
ဆိုတာလည်း စဉ်စားစရာ ဖြစ်တယ်။ ငါတို့ ငယ်စဉ်က
ကြိုးတာ တစ်ခုရှိတယ်။ ရွာတစ်ရွာက ကျောင်းထိုင် ဘန်းကြီး
ဟာ ပုဂ္ဂိုလ်တော်မူသွားတယ်။ ပုဂ္ဂိုလ်တော်မူပြီး သုံးနှစ်လောက်
အကြာမှာ အဲသည်ရွာက ကလေးတစ်ယောက်ဟာ ...

သူဟာ ဒီကျောင်းက ကျောင်းထိုင်ဘန်းကြီးဖြစ်တယ်။

အသည်တန်းက ကလတက်တဲ့ ထမှာ ငွေထည့်ပြီး ကျောင်း
လျေကားရင်းမှာ မြှုပ်ထားတယ်၊ အဲဒါတွေ သွားဖော်ယူရမယ်
လို့ ပြောပြောနေတာနဲ့ လူကြီးမိဘတွေက မပြောဖို့ တားမြစ်
သော်လည်း မရဘဲ ထပ်ခါတလဲလဲ ပြောပြောနေတဲ့အတွက်
သုံးကို ဒေါသွားပြီး ကျောင်းလျေကားရင်း သူပြုတဲ့ နေရာမှာ
တူးကြည့်တော့ သူပြောတဲ့အတိုင်း ငွေတွေ တွေ့ရတယ်လို့
သိရတယ်။

သည်လို့ တွေ့ရတာကိုဆောက်လျှင် သူဟာ နိသုကိုယ
ပါစိတ် အာပတ်တန်းလန်းနဲ့ ပုဂ္ဂိုလ်တော်မူသွားတဲ့ သည်ကျောင်း
က ကျောင်းထိုင်ဘန်းကြီးပဲဆိုတာ သေချာသလောက် ဖြစ်စရာ
ရှိတယ်။

သည်တော့ အာပတ် တန်းလန်းနဲ့ သေလျှင် မျခု
အပါယ်ကျတယ်ဆိုတဲ့ စကားဟာ ကေန့်မှတ်လို့ရတဲ့ စကား
မဟုတ်ဘူး လို့ ဆိုရမှာပဲလို့ စာချသရာတော် မိန့်ကြားတာကို
မိမိတို့ မှတ်သားခဲ့ရပါတယ်။

ပိဋကတ်တော်မှာ အလွန်ကျမ်းကျင် နဲ့စပ်တော်မူတဲ့
ဆရာတော်ကြီး တစ်ပါးကို လျောက်ထားကြည့်တော့လည်း
သာရတ္ထိကာမှာ လာတယ်ဆိုတဲ့ သည် “သာပလ္လာကေန
ဘိက္ခဝေ” အစရိတ် ပါ၌ကို မတွေ့မိကြားပါတယ်။

အာပတ်တန်းလန်းနဲ့ သေပေမယ့် အပါယ် ကျချင်မှ

ကျေတယ်ဆိုတာ လဟ္ဂက (အပေါ်စား) အာပတ်များအတွက်
လောက်သာ ဖြစ်စရာ ရှိပါတယ်။

ပါရာနိကလို ဂရက(အကြီးစား) အာပတ်ကြီးများ
သင့်ပြီး အသွင်မပြောင်းဘဲ အာပတ်တန်းလန်းနဲ့ သေလျှင်
တော့ အပါယ်ကျေမှာ သေချာသလောက် ဖြစ်စရာ ရှိတဲ့အတွက်
အကြီးအသေး အလေးအပေါ် မရွေး ဘယ်အာပတ်မှ မသင့်
ရလေအောင် အတတ်နိုင်ဆုံး စောင့်စည်းနေထိုင်ခြင်းသာ
ဘဝကူးရာမှာ စိတ်အေးရကြောင်း ဖြစ်တယ်ဆိုတာ အလေး
အနိက် သတိပြုရမှာ ဖြစ်ပါတယ်။

သည်မေးခွန်းနဲ့ ပတ်သက်ပြီး အသွင် မပြောင်းဘူး
ငါးပါးသီလ စသည် ဆောက်တည်လို ကုသိုလ် ရ, မရဆုံးတဲ့
အယူအဆ ကျမ်းကန်မှာ တိုက်ရှိက်ဆိုထားတာကို မတွေ့မိတဲ့
အတွက် ယုတ္တိကို ကြုံဆုံး၊ အာစရိယ ငါးဒေါ်မတိတို့
အရသာ ဖြေဆုံးလိုက်ရပေသည်။

မေးခွန်း (၄၃)

အမေး(၁)

အနေကောတိ သံသာရုံအစျိုးသော
ဂါထာတော် နှစ်ပုဒ်ကို လူဝတ်
ကြောင်တို့ ရွှေတ်ဖတ်ပူဇော်၍ သင့်ပါသလား။

အမေး(၂)

တဗြားသော စကြေဝါးသည် (၃၁)
ဘုံး၏ ပါဝင်ပါသလား။

အမေး(၃)

အီမီထောင် ရှိသူ လူအုံနှင့် အီမီ
ထောင်မရှိသူ လူပျိုးလူအို အချင်း
ချင်း၊ လူပျိုးအချင်းချင်း၊ လိင်တူဆက်ဆံကြော်မည်သည်က
ထိုက်ကြပါသနည်း။

မောင်မကြောင်၊ ပုံခုံ၊ ကျောက်တန်း။

နှတိယအကြောင်

အမြဲ(၁)

အနေကဗောတိ သံသာရုံ အစချိ
သော ဂါထာနှစ်ပုဒ်ကို လူဝတ်
ကြောင်တိ ရွတ်ဖတ် ပူဇော်သင့်ပါတယ်၊ ပူဇော်ကောင်းပါတယ်။

အမြဲ(၁)

၃၁ ဘုမ္မာ ပါဝင်ပါတယ်။

သည်မေးခွန်းကို ဒါလောက်ခြဖြ
လျှင် တာဝန်ကျေလောက်ပါတယ်။ ဒါပေမယ့် ယနေ့ သူသူ
ငါငါ ၃၁-ဘုံ ၃၁-ဘုံလို့ ပြောနေကြသော်လည်း သည်ဘုံပေါ်
ဟာ ဘယ်လိုဟာတွေလဲ၊ ဒီဘုံတွေဟာ ဘယ်မှာရှိသလဲလို့
မေးလျှင် သေသေချာချာ ဖြောနိုင်သူအရေအတွက်ဟာ များလှ
မယ် မထင်ပါဘူး၊ သြို့ဟုကို ရရောလည်းလည်း သင်ကြား
မှတ် သားမူးသူတွေလောက်သာ ဖြောနိုင်မယ် ထင်ပါတယ်။

ဒါကြောင့် ၃၁-ဘုံနဲ့ ပတ်သက်ပြီး အနည်းငယ်
ရှင်းပြရလျှင်...

၁။ အပါယ်လေးဘုံ = ငရဲဘုံ၊ တိရှာ့နှစ်ဘုံ၊ ပြီ့တွာ
ဘုံ၊ အသုရကာယ်ဘုံ။

(က) ငရဲဘုံဟာ သည်ကဗ္ဗာမြေပြင်အောက် ယူနေသာ
(၁၂၀၀၀) တစ်ယူနေသာ (၈) မိုင်ထားတွက်လျှင် မိုင်ပေါင်;
(၁၂၀၀၀) အရပ်မှာ တည်ရှိတယ်လို့ ဆိုပါတယ်။

ငရဲက (၈) ထပ် ရှိပါတယ်။ တစ်ထပ်နှင့် တစ်ထပ်

ခုတိယအကြောင်း

သည်အကွာအဝေးအတိုင်း အောက်ဘက်ကို ကွာဝေးသွားပြီး
ကဗ္ဗာမြေကြေားရဲ့ အောက်မှာ တည်ရှိနေတယ်လို့ ဆိုပါတယ်။

(ခ) တိရှာ့နှစ်ဘုံ=တိရှာ့နှစ်ဘုံ ဆိုတာကတော့ အထူး
အွန်ပြနေစရာ မလိုပါဘူး။ ဆင်း၊ မြင်း၊ ကျွဲ့၊ နွား စသည်ဖြင့်
လူတိုင်း အသိပါပဲ။

သူတို့ကတော့ ဘုံသီးခြား မရှိ။ တိရှာ့နှစ် အမျိုးမျိုး
အလိုက် စုပေါင်းနေထိုင်ရာ အရပ်ကို တိရှာ့နှစ်ဘုံလို့ ခေါ်ပါ
တယ်။ အချုပ်ကတော့ သူတို့နေရာ အရပ်ဟာ သူတို့ဘုံပါပဲ။

(ဂ) ပြီ့တွာဘုံ=အစိမ်းသရဲ့၊ သီလွှား၊ သဘက်၊ တစ္ဆေး
(ဧက္ထ)၊ မြေဖတ်၊ မှင်စာ အစရှိတဲ့ မကောင်းဆိုးဝါး သတ္တဝါ
အစားစားတွေကို ပြီ့တွာလို့ ခေါ်ပါတယ်။

သူတို့လည်း နေရာဘုံ သီးခြား မရှိ။ တော်ကြီး
တောင်ကြီး ချိုင့်ရှုမ်းကမ်းနား၊ ချောင်းမြောင်း အင်းအိုင်
အိမ်ကြီးအိမ်ကြား စသည် သူတို့ခိုကပ်နေထိုင်ရာ နေရာဟာ
သူတို့ဘုံပဲ။

(ဃ) အသုရကာယ်ဘုံ= အသုရာဆိုတာ ပြီ့တွာ
အကြီးစား ဖြစ်ပါတယ်။ သမ္မဒ္ဒရာ မြစ်ကမ်းစတဲ့ အရပ်တွေ
မှာ နေတတ်ပါတယ်။

ရေနားမှာ နေသော်လည်း ရေမသောက်ရာ၊ ရေထ
ဆင်းသွားလျှင် ရေတွေပျောက်ပြီး သဲပူတွေသာ တွေ့ရပါတော့

ခုတိယအကြောင်း

တယ်။ စားစရာ ဆိတာကတော့ သာလိုပဲ ဝေးပါတယ်။ အလွန် ဆင်းချပါတယ်။

အဲသည် အသုရာ (ပြိုတ္ထာဒုက္ခိုးစာ) အပေါင်းတို့၏၊ နေရာကိုပဲ “အသူရကာယ်ဘုံ” လို့ ခေါ်ပါတယ်။ ဘုံသီးခြား မရှိ။ အဲဒါ အပါယ်လေးဘုံပါပဲ။

၂။ လူဘုံ-အခု လူတို့နေထိုင်ရာ ကန္တာလောကြီး ပါပဲ။

၃။ နတ်ပြည်းခြောက်ထပ်=စာတုမဟာရာမြို့ဘုံ၊ တာဝတိုးသာဘုံ၊ ယာမာဘုံ၊ တုသီတာဘုံ၊ နိမ္မာနရတိဘုံ၊ ပရနိမ့်တာဝသဝတ္ထုဘုံတို့ ဖြစ်ပါတယ်။

စာတုမဟာရာမြို့ဟာ မြင်းမိုင်တောင် ခါးပန်း နံပါးလေးဘက်မှာ တည်ရှုပါတယ်။

တာဝတိုးသာဘုံဟာ မြင်းမိုင်တောင်ထိပ်မှာ တည်ရှိပါတယ်။

ယာမာ အစရိတ္တဲ့ နတ်ပြည်းလေးထပ်ကတော့ တာဝတိုးသာ အထက်ကောင်းကင်ဘုံမှာ အဆင့်ဆင့် တည်ရှုပါတယ်လို့ ဆိုပါတယ်။

လူဘုံ နတ်ပြည်းခြောက်ထပ် နတ်ဘုံပေါင်း ခုနစ်ဘုံကို ကာမသုဂ္ဂတိ ခုနစ်ဘုံလို့ ခေါ်ပါတယ်။

အပါယ်လေးဘုံ ကာမသုဂ္ဂတိ ခုနစ်ဘုံပေါင်း ဆယ့်တစ်ဘုံကို ကာမ ဆယ့်တစ်ဘုံလို့လည်း ခေါ်ပါတယ်။

ပြို့ဗုံးဘုံ (၂၀)

ပထမရာန်သုံးဘုံ-ပြို့ဗုံပါရိသွား ပြို့ဗုံပါရိတာ၊ မဟာပြို့ဗုံး။

ဒုတိယရာန်သုံးဘုံ-ပရိတ္ထာဘာ၊ အပွဲမာဏာဘာ၊ အဘာသုရာ့။

တတိယရာန်သုံးဘုံ-ပရိတ္ထာသုဘာ၊ အပွဲမာဏာသုဘာ၊ သုဘာကိုဏာ့။

စတုတ္ထရာန်း ခုနစ်ဘုံ-ဝေဟျိုလ်ဘုံ၊ အသည်တ်ဘုံ၊ သူခွဲဝါသ ငါးဘုံ၊ (အဝိဟာ၊ အတဗ္ဗာ၊ သူဒသာ၊ သူဒသီ၊ အကနိုဇ္ဇာ)။

သည် (၁၆) ဘုံကို ရူပါဝစရ/ရူပ (၁၆) ဘုံလို့ ခေါ်တယ်။

အာကာသာန္တာယတန်ဘုံ၊ ဝိညာက္ခာယတန်ဘုံ၊ အာကိချညာယတန်ဘုံ၊ နေဝယညာနာသညာယတန်ဘုံ-သည်လေးဘုံကို အရှပါဝစရ/အရှပါဝစရ/အရှပါဝစရ ခေါ်တယ်။

ရူပ၊ အရှပါဝစရပါင်းလိုက်တော့ ပြို့ဗုံးဘုံနစ်ဆယ် ဖြစ်တယ်။

၁။ အပါယ် ၄-ဘုံ

၂။ ကာမ ၁၁-ဘုံ

၃။ ပြို့ဗုံးဘုံ ၂၀

အားလုံးပေါင်းလိုက်တော့ (၃၁) ဘုံ ဖြစ်တယ်။

လေးကျွန်း တစ်မြင်းမိုင်စိုးဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့
စကြေဝါယော အသချေအန္တာ များလှုတယ်လို့ ဆိပါတယ်။
သည်စကြေဝါယောကို ဘုံအနေနဲ့ ခွဲခြမ်းသတ်မှတ်ကြည့်
လိုက်လျှင် သည်စကြေဝါယော (သည်ကမ္ဘာ)က ဘုံမျိုးတွေပဲ
ဖြစ်စရာ ရှိပါတယ်။ ဒါကြောင့် အခြားသော စကြေဝါယော
လည်း (၃၁) ဘုံထဲ ပါဝင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အမြေ(၃)

ယောကျားချင်း လိုင်တူဆက်ဆံရင်
ကာမေသု မိန္ဒာစာရက် ထိုက်,
မထိုက် ဆိုတဲ့ အမေးကို ဖြေရလျှင်...

ဘယ်လိုဟာမျိုးဟာ ကာမေသုမိန္ဒာစာရက် ထိုက်
တယ်၊ ဘယ်လိုဟာမျိုးဟာ မထိုက်ဘူးဆိုတာ ပထမ စိစစ်
ကြည့်ရပါမယ်။

- ၁။ မာတုရက္ခိတာ-မိခင် စောင့်ရှောက်ထားတဲ့ မိန်းမ။
- ၂။ ပိတုရက္ခိတာ-ဖောင် စောင့်ရှောက်ထားတဲ့ မိန်းမ။
- ၃။ မာတာပိတုရက္ခိတာ-အမိ အဘ နှစ်ဦးစလုံးက
စောင့်ရှောက်ထားတဲ့ မိန်းမ။
- ၄။ ဘာဂိန်ရက္ခိတာ-အစ်မ ညီမတို့က စောင့်ရှောက်
ထားတဲ့ မိန်းမ။
- ၅။ ဘာတုရက္ခိတာ-အစ်ကိုကြိုး မောင်ယ်တို့က
စောင့်ရှောက်ထားတဲ့ မိန်းမ။

- ၆။ ဉာတိရက္ခိတာ-ဆွဲမျိုးတို့က စောင့်ရှောက်
ထားတဲ့ မိန်းမ။
- ၇။ ဂေါတ္တရက္ခိတာ-အန္တယ်တဲ့ လူတို့က စောင့်
ရှောက်ထားတဲ့ မိန်းမ။
- ၈။ ဓမ္မရက္ခိတာ-အတူတကွ တရားကျော်ဖော်တို့က
စောင့်ရှောက်ထားတဲ့ မိန်းမ။
(ယောကို-ရသေမ၊ သံလရှင် စသည်များ)
သည်ရှစ်ယောက်တို့ဟာ ကာမပိုင် ယောကျား
မရှိတဲ့ အပျို့များ ဖြစ်ကြတာကို မှတ်ခဲ့ပါ။
- ၉။ သပရိဒဏ္ဍာ-မင်းစတဲ့ အာဏာပိုင်များက ကိုယ်
တိုင် သိမ်းပိုက်မှုများ သူ၊ ကိုသွားလာလျှင်၊ ပေါင်း
သင်းလျှင် ပြစ်ဒဏ်ပေးမည်လို့ သတ်မှတ်ထားတဲ့
အတွက် သွားလာပေါင်းသင်းသူ ပြစ်ဒဏ်
မကင်းတဲ့ မိန်းမ။
- ၁၀။ သာရက္ခာ-အစောင့်အရှောက်ရှိတဲ့ မိန်းမ။
(အမိဝမ်းတွင်း ရှိစွဲကပင် ဖွားမြင်လာလျှင်
မယားပြုဖို့ရန် သတ်မှတ် တောင်းရမ်းထားတဲ့
မိန်းမ။ ယနေ့ခေတ်အရ ပြောရလျှင် စွဲစပ်
ကြောင်းလမ်းထားတဲ့ မိန်းမမျိုးလို့ ဆိုရမှာ
ဖြစ်ပါတယ်။)

- ၁၁။ ဓနကိုတာ-ရွှေ ငွေ အစရှိတဲ့ ဥစ္စာဖြင့် ဝယ်
ထားတဲ့ မိန္ဒာမ။
- ၁၂။ ဆန္ဒဝါသိနိ-မိန့်ကလေးကိုယ်တိုင်က ဆန္ဒတူ
(ကြိုက်) သဖြင့် ယောက်ဗျားလေးခံမိ လိုက်နေတဲ့
မယား၊ ခိုးရာလိုက်တဲ့ မယား။
- ၁၃။ ဘောဂဝါသိနိ-ဆင်းရဲလှတဲ့အတွက် ပန်းကန်
ခွက်ယောက် အစရှိတဲ့ အသုံးအဆောင် ပစ္စည်း
ကလေးများ ပေးပြီး ယူထားတဲ့ မယား။
- ၁၄။ ပဋိဝါသိနိ-အကျိုး လုံချည် အစရှိတဲ့ အဝတ်
တန်ဆာ ရရေးအတွက် နေထိုင်တဲ့ မယား။
- ၁၅။ သုပေပွဲကိုနိ-ရေခွက်မှာ လက်ခံချ ထိမ်းမြှား
ထားတဲ့ မယား၊ (ယနေ့ခေတ် လက်ထပ်ထိမ်း
မြှား ယူထားတဲ့ မယားမျိုး)။
- ၁၆။ သုသသ စုမွတာ-ခေါင်းပေါ်က ခေါင်းခု ကျ
သွားတဲ့ မယား၊ ဆင်းရဲ၍ ခေါင်းခြဖြင့် ထင်း
စသည် ရွှေကြရောင်းရတဲ့ ဆင်းရဲသူကလေးကို
မယားအဖြစ် အတည်ယူလိုက်တဲ့အခါ ထင်း
စသည် မရောင်းရတော့တဲ့အတွက် ခေါင်းပေါ်
ခု မတင်ရဲ ခေါင်းပေါ်က ခေါင်းခု ကျသွားတဲ့
မယားလို့ ပြောလိုတာ ဖြစ်ပါတယ်။
- ၁၇။ ဓမ္မဟတာ-တစ်နိုင်ငံကို စစ်သွားတိုက်လို့ နိုင်တဲ့

ခုတိယအကြောင်း

- အတွက် အောင်လဲစိုက်ထောင် ယူဆောင်လာတဲ့
သုံးပန်းများထဲက မယားအဖြစ် သိမ်းပိုက်ယူ
လိုက်တဲ့ မယား။
- ၁၈။ ကမ္မကာရိဘရိယာ-အစော့၊ အီမ်ဖော် မယား၊
(တချို့က အီမ်ဖော်မကလေးကို မယားအဖြစ်
အတည်ယူထားတတ်သည်။)
- ၁၉။ ဒါသိဘရိယာ-ကျွန်းမ မယား၊ (တချို့က ကျွန်းမ
ကလေးများကို မယားအဖြစ် အတည်ယူထား
တတ်သည်။)
- ၂၀။ မုဟုတ္တိကာ-အတည်အမြဲ မဟုတ်ဘဲ အခကြောင်း
ငွေ ပေးပြီး ရက်ပိုင်းမျှ အချိန်းပိုင်းမျှ ခဏာခေတ္တာ
ယူထားတဲ့ မယား။ (ပြည့်တန်ဆာလို့ မိန့်ဗုံး ဖြစ်သည်။)
- အခု ဖော်ပြလိုက်တဲ့ အပျိုး အအိုး မိန့်ဗုံး (၂၀) ဟာ
ယောက်ဗျားများအတွက် အကမန်ယဝါဒ္ဒြာ-မသွားလာကောင်းတဲ့
မိန့်ဗုံးမများဖြစ်ပါတယ်။
- ယောက်ဗျားတစ်ယောက်ဟာ ...
- ၁။ သည်မိန့်ဗုံးမနှစ်ဆယ်ထဲက တစ်ယောက်ယောက်
ကို (အကမန်ယ ဝါဒ္ဒြာ)
- ၂။ မိုးလို့ ပေါင်းသင်းလို့သည် စိတ်နှင့် (မိုးလို့စိတ်
ရှိခြင်း)

ခုတိယအကြောင်း

- ၃။ မိန်းမ၏ မင်္ဂလားခုံ=မှုချမင်း-ခဲ့တွင်းပါးစပ်၊
ပသ္တာဝမင်း-ကျင်ငွောင်းလမ်းကြောင်း၊ ဝစ္စမင်း-
ကျင်ကြီးလမ်းကြောင်း တစ်ခုခုထဲသို့ မိမိရဲ့
လိုင်ကို သွင်းခြင်း၊ ထုတ်ခြင်း ဆိတ္တဲ့ လူလ
ပယောက်၏ ပြုလုပ်တဲ့အခါး (မှိုပြင်း)။
- ၄။ သာယာကျော်လျှင် ကာမေသု မိမ္ဒာစာရက်
ထိုက်တယ်လို့ ဆိပါတယ်။

ဒါကို ကြည့်လျှင် ဖော်ပြပါ အဂိုလေးချက်နဲ့
ပြည့်စုံမှ ကံထိုက်တာကို မှတ်သားဖို့ ဖြစ်ပါတယ်။

ဒါဟာ ယောကျားများဘက်က ကိုယ်ပိုင် မယားမှ
တစ်ပါး ဖော်ပြပါ မာတုံရကိုတာ စတဲ့ (အပို့-အအို)၊ မိန်းမ
(၂၀) လုံးကို သွားလာ ရွှေနကျိုးလျှင် ကာမေသုမိမ္ဒာစာရ
ကံထိုက်တယ်လို့ ပြတာ ဖြစ်ပါတယ်။

မိန်းမများဘက်က-မာတုံရကိုတာစတဲ့ ရှစ်ယောက်
ဟာ ကာမပိုင် ယောကျား မရှိတဲ့အတွက် မိမိပိုင် ကာမကို
သူတစ်ပါးအား ပေးသော်လည်း (၀၁) ဘယ်ယောကျားနှင့်မဆို
သွားလာသော်လည်း ကာမေသုမိမ္ဒာစာရက် မထိုက်ပါ။

သည်နေရာမှာ ပြောလိုတာက သည်လို့ ကံမထိုက်တာ
ကို အခွင့်ကောင်းတစ်ခု အနေနှင့် မှတ်ယူပြီး စိတ်အလိုလိုက်
မိသွင်း ဂုဏ်သိက္ခာပျက်၊ အရှက်တကွဲ အကျိုးနည်း လူထဲ
မျက်နှာမပြုခဲ့တဲ့ အဖြစ်ဆိုးကြီးက ကာမေသုမိမ္ဒာစာရထက်

ကြောက်စရာကောင်းရှုတင်မက ငါနှယ် ဖြစ်မှဖြစ်ရပေလေဆိတဲ့
ပူပန်သောက နောင်တတွေ တစ်စွေးကြီး ပိုက်ပြီး အပါယ်
ဘေးကြီး ဆိုက်ရောက်ရမှာ သေချာသလောက် ဖြစ်တာမို့
ဒါကို အခွင့်ကောင်းတစ်ခု အနေနှင့် မမှတ်ယူမိအောင် သတိ
ဆောင်ဖို့ ဖြစ်ပါတယ်။

သာရက္ခာစာတဲ့ ၁၂ ယောက်တို့ဟာ မိမိ ကာမကို
ပိုင်ဆိုင်တဲ့ ယောကျားရှိတဲ့ အတွက် မိမိကာမကို မိမိ
ယောကျားမှတစ်ပါး အဲားယောကျားကို ပေးမိလျှင်
ကာမေသုမိမ္ဒာစာရ ဖြစ်ပါတယ်။

ဒါကို ခြိုင်သုံးသပ်လျှင် မိန်းမနှင့် ယောကျားတို့
သွားလာ ဆက်ဆံခြင်းကိုသာ ကာမေသုမိမ္ဒာစာရ ဖြစ်တယ်လို့
ပြထားပြီး ယောကျားအချင်းချင်း သွားလာတဲ့ အတွက်
ကာမေသုမိမ္ဒာစာရ ဖြစ်တယ်လို့ ပြဆိုထားတာ ကျမ်းကိုနှုန်းများ
မှာ မတွေ့ရပါဘူး။

သည်နေရာမှာ စိသုဒ္ဓရုံး ဆရာတော်ဘုရားကြီးက ...
မှိုပ်တာကို သာယာတယ်ဆိတဲ့ နေရာမှာ မင်္ဂလားပါး
ရှိရာ ဘယ်မဂ်ဟု သတ်မှတ်မဆိုဘဲ “မရှေ့နဲ့ မရှေ့ပွဲနဲ့ပတ္တိ
အစိတ်သနဲ့=မိမိမင်္ဂလာ့ သူ့မင်္ဂလာတွင်းသို့ ရောက်သည်ကို
သာယာခြင်း” ဟု သာမန်သာဆိတဲ့ အတွက် ပသ္တာဝမင်္ဂလာ
ကံထိုက်သည် မဟုတ်။ ဝစ္စမင်္ဂလာမှုချမင်္ဂလာလည်း ကံထိုက်
သည်ဟု မှတ်ရမည်။

ဝစ်မင် မှခမင်ချင်: တုလျှင်လည်း မိန့်:မတို့၏ ဝစ်၊ မှခမင်တို့၏သာ ကံထိုက်သည်။ ယောကျားတို့၏ ဝစ် မှခမင်တို့၏ကား ကံမထိုက်ဟု မှတ်ယူရန် မရှိချေ။

ကျမ်း:ကန်တို့၏ကား မိန့်:မနှင့် ယောကျားတို့သာ သွားလာရှိုး ဖြစ်သည်။ ယောကျားအချင်းချင်း သွားလာရှိုး (ထဲ့စဲ့) မဟုတ်၍ မိန့်:မ နှစ်ကျိပ်ကိုသာ ပြောန်ရှိချေသည်။

(ဤအရာသည် ယုက်ဆွေး၏။ သဘောဉ်အထင်ကိုသာ ရေးလိုက်သည်။ ဆွေးနွေးမေးမြန်:ကြလော်း) ဟု ပရမတ္တသရုပတောဒနဲ့ ကျမ်းမှာ မိန့်တော်မူထားတာ တွေ့ရပါတယ်။

သရာတော် ဘုရားကြီး အနေနဲ့ မိဇ္ဈာတာရ ဖြစ်တယ်လို့ အယူရှိပုံ ရပါတယ်။ ဒါပေမယ့် ကျမ်း:ကန်မှာ မိဇ္ဈာတာရ ဖြစ်၊ မဖြစ် တိုက်ရှိက် မဆိုထားတဲ့အတွက် အငြင်းမပွား အကုသိလ် မပွားစေချင်တာကြောင့် အတိအကျ အဆုံးအဖြတ် ပေးမရားတာ ဖြစ်တယ်လို့ ယူဆစရာ ဖြစ်ပါတယ်။

ကျမ်း:ကန်မှာ ကံထိုက် မထိုက် တိုက်ရှိက် ဆိုမထား သော်လည်း အခုလို့ ယောကျားချင်းချင်း လိုင်တူဆက်ဆံခြင်း ဟာ အစွဲအလာထက် လွန်ကဲဆိုးရား သူတော်ကောင်းပညာရှိမှား ကဲ့ရဲ့စက်ဆုပ်ဖွယ် တကယ့်အဖြစ်ကြီးတဲ့ (အဓမ္မရာဂါ) အကျင့်မျိုးပဲလို့ သိရှိနားလည်ရမှာ ဖြစ်ပါတယ်။

သည်လို့ လိုင်တူဆက်ဆံခြင်းမျိုးဟာ ယနေ့ ကန္တာ

လူသားတွေရဲ့ အသက်စည်းစီမံတွေကို အကြီးအကျယ် အန္တရာယ် ပြုနေတဲ့ အော်အိမ်ဒီအက်စ် (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဖြစ်စေရာမှာ ထိပ်ဆုံးက နေရာယူထားတဲ့ အဓိက သေမင်းတမန်ပဲလို့လည်း ကြားသိရပါတယ်။

ဒါကြောင့် သည်လို့ ယုတ်ညုတဲ့ စက်ဆုပ်ဖွယ် လူသားမျိုးနှင့် တစ်ခုလုံးအတွက်ပါ အန္တရာယ်များလှတဲ့ အဓမ္မရာဂါ အကျင့်ဆုံးမျိုးကို မပြုကျင့်မိအောင် အထူးရောင် ကြည်သင့်ကြောင်း ပြောကြားလိုက်ရပါတယ်။

မှာထားချက်

သည်အဖြေဟာ ပဲခွဲးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သူငွေးကုန်း ဘူတာ၊ ဘူတာဝန်ထမ်း မောင်မြှုပြုင်ရဲ့ ...

ဒီမံထောင်ရှိသူ လူအိန့်င် ဒီမံထောင်မရှိသူ လူပျိုး၊ လူအို အချင်းချင်း၊ လူပျိုးအချင်းချင်း လိုင်တူဆက်ဆံကြသော် မည်သည်ကဲ ထိုက်ပါသနည်းဆိုတဲ့ အမေးအတွက်လည်း အဖြေဖြစ်တယ်လို့ မှတ်ယူစေလိုပါသည်။

သည် လိုင်တူဆက်ဆံတာနဲ့ ပတ်သက်ပြီး သက်မောင် (စစ်ကိုင်း) ကလည်း ...

ကာမပိုင် ယောကျားရှိသော မိန့်:မတစ်ယောက်သည် ယောကျားစီတ် ပေါက်၍ အခြား မိန့်:မပျိုး တစ်ဦးနှင့် ကာမရှုက် ကျူးလွန်လျင် ယောကျားစီတ်ပေါက်တဲ့ မိန့်:မရော

မိန့်မပျော်ပါ ကာမေသုကံ ထိုက်ပါသလားလို့ မေးထားပြန်
ပါတယ်။

သည်လို့ ကံထိုက် မထိုက်နဲ့ ပတ်သက်ပြီး အပြောအဆို
အမေးအဖြူနဲ့ ရှိလာလျှင် ဆိုင်ရာ အကိုနဲ့ ညီမညီ ညီနိုင်း
တိုက်ဆိုင်ကြည့်ပြီး ဖြေဆိုမှ အမှန်ရမှာ ဖြစ်တဲ့အတွက်
ညီနိုင်းတိုက်ဆိုင်ကြည့်ရလျှင် ...

ကာမေသုကံ ပတ်သက်တဲ့ အကိုများဟာ ...

၁။ မသွားလာ မဖို့ဝေကောင်းတဲ့ (အကမန်းယ) ဝတ္ထု
ဖြစ်ခြင်း။

၂။ သွားလာ ဖို့ဝေလိုတဲ့စိတ် ရှိခြင်း။

၃။ မဂ်သုံးခုတွင် တစ်ခုခုသော မဂ်အတွင်းသုံး မိမိ
၏ မဂ် (လိုင်) ကို သွင်းခြင်း၊ ထုတ်ခြင်းဆိုတဲ့
လုံးလပယောက ပြုခြင်း၊ ဖို့ဝေခြင်း။

၄။ သည်လို့ ဖို့ဝေတာကို သာယာခြင်းဆိုတဲ့ အကို
လေးချက်နဲ့ ညီလျှင် ကံထိုက်ပါတယ်။

သည်အကိုများဟာ အထက်ဖော်ပြပါ မေးခွန်းအဖြေ
မှာလည်း ဖော်ပြပြီး ဖြစ်ပါတယ်။ ပိုရှင်းသွားအောင် ထပ်ပြီး
ဖော်ပြလိုက်တာ ဖြစ်ပါဟယ်။

မောင်သက်မောင်ရဲ့ အမေးကို သည်အကိုလေးရပ်နဲ့
တိုက်ဆိုင် ညီနိုင်းကြည့်လျှင် ...

- ၁။ အကမန်းယဝတ္ထုဆိုတာ ယောကျားနဲ့ မိန့်မပျော်
အတွက်သာ ကျမ်းကန်များမှာ တိုက်ရှိက်
ဖော်ပြထားတဲ့အတွက် နံပါတ်(၁) အကိုနဲ့
မကိုက်ညီဘူးလို့ ဆိုရပါမယ်။
- ၂။ မိုးဝိုင်တဲ့ရှိခြင်းဆိုတဲ့ နံပါတ်(၂) အကိုအတွက်
ကတော့ ညီချင် ညီနိုင်စရာ ရှိပါတယ်။
- ၃။ တစ်ခုခုသော မဂ်အတွင်းသုံး မိမိ၏ မဂ်(လိုင်)ကို
ထုတ်သွေးခြင်းဆိုတဲ့ တတိယ အကိုအတွက်
ကတော့ မိမိတို့ ဘယ်လိုမှ မသိနိုင်း။ အန်မာန
အတွေးအဆနဲ့ ပြောဖို့ဆိုတာကလည်း ဘယ်လိုမှ
မတွေးဆတတ်တာကြောင့် သည်အကိုအတွက်
အဆုံးအဖြတ် မပေးနိုင်ပေါ်။

- ၄။ မိန့်မတစ်ယောက်ဟာ ယောကျားစိတ်
ပေါက်ရှုနဲ့ ယောကျားစစ် ဖြစ်မသွား။ နှုဂိုအကို
အစိတ်အပိုင်းတွေဟာ တစ်မျိုးတစ်ဖူး မပြောင်း
မလဲ။ နှုဂိုအနေအထား အတိုင်းပဲ ရှိနေတယ်ဆို
တာကို သတိပြုရပါမယ်။
- ၅။ ဖို့ဝေတာကို သာယာခြင်းဆိုတဲ့ နံပါတ်(၄) အကိုက
တော့ ပြည့်စုံချင် ပြည့်စုံနိုင်စရာ ရှိပါတယ်။
ဒါတွေအားလုံး စုပေါင်း အဖြေထုတ်လိုက်လျှင်
ဘယ်သူမှာမှ ကံမထိုက်ဘူးဆိုတဲ့ အဖြေပဲ ထွက်လာစရာ

ရှိပါတယ်။

ကံမထိုက်သော်လည်း အမူအကျင့်က ယုတေသဲလုတဲ့
အတွက် ဟိရို့သွေ့ဖွံ့ဖြိုး တရားနှစ်ပါး မိမိတို့ သန္တာန်မှာ
ဖြစ်ပွားပေါ်ပြီး အမျိုးကောင်းသမီး ဝိသစ္စာ နေနိုင်ကြပါမှ
လက်ရှိဘဝထက် မွန်မြှုပ်တဲ့ ဘဝကို ရနိုင်ပြီး သသရာ ခရီး
လမ်းမှာ မျက်နှာပန်းလုစရာ ရှိကြပေလိမ့်မည်။

အမေးရှိလျှင် အဖြေရှိရမည်ဆိုတဲ့ စကား အရသာ
သည်မေးခွန်းကို ဖြေလိုက်ရပါတယ်။ ကျမ်းကန်မှာလည်း
တိုက်ရိုက် မလာ၊ ရေးသရာများရဲ့ အဆိုအမိန့်လည်း မရှိ။
မိမိ၏ အတွေးအဆန့်သာ ဖြေလိုက်ရတာမို့ မှန်လှပြီလို့တော့
မဆိုသာ။ မေးမြန်းကြပါလော့းလို့သာ ပြောပါရစေ။

ဘယ်အကိုအရ ဘယ်လိုဖြစ်နိုင် မဖြစ်နိုင် စသည်
ဘာဘာ ညာညာ စဉ်းစားရတာကလည်း အတော် ကသိ
ကအောက် နိုင်လုပါတယ်။

သတ္တဝါ အကြိုက် စရိက်သွယ်သွယ် မဖွယ်မရာတဲ့
အမူအကျင့်တွေက အမျိုးမျိုးဆိုတော့ ထိုးထိုးထောင်ထောင်
မေးခွန်းတွေလည်း ပေါ်လာရတော့တာပဲ။ ကြိုးစားဖြေရတော့
မှာပေါ့လို့ စဉ်းစားပြီး ကြံဖန် အဖြေရှာရတာကလည်း
အမောသားပါပဲကလားလေ။

သည် ကာမေသုနဲ့ ပတ်သက်ပြီး မဖြစ်သင့်တာတွေ
မဖြစ်ရအောင် သည်လို့ ထိုးထိုးထောင်ထောင် မေးခွန်းမျိုးတွေ

ပေါ်မလာရအောင် ကြိုတင် ကာကွယ် တားဆီးရာမှာ အရေးပါ
လိမ့်မယ်လို့ ယူဆရတဲ့ လက်ာကလေးကို ဖော်ပြလိုက်ပါတယ်။
ကျက်မှတ်ဆောင်ထား လိုက်နာကျင့်သုံး သွားမယ်ဆိုလျှင်
ကြီးမားတဲ့ အကျိုးကို ခံစားရမှာ သေချာပါတယ်။

ဆောင်ပုဇွန်လက်ာ

မိဇ္ဈာဓရ၊ လွန်ကျူးကလည်း၊
မှန်းကြုံသူများ၊ ရန်သူများ၍၊
ရှားပါးလာသာတိတ်၊ ချမ်းသာဆိတ်၏။
ကဲ့လွှာ့ ပဏ္ဍာက်၊ မျိုးယုတ်ခါခါ၊
မျက်နှာမလှ၊ အရှင်ရလျှက်၊
လက္ခဏာ ကဲ့မြှေ့၊ ယွင်းသွေချို့သိမ်း၊
စီးရိမ်များစွာ၊ ချစ်သွေကွာသည်။
ရှာောင်ကာ အပြန်အကျိုးတည်း။

မေးခွန်း (၄၄)

အမေး(၁)

လောင်းကစားမှ ရသော ငွေနှင့်
လူဗျာနှိုးသော အဂ္ဂသည် မွန်မြတ်
သော အဂ္ဂ ဖြစ်ပါသလား။

အမေး(၂)

အမိ အဖနှင့် ကိုယ့်ကိုယ်ကိုသာ
အလေးထားပြီး ယူထားသော
မယားအပေါ်ဘွင် ဥပဒေကြော မောင်တစ်ထဲး မယ်
တစ်ခွက် မနေသောသူသည် အပြစ်ရှိပါသလား။
မဝင်းကြည် (ဖျော့၊ ဇရားတိုင်း)။

အမေး(၃)

လောင်းကစား အလုပ်ဟာ မိန္ဒာမို့
အလုပ် ဖြစ်ပါတယ်။ မိန္ဒာမို့နဲ့
ရတဲ့ ရွှေငွေစတဲ့ ပစ္စည်းတွေဟာ မစင်ကြယ်တဲ့ ပစ္စည်းတွေ

နှစ်ယောက်

ဖြစ်ပါတယ်။ သည်ပစ္စည်းတွေကို စားသောက်သုံးစွဲလျှင်
မိန္ဒာမို့ ဖြစ်ပါတယ်။ အပြစ်ရှိပါတယ်။ မိန္ဒာမို့နဲ့ ပတ်သက်ပြီး
ပြောရလျှင် သမ္မာအာမို့နဲ့ ယဉ်တွဲပြောမှ သဘောပေါက်
ပိုရင်းမှာမို့ သည်နေရာမှာ သမ္မာအာမို့ကိုလည်း ပြောရပါမယ်။

သမ္မာအာမို့ဟာ-

၁။ သူတ္ထန်ပါ၌တော်လာ သမ္မာအာမို့

၂။ အဘိဓမ္မာ ပါ၌တော်လာ သမ္မာအာမို့လို့ နှစ်မျိုး
ရှိပါတယ်။

သည်နေရာမျိုးမှာ မိဘ စသူတို့ထံမှ အမွှာအနှစ်ရတဲ့
ပစ္စည်း၊ လက်သမား၊ ပန်းရုံ၊ ကူလီအလုပ်ကြမ်း စသည်
အလုပ်မှ လုပ်အားခရတဲ့ ပစ္စည်း၊ လခစား၊ ဝန်ထမ်းသမား
တို့ ရတဲ့ပစ္စည်း၊ အတိုးအပွားချလို့ ရတဲ့ပစ္စည်း၊ တရားသာဖြင့်
ရောင်းဝယ်၊ ကုန်သည်လယ်ယာ လုပ်ငန်းမှ ရတဲ့ပစ္စည်းမှား
ဟာ ဓမ္မာလဒ္ဒ တရားသာဖြင့် ရတဲ့ စင်ကြယ်တဲ့ ပစ္စည်းတွေ
ဖြစ်ပါတယ်။

သည်ပစ္စည်းမျိုးကို စားသောက်သုံးစွဲ နေထိုင်တာမျိုး၊
သည်လိုနည်းမျိုးနှင့် ပစ္စည်းသွား ရှာဖွေခြင်းမျိုးကို သူတ္ထန်
ပါ၌တော်လာ (သူတ္ထန်) သမ္မာအာမို့လို့ ခေါ်ပါတယ်။

ပစ္စည်းသွားများကို အလွယ်တကူ ခိုးယူ၊ လိမ်းညာ
ယူလို့ ရနိုင်ပါလျက် မခိုးမယူ၊ လိမ်းညာမယူဘဲ ရောင်ကြည်
နေတာမျိုးကို အဘိဓမ္မာ သမ္မာအာမို့လို့ ခေါ်ပါတယ်။

နှစ်ယောက်

ကုသိုလ် အကုသိုလ် (၀) သမ္မာအာမိဝ၊ မိန္ဒာ အာမိဝများကို နားမလည်ခင်က သတ်ပြတ်ခိုးဂုက် လိမ့်ညာ ခြင်း၊ လောင်းကဗားခြင်း စသည် အလုပ်တိဖြင့် ရှာဖွေရရှိ ထားတဲ့ (အဓမ္မယလွှာ-မတရား ရရှိထားတဲ့) မစင်ကြယ်တဲ့ ပစ္စည်းများကို စားသောက်သုံးစွဲနေလျှင် မိန္ဒာမိဝ ဖြစ်ပါတယ်။

သည်အဓမ္မယလွှာ-မတရား ရရှိထားတဲ့ မစင်ကြယ်တဲ့ ပစ္စည်းများကို ဒါတွေဟာ မိန္ဒာမိဝတွေ ပါလားလို့ နားလည်လာတဲ့အခါ သည်လို့ မတရား ရှာဖွေမှုမျိုးကို ဆက်လက်မပြု ထော့ဘဲ ရှောင်ကြဉ်လိုက်လျှင် အဘိဓမ္မသမ္မာအာမိဝ ဖြစ် တယ်လို့ ဆိုနိုင်ပါတယ်။

ဆိုလိုရင်းက မတရား ရှာဖွေရရှိထားတဲ့ ပစ္စည်းဥစ္စာ တွေကို စားသောက်သုံးစွဲနေလျှင် သုတေသနအလို့ မိန္ဒာမိဝ ရှာဖွေမှုကို ရှောင်ကြဉ်လိုက်လျှင် အဘိဓမ္မသမ္မာအာမိဝ ဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

အခုဖော်ပြပြီးခဲ့တဲ့ ငွေနှင့်လူတဲ့ အဂျာဟာ သင့်တော်ရုံးမျှ အကျိုးရတဲ့ သာမန်အဂျာလောက်ပဲ ဖြစ်နိုင်ပါတယ်။

အဓိယလွှာ တရားသဖြင့် ရထားတဲ့ (စင်ကြယ်တဲ့) ငွေ မဟုတ်တဲ့အတွက် ထက်သန့်ဖွံ့ဖြိုး များများကြီး အကျိုးပေးတဲ့ မျှန်ဖြတ်တဲ့ အဂျာတော့ မဖြစ်ပါဘူးလို့ မှတ်သားရပါမယ်။

အဖြေ(၂)

လူည်းဘီးပြင်က၊ နားစောင့်ချုသို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်း၊ ထော်မြှုန်း ဒေဝါ၊ မိတ်သဟာနှင့်၊ ဆရာတပည့်၊ တည်တည်မဆွတ်၊ ကျော်ဝတ်ခုလင်၊ ဖြူသန်စင်မှု၊ ရှင်လည်း မကျား၊ သေလည်း မကွား၊ နတ်ရွာလူ့ပြည်၊ လူညွှေလည်းအတူး၊ စံစားမျှ၍၊ နိုးချော်ပြည်း၊ ဝင်အုံသည်တည်း၊ မတည်ကျော်ဝတ်၊ ချွော်သူတိမှာ၊ မလွှတ်သာသည်၊ လေးရွာဖို့ လုံးလုံး လူဖြစ်ရှုး။

(အရားဟော ပါ၌တော်ကို ရှေးဆရာတော်ကြီးများ၊ မြန်မာမှူး ပြုထားသည့် အဖိုးတန်လှသည့် လက်ာဖြစ်သည်။)

ရှေးတုန်းက သည်လက္ခာလေးကို ပုံးပုံသာသာဝင် လူရှင် ရဟန်း အားလုံးလောက်လိုလို ရရှိ အခိုပ္ပာယ်လည်း သိထား ကြပါတယ်။ ဘုန်းတော်ကြီးကျောင်း မှန်သမျှမှာ ကျောင်းသား လူငယ်ကလေး ဘဝကပင် မသင်မနေရ အရ ကျက်သင်ထားရတဲ့ လက်ာကလေး မဟုတ်ပါလား။

ယနေ့ခေတ် ကာလမှာတော့ သည်လက္ခာကလေးကို အရအမိ အသိအတော် နည်းပါးနေပါသေးတယ်။

လောကမှာ မိဘနှင့် သားသမီး လင်နှင့် မယားစသည် ဖြစ်လာကြလျှင် အချင်းချင်း အပြန်အလုန် ပြကျင့်ရမည့် ဝတ္ထားတွေ ရှိလာပါတယ်။ အဲဒီ ဝတ္ထားတွေထဲက လင်နှင့် မယား ဝတ္ထားမှာ ...

လင့်ဝတ္ထရားက...မထိခဲ့ကင်း အပ်နှင်းသွား မိန္ဒာ
မမှား ဝတ်စားဆင်ယင် မြတ်နီးကြင် ငါးအင်လင်ကျင့်ရာ။

မယားဝတ္ထရားက... အီမတွင်းမူလပ် သိမ်းထပ်
သေချာ၊ မိန္ဒာကြည်ရောင် လျှပ်အောင်ဖြန်ချိ ပျင်းရီမမူ ဝတ်
ငါးချွဲ အီမြဲသူကျင့်အပ်စွာ လို့ ဖြစ်ပါတယ်။

အသည် ဝတ္ထရားတွေဟာ လူည်းတစ်ခုမှာရှိတဲ့ ဘီးနှစ်
ဘီး ကျေတ်ထွက်မသွားအောင် ဘီးနှစ်ဘီး အပြင်ဘက်နား
ဝင်ရီးအစွန်းက အပေါက်ကလေးထဲမှာ ကန့်လန့်ဖြတ် တပ်
ထားတဲ့ ဘီးစောင့်သပ်ကလေးနှင့် တုပါတယ်။

အသည် ဘီးစောင့်သပ်ကလေးဟာ အလွှား မြောက်
လက်မ၊ အနဲ့ နှစ်လက်မခန်းမျှ သေးငယ်လျှော်လည်း
လူည်းတစ်စီးလုံးကို တာဝန်ယူထားရတဲ့ အလွန် အရေးပါတဲ့
ပစ္စည်းကလေး ဖြစ်ပါတယ်။ လူည်းနှင့်တကွ လူည်းပေါ်မှာ
ရှိနေတဲ့ လူတွေ၊ ဝန်တွေ၊ အားလုံးရဲ့ ကောင်းကျိုးချိုးပြစ်ဟာ
သူ့အပေါ်မှာ တည်နေပါတယ်။

ဝန်စည်တွေ အပြည့်တင်ထားတဲ့ လူည်းတစ်စီးဟာ
တအီအီနဲ့ သွားနေရာမှာ ဘီးစောင့်သပ်ကလေး ကျေတ်ထွက်
မသွားဘဲ ခိုင်မြှို့နေမယ်ဆိုလျှင် အသည် လူည်းကြီးဟာ
အီးရာယ်ကင်းကွား လို့ရာခရီးဆုံးထိ ရောက်ရှိသွားပြီး လူည်း
ပေါ်ပါ လူတွေရေား ဝန်စည်တွေပါ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ

ခုတိယအကြောင်း

ပျော် ရွှေ့စွာနဲ့ မိမိတို့လို့ရာ ကိုစွဲပြီးမြောက် ဘဝခရီးတစ်လျောက်
ပြည့်မောက်ချမ်းသာ အေးချမ်းသာယာ ရိုကြမှာ ဖြစ်ပါတယ်။

လူည်းကြီး သွားနေတုန်း ဘီးစောင့် သပ်ကလေး
ကျေတ်ထွက်သွားလျှင်တော့ အစောင့်အထိန်း မရှိတော့တဲ့
လူည်းဘီးကြီးတွေဟာ ထိန်းမရ သိမ်းမနိုင် ကယ်မ်းကယိုင်
တိမ်းစောင်း မြင်မကောင်းအောင် မြောက်သွားတော့မှာပါ။

အသည်လို့ မြောက်သွားလျှင်တော့ လူည်းကြီးနှင့်တကွ
လူည်းပေါ်ပါ လူတွေရော ဝန်စည်ထပ်တွေပါ ရစရာ မရှိ
အောင် သေကြပျက်စီး အဆုံးရှုံးကြီး ဆုံးရှုံးတော့မှာ ဖြစ်ပါ
တယ်။

သည်အတိုင်းပါပဲ။ လင်ရော မယားပါ ကိုယ်ဆိုင်ရာ
ဝတ္ထရားနဲ့ ပြည့်စုကြလျှင် နားစောင့်မကျေတ်တဲ့ လူည်းကြီးလို့
အသက်ရှင်စဉ် ဘဝခရီးတစ်လျောက် စည်းစီမံခွွာစွာတွေ
ဖြေးမောက်၊ ရာသက်ပန် ပျော်ရွှင်ဝမ်းမြောက်စွာ နေကြရပြီး
တစ်ဘဝခရီး စခန်းသတ်လို့ နောက်ထပ် ခရီးဆက်ကြလျှင်
လည်း သုဂတ် သံသရာမှာ ပျော်ရွှေ့စွာ လက်တွဲပြီး အပျော်
ကြီးပေါ်၊ အချမ်းသာကြီး ချမ်းသာကြမှာ ဖြစ်ပါတယ်။

လင်နဲ့မယား အချင်းချင်း ဝတ္ထရား မကော်ပွဲကြလျှင်
တော့ နားစောင့်ကျေတ်တဲ့ လူည်းကြီး တိမ်းမြောက်ပျက်စီး
သလို အချင်းချင်း မည့်မညာ အီမြဲတွင်းရေး မသာမယာနဲ့
ဘဝခရီးတစ်လျောက်မှာ ကိုယ်ရောစိတ်ပါ ချမ်းသာနဲ့ဝေး

ခုတိယအကြောင်း

သောကတွေ တစ်ထွေးကြီး ရင်ဝယ်ပိုက်ပြီး အဆင်းခဲကြီး
ဆင်းရဲနေရမည့်အပြင် သူ၊ အတွက် တမလွန်ဘဝ ဆိုတာလည်း
အပါယ်ဝရဲပဲ ဖြစ်စရာ ရှိတာကြောင့် ရရှိထားတဲ့ လူဘဝ
ကလေး ဆုံးရှုံးခါ အနှစ်နာကြီး နှစ်နာတော့မှာ ဖြစ်ပါတယ်။

သားမယားအပေါ် ဥပေဒ္ဓာပြုထားတဲ့ လင်ယောကျုံး
ဟာ “ပုဂ္ဂိုလ်ရသု သားမယားအား ပေးကမ်း
ရှိုးမြှောက်ရခြင်းဆိုတဲ့ မင်္ဂလာ ပျက်ကွက်သူ ဖြစ်ပါတယ်။
မင်္ဂလာပျက်လျှင် အမင်္ဂလာ ဖြစ်တော့ဘာပဲ။ အမင်္ဂလာဆိုတာ
အကုသိလ်တရား ဖြစ်တာကြောင့် သည်ယောကျုံးဟာ ခုရော
နောင်ပါ နှစ်ဖြားဘုံးမှာ အကုသိလ်ရဲ့ ဆိုးကျိုးမှားကို
ခံစားရမည့် အပြစ်ရှိသူ ဖြစ်တယ်လို့ မှတ်သားရမှာ ဖြစ်ကြောင်း
ပြောကြားလိုက်ရပါတယ်။

လူ, ကျင့်ဝတ်တရားတွေ ကွယ်ပျောက် လှည်းမောက်
ပျက်စီးသူတွေ ပေါ်မှားလှတာကြောင့် သတိပေးတဲ့ အနေနဲ့
ခပ်ကျယ်ကျယ်ကလေး ဖြေဆိုလိုက်ပါတယ်။

မေးခွန်း(၄၅)

အဆောင်

ရဟန်း၏ ခမည်းတော်၊ မယ်တော်
နှင့် ရဟန်း ဒါယကာ၊ ဒါယိကာမ
များ ဝိညာဉ်ချုပ်သွားသောအခါ တရှုံးက မီးသြွေးပြုခြင်း
ဖြေကြုံ၏။ ငင်းပြဿနာတို့၏ ထူးခြားချက်များ သိလိုပါသဖြင့်
ကျေးဇူးပြု၍ ဖြေပေးပါရန် တပည့်တော် ရှိသေစာ လျှောက်
ထားပါသည်။ သာသနာ့ အာဇာနည် ဆရာတော်ဘုရား။

ဦးပညာနှင့်

မော်တိုင်း၊ ပခုံးနှို့နယ် (ကိုင်းအပ်စု)
မနကျည်းကန်ကျောင်းတို့ကို။

အဖြေ

ရဟန်း၊ ခမည်းတော် မယ်တော်
စသည်တို့ ဝိညာဉ်ချုပ်တဲ့အခါ
မီးသြွေးပြုဟု၊ မသြွေးပြု ကိုစု အလေ့အထဟာ လူမျိုးတစ်မျိုး

လုံးရဲ့ အလေ့အထာ တစ်နှင့်လုံးရဲ့ အလေ့အထာ အစဉ်အလာ မဟုတ်ဘဲ မိမိတို့ နယ်ပယ် ရပ်ရွာအေသ အချိန်ကာလ ပတ်ဝန်းကျင် အခြေအနေများအရ “တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း” ဆိုသလို ကျင့်သုံးနေကြတဲ့ ကိစ္စ အလေ့အထာမျိုးသာ ဖြစ်ပါတယ်။

သည်လို ကိစ္စမျိုးတွေအတွက် ဗုဒ္ဓအေသနာတော်မျာ တွေ၊ ရတာက ရဟန်းတော်များအတွက် မီးသြို့ဟြိုးပြီး လူများ အတွက် သုသာန်မျာ သွားပစ်လိုက်တယ်လို့သာ တွေ့မိပါတယ်။ တချို့ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးများကိုလည်း မီးသြို့ဟြိုးတယ်လို့ တွေ့ရပါတယ်။

မိမိ လက်လမ်းမီရာ ကြည့်ရှုမိသမျှ စာပေများထဲမှာ လည်း တွေ့မိတယ်လို့ သတိမထားမိ၊ လေးစားလောက်တဲ့ ဆရာသမားကြီးများရဲ့ အဆိုအမိန့်ကိုလည်း မကြားမသိပါဘူး။

ဒါကြောင့် သည်ကိစ္စမျာ ဘယ်လို စူးစြားချက်များ ရှိတယ်လို့ ဖြေဆိုလို့ မဖြစ်နိုင်ကြောင်း ပြန်ကြားလိုက်ပါတယ်။

မေးခွန်း (၄၆)

ဆရာတော်ဘုရား...

ဆရာတော်အား တပည့်တော် သိလိုသည့် အချက်များ ကို ခွင့်ပြုပါ ဘုရား။ ယင်းအမေးများကိုလည်း ဖြေကြားပေးပါ ဘုရား။

အမေး(၁)

တပည့်တော်မတို့ ဘုရားရှိခိုး အမျှ စော၍ စည်ရိုက်သည့်အခါ ဘယ်နစ် ချက် ရိုက်ရပါမည်လဲ ဘုရား။ အချို့က တစ်ဆယ်ချက် ရိုက်မှ ကောင်းသည့်ဟု ပြောကြပါသည် ဘုရား။

အမေး(၂)

ပုတီးစိပ်ရာတွင် အဘယ်သို့သော ပုတီးစိပ်နည်းက အကျိုးရှိပါမည် လဲ ဘုရား။

ပုဂ္ဂိုလ်ရာတွင် လူငယ်သဘာဝ ကြီးပွားတိုးတက် ရေးကို ရှေ့နှုပြီး စီးပွားတိုးတက်ပါသည်ဆိုသော နမောင်းချက် နှင့် အခြားနည်းများကို ပုဂ္ဂိုလ်ပါဝါက အပြစ်ရောက်ပါသလား ဘုရား။

အမေး(၃)

မိုးတစ်ထွားအတွက် စီးပွားရေး လုပ်ရာတွင် အရင်းအနှစ်းကလည်း မရှိ။ လုပ်လည်း မလုပ်တတ်သဖြင့် စိတ်မချမ်းမြော့စွာ တင် လုပ်နေရသော သူများသည် ငရဲကို ရောက်နိုင်ပါသလား ဘုရား။ ဖဟုသုတ ပြည့်စုစွာဖြင့် တရားနား၊ အလူများတွင် တရားစကား ပြောကြား၍ ကိုယ်တွင် တရားမရှိသူနှင့် စိတ်မချမ်းမြော့စွာ တင်လုပ်နေသောသူ ဘယ်သူ့ကို ပို၍ ဘုရား မကြိုက်ပါသလဲ ဘုရား။

ကင်းမော်

တပ်းရပ်၊ ကင်းတပ်

မော်လိုက်နှုန်း၊ (စစ်ကိုင်းတိုင်း)

အမြဲ(၁)

ကြေးစည်ရိုက်၊ ခေါင်းလောင်းထိုး၊ ကလတက်ခေါက် စတဲ့ ကိုစွေးတွေဟာ ဘယ်နှစ်ချက်၊ ဘယ်နှစ်ကြိမ်ရယ်လို့ သတ်မှတ်ချက် မရှိပါဘူး၊ မိမိတို့ အယူအဆ၊ ရည်ရွယ်ချက်အရ ရိုက်ကြား၊ ခေါက်ကြတာ ဖြစ်ပါတယ်။

ခုတိယအကြိမ်

ကြေးစည်ရိုက်တာဟာ မိမိတို့၏ ကုသိလ်အပိုက် အမြှေအတန်း ပေးဝေနေတယ်ဆိုတာ အများသိစေပို့ ရည်ရွယ်ချက်နဲ့ ထဲတာ ဖြစ်တော့ ဘယ်နှစ်ချက်ထဲမှ ကောင်းတယ်လို့ မူသေ သတ်မှတ်ပို့ မဟုတ်ပါဘူး၊ အများကြားနိုင်လောက်လျှင် ပြီးတာပါပဲ။

တစ်ချက် နှစ်ချက်လောက်နဲ့ သတ်မပြုမိ မကြားမသိသေးတဲ့ ပုဂ္ဂိုလ်တွေ သတိပြုမိ ကြားသိလောက်အောင် ခုနစ်ချက် လောက်ကနေ ကိုချက် ဆယ်ချက်လောက် ထိအောင် မနည်းလွန်း မများလွန်း ရိုက်တာ ကောင်းတယ်လို့ ဆိုချင်ပါတယ်။

ခေါင်းလောင်းထိုးတာတို့ ကလတက်ခေါက်တာ တို့လည်း သည်သဘောအတိုင်းပါပဲ။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ခေါက်ကြ ထိုးကြတာပါ။ သုံး၊ ငါး၊ ခုနစ်၊ ကိုး၊ ဂဏန်းများဟာ မိမိအတွက် အကျိုးပေးတဲ့ ဂဏန်းတွေပဲလို့ ယုံကြည်ယူဆပြီး အသည် ဂဏန်းအရေအတွက်အတိုင်း အသုံးပြုကြတာလည်း ရှိပါတယ်။ ပုံသေမှတ်ထားတယ်လို့ မရှိပါဘူး။

ကလတက် ခေါက်တာကတော့ တချို့ ကျောင်းတိုက်ကြီးတွေမှ ဘုရားဝတ်တက်တဲ့အခါ သယာများ ကြားနိုင်၊ အိပ်ရာက နဲ့နိုင်လောက်အောင် ဆိုပြီး ပုပ်လေးလေး ပုပ်မှန် မှန် (၂၄) ပစ္စည်းကို ပွတ်ဆိုပြီး (၂၄) ချက် ခေါက်တတ်ပါတယ်။

ခုတိယအကြိမ်

အသည်လို ကိုယ့်ယူကြည်ချက်၊ ယူဆချက်နဲ့ လုပ်နေကြတာ ဖြစ်တဲ့အတွက် ကိုယ်ကောင်းမည်ထင်သလို လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ ကုသိလ်ရေးနဲ့ စပ်တာတွေဖြစ်တော့ အပြစ် တစ်စုံတစ်ရာတော့ ရှိမှာမဟုတ်ပါဘူးလို့ ပြောလိုပါတယ်။

အဖြ(၂)

ပုတော်းစိပ်တယ်ဆိုတာ ဗုဒ္ဓဘာသာ ဝင်တွေ အနေနဲ့ ဘုရားရှင်တွေကို စိပ်ကြပါတယ်။ တချို့လည်း တရားရှင်၊ သံယူရှင်တော်တွေကို စိပ်ကြပါတယ်။

သည်လို စိပ်ရာမှာ ဘုရားရှင်တော် စသည်ကို ရှင်တော် တစ်ပါးချင်း ရွတ်ဆိုပြီးတော့ ဖြစ်စေး ရှင်တော်တစ်ပါးကိုပဲ ပုဒ်အမျိုးမျိုး အကွားရာ အမျိုးမျိုး ခွဲပြီးတော့ ဖြစ်စေ စိပ်ကြတာလည်း တွေ့ရပါတယ်။

ဘယ်လိုပဲ စိပ်စိပ် ဘုရား၊ တရား၊ သံယာ ရှင်တော်တွေ အာရုံပြုမိလျှင် ကောင်းတာချည်းပါပဲ။ ရှင်တော်ကို ထိထိမိမိ အာရုံပြုမိပဲ အရေးကြီးပါတယ်။ ရှင်တော်ကို အာရုံမပြုမိဘဲ စိတ်က ဟိုတွေး သည်တွေးပြီး မှာ့ပါ၍တော်တွေ ရွတ်ဆိုပြီး စိပ်တာမျိုးကတော့ အကျိုးရှုတဲ့ တယ်မရှုပါဘူး။ ကျေးမူးမပွားအညွှန်င်းများရှုသာ အဖတ်တင်မှာပါ။

ရာထူး၊ ရှင်သိန်း စည်းစိမ်းသွားလာသံသာဝ်ပကာ

ဗုဒ္ဓဘာသာ

၃၂၉

ရရှိတိုးမှားရေးအတွက် နမောင်းချက်နဲ့ရော အခြားနည်းများ ဖြင့်ပါ စိပ်ရာမှာ အပြစ်မရှိနိုင်ပါဘူး။

မိမိရည်မှန်းချက် ပြည့်စုံရှာကတော့ ရှင်တော်ကို အလေးအနှက် ယုံကြည်တာဟာ သွွှေ့ ဝိရိယ ပညာပါတဲ့ ကုသိလ်စိတ်ပါ။ အဲဒီ ကုသိလ်စိတ်က မိမိအလိုရှိတဲ့ အရာကို ဖြစ်ပေးရရှိစေတာ ဖြစ်ပါတယ်။ ဖန်တီးပေးတာ ဖြစ်ပါတယ်လို့ ဖြေကားလိုက်ပါတယ်။

အဖြ(၃)

စိတ်မချမ်းမြေ့စွာနဲ့ လုပ်သည်ဖြစ် စေ၊ စိတ်ချမ်းသာ ပျော်ဆွင်စွာနဲ့ လုပ်သည်ဖြစ်၏ တင်းအလုပ်ဟာ တင်းအလုပ်ပါပဲ။ တင်းအလုပ်ဟာ အကုသိုလ် အလုပ်ပါ။

ကုသိလ် အကုသိုလ်ဆိုတာတွေဟာ ပရမတ္တာ သဘာဝတွေ ဖြစ်ပါတယ်။ ပရမတ္တာ သဘာဝတွေဟာ မျက်နှာမလိုက်တတ်ပါဘူး။ ဗလောင်းဗလဲ ဖောက်လွှဲဖောက်ပြန် မလုပ်တတ်ပါဘူး။ တစ်သမတ်တည်း နေပါတယ်။

အကုသိုလ်ကိုဟာ ဘာကြောင့်ပဲ လုပ်လုပ်၊ ဘယ်သူပဲ လုပ်လုပ် မကောင်းကျိုးကိုပဲ ပေးမှာပဲ။ ကုသိုလ်ကိုဟာ ဘာကြောင့်ပဲလုပ်လုပ်၊ ဘယ်သူပဲ လုပ်လုပ် ကောင်းကျိုးကိုပဲ ပေးမှာပဲ။

ဒုတိယအကြောင်း

နှစ်ယအကြောင်း

ဒါကြောင့် အကုသိလ်ဖြစ်တဲ့ တံငါကို လုပ်လျှင်
စိတ်မချမ်းမြှုပြုခဲ့ပဲ လုပ်လုပ်၊ စိတ်ချမ်းသာ ပျော်ဆွင်စွာနဲ့ပဲ
လုပ်လုပ် အပါယ်ငရဲ့ ရောက်နိုင်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ လောက္ခပဒေအရ ပြစ်ဒဏ်
ခံရတာနဲ့ ဓမ္မာပဒေအရ အပြစ်ဒဏ် ခံရတာချင်းတော့ မတူ
တတ်ပါဘူး။

ပြစ်မှုတစ်ခုကို မသိလို့ ကျူးလွန်မိလျှင် လောက္ခပဒေ
အရ အပြစ်ဒဏ် ပေါ်ပါတယ်။ သိလျက်နဲ့ ကျူးလွန်လျှင်
အပြစ်ဒဏ်လေးပါတယ်။

ပြစ်မှုတစ်ခုကို မသိလို့ ကျူးလွန်လျှင် ဓမ္မာပဒေအရ
အပြစ်ဒဏ်ကြီးလေးပါတယ်။ သိလျက်နဲ့ ကျူးလွန်လျှင်
အပြစ်ဒဏ် ပေါ်ပါတယ်။

ဥပမာ မီးခဲကို ကိုင်လျှင် ဓမ္မယ်၊ လောင်မယ် ခုက္ခ
ရောက်မယ်လို့သိတဲ့လူဟာ မီးခဲကို မလွှာသာလို့ ကိုင်ရတဲ့အခါ
တအားကြီး ဆုပ်မကိုင်ဘဲ သက်သက်သာသာဖြစ်အောင်
ခပ်လျောလျော ကိုင်တဲ့အတွက် အပူလောင် သက်သာပါတယ်။

အသည် အတိုင်းပါပဲ။ ဒါလုပ်လျှင် သည်အပြစ်ဒဏ်
ခံရမည်ဆိုလို့ သိထားတဲ့ လူဟာ အပြစ်ဒဏ် ခပ်ကြောက်
ကြောက်နဲ့ လုပ်တဲ့အတွက် သူ့စိတ်ဓာတ်တွေ ဘူးလုံးလ
ပယောကတွေဟာ သိပ်မပြင်းထန် မထက်သန်ပါဘူး။ အသည်
တော့ သူ့လုပ်ဆောင်ချက် အကုသိလ်မူဟာလည်း သိပ်မလေး

ခုတိယအကြိုး

နက် မပြင်းထန်တော့ ပါဘူးကျယ်။ ဒါကြောင့် အပြစ်ဒဏ်
ခံရတဲ့ ဇာရာမှာ သက်သာနိုင်ပါတယ်။

မီးခဲကိုင်လျှင် ဓမ္မယ်၊ လောင်မယ် မသိတဲ့ လူဟာ
ကိုင်တဲ့အခါ အားရှိပါးရှိ တအား ဆုပ်ကိုင်လိုက်တဲ့အခါ
ပြင်းပြင်းထန်ထန် အပူလောင်ခံရပါတယ်။ အသည်လို့ ပါပဲ။

ဒီအလုပ်လုပ်လျှင် သည်အပြစ်ဒဏ် ခံရမယ်လို့
မသိတဲ့ လူဟာ အကုသိလ်လုပ်တဲ့အခါ ထက်သန်တဲ့စိတ်ဓာတ်
ပြင်းထန်တဲ့ လုံလပယောကတွေနဲ့ လုပ်တဲ့အတွက်သူ့အကုသိလ်
မူဟာလည်း လေးနက်ပြင်းထန်ပါတယ်။ ဒါကြောင့် ကြီးမား
လေးနက်တဲ့ အပြစ်ဒဏ် ခံရပါတယ်။ ကြီးမားတဲ့ ဆင်းရဲ့
ခုက္ခနဲ့ တွေကြိုရပါတယ်။

ဒါကြောင့် စိတ်မချမ်းသာ၊ စိတ်မပါဘဲ တံငါလုပ်ငန်း
လုပ်နေတဲ့ လူတွေဟာ မကောင်းတဲ့ စိတ်ဓာတ် မပြင်းထန်တဲ့
အလျောက် အားထုတ်မှု လုံးလ ဝိရိယလည်း အားနည်းတာ
ကြောင့် အပြစ်ဒဏ်မှ သက်သာသင့်သမျှ သက်သာနိုင်တယ်
လို့ ယဉ်ဆနိုင်ပါတယ်။

ဗဟိသတ ပြည့်ဝစာနဲ့ တရားနာ၊ တရားစကား
ပြောကြားပြီး ကိုယ်မှာ တရားမရှိသူနဲ့ စိတ်မချမ်းမြှုပြု
တံငါ လုပ်နေရသူ ဒီနှစ်ဦးအနက် ကိုယ်မှာ တရားမရှိသူကို
ပိုပြီး ဘုရားမကြိုက်ဘူးလို့ ယဉ်ဆနိုင်ပါတယ်။

စိတ်မချမ်းမြှုပြုခဲ့တဲ့ တံငါလုပ်နေသူဟာ ပါကာတိ

ခုတိယအကြိုး

ပါတမှ တစ်ပါး တခြား ကိုယ်ကျင့်တရားတွေနဲ့ ပြည့်စံနေသူ
ဖြစ်တဲ့အတွက် ကိုယ်မှာ တရားရှိသူလို့ ဆိုနိုင်ပါတယ်။

တရားနာ၊ တရားစကားပြောပြီး ကိုယ်မှာ တရားမရှိဘူး
ကတော့ ကိုယ်ကျင့်တရား ငါးပါးသီလ မလုပြုဘူလို့ ဆိုနိုင်
စရာ ရှိပါတယ်။ သည်လို “ ပါးစပ်က ဘုရား ဘုရား၊
လက်က ကားယား ကားယား ” လုပ်နေသူမျိုးကို ဆရာကြီး
ဦးပုညက “အလူမသာ ရှိလေရာဝယ် ဖြန်းကာညာဝါး
လက်ပက်စား သည် ဘုရားမကြိုက်သည့် လူစုတည်း ” လို့
သရော်ပြောင်လျှောင် ရွှေတ်ချထားပါသည်။

သူဟာ လောကကြီးကို လိမ့်ညာဝါကြား စားသောက်
နေတဲ့ အကြီးဆုံး ခိုးသူကြီးပဲလို့ ရှင်တော်ဘုရားကလည်း
မိန့်ကြားယားတော် မူပါတယ်။

ဒါကြောင့် ကိုယ်မှာ တရားမရှိသူကို ပို၍ ဘုရား
မကြိုက်ဘူးလို့ ဆိုရတာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဟံသာသီရိ